



အသွင်ကူးပြောင်းရေးကာလ

ဖွဲ့စည်းပုံအခြေခံဥပဒေ

ကြိုတင်ပြင်ဆင်ရေးမူကြမ်း ရေးဆွဲခြင်း

လုပ်ငန်းအစီရင်ခံစာ

၂၀၂၃ ခုနှစ် ဧပြီလ (၄) ရက်

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ၏
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ
ကြိုတင်ပြင်ဆင်ရေးမူကြမ်း ရေးဆွဲခြင်း လုပ်ငန်းအစီရင်ခံစာ
၂၀၂၃ ခုနှစ် ဧပြီလ (၄) ရက်

နိဒါန်း

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို တော်လှန်ရေးကာလ (ကြားကာလ) တွင် ရေးဆွဲပြဋ္ဌာန်းမည်ဟု “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” (အစိတ်အပိုင်း-၁) ပါ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) တွင် ပြဋ္ဌာန်းထားပါသည်။ ထိုပြဋ္ဌာန်းချက်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကြိုတင်ပြင်ဆင်ရေးဆွဲရန် ၂၀၂၂ ဇွန်လ (၂၄) ရက်နေ့တွင် ဝန်ကြီးချုပ်က လမ်းညွှန်ချက်ထုတ်ပြန်ခဲ့ပါသည်။ ထိုလမ်းညွှန်ချက်အတိုင်း “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့” (Transitional Constitution Preparation Team - TCPT) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် လ (၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ယင်းကို “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ” (Transitional Constitution Preparation Committee - TCPC) အဖြစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် အဆင့်မြှင့် ဖွဲ့စည်းပေးခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရတွင် TCPC ကို ဖွဲ့စည်းပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးအတွက် ပြင်ဆင်ရေးခြင်းမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် ဖွဲ့စည်းထားသော “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့” (Transitional Constitution Working Group - TCWG) တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြု၍ ပါဝင်နေကြသော ကိုယ်စားလှယ် (၂) ဦးကို ပံ့ပိုးကူညီနိုင်ရေးအတွက်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုပါက အမျိုးသားညီညွတ်ရေး

အတိုင်ပင်ခံ ကောင်စီ (NUCC) ၏ TCWG လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် NUG ဘက်မှ ပြင်ဆင်ထားခြင်းဖြစ်ပါသည်။

NUG ၏ TCPC တွင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းအတွက် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အောက်ပါအခြေခံမူများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် လုပ်ငန်းစဉ်များကိုချမှတ်ပြီး လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

ရည်ရွယ်ချက်

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းသည် အသွင်ကူးပြောင်းရေးကာလအတွင်း ကျင့်သုံးမည့် တိုင်းပြည်၏အမြင့်ဆုံးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။ ထိုအမြင့်ဆုံးဥပဒေဖြင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန် (Form of State) နှင့် အစိုးရဖွဲ့စည်းမှုပုံသဏ္ဍာန် (Form of Government) တို့ကို စနစ် တကျ ဖွဲ့စည်းထူထောင်ရပေမည်။ ထို့အပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် အသွင်ကူးပြောင်းရေးကာလအတွင်း ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားပြည်သူတရပ်လုံး၏ ဘဝလုံခြုံရေးနှင့် အခြေခံအခွင့်အရေးများကို အာမခံချက် ပေး ထားရမည်ဖြစ်သည်။

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံး၍ ပြည်ထောင်စု၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးစသည်တို့ကို အချိန်ပြည့်တာဝန်ယူဆောင်ရွက်မည့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရတရပ်ကို အမျိုးသားညီညွတ်ရေးအသွင်ဆောင်၍ ဖွဲ့စည်းထူထောင်နိုင်ရေး ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရ ဖွဲ့စည်းထူထောင်ခြင်းဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းရန် ကြံရွယ်ခဲ့သော စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ အပြီးတိုင်ဖျက်သိမ်းပြီး အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရသစ်က တိုင်းပြည်ကို ထိုအမြင့်ဆုံးဥပဒေနှင့်အညီ စီမံအုပ်ချုပ်သွားရမည် ဖြစ်ပါသည်။

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသွင်ကူးပြောင်းရေးကာလ အတွင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးတို့သာ မက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ်သော “တိုင်းပြုပြည်ပြုညီလာခံ” ကျင်းပခြင်းဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ထည့်သွင်း ပြဋ္ဌာန်းရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့အပြင် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်နှင့် လက်ရှိစစ်ကောင်စီတို့၏ သောင်းကျန်းဖျက်ဆီးမှုများကြောင့် ယိုယွင်းနေသော တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စစ်ကောင်စီအားဖြုတ်ချပြီးသည်နှင့် တပြိုင်နက် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကော်မတီ/ကော်မရှင်များကို အသွင်ကူးပြောင်း

ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခြင်း၏ ရည်ရွယ်ချက်များအနက် အောက်ပါအချက်များကို အလေးအနက်ထားဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ယင်းတို့မှာ-

- (၁) တိုင်းပြည် တည်ငြိမ်အေးချမ်းရေး (Stability and Tranquilliry)
- (၂) တရားဥပဒေ စိုးမိုးရေး (The rule of Law)
- (၃) ယုံကြည်မှုတည်ဆောက်ခြင်း(Trust Building)
- (၄) နစ်နာမှုများကို ကုစားခြင်း (Addressing Grievance)
[အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ခြင်း Transitional Justice]
- (၅) ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း (Resettlement and Reconstruction)
- (၆) လုံခြုံရေးတပ်ဖွဲ့များ စီမံခြင်း (Security Arrangement)
- (၇) အနာဂတ်အတွက် ပြင်ဆင်ခြင်း (Preparing for the Future)
- (၈) အမျိုးသမီးများ၏ ခေါင်းဆောင်မှု မြှင့်တင်ခြင်း (Women’s Leadership)
- (၉) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပ၍ အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခြင်း (Constituent Assembly)
- (၁၀) တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲပြဋ္ဌာန်းသော အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲအသစ်ကျင်းပခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီကာလ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ဖွဲ့စည်းထူထောင်ခြင်းတို့ကို ဆောင်ရွက်ခြင်း

အထက်ပါရည်ရွယ်ချက်များအပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရာ၌ အောက်ပါအခြေခံမူများကို လေးစားလိုက်နာရန် လိုအပ်မည်ဖြစ်ပါသည်။

- (၁) အများပါဝင်ရေးကို ဦးတည်ခြင်း (Inclusivity)
- (၂) ပြုသာပြင်သာ ရှိခြင်း (Flexibility)
- (၃) အသွင်ကူးပြောင်းရေးကို ဦးတည်ခြင်း (Transitionality)

ခြုံငုံသုံးသပ်ကြည့်ပါက အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အသွင်ကူးပြောင်းရေးကာလ ယာယီကျင့်သုံးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသာလျှင်ဖြစ်သည်။ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသွင်ကူးပြောင်းရေးကာလအတွင်း “တိုင်းပြုပြည်ပြုညီလာခံ” ကျင်းပပြီး၊ အချိန်ယူ ရေးဆွဲပြဋ္ဌာန်းသွားမည်ဖြစ်ပါသည်။

နိုင်ငံရေးဆိုင်ရာ အဆိုပြု အခြေခံမူများ

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံရေးသဘောတူညီချက်များကို ဥပဒေဖြင့် ရေးဆွဲပြဋ္ဌာန်းထားသော ပဋိညာဉ်စာချုပ်တရပ်ဖြစ်ပါသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အောက်ပါနိုင်ငံရေးဆိုင်ရာအခြေခံမူများကို ဦးစွာ သဘောတူညီချက်ရယူထားရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုနိုင်ငံရေးဆိုင်ရာသဘောတူညီချက်များကို ဖော်ထုတ်နိုင်မှသာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်ကူလျင်မြန်စွာ ရေးဆွဲပြဋ္ဌာန်းနိုင်မည်ဖြစ်ပါသည်။

၁။ နွေဦးတော်လှန်ရေးကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ De Jure Mandate နှင့် De Facto Mandate တို့ ပေါင်းစပ်၍ ဆင်နွှဲထားခြင်းဖြစ်သောကြောင့် အသွင်ကူးပြောင်းရေးကာလတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြစ်သည့် De Jure Mandate ကို အခိုင်အမာ ကိုင်စွဲထားရမည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုလွှတ်တော်သည် ၂၀၂၀၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ပြည်ထောင်စုအဆင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဆက်လက်ဖွဲ့စည်းသင့်ပါသည်။

ထပ်ဆင့်အဆိုပြုချက်များ

- (က) ဖက်ဒရယ်အထက်လွှတ်တော်တွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုအဆင့်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပြင် နွေဦးတော်လှန်ရေး၌ ထဲထဲဝင်ဝင် ပါဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ ပါဝင်နိုင်ရေးကို ဆွေးနွေးသင့်သည်။
- (ခ) ဖက်ဒရယ်အထက်လွှတ်တော်တွင်သာမက ဖက်ဒရယ်အောက်လွှတ်တော်တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုအဆင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပြင် နွေဦးတော်လှန်ရေး၌ ထဲထဲဝင်ဝင် ပါဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် အခြားနိုင်ငံရေးအင်အားစုများ ပါဝင်နိုင်ရေးကို ဆွေးနွေးသင့်သည်။
- (ဂ) လွှတ်တော်တိုင်းတွင် ရွေးကောက်ခံနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ရွေးချယ်ပေးသော ရွေးချယ်ခံများကို အချိုးအစားတူ ပါဝင်ခွင့်ပေးခြင်း (၅၀/၅၀% on representatives)
- (ဃ) ဖက်ဒရယ်အဆင့်လွှတ်တော်များဖြစ်သော အထက်လွှတ်တော်နှင့် အောက်လွှတ်တော်များတွင် ဘက်ညီမှုနှင့် သာတူညီမျှမှုများကို အခြေခံ၍ အထက်လွှတ်တော်ကို ပြည်နယ်အခြေပြုတိုင်းရင်းသားနယ်မြေများမှ ရွေးချယ်ပေး

သောကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးပြီး အောက်လွှတ်တော်ကို ရွေးကောက်
ခံကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခြင်း (၅၀/ ၅၀% on organizations or
units) (ဩစတြီးယားဖက်ဒရယ်ကောင်စီပုံစံ)

- (c) ရွေးကောက်ခံကိုယ်စားလှယ်များသာပါဝင်သော လွှတ်တော်ကိုယ်စားလှယ်
များဖြင့် ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းပြီး ယခု ကြားကာလ NUCC
ကို အသွင်ပြောင်းပြီး ဖက်ဒရယ်ကောင်စီတစ်ခုအနေဖြင့် သီးခြားဖွဲ့စည်းခြင်း။
(Contextual Representation or representation based on the
current situations)

၂။ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရကို De Jure Mandate နှင့် De
Facto Mandate များ ပေါင်းစပ်၍ အမျိုးသားညီညွတ်ရေးအစိုးရအသွင်ဖြင့် ဖွဲ့စည်းရမည်။

၃။ တိုင်းပြုပြည်ပြုညီလာခံကို De Jure Mandate နှင့် De Facto Mandate များ
ပေါင်းစပ်၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းရမည်။

၄။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြစ်သော De Jure Mandate ကို အခြေခံ၍ De Facto
Mandate နှင့် ပေါင်းစပ်ထားပြီးဖြစ်သောကြောင့် အသွင်ကူးပြောင်းရေးကာလလွှတ်တော်၊ အစိုးရ
နှင့်တိုင်းပြုပြည်ပြုညီလာခံများအတွက် ရွေးကောက်ပွဲအသစ် ကျင်းပရန် မလိုအပ်ပါ။ အမြဲတမ်း
ကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲ
ပြဋ္ဌာန်းပြီးမှသာ ရွေးကောက်ပွဲအသစ်ကိစ္စကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင်ပါရှိသည့် လမ်းပြ
မြေပုံအတိုင်း ဆောင်ရွက်ခြင်းက အသင့်တော်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် အမြဲတမ်းကျင့်သုံးမည့်
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ
မကျင်းပနိုင်မီ ကာလအထိ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို De Jure Mandate အဖြစ် ကိုင်စွဲထား
ရမည်။

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင်ပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) နှင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (FCDCC) က ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) တို့ကိုကျောရိုးအဖြစ်အခြေခံသင့်ပြီး အခြားလိုအပ်သော စာရွက်စာတမ်းများကို လွတ်လပ်စွာ ကိုးကားနိုင်ပါသည်ဟု TCWG တွင် သဘောတူထားပြီးဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) အစိတ်အပိုင်း (၁) နှင့် FCDCC ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသမက အမြဲတမ်းဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရာတွင် ကျောရိုးအဖြစ် အခြေခံရမည်။ ထိုသို့ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ အခြေခံမူများအတိုင်း ဆောင်ရွက်သင့်ပါသည်။

၁။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများ
(Federal Pyidaungsu Principles)

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များကို ဥပဒေဖြင့် ရေးဆွဲပြဋ္ဌာန်းထားသော ပဋိညာဉ်စာချုပ်တရပ်ဖြစ်ပါသည်။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဟုဆိုရာ၌ ဖက်ဒရယ်ပြည်ထောင်စုကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အပြည့်အဝအာမခံချက်ရှိမည့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းထူထောင်ရေးဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်များကို ဆိုလိုပါသည်။ ထို့ကြောင့် ပင်လုံစာချုပ်ကို ချုပ်ဆိုသည့်အချိန်မှစ၍ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင့်ဆင့်သော နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များကို အတတ်နိုင်ဆုံးစုစည်း၍ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအခြေခံမူများ” အဖြစ် အခန်း (၁) တွင် ဖော်ပြထားပါသည်။ ယင်းအခြေခံမူများကို အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ထည့်သွင်းရေးဆွဲပြဋ္ဌာန်းရမည်ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများ” ကို အောက်ပါနိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များမှ ထုတ်နုတ်၍ ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်ပါသည်။

- (၁) ၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်”
- (၂) ၁၉၄၇ မေလ (၃) ရက်နေ့တွင် တိုင်းပြုပြည်ပြုညီလာခံသို့တင်သွင်းခဲ့သော “နယ်စပ် ဒေသ စုံစမ်းရေးကော်မတီ၏အစီရင်ခံစာ” (Frontier Area Committee of Enquiry- FACE)
- (၃) ၁၉၆၁ ရှမ်းမူနှင့် ၁၉၆၁ ဇွန်လတွင် ကျင်းပခဲ့သည့် တောင်ကြီးညီလာခံအဆိုပြုချက်များ

- (င) ၁၉၆၂ ဖက်ဒရယ်နီးနောဖလှယ်ပွဲတွင် “ပြည်နယ်များညီညွတ်ရေးအဖွဲ့” မှတင်သွင်းခဲ့သည့် အဆိုပြုချက်များ
- (၅) ၁၉၈၉ ဩဂုတ်လ (၂၉) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်တို့က သဘောတူလက်မှတ်ရေးထိုးခဲ့သော “ဗိုလ်အောင်ကျော်လမ်းကြေညာချက်”
- (၆) ၁၉၉၂ မာနယ်ပလော သဘောတူစာချုပ်
- (၇) ၁၉၉၇ မယ်သရောထာ သဘောတူညီချက်များ
- (၈) ၁၉၉၈ သူးမွဲကလိုး သဘောတူစာချုပ်
- (၉) ၂၀၀၅ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် “အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့်လမ်းညွှန်မူ (၈) ချက်”
- (၁၀) ၂၀၁၇ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၀) ဖွဲ့မှာ “ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်အဖွဲ့” (Peace Process Steering Team- PPST) က “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” တွင် တင်သွင်းခဲ့သော အခြေခံမူ (၂၂) ချက်
- (၁၁) ၂၀၁၈, NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သော EAO (၁၀) ဖွဲ့နှင့် လက်မှတ်မထိုးထားသောအဖွဲ့များ စုပေါင်းသဘောတူထားသော အခြေခံမူ (၂၂)
- (၁၂) ၂၀၂၁ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) တို့ဖြစ်ပါသည်။

၂။ အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တာဝန်များ (Fundamental Rights)

ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း ရည်ရွယ်ချက်များအနက် တခုမှာ- လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတည်းဟူသော လောကပါလတရားများ ထွန်းကားသည့် လူ့ဘောင်တည်ဆောက်ရေးပင်ဖြစ်ပါသည်။ လောကပါလတရားများ ထွန်းကားသည့်လူ့ဘောင်တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးအရာသည် လူသားတိုင်းမွေးရာပါ အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို တိုင်းပြည်၏အမြင့်ဆုံးဥပဒေဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြဋ္ဌာန်းကာကွယ်ခြင်းပင်ဖြစ်ပါသည်။

၁၉၄၈ ခုနှစ်တွင် “ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာကြေညာစာတမ်း” (Universal Declaration of Human Rights) ကို ထုတ်ပြန်ကြေညာပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံအခွင့် အရေးများ (Fundamental Rights) ကို ထည့်သွင်းပြဋ္ဌာန်းခြင်းသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် အစဉ်အလာတခုလိုဖြစ်လာခဲ့ပါသည်။ အခြေခံ

အခွင့်အရေးများကို ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းဖြင့် ထိုဥပဒေ၏တရားဝင် မှုကို နိုင်ငံတကာဥပဒေစံချိန် စံနှုန်းနှင့် ကိုက်ညီကြောင်းအသိအမှတ်ပြုနိုင်ပါသည်။ ထို့အပြင် အခြေခံအခွင့်အရေးများကို ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းဖြင့် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ခြင်း (A Limited Government) ကို ဖော်ဆောင်နိုင် ပါသည်။ ဤသို့ဖြင့် လူထုကိုယ်စား အချုပ်အခြာ အာဏာကို ကိုင်တွယ်ကျင့်သုံးသည့်အစိုးရကို အာဏာအလွဲသုံးစားခြင်း မရှိရလေအောင် ဟန့်တား ကာကွယ်နိုင်ပါသည်။

အခြေခံအခွင့်အရေးများတွင် လူသားတဦးချင်းစီက ခံစားပိုင်ခွင့်ရှိသော တသီးပုဂ္ဂလအခွင့် အရေးများ (Individual Rights) သာမက၊ တိုင်းရင်းသားလူမျိုးများက လူမျိုးအလိုက်ခံစားခံစား ထိုက်သော လူမျိုးဆိုင်ရာစုပေါင်းအခွင့်အရေးများ (Collective Right) လည်း ပါပါသည်။ ထို့ကြောင့် အခြေခံအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းဖြင့် တိုင်းရင်းသား လူမျိုးများ၏ “ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Cultural Self-determination) ကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်ပါသည်။ ထို့အပြင် အခြေခံအခွင့်အရေးများ ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်ကိုက်ညီသော လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံရေးယဉ်ကျေးမှု (A Cultural of Human Rights) ကိုလည်း လူ့ဘောင်လောကတွင် ဖန်တီးကျင့် ကြံနိုင်ပါသည်။ ထို့ကြောင့် အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “အခြေခံ” အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တာဝန်များ” အောက်ပါ ခေါင်းစဉ်များအတိုင်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားပါသည်။

(က) အခြေခံအခွင့်အရေးများ (Fundamental Rights)

- ကိုယ်ပိုင်အခွင့်အရေးများ
- အခြေခံလွတ်လပ်ခွင့်
- ရုပ်သိမ်းပိုင်ခွင့်မရှိသော အခွင့်အရေးများ
- အခြေခံရပိုင်ခွင့်
- ကိုယ်ပိုင်လွတ်လပ်ခွင့် အခွင့်အရေးများ
- ကျား-မ တန်းတူရေး
- နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး
- ဖမ်းဆီးချုပ်နှောင်ခံရသူ၏ အခွင့်အရေး
- ပြစ်မှုဆိုင်ရာ တရားစွဲဆိုခြင်း
- တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်

(ခ) ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ (Civil and Political Rights)

- လွတ်လပ်စွာ သွားလာခွင့်
- ပြည်ပသို့ ထွက်ခွာခွင့်၊ ပြန်လည်ဝင်ရောက်ခွင့်
- လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအခွင့်အရေး
- နိုင်ငံရေး အခွင့်အရေး
- အဖွဲ့အစည်းထူထောင်ခွင့်

(ဂ) စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများနှင့်တာဝန်များ (Economic, Social, Cultral Rights and Responsibilities)

- ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်
- အလုပ်လုပ်ပိုင်ခွင့်
- စီးပွားရှာဖွေခွင့်
- တီထွင်ဖန်တီးခွင့်နှင့် နည်းပညာပိုင်ခွင့်
- မိရိုးဖလာ အမွေအနှစ်ပိုင်ဆိုင်ခွင့်
- အခြေချနေထိုင်ခွင့်
- ပညာသင်ကြားခွင့်
- ပညာသင်ကျောင်းများ တည်ထောင်ခွင့်
- ကျန်းမာရေးဆိုင်ရာအခွင့်အရေး
- ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး
- တိုင်းရင်းသားဘာသာစကား

(ဃ) အထူးစီမံဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးများ (Affirmative Action Rights)

- ကျား-မတန်းတူညီမျှမှုအခွင့်အရေးအတွက် စီမံမှု
- ကလေးများအခွင့်အရေး
- အလုပ်သမားအခွင့်အရေး
- တောင်သူလယ်သမားအခွင့်အရေး
- တန်းတူအခွင့်အရေး ဖော်ဆောင်ခြင်း

(c) အထွေထွေအခြေခံမူများ (General Principles)

- သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး
- လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခွင့်
- အခြေခံဥပဒေ၏ အကာအကွယ်ရယူခြင်း
- အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများအား တိုက်ရိုက်ကိုးကားကျင့်သုံးခြင်း
- တာဝန်များ

၃။ အချုပ်အခြာအာဏာ (Sovereignty)

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များရှိ ပြည်သူလူထုသည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်ကြသည်။

ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်တခုဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-rule) နှင့် စုပေါင်းအုပ်ချုပ်ခြင်း (Shared-rule) တို့ထံမှ ဆင်းသက်လာပါသည်။ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိကြသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည်လည်း အလိုအလျောက် ပါဝင်လာပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ်၏ အချုပ်အခြာအာဏာ၏မူရင်းပိုင်ရှင်များဖြစ်ကြသည်။ ထို့အပြင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက စုပေါင်းပိုင်ဆိုင်ထားကြသော ပြည်ထောင်စု၏အချုပ်အခြာအာဏာကိုလည်း စုပေါင်းပိုင်ဆိုင်ထားကြပါသည်။ ယင်းကို “ပြည်နယ်အခြေခံသည့် အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်း” (State-based Popular Sovereignty) ဟု ခေါ်ဆိုပါသည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဖက်ဒရယ်စနစ်တွင် အချုပ်အခြာ အာဏာသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံး (ပြည်ထောင်စုတဝန်းလုံး) ရှိ ပြည်သူလူထု ထံတွင်သာ တည်ရှိသည်မဟုတ်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တခုချင်းစီတွင်လည်း ပြိုင်တူတည်ရှိနေကြောင်း ထင်ရှားစေပါသည်။

ကွန်ဖီဒရေးရှင်း (Confederation) တွင် အချုပ်အခြာအာဏာသည် ပြည်နယ်များထံတွင်သာ တည်ရှိသည်။ ပြည်ထောင်စုတွင် မရှိ။ ယူနစ်ထရီဟု ခေါ်သည်ဆိုသည့် တပြည်ထောင်စနစ်တွင် အချုပ်အခြာအာဏာသည် ပြည်ထောင်စု (ဗဟို) တွင်သာ တည်ရှိသည်။ ပြည်နယ်များတွင် မရှိ။ ဖက်ဒရယ်စနစ်တွင်မူ အချုပ်အခြာအာဏာသည် ပြည်ထောင်စုနှင့် ပြည်နယ်များတွင် တပြိုင်တည်းတည်ရှိ၍ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ခွဲဝေကျင့်သုံးကြပါသည်။

၄။ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း (Division of Powers)

ဖက်ဒရယ်စနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-rule) နှင့် စုပေါင်းအုပ်ချုပ်ခြင်း (Shared-rule) တို့ကို ပေါင်းစပ်ထားသောစနစ်ဖြစ်သည်။ ထို့အပြင် အချုပ်အခြာအာဏာကို ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက ပြိုင်တူပိုင်ဆိုင်၍ ခွဲဝေကျင့်သုံးသောစနစ် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းသည် ဖက်ဒရယ်စနစ် ၏ ထူးခြားသောအင်္ဂါရပ်တခု ဖြစ်ပါသည်။

ပြည်ထောင်စုနှင့် ပြည်နယ်များအကြားအာဏာခွဲဝေကျင့်သုံးခြင်းဟုဆိုရာ၌ အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ခွဲဝေကျင့်သုံးခြင်းကို ဆိုလိုသည်။ ထိုသို့ခွဲဝေကျင့်သုံးရာတွင်

- (၁) ပြည်ထောင်စုက သီးသန့်ကျင့်သုံးပိုင်ခွင့်ရှိသောအာဏာများ၊
- (၂) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက သီးသန့်ကျင့်သုံးပိုင်ခွင့်ရှိသောအာဏာများ၊
- (၃) ပြည်ထောင်စုနှင့် ပြည်နယ်များ ပြိုင်တူကျင့်သုံးခွင့်ရှိသော ထပ်တူပြုအာဏာများ
- (၄) ကြွင်းကျန်သောအာဏာများဟူ၍ ခွဲဝေကျင့်သုံးရသည်။

၅။ အချုပ်အခြာအာဏာကို ပိုင်းခြားကျင့်သုံးခြင်း (Separation of Powers)

အချုပ်အခြာအာဏာကို ပိုင်းခြားကျင့်သုံးခြင်းသည် အချုပ်အခြာအာဏာ၏ ခက်မသုံး ဖြာဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြား၍ ကျင့်သုံးခြင်း ပင်ဖြစ်ပါသည်။ ထိုသို့ ပိုင်းခြားကျင့်သုံးနိုင်ရေးအတွက် ဥပဒေပြုရေးအာဏာကို ကိုင်တွယ်ကျင့် သုံးမည့် လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် အစိုးရအဖွဲ့နှင့် တရားစီရင် ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် တရားရုံးများကို သီးခြားစီ ဖွဲ့စည်းထူထောင်ရပေမည်။

သမ္မတစနစ်ကို ကျင့်သုံးသောတိုင်းပြည်များနှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော တိုင်းပြည်များတွင် အာဏာပိုင်းခြားကျင့်သုံးခြင်း အနည်းငယ်ကွဲပြားနိုင်ပါသည်။ သမ္မတစနစ်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို ရှင်းရှင်းလင်းလင်း ပိုင်းခြားကျင့်သုံးနိုင် ပါသည်။ ထို့ကြောင့် ဥပဒေပြုအာဏာကို ကျင့်သုံးမည့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်သည့်ရွေးကောက်ပွဲနှင့် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးမည့် သမ္မတရွေးကောက်ပွဲတို့ ကို သီးခြားစီ ကျင်းပရပါသည်။

သို့ရာတွင် ပါလီမန်စနစ်တွင် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးမည့်အစိုးရကို ဥပဒေပြု ရေးအာဏာကို ကျင့်သုံးသည့်လွှတ်တော်ကတဆင့် ရွေးချယ်တင်မြှောက်ရပါသည်။ ထို့ကြောင့် လွှတ်တော်ရွေးကောက်ပွဲနှင့် အစိုးရရွေးကောက်ပွဲများကို သီးခြားစီ ကျင်းပခြင်းမပြုဘဲ၊ အထွေ

ထွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို တင်မြောက်ကြပါသည်။ ထိုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးအနိုင်ရရှိသောပါတီက အစိုးရကို ဖွဲ့သည်။ ထို့ကြောင့် ပါလီမန်စနစ်တွင် ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာအကြား အာဏာပိုင်းခြားကျင့်သုံးခြင်းကို ရောထွေးမှုရှိသည်ဟု တချို့က မြင်နိုင်ပါသည်။ သို့ရာတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို အခြေခံ၍ အစိုးရကို ဖွဲ့စည်းသည်ဟု ဆိုသော်လည်း အစိုးရကို ဖွဲ့စည်းပြီးနောက်လူပုဂ္ဂိုလ်အရသော်လည်းကောင်း၊ အင်စတီကျူးရှင်း (Institution) အရသော်လည်းကောင်း အာဏာကို ပိုင်းခြားကျင့်သုံးကြရမည်သာဖြစ်ပါသည်။ ဥပမာ- လူပုဂ္ဂိုလ်တဦးက လွှတ်တော်ဥက္ကဋ္ဌနေရာ၌ ဝန်ကြီးချုပ်နေရာကို တပြိုင်တည်း တာဝန်ယူထမ်းဆောင်ခွင့် မရှိပေ။ ထိုနည်းတူ တရားဥပဒေ ချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အာဏာအလွဲသုံးစားမှုကိစ္စရပ်များမှအပ အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို လွှတ်တော်က ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။

၆။ အမြင့်ဆုံးဥပဒေ

ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် လွတ်လပ်၍ အချုပ်အခြာပိုင် အမျိုးသားနိုင်ငံများကို ထူထောင်ခွင့်ရှိသော တိုင်းရင်းသားလူမျိုးများက သီးခြားအမျိုးသားနိုင်ငံများ ထူထောင်ခြင်းမပြုဘဲ၊ မိမိတို့ဆန္ဒအလျောက် ပူးပေါင်း၍ ပြည်ထောင်စုကို အတူတကွ စုပေါင်းထူထောင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက စုပေါင်းထူထောင်၍ စုပေါင်းပိုင်ဆိုင်ထားသော ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စု၏အမြင့်ဆုံးဥပဒေအဖြစ် လက်ခံအသိအမှတ်ပြုကြပါသည်။ ယင်းသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ ထူးခြားသော အင်္ဂါရပ်တခုပင် ဖြစ်ပါသည်။

ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံးက ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုအမြင့်ဆုံးဥပဒေအဖြစ် လက်ခံအသိအမှတ်ပြုမှသာ ပြည်ထောင် စုအစိုးရ ပြည်နယ်အစိုးရနှင့် ဒေသန္တရအစိုးရစသည့် အစိုးရအလွှာအသီးသီး၏ လုပ်ဆောင်မှုမှန်သမျှသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်း ရှိမရှိ ဆန်းစစ်ခြင်း (Judicial Review) ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အစိုးရဟု ဆိုရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍအားလုံး ပါဝင်ပေသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြင့်ဆုံးဥပဒေဖြစ်သည်ဟုခံယူနိုင်မှသာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်များအကြားတွင်သော်လည်း ကောင်း၊ ပြည်နယ်များ တခုနှင့်တခုအကြားတွင်သော်လည်းကောင်း ပေါ်ပေါက်လာနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းသည့် ယန္တရားများကို ဖန်တီးပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကိုလည်း ဖန်တီးဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ ထိုမျှသာမက ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေဆိုင်ရာကိစ္စရပ်များတွင် ဥပဒေကြောင်းအရ အငြင်းပွားမှု ပေါ်ပေါက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဩဇာလွှမ်းမိုးမှုကို ဖော်ဆောင်ကျင့်သုံးနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စု၏ အမြင့်ဆုံးဥပဒေအဖြစ် လေးစားအသိ

အမှတ်ပြုခြင်းသည် ပြည်ထောင်စုအတွင်း တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာတွင် အခရာ ဖြစ်သောကြောင့် ယင်းကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျရှင်းလင်းစွာ ရေးသားပြဋ္ဌာန်းရန် လိုအပ်ပါသည်။

၇။ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန် (Form of Federal Union)

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခြင်း ရည်ရွယ်ချက်များအနက်တခုမှာ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော တိုင်းပြည်တခု၏ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဍာန် (Form of States) ကို စနစ်တကျဖော်ဆောင်ကျင့်သုံးခြင်းပင်ဖြစ်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် တွင် ယင်းကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ စနစ်တကျဖွဲ့စည်းထူထောင်ခြင်းဖြင့် အကောင် အထည်ဖော်ရပါသည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသောပြည်နယ်များဖြင့်ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ နှစ်ပေါင်း (၇၀) ကျော် တော်လှန်ရေးဆင်နွှဲ၍ တိုက်ပွဲဝင်တောင်းဆိုခဲ့ ကြပါသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝအာမခံချက်ရှိသည့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် ဆောင်ရွက်သွားရ မည်ဖြစ်ပါသည်။

- (က) နိုင်ငံရေးအာဏာ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ်/ ဖက်ဒရယ် ယူနစ်များဖြင့် ပြည်ထောင်စုကို ဖွဲ့စည်းရမည်။
- (ခ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ်/ ဖက်ဒရယ်ယူနစ်ဆိုသည်မှာ ထိုပြည်နယ်/ ဖက်ဒရယ်ယူနစ်၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိခြင်း ကို ဆိုလိုသည်။
- (ဂ) နိုင်ငံရေးအာဏာ တန်းတူခွင့်ရှိသော ပြည်နယ်ဆိုသည်မှာ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များသည် သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ ရေးအာဏာ (၃) ရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများ တန်းတူရည်တူ ကျင့်သုံးပိုင်ခွင့်ရှိပြီး ထိုအာဏာ များကို ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည် နယ်တရားရုံးများ ဖွဲ့စည်းထူထောင်ပိုင်ခွင့်ရှိသည်။
- (ဃ) နိုင်ငံရေးအရ တန်းတူသော ပြည်နယ်/ ဖက်ဒရယ်ယူနစ်များကို အခြေခံ၍ ပြည်ထောင်စုကို ဖွဲ့စည်းထူထောင်သောကြောင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကို ကိုယ်စားပြုသော ပြည်ထောင်စုလွှတ်တော်၏ အထက်လွှတ်တော် (၀၁) အမျိုးသားလွှတ်တော်တွင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များက ဦးရေတူညီသော ကိုယ်စားလှယ်များကို စေလွှတ်ကြရမည်။

- (င) ပြည်နယ်/ ဖက်ဒရယ်ယူနစ် တခုချင်းစီအတွင်းရှိ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရန် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် အမျိုး သားနယ်မြေ များကို သတ်မှတ်ခြင်းနှင့် ဒေသန္တရအစိုးရများ ဖွဲ့စည်းထူထောင်ခြင်းကို ဆောင်ရွက်ရမည်။
- (စ) အမျိုးသားညီညွတ်ရေးအစိုးရ၏ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီ (TCPC) က အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ် ရာတွင် ပြည်ထောင်စု ဖွဲ့စည်းမှုပုံသဏ္ဍာန်နှင့်ပတ်သက်၍ အနည်းဆုံး ပုံစံ (၇) မျိုးကို စဉ်းစားထားပါသည်။ သို့ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် အရေအတွက် သတ်မှတ်ခြင်းကိစ္စသည် ထိလွယ်ရှလွယ်သည့် ကိစ္စဖြစ် သောကြောင့် ရှေ့တန်းမတင်ဘဲ အခြားကိစ္စများ ကျေညက်ပြေလည်ပြီး သောအခါမှသာ ဆွေးနွေးရန်သင့်ပါသည်။

မှတ်ချက် (၁)

ပြည်ထောင်စုဖွဲ့စည်းမှု ပုံသဏ္ဍာန်၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ ပိုင်းခြားသတ်မှတ် နိုင်ရေးအတွက် ဆွေးနွေးသည့်အခါ အောက်ပါတို့ကို အဆင့်လိုက် ဆွေးနွေးသင့်ကြောင်း အကြံပြု ပါသည်။

- အဆင့် (၁) ဗမာလူမျိုးမဟုတ်သည့် အခြားလူမျိုးများအနက် ပြည်နယ်/ ဖက်ဒရယ်ယူနစ် ရသင့်ရထိုက်သည့် လူမျိုးအမည်များဖြင့် ဖွဲ့စည်းထားသောပြည်နယ် အရေ အတွက်ကို သတ်မှတ်ဖော်ထုတ်ရန်။ (သမိုင်းကြောင်းအရ တည်ရှိပြီးသော လူမျိုးအမည်ကိုအခြေခံသည့်ပြည်နယ်များအပြင် လူမျိုးအမည်ကိုအခြေခံ၍ ပြည်နယ်သစ်များ တိုးချဲ့ဖွဲ့စည်းရေးကိစ္စကို ဆွေးနွေးကြရန်)
- အဆင့် (၂) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအားလုံးကို လူမျိုးအခြေ ဖြုဖြင့် ဖွဲ့စည်းမည်လော၊ ပထဝီအခြေပြု သို့မဟုတ် အခြားမည်သည့်ပုံစံဖြင့် စု ဖွဲ့သင့်သည်ကို စဉ်းစားဆွေးနွေးရန်။ (FDC တွင် သမိုင်းကြောင်းအရ တည်ရှိ ပြီးသော လူမျိုးကို အခြေခံသည့်ပြည်နယ်များနှင့် ပထဝီကိုအခြေခံသော ပြည် နယ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။)
- အဆင့် (၃) ဗမာလူမျိုးအတွက် လူမျိုးအမည်ဖြင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ် သတ်မှတ် ဖွဲ့စည်းသင့်၊ မသင့် စဉ်းစားဆွေးနွေးရန်။
- အဆင့် (၄) ပြည်နယ်/ ဖက်ဒရယ်ယူနစ် တခုချင်းစီ၏ ပထဝီနယ်နိမိတ်ကို သတ်မှတ် ဖော်ထုတ်ရန်။ (ပြည်နယ်နယ်နိမိတ် သတ်မှတ်ရေးကိစ္စ)

အဆင့် (၅) ပြည်နယ်/ ဖက်ဒရယ်ယူနစ်တခုအတွင်း၌ မည်ကဲ့သို့သော လူနည်းစုလူမျိုးကို မည်ကဲ့သို့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးပေးမည်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနယ်မြေ ပိုင်းခြားသတ်မှတ်မည်ကို စဉ်းစားဆွေးနွေးရန်။ (ပြည်နယ်တခု စီအတွင်းရှိ လူနည်းစုတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်အမျိုးသားနယ်များ သတ်မှတ်ရေးကိစ္စ)

မှတ်ချက် (၂)

ပြည်နယ်/ ဖက်ဒရယ်ယူနစ် သတ်မှတ်ဖွဲ့စည်းရာတွင် စဉ်းစားသင့်သည့် အခြေခံမူများ (နမူနာ)

- (၁) တည်ရှိပြီး (၇) ပြည်နယ်ကို ဆက်လက်အတည်ပြုမည်လား။
- (၂) ပြည်နယ်သစ်များ ပေါ်ထွန်းရေး လက်ခံမည်လား။ လက်ခံလျှင် ပြည်နယ်သစ် ရထိုက်သောလူမျိုး၏ လူဦးရေ၊ နယ်မြေ၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာစသောအချက်များ ပါဝင်သော အခြေခံစံနှုန်းတခု သတ်မှတ် မည်လား။
- (၃) ပြည်နယ်ခွဲများ စုပေါင်း၍ ပြည်နယ်ကြီး Federated State ထူထောင်သည့် ပုံစံကော ရှိနိုင်မည်လား။
- (၄) ပြည်နယ်/ ဖက်ဒရယ်ယူနစ်တခုအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသော လူနည်းစု လူမျိုးများကိစ္စ
- (၅) ဗမာပြည်နယ် ဖွဲ့စည်းမည်လား။
- (၆) ဒေသန္တရအမည်ဖြင့် ပြည်နယ်များ ဖွဲ့စည်းရန်သင့်မည်လား။

မှတ်ချက် (၃)

၄။ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းမှု

- (က) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ [FDC (၁)၊ ခန်း (၄)၊ ပိုင်း (၂)၊ ပုဒ်မ (၂)]
- (ခ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည်သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြဌာန်းခွင့်ရှိသည်။ [FDC (၁)၊ ခန်း (၄)၊ ပိုင်း (၃)၊ ပုဒ်မ (၃)]

- (ဂ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးပိုင်ခွင့်ရှိသည်။ [FDC (၂)၊ ခန်း (၈)၊ ပုဒ်မ (၅၂)]
- (ဃ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို လူမျိုးအမည်ကို အခြေခံ၍သော်လည်းကောင်း၊ ပထဝီအမည်ကိုအခြေခံ၍သော်လည်းကောင်း ဖွဲ့စည်းနိုင်သည်။ [TCWG တွင် သဘောတူပြီးဖြစ်သည်]
- (င) ယခုလက်ရှိ ဖြစ်တည်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးအပိုင်းအခြားများကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်များဟု ခေါ်သည်။ [FDC (၂)၊ ခန်း (၇)၊ ပုဒ်မ (၄၈) ၏ အောက်ခြေမှတ်စု]
- (စ) ပြည်နယ်သတ်မှတ်ဖွဲ့စည်းရေးနှင့်ပြည်နယ်၏နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကို အဓိကသက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများမှ တဆင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်ရမည်။ [NUG နှင့် K3C တို့၏ ဘုံသဘောထားရပ်တည်ချက်ပိုင်း (၃-ဃ)]
- (ဆ) ပြည်နယ်နယ်နိမိတ်ပြင်ဆင်ရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်သတ်မှတ်ဖွဲ့စည်းရေးကိစ္စရပ်များကို ကြားကာလတွင် ဆောင်ရွက်မည် မဟုတ်ပါ။ အသွင်းပြောင်းရေးကာလတွင် ကျင်းပမည့် တိုင်းပြုပြည်ပြုညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မည်။ (NUG's FSCC လမ်းညွှန်အခြေခံမူ)

အဆိုပြုချက်

(ဇ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းရန် ဦးတည်မျှော်မှန်းသည်။ သို့သော် အသွင်ကူးပြောင်းရေးကာလအတောအတွင်း ပြည်နယ်များ ဖွဲ့စည်းရေးနှင့် သတ်မှတ်ရေးကို တိုင်းပြုပြည်ပြုညီလာခံတွင် မဆွေးနွေးမီ ယာယီဖက်ဒရယ်အုပ်ချုပ်ရေးယူနစ်များ (Federal Administrative Units) သတ်မှတ်၍ ပြည်ထောင်စုကို ဖွဲ့စည်းနိုင်သည်။

၈။ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုလွှတ်တော်ကို ဖက်ဒရယ်အထက်လွှတ်တော်နှင့် ဖက်ဒရယ်အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းရမည်ဟု ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို ဖက်ဒရယ်အထက်လွှတ်တော်နှင့် ဖက်ဒရယ်အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းရမည်။

- (က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုရေးအာဏာ သည် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုလွှတ်တော်တွင် တည်သည်။
- (ခ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုလွှတ်တော်ကို ဖက်ဒရယ်အထက် လွှတ်တော်နှင့် ဖက်ဒရယ်အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းရမည်။ [FDC (၁)၊ ခန်း (၄)၊ ပိုင်း (၃) ပုဒ်မ (၇)]
- (ဂ) ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းရာတွင် ဖက်ဒရယ်အထက်လွှတ်တော် နှင့် ဖက်ဒရယ်အောက်လွှတ်တော်တို့သည် ဥပဒေကြမ်းကို သီးခြားစီ ဆွေးနွေး ၍ သီးခြားစီ မဲဆုံးဖြတ်ပြီးနောက် လွှတ်တော် (၂) ရပ်စလုံး သဘောတူ ဆုံးဖြတ်မှသာ ဥပဒေဖြစ်စေရမည်။
- (ဃ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုလွှတ်တော်သည် တိုင်းပြည်ပြည်ပြု ညီလာခံတွင် အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးပြဋ္ဌာန်း နှင့် စပ်လျဉ်း၍ ဆွေးနွေးလက်စဖြစ်သော ကိစ္စရပ်များကို ဥပဒေပြဋ္ဌာန်းခြင်း မပြုရ။
- (င) နွေဦးတော်လှန်ရေး၏ De Jure Mandate နှင့် De Facto Mandate ပေါင်းစပ်ခြင်း မူအရ အသွင်ကူးပြောင်းရေးကာလပြည်ထောင်စုလွှတ်တော်ကို De Jure Mandate နှင့် De Facto Mandate ကိုယ်စားပြုများဖြင့် ပေါင်းစပ်၍ ဖွဲ့စည်းရမည်။

အဆိုပြုချက်များ (Option-1)

- (စ) အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်အထက်လွှတ်တော်ကို ၂၀၂၀ ရွေးကောက် ပွဲတွင် ရွေးချယ်တင်မြောက်ခံရပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိ သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များကို ကိုယ်စားပြု သော ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းရန်။ [အချိုးအစားအားဖြင့် De Jure သုံးပုံနှစ်ပုံ၊ De Facto သုံးပုံတပုံ]
- (ဆ) အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်အောက်လွှတ်တော်ကို ၂၀၂၀ ရွေးကောက် ပွဲတွင် ရွေးချယ်တင်မြောက်ခံရပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိ သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များကိုကိုယ်စားပြုသော ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းရန်။ [အချိုးအစားအားဖြင့် De Jure သုံး ပုံနှစ်ပုံ၊ De Facto သုံးပုံတပုံ]

အဆိုပြုချက်များ (Option-2)

- (စ) အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်အထက်လွှတ်တော်ကို ၂၀၂၀ ရွေးကောက် ပွဲတွင် ရွေးချယ်တင်မြောက်ခံရပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိ

သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များကို ကိုယ်စားပြု သော ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းခြင်း။

- (ဆ) အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်အောက်လွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံရပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များကို ကိုယ်စားပြုသော ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းရန်။

အဆိုပြုချက်များ (Option-3)

- (စ) ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံရပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ပေါင်းစပ်၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်အဖြစ် သတ်မှတ်ခြင်း။
- (ဆ) ဖက်ဒရယ်ယူနစ်များက ပေးပို့သည့် ကိုယ်စားလှယ်များဖြင့် ဖက်ဒရယ်ဥပဒေပြုရေးအတိုင်ပင်ခံကောင်စီကို သီးခြားဖွဲ့စည်း၍ ဥပဒေပြုရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း၍ အတည်ပြုချက်များကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုပေးခြင်း။

၉။ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရ

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ ရွေးချယ်ထားသော ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်သည် ဝန်ကြီးချုပ်ဦးဆောင်သော ပါလီမန်စနစ်တွင် ပြည်ထောင်စုဦးဆောင်အဖြစ် ပြည်ထောင်စုသမ္မတကို ထားရှိသောစနစ်ဖြစ်သည်။ ပါလီမန်စနစ်၏အနှစ်သာရမှာ အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမည့်အစိုးရအဖွဲ့ကို ဥပဒေပြုရေးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့်လွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရကို အောက်ပါအတိုင်း ဖွဲ့စည်းရန် အဆိုပြုထားပါသည်။

- (က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်သည် ဝန်ကြီးချုပ် ဦးဆောင်သော ပါလီမန်စနစ်တွင် ပြည်ထောင်စုဦးဆောင်အဖြစ် သမ္မတကို ထားရှိသောစနစ်ဖြစ်သည်။
- (ခ) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုဦးဆောင်သာမက ပြည်ထောင်စု၏ စစ်သေနာပတိချုပ်တာဝန်ကိုလည်း ထမ်းဆောင်ရမည်။
- (ဂ) ပြည်ထောင်စုသမ္မတကို အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်က ရွေးချယ်တင်မြှောက်ရမည်။

- (ဃ) ပြည်ထောင်စုဝန်ကြီးချုပ်သည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် ပြည်ထောင်စုအစိုးရ အကြီးအကဲဖြစ်သည်။
- (င) ပြည်ထောင်စုဝန်ကြီးချုပ်ကို အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက် လွှတ်တော်က ရွေးချယ်တင်မြှောက်ရမည်။

အဆိုပြုချက်များ

- (စ) ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရတွင် ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများ အနည်းဆုံး (၅၀) ရာခိုင်နှုန်း ပါဝင်ရမည်။
- (ဆ) ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရတွင် အမျိုးသမီး အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်ရမည်။

၁၀။ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး

- (က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု တရားစီရင်ရေးစနစ် သည် တရားဥပဒေ စိုးမိုးရေးကို ရှေးရှုသော လွတ်လပ်၍ တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ် ဖြစ်သည်။ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံ ပိုင်ခွင့် ရှိပြီး ဥပဒေ ကန့်သတ်ချက်များ မှအပ အများရှေ့မှောက်တွင် လွတ်လပ် စွာ တရားစီရင်ရမည်။
- (ခ) အသွင်ကူးပြောင်းရေးကာလတွင် ဖက်ဒရယ်ပြည်ထောင်စု တရားစီရင်ရေးကို အတတ်နိုင်ဆုံးကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်းထူထောင်ရမည်။
- (ဂ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို ပြည်ထောင်စုသမ္မတက အမည်တင်သွင်းသော တရားသူကြီး (၃) ဦး၊ ဖက်ဒရယ် အထက်လွှတ်တော်က အမည်တင်သွင်းသော တရားသူကြီး (၃) ဦးနှင့် ဖက် ဒရယ်အောက်လွှတ်တော်က အမည်တင်သွင်းသော တရားသူကြီး (၃) ဦး၊ စုစုပေါင်း တရားသူကြီး (၉) ဦးဖြင့် ဖွဲ့စည်းထူထောင်ရမည်။

၁၁။ အသွင်ကူးပြောင်းရေးကာလ လုံခြုံရေးနှင့် ကာကွယ်ရေး

လွတ်လပ်၍ အချုပ်အခြာအာဏာကို ပိုင်ဆိုင်သော တိုင်းပြည်များတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း၏ ရည်ရွယ်ချက်သည် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရန်ဖြစ်ပါသည်။ အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူတရပ်လုံးက စုပေါင်း ပိုင်ဆိုင်ထားသောကြောင့် စုပေါင်းကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူတရပ်လုံးက အချိန် ပြည့် တာဝန်ယူစောင့်ရှောက်ရန် နည်းလမ်းမျိုးစုံ ဖန်တီးထားပါသည်။ ထိုနည်းလမ်းများအနက်

အထိရောက်ဆုံးမှာ ပြည်သူ့အားလုံးက အခွန်ဆောင်၍ ထိုအခွန်ငွေဖြင့် အချိန်ပြည့် တာဝန်ထမ်းဆောင်မည့် ပြည်သူ့ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးခြင်းပင် ဖြစ်ပါသည်။ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ထမ်းများလည်း အမျိုးစုံ ရှိနိုင်ပါသည်။ ထိုဝန်ထမ်းမျိုးစုံအနက် လက်နက်ကိုင်၍အချုပ်အခြာအာဏာကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးခြင်းခံရသော ဝန်ထမ်းများမှာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေး စသည့်တပ်ဖွဲ့များ ပါဝင်ကြသည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူ့ဝန်ထမ်းများသည် မဲပေးပိုင်ခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့် မှလွဲ၍ နိုင်ငံရေးတွင် တိုက်ရိုက်ပါဝင်ခွင့် မရှိပေ။ ထို့ကြောင့် အနာဂတ် ပြည်ထောင်စုတွင် ပြည်သူ့ဝန်ထမ်း တရပ်ဖြစ်သော တပ်မတော်နှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များအားလုံး နိုင်ငံရေးတွင် အလျဉ်းမျှ ပါဝင်ခွင့် မရှိစေရပါ။ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များ အားလုံးသည် အရပ်သားအစိုးရ၏ လွှမ်းမိုးမှုအောက်တွင် ထားရှိရမည့်မူ (Civilian Supremacy) ကို အခိုင်အမာ ကျင့်သုံးရပေမည်။

စစ်အာဏာရှင်စနစ်တွင် တပ်မတော်သည် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသော ဝန်ထမ်းတရပ်ဖြစ်သည်ဟူသော ဘောင်ကိုကျော်၍ တပ်မတော်က အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်ဆိုသော အယူအဆ အကျင့်အကြံဖြင့် တိုင်းပြည်ကို ၁၉၆၂ မှ ယနေ့တိုင် ချယ်လှယ်နေသောကြောင့် ယခုကဲ့သို့ စစ်အာဏာသိမ်းမှုများ၊ ပြည်တွင်းစစ်မီးများနှင့် ကြုံတွေ့ရင်ဆိုင်ပြီး ပြည်သူများ၏ အသက်အိုးအိမ် ပျက်ဆီးဆုံးရှုံးခြင်း၊ ဒီမိုကရေစီ အခွင့်အရေး ပျက်သုဉ်းခြင်း စသည့် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် နိုင်ငံရေးတွင် လုံးဝ ပါဝင်ခွင့်မရှိ၊ လုံခြုံရေးတပ်ဖွဲ့ အားလုံးသည် အရပ်သားအစိုးရ၏ စီမံခန့်ခွဲအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဟူသည့်မူကို အခိုင်အမာ ရေးဆွဲပြဌာန်းရမည် ဖြစ်ပါသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကိစ္စများကို အောက်ပါအခြေခံမူများ အတိုင်း ဆောင်ရွက်မည်။

- (က) ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအခြေခံမူသည် လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသော အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် “အရပ်ဖက်အာဏာပိုင်ဆိုင်မှု” (Civilian Supremacy) ဖြစ်သည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများသည် လူသားလုံခြုံရေးကို အခြေခံသော မူဝါဒများ ဖြစ်ရမည်။
- (ဂ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု၏စစ်သေနာပတိချုပ်သည် ပြည်ထောင်စုသမ္မတ ဖြစ်သည်။
- (ဃ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဝန်ကြီးချုပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသောကိုယ်စားလှယ်ဖြစ်ရမည်။ [ဖက်ဒရယ်အထက်လွှတ်တော် (သို့) ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စားလှယ်]
- (င) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်တပ်မတော်တွင် ကြည်း၊ ရေ၊ လေ သာ

မက ပြည်သူ့ကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို ဦးစီးကွပ်ကဲမည့် ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေး စစ်ဦးစီးချုပ် (၁) ဦးနှင့် ဒုတိယစစ်ဦးစီးချုပ် (၂) ဦး တို့ကို ခန့်ထားရမည်။

- (စ) စစ်ဦးစီးချုပ်သည် ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်များအပြင် လက်ရှိတော်လှန်ရေးကာလ စစ်ဒေသအသီးသီး၏ စစ်ဦးစီးချုပ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အသီးသီး၏ စစ်ဦးစီးချုပ်များကို ကွပ်ကဲစီမံရမည်။
- (ဆ) ပြည်သူ့ဝန်ထမ်းတရပ်ဖြစ်သော ဖက်ဒရယ်တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ခြင်း အလျဉ်းမရှိစေရ။

၁၂။ အသွင်ကူးပြောင်းရေးကာလ ပြည်နယ်အစိုးရများ ဖွဲ့စည်းခြင်း

အသွင်ကူးပြောင်းရေးကာလ ပြည်နယ်အစိုးရများကို FDC အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၂) ပုဒ်မ (၂၊ ၃)၊ အပိုင်း (၃) ပုဒ်မ (၁၊ ၂၊ ၃၊ ၄၊ ၅) နှင့် FDC အစိတ်အပိုင်း (၂)၊ အခန်း (၈)၊ ပုဒ်မ (၅) တို့အရ ဖွဲ့စည်းရမည်။ ယင်းကို စနစ်တကျ အောက်ပါအတိုင်း ဖွဲ့စည်းရမည်။

- (က) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးအပြည့်အဝရှိပြီး နိုင်ငံရေးအာဏာ တန်းတူကျင့်သုံးပိုင်ခွင့်ရှိသည်။
- (ခ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပိုင်ခွင့် ရှိသည်။
- (ဂ) သက်ဆိုင်ရာ ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားတို့ကို ဖွဲ့စည်းဆောင်ရွက်ရမည်။
- (ဃ) ဒေသန္တရအဆင့် ဖွဲ့စည်းမှုနှင့် လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းစွာ ဖော်ပြပြီး အခွန်တက္ကသိုလ်ကောက်ယူနိုင်သည့် စာရင်းကို တိကျစွာ သတ်မှတ်ပြဋ္ဌာန်းရမည်။
- (င) ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စသည့် ကဏ္ဍအသီးသီးနှင့် သက်ဆိုင်သော အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းမြှင့်တင်ပေးရမည်။
- (စ) ပြည်နယ်၏ ရုံးသုံးဘာသာစကားကို သက်ဆိုင်ရာပြည်နယ်က သင့်လျော်သလို သတ်မှတ်နိုင်သည်။

၁၃။ အသွင်ကူးပြောင်းရေးကာလ ကော်မတီနှင့် ကော်မရှင်များ

အသွင်ကူးပြောင်းရေးကာလသည် ပြန်လည်ထူထောင်ရေး အစပျိုးသည့်ကာလလည်း ဖြစ်ပါသည်။ ထို့ကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်၏ဒဏ်ချက်များနှင့် နွေဦးတော်လှန်ရေးကာလတွင် အကြမ်းဖက်စစ်ကောင်စီ၏ သောင်းကျန်းဖျက်ဆီးမှုကြောင့် ပျက်စီးယိုယွင်းခဲ့သော

ပြည်သူ့လူထုတရပ်လုံး၏ ဘဝပြန်လည်ထူထောင်နိုင်ရေးအတွက် လိုအပ်သောကော်မတီနှင့် ကော်မရှင်များကို ဖွဲ့စည်းထူထောင်ရန် လိုအပ်မည်ဖြစ်ပါသည်။

- (က) ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများ နေရာပြန်လည်ချထားရေး၊
- (ခ) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရေး၊
- (ဂ) အသွင်ကူးပြောင်းရေးကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊
- (ဃ) အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး
- (င) ခွဲခြားမှုပျောက်ရေးနှင့် လူ့အခွင့်အရေး
- (စ) အသွင်ကူးပြောင်းရေးကာလ နိုင်ငံသားအဖြစ် ပြန်လည်စိစစ်လက်ခံခြင်း
- (ဆ) အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဋ္ဌာန်းရေး အထောက်အကူပြုရေး
- (ဇ) အသွင်ကူးပြောင်းရေးကာလ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး
- (ဈ) အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတကာ၏ အကူအညီ ရယူရေးအစီအစဉ်
- (ည) အခြား

၁၄။ တိုင်းပြုပြည်ပြုညီလာခံ

အသွင်ကူးပြောင်းရေးကာလတွင် အရေးအကြီးဆုံးဆောင်ရွက်ရမည့် လုပ်ငန်းသည် အနာဂတ်၌ အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်ကြီးပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြုပြည်ပြုညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေရှိစေရန် အောက်ပါအချက်များကို ဦးစွာဆောင်ရွက် သင့်ပါသည်။

- (က) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပပိုင်ခွင့်အာဏာသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဖြစ်သော De Jure Mandate နှင့် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၏ De Facto Mandate တို့ကို ပေါင်းစပ် ထားခြင်းဖြစ်ကြောင်း “မူ” ချမှတ်ထားသင့်ပါသည်။
- (ခ) တိုင်းပြုပြည်ပြုညီလာခံတွင် De Jure Mandate နှင့် De Facto Mandate များကို အခြေခံ၍ အောက်ပါအစုအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သင့် သည်။
 - (၁) ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံကိုယ်စားလှယ်များ
 - (၂) နိုင်ငံရေးပါတီများ
 - (၃) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ

(၄) လူထုအခြေပြုအဖွဲ့အစည်းများ၊ (CBO - CSO... etc)၊ သပိတ်အဖွဲ့အစည်းများ၊ သမဂ္ဂများ

(၅) ပြည်နယ်/ ဖက်ဒရယ်ယူနစ်ကောင်စီဝင်များ

မှတ်ချက်။ ယခုတော်လှန်ရေးကာလတွင် မပါဝင်သည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ကဏ္ဍကို ထပ်မံဆွေးနွေးရန်။

(ဂ) တိုင်းပြုပြည်ပြုညီလာခံကြီးတွင် ဆောင်ရွက်မည့် အမြဲတမ်းဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းအဆင့်ဆင့်

(၁) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ နိုင်ငံရေးမျှော်မှန်းချက်များ၊ စံတန်ဖိုးများ၊ လမ်းညွှန်အခြေခံမူများနှင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူဝါဒများကိုသဘောတူညီမှုရယူခြင်း။ [ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) တွင်ပါရှိသော အခြေခံမူများကို ကြားကာလ (တော်လှန်ရေးကာလ) တွင် ပါဝင်နိုင်ခြင်း မရှိသေးသော အစုအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်း၍ သဘောတူညီမှုရယူခြင်း]

(၂) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပခြင်း အခင်းအကျင်းများ၊ ယန္တရားများနှင့် လုပ်ငန်းစဉ်များကို သဘောတူညီခြင်း (Agreeing on institutions and procedure for making constitution)

(၃) တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနှင့် နီးနှောတိုင်ပင်ခြင်း (Preparing consultation by providing civic education on process, constitutional history and constitutional options)

(၄) ပညာရှင်များ၊ နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းသူများနှင့် တိုင်ပင်ခြင်း

(၅) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို စတင်ရေးဆွဲခြင်း၊ ထိုသို့ရေးဆွဲနိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း

(၆) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို တိုင်းရင်းသားလူထုတရပ်လုံးနှင့် နီးနှောတိုင်ပင်ဆွေးနွေးခြင်း

(၇) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အချောသတ်ခြင်း

(၈) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အချောသတ်၍ အတည်ပြုမူကြမ်းအဖြစ် တိုင်းပြုပြည်ပြုညီလာခံတွင် လက်ခံအတည်ပြုခြင်း

(၉) တိုင်းပြုပြည်ပြုညီလာခံက လက်ခံအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (အတည်ပြုမူကြမ်း) ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်အလိုက် ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုပြဋ္ဌာန်းခြင်း (Ratification)

- (၁၀) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ဖြင့် ရွေးကောက်ပွဲအသစ် ကျင်းပခြင်း
- (၁၁) ရွေးကောက်ပွဲတွင်အနိုင်ရရှိသော နိုင်ငံရေးပါတီက ဖွဲ့စည်းလိုက်သည့် အစိုးရသစ်ထံ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေး အစိုးရက တာဝန်လွှဲအပ်ပေးခြင်းနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပယ်ဖျက်ရုပ်သိမ်းပြီးဖြစ်ကြောင်း ကြေညာခြင်း
- (၁၂) အတည်ပြုပြဋ္ဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် များကို ဖွဲ့စည်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) ကို ကျင့်သုံးခြင်း (ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နိုင်ငံရေး လမ်းပြမြေပုံ အဆင့် - ၁၂) တို့ ဖြစ်ပါသည်။

နိဂုံးချုပ်

TCPC လုပ်ငန်းဆောင်ရွက်ချက်များကို ၂၀၂၃- ဧပြီလ (၄) ရက်နေ့တွင် ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

- (၁) NUG ၏ TCPC မှ ပြင်ဆင်ထားသော “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ” (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) ကို “ဆက်လက် ဆောင်ရွက်မည့် ပြင်ဆင်မှုမူကြမ်း” (A Living Document) အဖြစ် မှတ်တမ်းတင်ပေးရန်။
- (၂) ယင်း ‘ကြိုတင်ပြင်ဆင်ရေးမူကြမ်း’ ကို TCPC အတွင်းတွင် သော်လည်းကောင်း၊ NUG အစိုးရအဖွဲ့အတွင်းသော်လည်းကောင်း ဆက်လက်ဆွေးနွေးတိုင်ပင်၍ လိုအပ်သလို ပြင်ဆင် ဖြည့်စွက်ချက်များ ပြုလုပ် သွားရန်။
- (၃) ထို ‘ကြိုတင်ပြင်ဆင်ရေးမူကြမ်း’ ကို NUG ကိုယ်စား NUCC ၏ TCWG တွင် ပါဝင်သော ကိုယ်စားလှယ်များက TCWG တွင် တင်သွင်းဆွေးနွေးခွင့် ပြုရန်။
- (၄) NUG ၏ TCPC မှ ပြင်ဆင်ထားသော ‘ကြိုတင်ပြင်ဆင်ရေးမူကြမ်း’ သည် NUCC ၏ TCWG တွင် တရားဝင်ဆွေးနွေးနိုင်ရေးအတွက် ပြင်ဆင်ထား ခြင်းသာဖြစ်ပြီး NUG အနေဖြင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဘက်သတ်ရေးဆွဲခြင်း မဟုတ်ကြောင်း မှတ်တမ်းတင်ပေး ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

[၇]

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထံသို့
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ
ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း

- ၁။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းလမ်းညွှန် (TOR) အပိုဒ် (၈၃) အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသောအခါ အမျိုးသား ညီညွတ်ရေးအစိုးရ ပါဝင်ခွင့်ရှိရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထိုပြဋ္ဌာန်းချက်နှင့်အညီ NUCC မှ ဖွဲ့စည်းပေးလိုက်သော “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့” (TCWG) တွင် NUG ကိုယ်စားလှယ် (၂) ဦး ပါဝင်ခွင့်ရှိ ထားပါသည်။
- ၂။ NUG ကိုယ်စား TCWG တွင် ပါဝင်နေကြသည့် ကိုယ်စားလှယ် (၂) ဦးကို အထောက်အကူပြုနိုင်ရေးအတွက်သော်လည်းကောင်း၊ ကောင်း၊ ထိုကိုယ်စားလှယ် (၂) ဦး၏ လုပ်ငန်းဆောင်ရွက်ချက်များသည် NUG အစိုးရတရပ်လုံးကို ကိုယ်စားပြုသည့် တာဝန် ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက်သော်လည်းကောင်း “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့” (TCPI) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ဖွဲ့စည်းပြီး ယင်းကို “အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ” (TCPC) အဖြစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သော NUG ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် အဆင့်မြင့်ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါသည်။
- ၃။ TCPC ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်သည် TCWG တွင် ပါဝင်ကြမည့် ကိုယ်စားလှယ် (၂) ဦးက NUG ကိုယ်စားတင်ပြမည့်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ပြီး ထိုကဲ့သို့ ပြင်ဆင်ထားသော “ကြိုတင်ပြင်ဆင်ရေးမူကြမ်း” ကို TCWG ထံသို့ တင်ပြဆွေးနွေး ရန်ဖြစ်ပါသည်။
- ၄။ သို့ရာတွင် TCWG တွင် တစ်ဆိုမှုများ ဖြစ်ပေါ်လာပြီး လုပ်ငန်းဆောင်ရွက်မှုများ ရပ်တံ့ သွားခဲ့သည်။ ထိုကဲ့သို့ TCWG ရပ်တံ့နေချိန်တွင် TCPC က ပုံမှန်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် TCPC မှ လိုအပ်သောပြင်ဆင်မှုများကို အပတ်စဉ် ပုံမှန်ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ရေးမူကြမ်းအပြည့်အစုံကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် NUG အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြကာ တရားဝင်မှတ်တမ်း တင်ခြင်းကို ပြု လုပ်နိုင်ခဲ့သည်။

- ၅။ NUG အစိုးရအဖွဲ့တွင် မှတ်တမ်းတင်ထားသော TCPC ၏ ကြိုတင်ပြင်ဆင်ရေးမူကြမ်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှာ ဇွန်လ (၂၆) ရက်နေ့အထိ NUG ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအားလုံး ပါဝင်တက်ရောက်သော “ဝန်ကြီးများအစည်းအဝေး” (Ministerial Meeting) တွင် ထပ်မံတင်ပြပြီး အပတ်စဉ်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါသည်။ ထိုဝန်ကြီးများအစည်းအဝေးမှ ဆွေးနွေးချက်ရလဒ်ပေါ် အခြေခံ၍ လိုအပ်သောပြင်ဆင်မှုများ ထပ်မံပြုလုပ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ကျင်းပသော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ဒုတိယအကြိမ်မှတ်တမ်းတင်ခြင်းကို ပြုလုပ်နိုင်ခဲ့ပါသည်။
- ၆။ NUG ၏ TCPC က အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) က ပြင်ဆင်ခဲ့သော “ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) တို့ကို အခြေခံကျော်ရိုးအဖြစ် အသုံးပြုပြီး ကိုးကားသင့်ကိုးကားထိုက်သော စာရွက်စာတမ်းများ၊ မူကြမ်းများနှင့်အဆိုပြုချက်များ (ဥပမာ- PPS'T ၏အခြေခံမူ (၂၂) ချက်၊ ERO ၁၂ ဖွဲ့ အခြေခံမူ (၂၄) ချက်... စသည်များ) ကို ပြည့်စုံနိုင်သမျှပြည့်စုံစွာ ကိုးကား မှီငြမ်းထားပါသည်။
- ၇။ NUG ၏ TCPC ကြိုတင်ပြင်ဆင်ရေးမူကြမ်းတွင် နည်းပညာနှင့် ဥပဒေရှုထောင့်မှ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကိုသာ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ နိုင်ငံရေးအရ သဘောတူညီချက်ရယူပြီးမှ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းသင့်သော ပုဒ်မများကို ကွက်လပ်ဖြင့် ချန်လှပ်ထားပါသည်။ တချို့နေရာများတွင် အဆိုပြုချက်များ ဖော်ပြထားသော်လည်း၊ ယတိပြတ်ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း သိသာထင်ရှားစေရန် “ဆက်လက်ဆွေးနွေးရန်” စသည်ဖြင့် မှတ်ချက်များ ဖော်ပြထားပါသည်။
- ၈။ ဤတိုင်းပြည်တွင် သုံးကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့သော စစ်တပ်၏ မတရားအာဏာသိမ်းပိုက်မှုနှင့်နှစ်ပေါင်း(၇၅) နှစ်ကျော်ကြာပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခအားလုံး၏ အခြေခံနိုင်ငံရေးပြဿနာသည် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကျပ်အတည်း” (Constitutional Crisis) ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းလုပ်ငန်းသည် နှစ်ပေါင်း (၇၅) နှစ်ကျော်ကြာပြီဖြစ်သည့် တိုင်းပြည်၏ပြဿနာအရင်းအမြစ်ကို ဖြေရှင်းခြင်းဖြစ်၍ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ လူမျိုးတမျိုး၊ ဒေသတခု၊ အစုအဖွဲ့တခုတည်းက ဆောင်ရွက်နိုင်ကောင်းသောအရာ မဟုတ်ပါ။ ပြည်ထောင်စုဘူးတိုင်းရင်းသားလူမျိုးအားလုံး၊ ဒေသအားလုံး၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ ပူးပေါင်းပါဝင်၍ စုပေါင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါသည်။ ထိုမျှကြီးမားသော တိုင်းပြည်၏သမိုင်းပေးတာဝန်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် NUG အစိုးရမှတတ်နိုင်သမျှ အားထုတ်၍ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အထောက်အကူဖြစ်စေခြင်းငှာ လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်ပြီး NUCC ၏ TCWG ထံသို့ တင်ပြပြင်ဆင်ထားခဲ့ပါသည်။

၉။ သို့ရာတွင် NUCC ၏ TCWG ယနေ့အထိ တစ်ဆို့နေပါသဖြင့်၊ NUG- TCPC မှ ပြင်ဆင်ထားသော (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) ကို NUG နှင့် NUCC ၏ လစဉ်ပုံမှန်အစည်းအဝေးသို့ တိုက်ရိုက်တင်ပြရန် ၂၀၂၃၊ ဩဂုတ် လ (၂၂) ရက်တွင် ကျင်းပသော NUG အစိုးရအဖွဲ့အစည်းအဝေး (Cabinet Meeting) တွင် ဆုံးဖြတ်ထားပါသည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ ၂၀၂၃၊ ဩဂုတ်လ (၂၅) ရက်တွင် ကျင်းပမည့် NUG- NUCC လစဉ်အစည်း အဝေးသို့ တင်ပြရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါသည်။

၁၀။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ၂၀၂၃၊ ဩဂုတ် (၂၅) ရက်နေ့တွင် ကျင်းပသော NUG -NUCC လစဉ်ပုံမှန်အစည်းအဝေး သို့တင်ပြပြီး ထိုအစည်းအဝေးတွင် NUG-TCPC ၏ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) ကို တရားဝင် မှတ်တမ်းတင်ကြောင်း၊ ထိုဆုံးဖြတ်ချက်နှင့်အညီ ၂၀၂၃၊ စက်တင်ဘာလ (၈) ရက်နေ့ တွင် ကျင်းပသော NUCC အစည်းအဝေးသို့ ဤအသွင်ကူး ပြောင်းရေးကာလ ဖက် ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) အပြည့်အစုံ ကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် တရားဝင်တင်ပြအပ်ပါသည်။

၂၀၂၃၊ စက်တင်ဘာ (၈) ရက်

TCPC အဖွဲ့ဝင်များ

- (၁) ဒေါက်တာလျန်မှုန်းဆာခေါင်း (အဖွဲ့ခေါင်းဆောင်)၊
ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
- (၂) ဦးလွင်ကိုလတ် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
- (၃) ဦးရည်မွန်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
- (၄) နော်ဆူစန်နာလှလှစိုး၊ ပြည်ထောင်စုဝန်ကြီး၊
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
- (၅) ဦးသိန်းဦး၊ ပြည်ထောင်စုဝန်ကြီး၊ တရားရေးဝန်ကြီးဌာန
- (၆) ဒေါက်တာတူးခေါင်၊ ပြည်ထောင်စုဝန်ကြီး၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
- (၇) ဒေါ်ခင်မမမျိုး၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- (၈) ဦးမိုးဇော်ဦး၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
- (၉) ဦးချစ်ထွန်း၊ ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
- (၁၀) မိုင်းဝင်းထူး၊ ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
- (၁၁) မင်းဇေယျာဦး၊ ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
- (၁၂) ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒုတိယဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန



အမျိုးသားညီညွတ်ရေးအစိုးရ
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးကော်မတီ (TCPC) က ပြင်ထားသော

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ

(ကြိုတင်ပြင်ဆင်ရေးမူကြမ်း)
၂၀၂၃၊ စက်တင်ဘာ (၈) ရက်

မာတိကာ

- အခန်း (၁) ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံမူများ
- အခန်း (၂) အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တာဝန်များ
- အခန်း (၃) အသွင်ကူးပြောင်းရေးကာလ အစီအမံများ
- အခန်း (၄) တိုင်းပြုပြည်ပြုညီလာခံ
- အခန်း (၅) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန်
- အခန်း (၆) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုရေး
- အခန်း (၇) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေး
- အခန်း (၈) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေး
- အခန်း (၉) ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြား
အာဏာခွဲဝေခြင်းနှင့်အရင်းအမြစ်များခွဲဝေခြင်း
- အခန်း (၁၀) နိုင်ငံသားဖြစ်ခြင်း
- အခန်း (၁၁) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေး
- အခန်း (၁၂) အရေးပေါ်အခြေအနေဆိုင်ရာ ပြဋ္ဌာန်းချက်များ
- အခန်း (၁၃) အထွေထွေပြဋ္ဌာန်းချက်များ
- အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ
- အခန်း (၁၅) အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

မှတ်ချက်။ ။ NUG မှ NUCC ထံသို့ ၂၀၂၃၊ အောက်တိုဘာလ (၈) ရက်နေ့တွင် တင်ပြပြီးနောက် အောက်ပါအချက်များကို ထပ်မံပြင်ဆင်ထားပါသည်။

- (က) မာတိကာတွင် ယခင် အခန်း (၁၁) ကို အခန်း (၉) အဖြစ် နေရာလဲ၍ အထက်ပါအတိုင်း ထားရှိသည်။
- (ခ) အခန်း (၃) တွင် ပြင်ဆင်မှုတချို့လုပ်ထားပါသည်။
- (ဂ) အခန်း (၁၁) တွင် ပုဒ်မတချို့ကို ဖြည့်စွက်ထားပါသည်။

အခန်း (၁)

ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံမူများ

ပုဒ်မ (၁) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသမ္မတနိုင်ငံ

ဖက်ဒရယ်ပြည်ထောင်စုသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုထားသော ပင်လုံစာချုပ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ပူးပေါင်းဖွဲ့စည်းထူထောင်ထားသော လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်သည်။ ယင်းကို “ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” Republic of Federal Union of Burma” ဟု ခေါ်တွင်စေရမည်။ (FCDCC ပုဒ်မ (၁))

အဆိုပြုချက်။ ယင်းကို “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသမ္မတနိုင်ငံ” (Republic of Federal Democratic Pyidaungsu) ဟု ခေါ်တွင်စေရမည်။ (JCC Federal တွင် KNU, GSC နဲ့ GSCN တို့၏ အဆိုပြုချက်)

ပုဒ်မ (၂) ဖက်ဒရယ်ပြည်ထောင်စု၏ စံတန်ဖိုးများ (Federal Union Values)

[FDC အစိတ်အပိုင်း (၁)၊ အခန်း (၅)၊ အပိုင်း (၁)]

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသမ္မတနိုင်ငံသည် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ကို ပေါင်းစပ်ထားသော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် အောက်ပါတို့ကို စံတန်ဖိုးအဖြစ် ယုံကြည်လက်ခံသည်။

- (က) အခြေခံလူ့အခွင့်အရေးများ (Fundamental Human Rights)
- (ခ) ဒီမိုကရေစီကျင့်စဉ်များနှင့် အခွင့်အရေးများ (Democratic Principles and Rights)
- (ဂ) တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ (Ethnic Minority Rights)
- (ဃ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Equality and Self-Determination)
- (င) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ အချင်းချင်း ပူးပေါင်းမှုအားကောင်းသည့် စုပေါင်းခေါင်းဆောင်မှု (Collective Leadership)
- (စ) စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစားအသိအမှတ်ပြုခြင်း (Pluralism, Mutual Respect and Mutual Recognition)
- (ဆ) သဟဇာတဖြစ်ခြင်းနှင့် မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း (Unity in Diversity)

- (ဇ) ဂျင်ဒါ တန်းတူရေး (Gender Equality)
- (ဈ) ခွဲခြားဆက်ဆံမှုမရှိခြင်း (လူမျိုး၊ ကိုးကွယ်မှုယုံကြည်မှု၊ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု) (Non-Discrimination)
- (ည) ဘာသာရေးကိုအခြေမခံသော နိုင်ငံရေးစနစ် (Secular State)

ပုဒ်မ (၃) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းခြင်း

- (က) ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိ၍ တန်းတူသော နိုင်ငံရေးအာဏာများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အပ်နှင်းခြင်းခံရသည့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်း သည်။ [FCDCC ပုဒ်မ ၂]
- (ခ) တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိစေရန် သမိုင်းကြောင်းအရ တည်ရှိပြီးဖြစ်သော လူမျိုးအမည်ကိုအခြေခံသည့်ပြည်နယ်များကို လူမျိုးအမည်ဖြင့် ဆက်လက်ဖွဲ့စည်းထူထောင်ခွင့်ရှိသည်။ [12 EROs နှင့် PPST -အခြေခံမူ ၇]
- (ဂ) လူမျိုးပေါင်းစုံ ရောနှောနေထိုင်သောဒေသများတွင် ပထဝီအမည်ကို အခြေခံသည့် ပြည်နယ်များ ဖွဲ့စည်းထူထောင်ခွင့်ရှိသည်။ [Cf FDC- ၂]
- (ဃ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။ [FDC အစိတ်အပိုင်း ၁၊ ၃ (ဂ)]
- (င) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ရန် သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများနှင့် အမျိုးသားနယ်မြေများကို ဖွဲ့စည်းထူထောင်ခွင့်ရှိသည်။ [PPST အခြေခံမူ (၇)]
- (စ) လူမျိုးအမည်ကိုအခြေခံ၍သော်လည်းကောင်း၊ ပထဝီအမည်ကိုအခြေခံ၍သော်လည်းကောင်း၊ ပြည်နယ်သစ်များ ဖွဲ့စည်းထူထောင်ခွင့်ရှိသည်။ [12 EROs ၏ အခြေခံမူ]

မှတ်ချက်။ အသွင်ကူးပြောင်းရေးကာလတွင် ပြည်နယ်သစ်များ ဖွဲ့စည်းရေးနှင့် ပြည်နယ်နယ်နိမိတ်များ ပြောင်းလဲသတ်မှတ်ရေးကိစ္စရပ်များကို နိုင်ငံရေးအရ ဆုံးဖြတ်ရန်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်အပေါ် မူတည်၍ ပုဒ်မ (၃ - စ) ကို ပြင်ဆင်ရေးသားရမည်။

ပုဒ်မ (၄) ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာ

(က) ဖက်ဒရယ်ပြည်ထောင်စု၏အချုပ်အခြာအာဏာသည် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်း နေထိုင်ကြသော နိုင်ငံသား များဖြစ်ကြသည့် ပြည်နယ်သားတို့ထံမှ ဆင်းသက်၍ ပြည်ထောင်စုတဝန်းလုံး၌ တည်သည်။ [FDC အစိတ်အပိုင်း ၁၊ အပိုင်း (၃)၊ ပုဒ်မ (၄)]

မှတ်ချက်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များရှိပြည်သူလူထုသည် အချုပ်အခြာအာဏာ၏မူရင်းပိုင်ရှင်များဖြစ်ကြသည်။ [မူရင်းစာသား]

(ခ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသမ္မတနိုင်ငံအချုပ်အခြာအာဏာ၏မဏ္ဍိုင် (၃) ရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေး အာဏာတို့ကို ပိုင်းခြားကျင့်သုံးခြင်း (Separation of Powers) နှင့် အပြန်အလှန်ထိန်းကျောင်းခြင်း (Check-and-Balance) ရှိသည်။ [FDC-အစိတ်အပိုင်း (၁)၊ အပိုင်း (၃)၊ ပုဒ်မ (၅)]

(ဂ) ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာကို ကျင့်သုံးရာတွင် ပြည်ထောင်စု နှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း (Division of Powers) ရှိသည်။ [FDC-အစိတ်အပိုင်း (၁)၊ အပိုင်း (၃)၊ ပုဒ်မ (၆)]

ပုဒ်မ (၅) ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာ ခံယူကျင့်သုံးခြင်း

(က) ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာကို ပုံမှန်ကျင့်သုံးမြဲဖြစ်သော လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲများမှတစ်ဆင့် လျှို့ဝှက် မဲပေးစနစ်ဖြင့် နိုင်ငံသားတို့ကရွေးချယ်ခန့်အပ်သည့် လွှတ်တော်ကိုယ်စားလှယ် များက ဤဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အဆင့်တွင်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ပြည်ထောင်စုအဖွဲ့ ဝင်ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည် နယ်သားများက ရွေးချယ်ခန့်အပ်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များက ပြည်နယ်အဆင့်တွင်သော်လည်းကောင်း ခံယူကျင့်သုံးခွင့်ရှိသည်။ [FCDC ပုဒ်မ (၄)]

(ခ) ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာများကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းထူထောင်ထားသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးတို့က ပြည်ထောင်စုအဆင့်တွင်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ပြည်နယ်ဖွဲ့စည်း ပုံအခြေခံဥပဒေများအရ ဖွဲ့စည်းထူထောင်ထားသောပြည်နယ်လွှတ်တော်များ။

ပြည်နယ်အစိုးရများနှင့်ပြည်နယ်တရားရုံးများက ပြည်နယ်အဆင့်တွင် သော်လည်းကောင်း ပိုင်းခြားကျင့်သုံးခြင်းနှင့် ခွဲဝေကျင့်သုံးခြင်းတို့ ရှိသည်။ [FDC၊ ပုဒ်မ (၆)]

ပုဒ်မ (၆) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း

[FDC၊ အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ ပုဒ်မ (၆)]

- (၁) ဖက်ဒရယ်ပြည်ထောင်စုနှင့်ပြည်နယ်များအကြားတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ အာဏာများကို ခွဲဝေကျင့်သုံးစေရမည်။
- (၂) ဖက်ဒရယ်ပြည်ထောင်စုနှင့်ပြည်နယ်များအကြားတွင် အာဏာများကို ခွဲဝေကျင့်သုံးခြင်းမူအရ ပြည်ထောင်စုအာဏာ၊ ထပ်တူဥပဒေပြုအာဏာ၊ ပြည်နယ်အာဏာများကို ပြဋ္ဌာန်းထားပြီး ကြွင်းကျန်အာဏာများကို ပြည်နယ်များတွင် အပ်နှင်းထားရမည်။
- (၃) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ တခုချင်း ကျင့်သုံး၍မရသည့် အခွင့်အာဏာများကို ပြည်ထောင်စုသို့ အပ်နှင်းသည်။

ပုဒ်မ (၇) ဖက်ဒရယ်ပြည်ထောင်စုနယ်နိမိတ်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ မြေထု၊ ရေထု၊ လေထုပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။ [FCDCC- ပုဒ်မ (၈)]

ပုဒ်မ (၈) အမြင့်ဆုံးဥပဒေ

ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသည် အသွင်ကူးပြောင်းရေးကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စု၏ အမြင့်ဆုံးဥပဒေ ဖြစ်သည်။ [FCDCC- ပုဒ်မ (၁၀)]

ပုဒ်မ (၉) ဖက်ဒရယ်ပြည်ထောင်စု၏အကြီးအကဲများ [FDC- ပုဒ်မ (၅)]

- (က) ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စု၏ ဦးဆောင်ဖြစ်သည်။
- (ခ) ပြည်ထောင်စုဝန်ကြီးချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ အကြီးအကဲ ဖြစ်သည်။

ပုဒ်မ (၁၀) ပြည်နယ်အကြီးအကဲများ [FDC- ပုဒ်မ (၆၄)]

ပြည်နယ်အကြီးအကဲများသည် ပြည်ထောင်စုအင်္ဂါစဉ်အရ ပြည်ထောင်စုဝန်ကြီးများ၏အထက်တွင် ရှိသည်။

ပုဒ်မ (၁၁) ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုရေး [FDC- ပုဒ်မ (၇)]

- (က) ဖက်ဒရယ်ပြည်ထောင်စု၏ ဥပဒေပြုရေးအာဏာသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၌ တည်ရှိ သည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှစ်ရပ်ဖြင့် ဖွဲ့စည်းသည်။ ယင်းလွှတ်တော်နှစ်ရပ်သည် ဥပဒေပြုရေးတွင် အာဏာတန်းတူရှိကြသည်။
- (ဂ) အမျိုးသားလွှတ်တော်ကို ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးက အရေအတွက်တူညီစွာ ရွေးချယ်စေလွှတ်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။
- (ဃ) ပြည်သူ့လွှတ်တော်ကို လူဦးရေအပေါ်အခြေခံ၍သော်လည်းကောင်း၊ မြို့နယ်အပေါ်တွင် အခြေခံ၍သော်လည်းကောင်း ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။
- (င) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းရာတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့သည် ဥပဒေကြမ်းများကို သီးခြားစီဆွေးနွေး၍ သီးခြားစီမဲပေးဆုံးဖြတ်ရမည်။ လွှတ်တော်နှစ်ရပ်လုံး၏ သဘောတူဆုံးဖြတ်ချက်ရရှိမှသာ ထိုဥပဒေကြမ်းသည် ဥပဒေဖြစ်စေရမည်။ လွှတ်တော်တရပ်ရပ်က ထိုဥပဒေကြမ်းကို ပယ်ချပါက ဥပဒေ မဖြစ်စေရ။ ထိုသို့ ပယ်ချခြင်းခံရသော ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပုဒ်မ (၁၀၅) ပြဋ္ဌာန်းချက်နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်သည်။

ပုဒ်မ (၁၂) ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေး [FDC- ပုဒ်မ (၈)]

ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အုပ်ချုပ်ရေးစနစ်သည် ဝန်ကြီးချုပ်ဦးဆောင်သော ပါလီမန်စနစ် (Parliamentary System) တွင် ပြည်ထောင်စုဦးသျှောင်အဖြစ် ပြည်ထောင်စုသမ္မတကို ထားရှိသောစနစ်ဖြစ်သည်။

ပုဒ်မ (၁၃) ဖက်ဒရယ်ပြည်ထောင်စု တရားစီရင်ရေး [FDC- ပုဒ်မ (၉)]
ဖက်ဒရယ်ပြည်ထောင်စု၏ တရားစီရင်ရေးစနစ်သည် တရားဥပဒေစိုးမိုးရေးကို ရှေးရှုသော လွတ်လပ်၍ တရားမျှတသည့် တရားစီရင်ရေးစနစ်ဖြစ်သည်။ အမှု များတွင် ဥပဒေအရ ခုခံချေပခွင့်၊ အယူခံပိုင်ခွင့်ရှိပြီး၊ ဥပဒေ ကန့်သတ်ချက်များ မှအပ အများပြည်သူရှေ့မှောက်တွင် လွတ်လပ်စွာ တရားစီရင်ရမည်။

ပုဒ်မ (၁၄) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး [FDC- ပုဒ်မ (၁၀)]
ဖက်ဒရယ်ပြည်ထောင်စုနှင့်ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ ပြည်နယ် အချင်းချင်းအကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ် သက်သော အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် “လွတ်လပ် သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ” ကို ဖွဲ့စည်းထူထောင်ရမည်။ (FDC- ၁၀)

ပုဒ်မ (၁၅) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့်ကာကွယ်ရေး [FDC- ပုဒ်မ (၅၅) မှ (၆၀)]

- (က) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံ မူသည် ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် “အရပ်ဘက် အာဏာပိုင်စိုးမူ” (Civilian Supremacy) စနစ်ဖြစ်သည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒ များသည် လူသားလုံခြုံရေးကို အခြေခံသောမူဝါဒများ ဖြစ်စေရမည်။
- (ဂ) ပြည်သူ့ဝန်ထမ်းတရပ်ဖြစ်သော တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင် ခြင်း အလျှင်းမရှိစေရ။

ပုဒ်မ (၁၆) ဘာသာရေးနှင့်နိုင်ငံရေး ရောစပ်ခြင်းမရှိသည့်ပြည်ထောင်စု [FDC- ပုဒ်မ (၁၇)]

- (က) ဖက်ဒရယ်ပြည်ထောင်စုသည် နိုင်ငံရေးနှင့် ဘာသာရေး ရောစပ်ခြင်း မရှိစေဘဲ၊ ဘာသာရေးကို အခြေမခံသောနိုင်ငံ ဖြစ်စေရမည်။ (FC-DCC ပုဒ်မ - ၇၊ က)
- (ခ) မည်သည့်ဘာသာအယူဝါဒကိုမျှ နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း ခြင်း မရှိစေရ။ (FC-DCC ပုဒ်မ - ၇၊ ခ)

- (ဂ) ဘာသာသာသနာအတွက် ပြည်ထောင်စုအုပ်ချုပ်ရေးအာဏာနှင့် အခွန်ဘဏ္ဍာငွေကို အသုံးမပြုရ။
- (ဃ) ဘာသာရေးလွတ်လပ်ခွင့်ရှိသည်။

ပုဒ်မ (၁၇) ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် (Fiscal Federalism) [FDC- ပုဒ်မ (၁၈) နှင့် (၁၉)]

- (က) ပြည်ထောင်စုအဆင့်အစိုးရနှင့်ပြည်နယ်အဆင့်အစိုးရများအကြား တိကျစည်းစနစ်ကျသော အခွန်ဘဏ္ဍာကောက်ခံသည့်စာရင်းကို တိကျစွာ ဥပဒေပြုပြဋ္ဌာန်းထားရမည်။ ပြည်ထောင်စုအခွန်ဘဏ္ဍာကောက်ခံသောယန္တရားနှင့် ပြည်နယ်အခွန်ဘဏ္ဍာ ကောက်ခံသောယန္တရားတို့ သီးခြားစီ ရှိရမည်။ (FDC - ၁၈)
- (ခ) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအကြား ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေကျင့်သုံးခွင့်ရှိရမည်။ (12 EROs - ၁၇)
- (ဂ) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်တို့အကြား ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း (Fiscal Management and Sharing) ဆိုင်ရာဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရမည်။
- (ဃ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ ဘက်စုံညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ သာတူညီမျှရေးအစီအစဉ်ကို ရေးဆွဲပြဋ္ဌာန်းထားရမည်။ (FDC- ၁၉)

ပုဒ်မ (၁၈) မြေနှင့် သဘာဝသယံဇာတ [FDC- ပုဒ်မ (၂၀) မှ (၂၃)]

- (က) မြေနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းဆိုင်ရာဥပဒေများကို သက်ဆိုင်ရာပြည်နယ်များက ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်ရှိသည်။ (Cf: FDC - ၂၀)
- (ခ) ပြည်နယ်အတွင်းရှိ မြေနှင့်သဘာဝသယံဇာတအရင်းအမြစ်များအား လုံး၏မူရင်းပိုင်ရှင်သည် ပြည်နယ်အတွင်းနေထိုင်သော ပြည်နယ်သားများဖြစ်သည်။ ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတ အရင်းအမြစ်များစူးစမ်းရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း စသည်တို့ကို ပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ (Cf: FDC - ၂၁)

- (ဂ) ဖက်ဒရယ်ပြည်ထောင်စုတွင် သယံဇာတမှရရှိသော ဘဏ္ဍာငွေများကို သက်ဆိုင်ရာပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့် ရှိသည်။ (FDC - ၂၂)
- (ဃ) သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာဒေသခံများ၏ သဘောဆန္ဒကို ရယူရမည့်အပြင် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုက်ရိုက်အကျိုးပြုမှုရှိရမည်။ သဘာဝသယံဇာတများ ထုတ်ယူသည့်အတွက် ဖြစ်ပေါ်လာမည့် လူထုနှင့်သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်သည့်ဆိုး ကျိုးများနှင့် ပျက်စီးဆုံးရှုံးသွားသောဂေဟစနစ်ကိုပြန်လည်ကုစားရေးအတွက်သီးခြားအခွန်ငွေကောက်ခံပြီး ရန်ပုံငွေအစီအစဉ်တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းထားရမည်။

ပုဒ်မ (၁၉) အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ထမ်း [FDC- ပုဒ်မ (၆) နှင့် (၆၂)]

- (က) ပြည်ထောင်စုဝန်ထမ်းနှင့် ပြည်နယ်ဝန်ထမ်းများကို သီးခြားစီထားရှိရမည်။ ပြည်ထောင်စုဝန်ထမ်းများကို ပြည်ထောင်စုအစိုးရက ရွေးချယ်ခန့်အပ်၍ စီမံခန့်ခွဲရမည်။ ပြည်နယ်ဝန်ထမ်းများကို ပြည်နယ်အစိုးရက ရွေးချယ်ခန့်အပ်၍ စီမံခန့်ခွဲရမည်။ (Cf: FDC - 61)
- (ခ) အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ထမ်းကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ထမ်းရွေးချယ်ရေးနှင့် လေ့ကျင့်သင်ကြားရေးတို့ကို တိကျသောမူဝါဒများ ရေးဆွဲပြဋ္ဌာန်းရမည်။ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာ အခြေခံစံနှုန်းများကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးပြီး ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များက သက်ဆိုင်ရာပြည်နယ်နှင့်လိုက်လျောညီထွေစွာ ဖြည့်စွက်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ခွင့်ရှိသည်။ (Cf: FDC - ၆၁)
- (ဂ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ထမ်း လေ့ကျင့်သင်ကြားရေး ကျောင်းများ သီးခြားဖွင့်လှစ်ခွင့်ရှိသည်။ (Cf: FDC - ၆၂)

ပုဒ်မ (၂၀) အစိုးရအချင်းချင်းဆက်ဆံရေး [FDC- ပုဒ်မ (၆၃)]

- (က) ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား၌သော်လည်းကောင်း၊ ပြည်နယ်အစိုးရများအချင်းချင်းအကြား၌သော်လည်းကောင်း၊ အပြန်အလှန် ဩဇာလွှမ်းမိုးမှုကင်းသော ညှိနှိုင်းဆောင်ရွက်မှုစနစ် ဖော်ဆောင်ရမည်။ (12 EROs - ၂၄)

(ခ) အစိုးရအချင်းချင်းအကြား အငြင်းပွားမှုများ ပေါ်ပေါက်ပါက အပြန်အလှန်ဩဇာလွှမ်းမိုးမှုကင်းသော ညှိနှိုင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာအစိုးရအကြီးအကဲများပါဝင်သည့်ပူးတွဲကော်မတီကိုသော်လည်းကောင်း၊ လုပ်ငန်းကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက် ဝန်ကြီးများ ပူးတွဲကော်မတီကိုသော်လည်းကောင်း၊ မျှဝေသုံးစွဲရန် သတ်မှတ်ထားသောဝင်ငွေများကို စီမံခန့်ခွဲရန်အတွက် ဘဏ္ဍာရေးပူးတွဲကော်မတီကိုသော်လည်းကောင်းစသည့် ပူးတွဲကော်မတီတို့ကို ဖွဲ့စည်းနိုင်သည်။ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်၏လိုအပ်ချက်အရ ကော်မတီသက်တမ်းကို သတ်မှတ်ထားရှိရမည်။

ပုဒ်မ (၂၁)

နိုင်ငံရေးစနစ်

- (က) ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံရေးစနစ်သည် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည်။ (FCDCC ပုဒ်မ - ၉၊ က)
- (ခ) နိုင်ငံရေးပါတီများကို ဒီမိုကရေစီအခြေခံမှုများ၊ ကျင့်စဉ်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်သည်။ (FCDCC ပုဒ်မ - ၉၊ ခ)
- (ဂ) ပြည်ထောင်စုအဆင့်တွင် မှတ်ပုံတင်သော နိုင်ငံရေးပါတီများအတွက် နိုင်ငံရေးပါတီများဆိုင်ရာဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးရမည်။
- (ဃ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင် မှတ်ပုံတင်သော နိုင်ငံရေးပါတီများအတွက် နိုင်ငံရေးပါတီများဆိုင်ရာဥပဒေကို သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်လွှတ်တော်များမှ ပြဋ္ဌာန်းရမည်။

ပုဒ်မ (၂၂)

စီးပွားရေးစနစ်

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည်။ [EAO-12, PPST- အခြေခံမူ]

ပုဒ်မ (၂၃)

ရွေးကောက်ပွဲကော်မရှင်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်များကို သီးခြားစီ ဖွဲ့စည်းရမည်။ [FDC- ပုဒ်မ (၁၆-ခ)]

အခန်း (၂)

အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တာဝန်များ

ပုဒ်မ (၂၄)

အခြေခံအခွင့်အရေးများ

- (က) ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိစေရမည်။ (FDC-၂၄)
- (ခ) ပြည်ထောင်စု၏ နိုင်ငံသားအဖြစ် ခံယူထားသော ပြည်ထောင်စု နိုင်ငံသားတိုင်းသည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး (Citizen Rights) များ၊ တသီးပုဂ္ဂလအခွင့်အရေးများ (Individual Rights) ရှိစေ ရမည်။ (FDC - ၂၆)
- (ဂ) တိုင်းရင်းသားလူမျိုးတိုင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ခံစားခွင့် ရှိသည့် တသီးပုဂ္ဂလအခွင့်အရေးများသာမက လူမျိုးအလိုက် ခံစား သင့်ခံစားထိုက်သော လူမျိုးရေးဆိုင်ရာစုပေါင်းအခွင့်အရေးများ (Collective Rights) နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Cultural Self-determination) ကို အပြည့်အဝ ခံစားခွင့်ရှိစေရ မည်။ (FDC - ၂၅ နှင့် ၂၆)
- (ဃ) တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဘာသာစကားများကို နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများ နှင့်အညီ လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့်ရှိစေရမည်။ တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထား သော အမျိုးသားလက္ခဏာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ကို မည်သည့်အခြေအနေတွင်မျှ ရုပ်သိမ်းဟန့်တားခြင်း မရှိစေရ။ (FDC - ၄၅)
- (င) နိုင်ငံသားတိုင်းသည် အခြေခံအကျဆုံးဖြစ်သည့် တသီးပုဂ္ဂလအခွင့် အရေးများကို လူမျိုး၊ ယုံကြည် ကိုးကွယ်မှု၊ ကျားမ၊ ခြားနားစွမ်းမှု၊ လိင်စိတ်ခံယူမှုတို့ကို အခြေမခံဘဲ အပြည့်အဝ ခံစားပိုင်ခွင့်ရှိစေရ မည်။ (FDC - ၂၇)

ပုဒ်မ (၂၅)

လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာ အခွင့်အရေးများ (FCDCC - ၁၁၊ ၁၂)

- (က) ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် -
 - (၁) အသက်ရှင် ရပ်တည်ပိုင်ခွင့် ရှိစေရမည်။

- (၂) ဘဝရှင်သန်ရေးအတွက် လွတ်လပ်စွာ ဝမ်းစာရှာဖွေခွင့်၊ အလုပ်လုပ်ပိုင်ခွင့်နှင့် မိမိ၏လုပ်ခနှင့်အညီ ထိုက်တန်သော အကျိုးခံစားပိုင်ခွင့်ရှိစေရမည်။
 - (၃) လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ အသားအရောင်၊ သန်စွမ်းမှု၊ အဆင့်အတန်း၊ အသက်အရွယ်၊ လိင်နှင့် လိင်စိတ်ကွဲပြားမှုများကြောင့် ခွဲခြားမှုမရှိစေရဘဲ တရားဥပဒေ ရှေ့မှောက်တွင် တန်းတူအခွင့် အရေး ရှိစေရမည်။
 - (၄) လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့် ရှိစေရမည်။
 - (၅) လူပုဂ္ဂိုလ်တဦးအဖြစ် တရားဝင် အသိအမှတ်ပြုခံပိုင်ခွင့်ရှိပြီး လူ့ဂုဏ်သိက္ခာအား လေးစားစေမှုနှင့် ကာကွယ်ပေးမှု ရယူပိုင်ခွင့် ရှိစေရမည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သူ မည်သူမဆို -
- (၁) ကျွန်ပြုခြင်း မခံစေရ။
 - (၂) အတင်းအဓမ္မစေခိုင်းခံခြင်း မရှိစေရ။
 - (၃) နှိပ်စက်ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခြင်း၊ လူမဆန်သော ရက်စက်စွာ ပြုမူဆက်ဆံခြင်း မခံစေရ။

ပုဒ်မ (၂၆)

ရုပ်သိမ်းပိုင်ခွင့်မရှိသော အခွင့်အရေးများ (FCDCC - ၁၂)
အထက် ပုဒ်မ (၂၄) နှင့် ပုဒ်မ (၂၅) ပါ အခွင့်အရေးများကို မည်သည့်အခြေအနေအောက်တွင်မျှ ရုပ်သိမ်းပိုင်ခွင့် မရှိစေရ။

ပုဒ်မ (၂၇)

အခြေခံရပိုင်ခွင့် (FCDCC - ၁၃)
ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် -

- (က) လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းရယူခွင့်၊ သတင်းဖြန့်ချိခွင့် ရှိစေရမည်။
- (ခ) လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ဘာသာရေးထုံးတမ်းစဉ်လာများကို ကျင့်သုံးခွင့်ရှိစေရမည်။
- (ဂ) လွတ်လပ်စွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ရှိစေရမည်။
- (ဃ) တရားဥပဒေရှေ့တွင် တန်းတူညီမျှရှိပြီး၊ တရားရေးဆိုင်ရာ အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိသည်။

- (င) နိုင်ငံသားများနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွင်း တရားဝင်နေထိုင်သူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ဥပဒေနှင့်ဆန့်ကျင်၍ မည်သူမျှ သိမ်းပိုက်ခြင်းမရှိစေရ။

ပုဒ်မ (၂၈) ကိုယ်ပိုင်လွတ်လပ်ခွင့် အခွင့်အရေး (FCDDC - ၁၄)

ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သူ မည်သူမဆို ဥပဒေနှင့်အညီ အထောက်အထား ခိုင်လုံမှုမရှိဘဲ -

- (က) လူပုဂ္ဂိုလ်ကို ရှာဖွေခံရခြင်း၊ နေအိမ်ဥပစာအတွင်း ဝင်ရောက်ရှာဖွေခံရခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ရှာဖွေသိမ်းဆည်းခံရခြင်း မရှိစေရ။
- (ခ) စာပေးစာယူ၊ ဖုန်း၊ အီးမေးလ်၊ ဖက်(စ်)၊ ကြေးနန်းစာနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လွတ်လပ်မှုတို့ကို ချိုးဖောက်ခံရခြင်းတို့မှ ကာကွယ်ခွင့်နှင့် အကာအကွယ် ရယူပိုင်ခွင့်ရှိရမည်။
- (ဂ) သိက္ခာနှင့် ဂုဏ်သတင်းကို ထိခိုက်ခြင်း မခံထိုက်စေရ။

ပုဒ်မ (၂၉) ကျား-မ တန်းတူအခွင့်အရေး (FCDDC - ၁၆)

ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မိသားစု အစရှိသည့် နယ်ပယ်အသီးသီး၌ ကျား-မ တန်းတူအခွင့်အရေး ရှိစေရမည်။

ပုဒ်မ (၃၀) နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး (FCDDC - ၁၇)

ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားအဖြစ် လျှောက်ထားပိုင်ခွင့်ရှိသည်။

မှတ်ချက်။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အစိုးရအကြား နှစ်ပေါင်း (၇၅) နှစ်ကျော်ကြာလာပြီဖြစ် သည့် ပြည်တွင်းစစ်ကြောင့် သော်လည်းကောင်း၊ အခြားနိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများကြောင့်သော်လည်းကောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေနှင့် အခြားမတရားသောဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ထုတ်ပြန်ကြေညာချက်များ ကြောင့်သော်လည်းကောင်း နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး ဆုံးရှုံးခဲ့သူများ နိုင်ငံသားပြန်လည်လျှောက်ထားခွင့် အခွင့်အရေးကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ

ပါ ပုဒ်မ (၆၂)၊ (၁၆၉)၊ (၁၇၀)၊ (၁၇၁) နှင့် (၁၇၉) တို့ပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ရမည်။

ပုဒ်မ (၃၁)

ဖမ်းဆီးချုပ်နှောင်ခံရသူ၏အခွင့်အရေး (FCDC - ၁၈)

- (က) ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူမည်သူမျှ ပြစ်မှုကျူးလွန်သည်ဟု ထင်မြင်ယူဆနိုင်ဖွယ်ရာ ခိုင်လုံသော အကြောင်းမရှိဘဲ သံသယဖြင့် ချုပ်နှောင်ခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံရခြင်း မရှိစေရ။
- (ခ) ဖမ်းဆီးချုပ်နှောင်ခံရသူတိုင်းအပေါ် ဆက်ဆံရာတွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံမှု ခံထိုက်စေရမည်။
- (ဂ) ဖမ်းဆီးချုပ်နှောင်ခံရသူ မည်သူ့ကိုမဆို ဝရမ်းအရ မဟုတ်လျှင် (၂၄) နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မရှိစေရ။ (၂၄) နာရီထက် ကျော်လွန်၍ ချုပ်နှောင်ရန် လုံလောက်သော အကြောင်းရှိလျှင် အာဏာရှိသည့် သက်ဆိုင်ရာတရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားသူကြီးတဦးဦး၏ ချုပ်မိန့်ဖြင့်သာ တည်ဆဲတရားဥပဒေများနှင့်အညီ ဆက်လက်ချုပ်နှောင်ပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၃၂)

ပြစ်မှုဆိုင်ရာစွဲဆိုခြင်း (FCDC - ၁၉)

- (က) မည်သူမဆို ပြစ်မှုတခုနှင့် တရားစွဲဆိုခြင်းခံရပါက-
 - (၁) အဆိုပါပြစ်မှုနှင့် စွဲဆိုထားကြောင်းကို နှောင့်နှေးခြင်းမရှိစေဘဲ ကြားသိစေရမည်။
 - (၂) အမြန်ဆုံးအချိန်ကာလအတွင်း စစ်ဆေးကြားနာရမည်။
 - (၃) တရားစွဲဆိုခြင်း ခံရသူ၏ ဆန္ဒနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုရန် အတင်းအကျပ်ပြုခြင်း မခံစေရ။
 - (၄) ဥပဒေနှင့်အညီ ခုခံချေပခွင့် အပြည့်အဝ ရှိစေရမည်။
 - (၅) တရားစွဲဆိုခြင်းခံရသူ၏ကိုယ်စား ဥပဒေအကျိုးဆောင် ငှားရမ်း ထုချေပိုင်ခွင့် ရှိစေရမည်။ အကယ်၍ ငှားရမ်းနိုင်ခြင်း မရှိပါက ကြီးလေးသော အမှုများတွင် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ မှုခင်းဆိုင်ရာ အလိုက် စီစဉ်ဆောင်ရွက်ပေးရမည်။
 - (၆) တရားစွဲဆိုခြင်းခံရသူ နားလည်နိုင်သောဘာသာစကားဖြင့် စစ်ဆေးကြားနာမှုကို ခံယူပိုင်ခွင့်ရှိစေရမည်။ ယင်းသို့

ဆောင်ရွက်ရန် အခက်အခဲရှိပါက စကားပြန်၏ အကူအညီ
ကို ရယူပိုင်ခွင့်ရှိစေရမည်။

- (ခ) ကြားနာသော တရားခွင်အားလုံးသည် အများပြည်သူတက်ရောက် နိုင်သော တရားစီရင်ရေးဖြစ်ရမည်။ ကလေးသူငယ်များနှင့်သက်ဆိုင် သောမှုခင်းများအား ချွင်းချက်ထားရှိနိုင်သည်။

ပုဒ်မ (၃၃)

တရားစီရင်ခြင်းနှင့် ပြစ်ဒဏ် (FCDCC - ၂၀)

- (က) ပြစ်မှုဖြစ်ပွားစဉ် အချိန်ကာလ၌ အတည်ဖြစ်နေသော တရားဥပဒေ အရသာ စီရင်ရမည်။
- (ခ) လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းသေးသိမ်စေသော ပြစ်ဒဏ်များမချမှတ်ရ။
- (ဂ) တရားသေလွတ်ခြင်းခံရပြီးသူ မည်သူတို့တယောက်ကိုမျှ အဆိုပါ ပြစ်မှုအတွက် ထပ်မံစစ်ဆေးစီရင်ခြင်း မပြုရ။
- (ဃ) မည်သူမဆို ပြစ်မှုတခုအတွက် တကြိမ်ထက်ပို၍ ပြစ်ဒဏ်ချမှတ်ခြင်း မခံစေရ။
- (င) မည်သည့်ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်း မ ရှိစေရ။

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ
(Civil and Political Rights)

ပုဒ်မ (၃၄)

လွတ်လပ်စွာသွားလာခွင့် (FCDCC - ၂၁)

- (က) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် ပြည်ထောင်စုအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိစေရမည်။
- (ခ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တခုမှ တခုသို့ ပြောင်းရွှေ့နေထိုင်ခွင့် ကို ပုဒ်မ (၁၄၈) နှင့်အညီ ဖြစ်စေရမည်။

ပုဒ်မ (၃၅)

ပြည်ပသို့ ထွက်ခွာခွင့်၊ ပြန်လည်ဝင်ရောက်ခွင့် (FCDCC - ၂၂)

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမှ ပြည်ပသို့ ထွက် ခွာခွင့်၊ ပြည်ပမှ ပြည်ထောင်စုသို့ ပြန်လည်ဝင်ရောက်ခွင့်ရှိစေရမည်။

ပုဒ်မ (၃၆)

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအခွင့်အရေး (FCDCC - ၂၃)

- (က) အသက် (၁၈) နှစ်ပြည့်ပြီးဖြစ်သော အရွယ်ရောက်ပြီးသူတိုင်းသည် လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ လိင်စိတ်ခံယူမှု မခွဲခြားဘဲ လွတ်လပ်သော သဘောဆန္ဒနှင့်အညီ လက်ထပ်ပိုင်ခွင့် ရှိစေရမည်။
- (ခ) လက်ထပ်ထိမ်းမြားခြင်းသည် မိမိ၏ဘာသာတရားနှင့် လူမျိုးသဏ္ဍာန် ရွေးချယ်မှုအခွင့်အရေးကို အလိုအလျောက်ပြောင်းလဲခြင်း မဖြစ်စေရ။ မိမိ၏ လွတ်လပ်သော ဆန္ဒသဘောထားအရသာလျှင် ဖြစ်စေရမည်။
- (ဂ) အရွယ်ရောက်သူ၏ အသက်သည် (၁၈) နှစ် ဖြစ်သည်။

မှတ်ချက်။

အရွယ်ရောက်သူ၏ အသက်ကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ သတ်မှတ် ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၃၇)

နိုင်ငံရေးအခွင့်အရေး (FCDCC - ၂၄)

အရွယ်ရောက်သူနိုင်ငံသားတိုင်းသည် -

- (က) တိုက်ရိုက်သော်လည်းကောင်း၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက် ထားသော ကိုယ်စားလှယ်များမှတစ်ဆင့်သော်လည်းကောင်း၊ နိုင်ငံရေး ဆိုင်ရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိစေရမည်။
- (ခ) လွတ်လပ်၍ တရားမျှတစွာဖြင့် ကျင်းပသော အထွေထွေရွေးကောက်ပွဲ များနှင့် အခါအားလျော်စွာ ကျင်းပသည့် ရွေးကောက်ပွဲများတွင် လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်များ ရှိစေရမည်။

ပုဒ်မ (၃၈)

အသင်းအဖွဲ့များ၊ သမဂ္ဂများ တည်ထောင်ခွင့် (FCDCC - ၂၅)

- (က) ဖက်ဒရယ်ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်အညီ လွတ်လပ်စွာ အသင်းအဖွဲ့များ၊ သမဂ္ဂများ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပါဝင်ခွင့်ရှိစေရမည်။
- (ခ) မည်သူမျှ အသင်းအဖွဲ့တစ်ခုသို့ ဝင်ရောက်ရန် သို့မဟုတ် ထွက်ခွာရန် အတင်းအကျပ် ပြုမူခြင်း မခံစေရ။

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ

ပုဒ်မ (၃၉)

စီးပွားရေးဆိုင်ရာအခွင့်အရေးများ

- (က) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် တရားသဖြင့်ရှာဖွေရရှိ ထားသောပစ္စည်းဥစ္စာများ ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့်၊ ထုတ်ရောင်းချ ပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့်ရှိရမည်။ (FDC - ၂၈၊ FCDCC - ၂၆- က)
- (ခ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် အများပြည်သူ၏ အကျိုး အလို့ငှာ သက်ဆိုင်ရာအစိုးရများမှ မိမိ၏ ခြံ၊ မြေ၊ လယ်ယာနှင့် ပစ္စည်းများကို ဥပဒေနှင့်အညီသိမ်းပိုက်သည်ရှိသော် သိမ်းဆည်းခံရ သူအနေဖြင့် ဈေးကွက်ကာလတန်ဖိုးနှင့် လျော်ညီသော နစ်နာကြေး၊ လျော်ကြေးများကို တလုံးတခဲတည်း တောင်း ဆိုရယူပိုင်ခွင့်ရှိသည်။ (Cf: FDC - ၂၉၊ FCDCC - ၂၆-ခ)
- (ဂ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် ဇာတိ၊ ကိုးကွယ်ရာဘာ သာ၊ အဆင့်အတန်း၊ ကျား-မ၊ လိင် စိတ်ခံယူမှု၊ ခြားနားသန်စွမ်းမှု၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်အပေါ် မူတည်၍ ခွဲခြားခံရ ခြင်း မရှိစေရဘဲ အလုပ်ရွေးချယ်ပိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့် အခွင့် အရေး ရှိစေရမည်။ (FDC - ၃၀၊ FCDCC - ၂၇)
- (ဃ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိ၏အသက်မွေးဝမ်း ကျောင်းအတွက် လွတ်လပ်စွာစီးပွား ရှာဖွေခွင့်နှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများကို လွတ်လပ်စွာ တည်ထောင်ခွင့်ရှိသည်။ (FDC - ၃၁၊ FCDCC - ၂၈-က)
- (င) အထက်အပိုဒ်ခွဲ (ဃ) ပါ အခွင့်အရေးကို ကျင့်သုံးရာတွင် ဖက်ဒရယ် ပြည်ထောင်စုက ချမှတ်ထားသော စီးပွားရေးဆိုင်ရာမူဝါဒများ၊ စီမံ ကိန်းများ၊ နိုင်ငံတော်လိုခြံရေး၊ ပြည်သူလူထု၏အကျိုးစီးပွားနှင့် ကျန်းမာရေးတို့ကို ထိခိုက်မှု မရှိစေရ။ (FDC - ၃၂၊ FCDCC - ၂၈- ခ)
- (စ) ဖက်ဒရယ်ပြည်ထောင်စုအဆင့် စီမံကိန်းများသည် သက်ဆိုင်ရာပြည် နယ်အစိုးရနှင့် ပြည်သူလူထု၏ အများသဘောတူညီချက်များနှင့်အညီ ဖော်ဆောင်ရမည်ဖြစ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လူမှု ဘဝလုံခြုံမှုကို ခြိမ်းခြောက်ခြင်း မဖြစ်ပေါ်စေရန် ဖော်ဆောင်ရမည်။
- (ဆ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် လွတ်လပ်စွာ တီထွင်

ဖန်တီးပိုင်ခွင့်နှင့်နည်းပညာမူပိုင်ခွင့်တို့ ကို ဥပဒေနှင့်အညီ ခံစားပိုင်ခွင့်ရှိစေရမည်။ (FDC - ၃၃၊ FCDCC - ၂၉)

- (ဇ) မိရိုးဖလာသဘာဝ အမွေအနှစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် ဓလေ့ထုံးတမ်းအစဉ်အလာ အရ သီးသန့်ပိုင်ဆိုင်လာခဲ့သော နည်းပညာဆိုင်ရာအမွေအနှစ်များကို သက်ဆိုင်ရာလူမှုအသိုင်းအဝိုင်းမှ အစဉ်အဆက် ထိန်းသိမ်းပိုင်ခွင့်၊ အသုံးပြုပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် လက်ဆင့်ကမ်းပိုင်ဆိုင်ခွင့်ရှိစေရမည်။ (FDC- ၃၄၊ FCDCC- ၃၀)
- (ဈ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိနေရင်းပြည်နယ်မှ အခြားပြည်နယ်တရပ်ရပ်သို့ အခြေချနေထိုင်ခြင်း၊ စီးပွားရှာဖွေခြင်းတို့သည် သက်ဆိုင်ရာပြည်နယ်၏ တရားဥပဒေပြဋ္ဌာန်းချက်များနှင့်အညီသာလျှင် ဖြစ်စေရမည်။ (FDC - ၃၅၊ FCDCC - ၃၁)
- (ည) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုလုပ်ပိုင်ခွင့်၊ ပြည်နယ်လုပ်ပိုင်ခွင့်၊ ထပ်တူပြုလုပ်ပိုင်ခွင့်များကို သတ်မှတ်ထားရှိရမည်။ ကြွင်းကျန်လုပ်ပိုင်ခွင့်များသည် ပြည်နယ်များ၌ တည်ရမည်။ (FDC - ၃၆)

ပုဒ်မ (၄၀) ပညာရေးဆိုင်ရာအခွင့်အရေးများ

- (က) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် -
 - (၁) လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ရှိသည်။
 - (၂) မိမိနှစ်သက်ဝါသနာပါရာ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာ၊ အဆင့်မြင့်ပညာများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိစေရမည်။
 - (၃) ခြားနားစွမ်းသူများအတွက် အထူးပညာရေး ရရှိပိုင်ခွင့်ရှိရမည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံပညာရေးကို မသင်မနေရအဖြစ် အခမဲ့ သင်ကြားခွင့် ရရှိစေရမည်။ (FDC- ၃၇၊ FCDCC- ၃၂)
- (ဂ) တိုင်းရင်းသားများ၏ မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ကို ပြည်နယ်များ၏ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော်ကျင့်သုံးမည်။ (FDC- ၃၈)
- (ဃ) ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သိပ္ပံနှင့် အသက်

မွေးဝမ်းကျောင်းဆိုင်ရာ အဆင့်မြင့်ပညာသင်ကျောင်းများကို သတ်မှတ်ပြဋ္ဌာန်းထားသော ပညာရေးဆိုင်ရာဥပဒေနှင့်အညီ တည်ထောင်ပိုင်ခွင့်ကို အာမခံရမည်။ (FDC - ၃၉၊ FCDCC - ၃၃)

- (င) ပညာရေးစနစ်သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် တန်းတူညီမျှရေးတို့ကို အားပေးသောစနစ်ဖြစ်ရမည်။

ပုဒ်မ (၄၁) ကျန်းမာရေးဆိုင်ရာအခွင့်အရေး (FCDCC - ၃၄)

- (က) ဖက်ဒရယ် ပြည်ထောင်စုတွင်နေထိုင်သူတိုင်းသည် အခြေခံကျန်းမာရေးအဆင့်တွင် ကာကွယ်စောင့်ရှောက်မှုနှင့် ကုသမှုကို အခမဲ့ရယူခံစားပိုင်ခွင့်ရှိစေရမည်။

- (ခ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားများ၏ကျန်းမာရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှု၊ အသက်နှင့် ထိခိုက်ဒဏ်ရာရမှုအတွက် အာမခံထားရှိမှုနှင့် လူမှုဖူလုံရေးအတွက် စီမံထားရှိမှုတို့ကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက တာဝန်ယူဆောင်ရွက်ပေးရမည်။

- (ဂ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိ၏မျိုးပွားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်ပိုင်ခွင့်ရှိစေရမည်။

- (ဃ) ပုဒ်မ (၄၁) (ဂ) ပါ မျိုးပွားခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၄၂) သတင်းမီဒီယာအခွင့်အရေးများ

သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းပေးပို့ တင်ပြပိုင်ခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့်တို့အား အကာအကွယ်ပေးရမည်။ (FDC - ၄၂)

ပုဒ်မ (၄၃) ယဉ်ကျေးမှုအခွင့်အရေးများ

- (က) ဖက်ဒရယ်ပြည်ထောင်စုတွင် မှီတင်းနေထိုင်သော ဌာနတိုင်းရင်းသားလူမျိုးများအပါအဝင် ဖက်ဒရယ်ပြည်ထောင်စုတွင် နေထိုင်ကြသော လူမျိုးအားလုံးသည် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Cultural Self-determination) ကို ကျင့်သုံးခွင့်ရှိသည်။

- (ခ) ဖက်ဒရယ်ပြည်ထောင်စုတွင် မှီတင်းနေထိုင်သူတိုင်းသည် မိမိတို့

လူမျိုး၏ ဘာသာစကားနှင့် စာပေတို့ကို လွတ်လပ်စွာ ပြောဆိုခွင့်၊ သင်ကြားပိုင်ခွင့်၊ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်။ (FDC - ၄၄)

- (ဂ) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် လူ့အခွင့်အရေးစံနှုန်းများနှင့် ဆန့်ကျင်ခြင်းမရှိပါက မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ တိုင်းရင်းသား ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အစဉ်အလာများကို စောင့်ထိန်းရန်နှင့် တိုးတက်ပြန့်ပွားရန်အတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်။ (FCDCC - ၃၅)

ပုဒ်မ (၄၄)

အထူးစီမံဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးများ

- (က) တိုင်းရင်းသားများသည် လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ သာတူညီမျှစွာခံစားခွင့်ရှိရမည်ဖြစ်ပြီးတိုးတက်မြှင့်တင်ပေးသည့် ဆောင်ရွက်ချက်များ (Progressive Actions/Affirmative Actions) များကိုလည်း ခံစားခွင့်ရှိစေရမည်။ (FDC - ၄၆)
- (ခ) လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ ခြားနားစွမ်းမူ (ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ)၊ လိင်စိတ်ခံယူမှု (protected characteristics)၊ အသားအရောင်ကိုအခြေခံပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ခွဲခြားဆက်ဆံမှု များနှင့် အခြားသော ခွဲခြားဆက်ဆံမှုမှန်သမျှကို လုံးဝပိတ်ပင်ဟန့် တားရမည့်အပြင် ထိုအခွင့်အရေးများကို မြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် လေးစားလိုက်နာခြင်းများရှိရမည်။ (FDC - ၄၇)
- (ဂ) ကျား-မ တန်းတူညီမျှမှုအခွင့်အရေးကိုဖော်ဆောင်နိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု၏အဆင့်ဆင့်သော ဥပဒေပြုခြင်းနှင့်တန်းတူရေး အကောင်အထည်ဖော်မှုဆိုင်ရာပေါ်လစီများ ချမှတ်ရာတွင် အနည်းဆုံး အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်စေရန် စီမံဆောင်ရွက်ရမည်။ (FCDCC - ၃၇၊ FDC - ၄၈)

ပုဒ်မ (၄၅)

ကလေးသူငယ်များဆိုင်ရာအခွင့်အရေး (FDC - ၄၉၊ FCDCC - ၃၈)

- (က) ကလေးသူငယ်တိုင်းသည် အရွယ်မရောက်သေးသူအဖြစ် ကာကွယ်စောင့်ရှောက်မှုကို ရရှိခံစားပိုင်ခွင့်ရှိ သည်။ ကလေးသူငယ်တိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ အဆင့်ဆင့်သော အစိုးရများနှင့်

ပြည်သူလူထုတရပ်လုံး၏ ဖေးမကူညီမှုကို ခံစားပိုင်ခွင့်ရှိစေရမည်။

- (ခ) ကလေးသူငယ်များအား မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့၏ ဆန္ဒမပါဘဲ ၎င်းတို့၏ မိသားစုထံမှကွဲကွာအောင် မပြုလုပ်ရ။ ကလေးသူငယ်တို့ကို ပြုစုစောင့်ရှောက်ခြင်းနှင့် သွန်သင်ပြုပြင်ခြင်းတို့သည် မိဘတို့၏ သဘာဝအခွင့်အရေးဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူ စာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း လိုက်နာကျင့်သုံးရမည်။ အကယ်၍ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့က ဝတ္တရားပျက်ကွက်လျှင်သော်လည်းကောင်း၊ တနည်းနည်းကြောင့် ကလေးသူငယ်များ ခိုကိုးရာမဲ့ဘဝသို့ ရောက်ရှိမည့်အခြေအနေမျိုးတွင်သော်လည်းကောင်း၊ ကလေးသူငယ်များအား မိသားစုနှင့် ကွဲကွာစေခြင်းကို ဥပဒေအတိုင်း ဆောင်ရွက်ရမည်။
- (ဂ) ကလေးသူငယ်များကို ကိုယ်ကျင့်တရား၊ ကျန်းမာရေး၊ အသက်အန္တရာယ်၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ပညာရေးသင်ကြားခွင့် တစ်ခုခုကို ထိခိုက်စေသောအလုပ်လုပ်ကိုင်စေခြင်းများ အပါအဝင် စီးပွားရေး၊ လူမှုရေးနှင့်လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်စောင့်ရှောက်မှု ပြုရမည်။
- (ဃ) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှင့်အညီ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၄၆) အလုပ်သမားအခွင့်အရေး (FDC - ၅၀၊ FCDCC - ၃၉)

- (က) အလုပ်လုပ်သူတိုင်း လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရေးအတွက်-
 - (၁) သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင်အခြေအနေများ ရရှိခွင့်
 - (၂) လူမှုဖူလုံရေး ခံစားခွင့်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ခံစားခွင့်
 - (၃) မျှတသော အလုပ်ချိန် သတ်မှတ်ချက်နှင့်အညီ အလုပ်လုပ်ခွင့်
 - (၄) အားလပ်ရက်နှင့် ခွင့်ရက်များ ခံစားခွင့်
 - (၅) လုပ်အားနှင့် လျော်ညီသော အခြေခံလုပ်ခ၊ လစာခံစားခွင့်
 - (၆) အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ တည်ထောင်ဖွဲ့စည်း

ခွင့် (ILO Convention 87) နှင့်စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (ILO Convention 98) များရရှိစေရမည်။

(ခ) အလုပ်သမားအခွင့်အရေးဆိုင်ရာဥပဒေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များက ဥပဒေပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၄၇)

တောင်သူလယ်သမားအခွင့်အရေး (FDC - ၅၁၊ FCDCC - ၄၀)

(က) တောင်သူလယ်သမားတိုင်းသည် -

(၁) သီးနှံများကို လွတ်လပ်စွာစိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ ထုတ်လုပ်ခွင့်၊

(၂) အခွန်ဟူသမျှ ငွေကြေးဖြင့် ပေးဆောင်ခွင့်၊

(၃) တောင်သူလယ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိစေရမည်။

(ခ) တောင်သူလယ်သမား အခွင့်အရေးဆိုင်ရာဥပဒေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်လွှတ်တော်များနှင့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်တို့က ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၄၈)

တန်းတူအခွင့်အရေး ဖော်ဆောင်ခြင်း (FDC - ၅၂၊ FCDCC - ၄၁)

အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းနှင့် အခွင့်အရေးများ ဆုံးရှုံးခြင်းတို့ကို ခံစားနေရသော တိုင်းရင်းသားလူမျိုးများနှင့် အစုအဖွဲ့များအတွက်ဖြစ်စေ၊ စွမ်းဆောင်နိုင်မှုအခြေအနေ နိမ့်ပါးလျက်ရှိသော နိုင်ငံသားအစုအဖွဲ့များအတွက်ဖြစ်စေ၊ အချို့သော ထုံးတမ်းစဉ်လာများအရ နိမ့်ချယယ်ကြည့်ခြင်းခံထားရသော နိုင်ငံသားအစုအဖွဲ့များအတွက်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကဥပဒေပြဋ္ဌာန်း၍အထူးစီမံဆောင်ရွက်ချက်များဖြင့် အကာအကွယ်ပေးခြင်း၊ စီမံဆောင်ရွက်ခြင်းတို့သည် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရှိစေရမည်ဟူသော ပြဋ္ဌာန်းချက်ကြောင့် အဟန့်အတား မဖြစ်စေရ။

ပုဒ်မ (၄၉)

ပြည်နယ်များအတွင်းရှိ လူနည်းစုများအခွင့်အရေးကို ကာကွယ်ခြင်း

ပြည်နယ်များအတွင်းရှိ လူနည်းစုများ (Minority within Minority) နိုင်ငံရေးဆုံးဖြတ်ချက်အခန်းကဏ္ဍတွင် ပူးပေါင်းပါဝင်နိုင်စေရန် အဆင့်ဆင့်သော နိုင်ငံ ရေးကဏ္ဍတို့တွင်ပါဝင်နိုင်ခွင့် အခွင့်အလမ်းများကို ဖန်တီးပေးရမည်။ ထို့အပြင် အခြားသောကဏ္ဍအသီးသီးတွင် အထူးစီမံဆောင်ရွက်ချက်

(affirmative action) များကိုလည်း မူဝါဒချမှတ်ဖော်ဆောင်ပေးရမည်။
(FDC - ၅၃)

ပုဒ်မ (၅၀) သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး (FDC - ၅၄၊ FCDCC - ၄၂)

- (က) ဖက်ဒရယ်ပြည်ထောင်စုတွင်နေထိုင်သူတိုင်းသည်သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကြောင့် ကြုံတွေ့ခံစားရမည့် အတိဒုက္ခများမှ ကင်းလွတ်စေရမည့်အပြင် သဘာဝတရားနှင့်ကိုက်ညီ၍ ကျန်းမာရေးနှင့်ညီညွတ်သည့်သဘာဝပတ်ဝန်းကျင်ကို ရရှိရန်အခွင့်အရေးရှိသည်။
- (ခ) လူနည်းစုဌာနေတိုင်းရင်းသားတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့် ၎င်းတို့အခြေချ နေထိုင်ရာဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုဖြစ်စေနိုင်သည့် သဘာဝသယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကို တားမြစ်ရန် ကန့်သတ်ထိန်းချုပ်ခွင့်ရှိခြင်းကို ဖက်ဒရယ်ပြည်ထောင်စုနှင့်သက်ဆိုင်ရာပြည်နယ်အစိုးရများကလည်း အသိအမှတ်ပြုရမည်။

ပုဒ်မ (၅၁) လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားခွင့် (FCDCC - ၄၃)

လူ့အခွင့်အရေး ဖောက်ဖျက်ခံရသူ မည်သူမဆို ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်စောင့်ရှောက်မှုကို ရယူခွင့်ရှိ စေရန်အတွက် လူ့အခွင့်အရေးကော်မရှင်နှင့် အခြားသက်ဆိုင်ရာကော်မရှင်များထံသို့ တိုင်ကြားခွင့် ရှိစေရမည်။

ပုဒ်မ (၅၂) အခြေခံဥပဒေ၏ အကာအကွယ်ရယူခြင်း (FCDCC - ၄၄)

- (က) ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကာအကွယ်ကို ရယူရန် လိုအပ်သောအခါ၌ စာချွန်လွှာကိုတင်သွင်း၍ ဖက်ဒရယ်ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့်ရှိစေရမည်။
- (ခ) ဤအခွင့်အရေးကို မည်သည့်အခြေအနေတွင်မှရပ်ဆိုင်းထားခြင်းမရှိစေရ။

ပုဒ်မ (၅၃) ဖက်ဒရယ်ပြည်ထောင်စု၏ အကာအကွယ်ရယူခြင်း (FCDCC - ၄၅)

နိုင်ငံသားတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုအတွင်း၌ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုပြင်ပ၌ဖြစ်စေ ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းဆိုပိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၅၄) အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများအား တိုက်ရိုက်ကိုးကား ကျင့်သုံးခွင့် (FCDCC - ၄၆)

ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်စာတမ်းများနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို တရားရုံးများက တိုက်ရိုက်ကိုးကားကျင့်သုံးပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၅၅) တာဝန်များ (FCDCC - ၄၇)

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် -

- (က) ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်ရန် တာဝန်ရှိသည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန်နှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည်။

အခန်း (၃)

အသွင်ကူးပြောင်းရေးကာလ အစီအမံများ

ပုဒ်မ (၅၆) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲပြဋ္ဌာန်းခြင်း

(က) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့ အတွက် ၂၀၂၀ နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲရလဒ်ဖြစ်သော De Jure Mandate နှင့် နွေဦးတော် လှန် ရေးနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ De Facto Mandate တို့ကို ပေါင်းစပ်၍ ဤအသွင်ကူးပြောင်းရေး ကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဖက် ဒရယ် ဒီမိုကရေစီပဋိညာဉ်” အစိတ်အပိုင်း (၁)၊ အခန်း (၃) ပါ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) ပြဋ္ဌာန်းချက်နှင့်အညီ ရေးဆွဲပြီး “ပြည်သူ့ညီလာခံ” က အတည်ပြုသည်။

(ခ) ပြည်သူ့ညီလာခံက အတည်ပြုထားသော ဤအသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုတဝှမ်းလုံး၌ အာဏာတည်ကြောင်း ပြည်ထောင်စုလွှတ်တော်က (၇) ရက်အတွင်း ပြဋ္ဌာန်းပေးရမည်။ ထိုကဲ့သို့ပြဋ္ဌာန်းရာတွင် ပြည်သူ့ညီလာခံက အတည်ပြုထားသော အချက်အလက်များနှင့် ပုဒ်မများကို ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း မပြုရ။

မှတ်ချက်။ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပေးရန် လို- မလို ဟူသောအချက်သည် ဆွေးနွေးနေကြဆဲဖြစ်သည်။

(ဂ) ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ကျင့်သုံးသည့် အချိန်မှစ၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့ထုတ်ပြန်ကြေညာချက်ဖြင့် ဖျက်သိမ်းထားပြီးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အာဏာသက်ရောက်မှုအားလုံး ပြည်ထောင် စု တဝန်းလုံး၌ ကုန်ဆုံးသွားပြီးဖြစ်သည်ဟု မှတ်ယူစေရမည်။

(ဃ) ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ကျင့်သုံးသည့် အချိန်မှစ၍ ၂၀၂၂၊ ဇန်နဝါရီ (၂၇-၂၉) ရက်များတွင် ကျင်းပခဲ့သော ပြည်သူ့ညီလာခံမှ အတည်ပြု ပြဋ္ဌာန်းသည့် “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” အစိတ်အပိုင်း (၂)

“ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများ” သက်တမ်း ကုန်ဆုံးသွားပြီဟု မှတ်ယူစေရမည်။

ပုဒ်မ (၅၇)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျင့်သုံးခြင်း

(က) ပြည်ထောင်စုမြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ နှစ်ပေါင်း (၇၅) နှစ်ကျော်ကြာပြီ ဖြစ်သည့် ပြည်တွင်းစစ်အဆုံးသတ် ရေးနှင့် စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားသည့် ဖက်ဒရယ်ပြည် ထောင်စုအခြေခံမူများ (အခန်း- ၁)၊ အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့် များနှင့် တာဝန်များ (အခန်း- ၂) တို့ကို ကြားကာလ (တော်လှန်ရေး ကာလ) တွင် ကျင့်သုံးနေသည့်နည်းတူ အသွင်ကူးပြောင်းရေးကာလ နှင့် အမြဲတမ်းဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းကျင့်သုံးသည့် ကာလများတွင် အမြဲတမ်းကျင့်သုံးစေရမည်။

(ခ) ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုအချုပ် အခြာအာဏာ၏မဏ္ဍိုင် (၃) ရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးနိုင်ရေး အတွက် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်ကို အခန်း (၆) ပါ ပြဋ္ဌာန်းချက်အရသော်လည်းကောင်း၊ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရကို အခန်း (၇) ပါ ပြဋ္ဌာန်းချက်အရသော်လည်းကောင်း၊ အသွင်ကူး ပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများကို အခန်း (၈) ပါ ပြဋ္ဌာန်းချက်အရသော်လည်းကောင်း၊ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲရလဒ် De Jure Mandate နှင့် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ De Facto Man- date တို့ကိုပေါင်းစပ်၍ ဖွဲ့စည်းထူထောင်ရမည်။

(ဂ) ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းထားသော အသွင်ကူး ပြောင်းရေးကာလ ပြည်ထောင်စုလွှတ်တော်သည် ကြားကာလ (တော်လှန်ရေးကာလ) ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက် များကိုသော်လည်းကောင်း၊ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် ပြည်ထောင်စုအစိုးရ (အသွင်ကူးပြောင်းရေးကာလ အမျိုးသား

ညီညွတ်ရေးအစိုးရ) သည် ကြားကာလ (တော်လှန်ရေးကာလ) အမျိုးသားညီညွတ်ရေးအစိုးရ၏ဆောင်ရွက်ချက်များကို သော်လည်းကောင်း၊ အသွင်ကူးပြောင်းရေးကာလ အဆင့်ဆင့်သော ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများသည် ကြားကာလ (တော်လှန်ရေးကာလ) အဆင့်ဆင့်သော ဖက်ဒရယ်ပြည်ထောင်စုတရားရုံး၏ ဆောင်ရွက်ချက်များကိုသော်လည်းကောင်း ဆက်လက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အသီးသီး ရှိကြရမည်။

(ဃ) ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝအာမခံချက်ရှိသည့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များကို ဖွဲ့စည်းရမည်။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုကျင့်သုံး၍ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်ရှိစေရမည်။

(င) ဤအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်ရှိသော ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေများကို ကျင့်သုံး၍ အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ ဥပဒေပြုလွှတ်တော်၊ အစိုးရနှင့် တရားရုံးတို့ကို ဖွဲ့စည်းထူထောင်ရမည်။ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအနေဖြင့် ဖက်ဒရယ်စနစ်အရ ကျင့်သုံးအပ်သော ပြည်ထောင်စုနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား “အာဏာခွဲဝေ ကျင့်သုံးခြင်း” မူအရ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များက ကျင့်သုံးပိုင်ခွင့်ရှိသော လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝကျင့်သုံးခွင့် အာမခံချက်ရှိစေရမည်။

ပုဒ်မ (၅၈) တိုင်းပြုပြည်ပြုညီလာခံ

ဖက်ဒရယ်ပြည်ထောင်စုတွင် အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများ၊ ဒေသပေါင်းစုံနှင့် အလွှာပေါင်းစုံတို့ ပူးပေါင်းပါဝင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခြင်းငှာ အသွင်ကူးပြောင်းရေးကာလတွင် “တိုင်းပြုပြည်ပြုညီလာခံ” ကို အခန်း (၄) ပါပြဋ္ဌာန်းချက်နှင့် အညီ ခေါ်ယူကျင်းပစေရမည်။

ပုဒ်မ (၅၉)

ပြည်နယ်ဖက်ဒရယ်ယူနစ်များ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေး အထောက်အကူပြုကော်မရှင်

(က) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များက အမြဲတမ်း ကျင့်သုံးကြမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးလုပ်ငန်းများကို အထောက်အကူပြုစေရေးအတွက် ပြည်ထောင်စုအဆင့် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြဋ္ဌာန်းရေး အထောက်အကူပြု ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရမည်။

(ခ) ထိုကော်မရှင်သည် အသွင်ကူးပြောင်းရေးကာလအတွင်း ရေးဆွဲ ပြဋ္ဌာန်းသော အမြဲတမ်းကျင့်သုံးမည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ ပြည်နယ်/ ဖက်ဒရယ်ယူနစ် အသီးသီး တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အကူအညီပေးရမည်။

(ဂ) ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သက်ဆိုင်ရာပြည်နယ်များအတွင်းတွင် ကျင့်သုံးမည့် နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များကို အာမခံချက် ရှိစေရမည်။

ပုဒ်မ (၆၀)

အသွင်ကူးပြောင်းရေးကာလ လွတ်လပ်သောကော်မရှင်များ

အသွင်ကူးပြောင်းရေးကာလအတွင်း တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လူထုတ ရပ်လုံး၏ ဘဝလုံခြုံရေးနှင့် အနာဂတ်ဖက်ဒရယ် တည်ဆောက်ရေးအတွက် လိုအပ်သောယန္တရားများကို စနစ်တကျထူထောင်ဖန်တီးနိုင်ရေးအတွက် အသွင် ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရကို အထောက်အကူဖြစ်စေခြင်းငှာ သော်လည်းကောင်း၊ တိုင်းပြုပြည်ပြုညီလာခံတွင် ဆောင်ရွက်မည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်ကြီးကို အထောက် အကူဖြစ်စေခြင်းငှာသော်လည်းကောင်း အောက်ပါကော်မရှင်များကို အနည်း ဆုံး ဖွဲ့စည်းထားရမည်။

- (က) အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်
(Anti-Corruption Commission)
- (ခ) ခွဲခြားမှုပျောက်ရေးနှင့် လူ့အခွင့်အရေးကော်မရှင်
(Anti-Discrimination and Human Rights Commission)
- (ဂ) သတင်းအချက်အလက်များ သိရှိပိုင်ခွင့်ကော်မရှင်
(Right to Information)

(ဃ) ဂျန်ဒါတန်းတူရေးနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆန့်ကျင်တားဆီးရေး ကော်မရှင်

(Gendar Equality and Gender-based Violence Commission)

(c) အခြားလိုအပ်သောကော်မရှင်များ

ပုဒ်မ (၆၁)

အသွင်ကူးပြောင်းရေးကာလဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကော်မရှင်

အနှစ် (၇၀) ကျော် ပြည်တွင်းစစ်ကြောင့်သော်လည်းကောင်း၊ နွေဦးတော်လှန်ရေးကာလ စစ်ကောင်စီ၏ ရက်စက်သောင်းကျန်းမှုများကြောင့်သော်လည်းကောင်း နှစ်ပေါင်းများစွာဒုက္ခသည်ဘဝရောက်ရှိခဲ့ကြရသူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများကို စနစ်တကျ ပြန်လည်နေရာချထားပေးရေးနှင့် လူမှုဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့်ကော်မတီများနှင့် ကော်မရှင်များကို ပြည်ထောင်စုအတိုင်းအတာဖြင့်သော်လည်းကောင်း၊ ပြည်နယ်ဖက်ဒရယ်ယူနစ်အလိုက်သော်လည်းကောင်း လိုအပ်သလိုဖွဲ့စည်းရမည်။ ထိုပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကို အသွင်ကူးပြောင်းရေးကာလအတွင်း အပြီးအစီးဆောင်ရွက်နိုင်ခြင်းမရှိပါက အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပသော ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခြင်းခံရသော အစိုးရသစ်က ဆက်လက်ဆောင်ရွက်ရမည်။

ပုဒ်မ (၆၂)

အသွင်ကူးပြောင်းရေးကာလ နိုင်ငံသားများအဖြစ် ပြန်လည်စစ်လက်ခံခြင်း

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အစိုးရအကြား နှစ်ပေါင်း (၇၅) နှစ်ကျော်ကြာလာပြီဖြစ်သည့် ပြည်တွင်းစစ်ကြောင့်သော်လည်းကောင်း၊ အခြားနိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများကြောင့်သော်လည်းကောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေနှင့် အခြားမတရားသောဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ထုတ်ပြန်ကြေညာချက်များကြောင့်သော်လည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးဆုံးရှုံးခဲ့သူများ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားခြင်း အခွင့်အရေးကို အသွင်ကူးပြောင်းရေးကာလတွင် ကော်မရှင်ဖွဲ့၍ အထူးစီမံဆောင်ရွက်ရမည်။

ပုဒ်မ (၆၃) အသွင်ကူးပြောင်းရေးကာလ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်

- (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပါ ပြည်ထောင်စုအခြေခံမူနှင့် အခန်း (၁၁) ပါ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်များ နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု၏လုံခြုံရေးဆိုင်ရာတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်ကြသော နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည်နှင့်အညီ နိုင်ငံရေးတွင် အလျှင်းပါဝင်ခြင်း မရှိစေရဟူသော ‘မူ’ ကို ခိုင်မာစွာ ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ရမည်။
- (ခ) စစ်အာဏာရှင်စနစ်တည်ဆောက်ရေးအတွက် ဖွဲ့စည်းထူထောင်ခဲ့သော တပ်မတော်ဖွဲ့စည်းမှုပုံစံသာမက၊ ထိုကဲ့သို့ ဖွဲ့စည်းနိုင်ရေးအတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေအားလုံးကို အသွင်ကူးပြောင်းရေးကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဖျက်သိမ်းကြောင်းကြေညာ၍ ပြည်ထောင်စုတပ်မတော် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အသွင်ကူးပြောင်းရေးကာလအတွင်း စတင်ဆောင်ရွက်ရမည်။ ယင်းလုပ်ငန်းဆောင်ရွက်မှုများကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တွင် ထည့်သွင်းပြဋ္ဌာန်းရမည်။
- (ဂ) နွေဦးတော်လှန်ရေးတွင် ပေါက်ဖွားလာခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ အနာဂတ်အရေးသာမက၊ စစ်အာဏာရှင်တို့၏ စစ်တပ်ကို အသွင်ပြောင်း ဖွဲ့စည်းရေးလုပ်ငန်းစဉ်အပါအဝင် လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အသွင်ကူးပြောင်းရေးကာလတွင် စတင်ဆောင်ရွက်ရမည်။ ယင်းလုပ်ငန်းစဉ်ကို အသွင်ကူးပြောင်းရေးကာလအတွင်း အပြီးအစီးဆောင်ရွက်နိုင်ခြင်းမရှိပါက တိုင်းပြုပြည်ပြုညီလာခံတွင် အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပမည့်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော အစိုးရက ဆက်လက်ဆောင်ရွက်ရမည်။

ပုဒ်မ (၆၄) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ခြင်း [JCC – TJ wait state] ရေးရန်

မှတ်ချက်။ JCC-TJ တွင် ဆွေးနွေးနေဆဲဖြစ်၍ ခေတ္တစောင့်ဆိုင်းသည်။

ပုဒ်မ (၆၅) အသွင်ကူးပြောင်းရေးကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်း

နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ကြောင့်သော်လည်းကောင်း၊ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မတရားအာဏာသိမ်းရန် ကြိုးပမ်းခဲ့သော စစ်ကောင်စီ၏ သောင်းကျန်းဖျက်ဆီးမှုကြောင့်သော်လည်းကောင်း၊ ယိုယွင်းပျက်စီးနေသော တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအတိုင်းအတာဖြင့် သော်လည်းကောင်း၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအနေဖြင့်သော်လည်းကောင်း စီမံဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောကော်မတီနှင့် ကော်မရှင်များကို ဖွဲ့စည်းတာဝန်ပေးအပ်ရပါမည်။

ပုဒ်မ (၆၆) အသွင်ကူးပြောင်းရေးကာလ နိုင်ငံတကာ၏အကူအညီ ရယူရေးအစီအစဉ်

အသွင်ကူးပြောင်းရေးကာလအတွင်း လိုအပ်သည့် လူသားချင်း စာနာထောက်ထားရေးအစီအစဉ်များအတွက်သော်လည်းကောင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအစီအစဉ်အတွက်သော်လည်းကောင်း၊ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တရပ်လုံးအတွက် သော်လည်းကောင်း လိုအပ်လျက်ရှိသော ငွေကြေးနှင့်နည်းပညာအထောက်အကူများကို ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများနှင့် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများထံမှ လုံလောက်စွာ ရရှိနိုင်ရေးအတွက် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရကို ကူညီထောက်ပံ့နိုင်မည့် လိုအပ်သောကော်မတီ၊ ကော်မရှင်များနှင့် ယန္တရားများကို ဖန်တီးထူထောင်ရမည်။

ပုဒ်မ (၆၇) သက်တမ်း

ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၏သက်တမ်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အသက်ဝင်ကျင့်သုံးသည့်အချိန်မှစ၍ တိုင်းပြုပြည်ပြုညီလာခံတွင် အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြဋ္ဌာန်းချက်နှင့်အညီ ရွေးကောက်ပွဲအသစ် ကျင်းပ၍ ဖက်ဒရယ်ပြည်ထောင်စုအစိုးရအသစ် ဖွဲ့စည်းထူထောင်သည့်အချိန်အထိဖြစ်သည်။

အခန်း (၄)

တိုင်းပြုပြည်ပြုညီလာခံ

ပုဒ်မ (၆၈)

ရည်ရွယ်ချက်

- (က) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် အသွင်ကူးပြောင်းရေးကာလအတွင်း အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းရန်ဖြစ်ပါသည်။
- (ခ) တိုင်းပြုပြည်ပြုညီလာခံကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၇-၂၉) ရက်များတွင် ကျင်းပခဲ့သော ပြည်သူ့ညီလာခံတွင် “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” (အစိတ်အပိုင်း ၁) အခန်း (၃) ပါ နိုင်ငံရေးလမ်းပြမြေပုံအဆင့် (၁၀) အတိုင်း ကျင်းပရမည်။

ပုဒ်မ (၆၉)

တိုင်းပြုပြည်ပြုညီလာခံ ကျင်းပပိုင်ခွင့်အာဏာ

- (က) ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံသားများက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များထံ တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာ (De Jure Mandate) ကို အသုံးပြု၍သော်လည်းကောင်း၊
- (ခ) နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများက တရားမဝင် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်ပိုင်ခွင့်နှင့် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများတွင် နိုင်ငံရေးအာဏာများကို လက်တွေ့ဆောင်ရွက်အကောင်အထည်ဖော်ပိုင်ခွင့်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာ (De Facto Mandate) အသုံးပြု၍သော်လည်းကောင်း၊
- (ဂ) De Jure Mandate နှင့် De Facto Mandate များကို ပေါင်းစပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်အာဏာရှိသည်။

ပုဒ်မ (၇၀)

တိုင်းပြုပြည်ပြုညီလာခံ ကိုယ်စားလှယ်များ

အသွင်ကူးပြောင်းရေးကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အတွက် အောက်ပါအစုအဖွဲ့များမှ ကိုယ်စားလှယ်များ တိုင်းပြုပြည်ပြုညီလာခံသို့ တက်ရောက်ပိုင်ခွင့်ရှိသည်။

- (က) ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ
- (ခ) ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကောင်စီဝင်များ
- (ဂ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ
- (ဃ) နွေဦးတော်လှန်ရေးတွင်ပါဝင်နေကြသောအရပ်ဘက်အဖွဲ့အစည်းများ
- (င) နိုင်ငံရေးပါတီများ

ပုဒ်မ (၇၁) တိုင်းပြုပြည်ပြုညီလာခံ ကိုယ်စားလှယ်များ ပါဝင်မှုအမျိုးအစား

- (က) ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ (၃၀) ရာခိုင်နှုန်း
- (ခ) ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကောင်စီဝင်များ (၃၀) ရာခိုင်နှုန်း
- (ဂ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (၁၃) ရာခိုင်နှုန်း
- (ဃ) အရပ်ဘက်အဖွဲ့အစည်းများ (၁၃) ရာခိုင်နှုန်း
- (င) တရားဝင်နိုင်ငံရေးပါတီများ (၁၃) ရာခိုင်နှုန်း

ပုဒ်မ (၇၂) တိုင်းပြုပြည်ပြုညီလာခံ အထောက်အကူပြုယန္တရားများ ဖန်တီးဖွဲ့စည်းခြင်း

တိုင်းပြုပြည်ပြုညီလာခံကို သတ်မှတ်ထားသောကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ပါယန္တရားများကို ဖန်တီးဖွဲ့စည်းရမည်။

- (က) ကဏ္ဍအလိုက် လိုအပ်သော ကော်မတီများ
- (ခ) အုပ်ချုပ်စီမံရေး လုပ်ငန်းကော်မတီများ
- (ဂ) နည်းပညာအထောက်အကူပြုအဖွဲ့နှင့် အတွင်းရေးမှူးများ
- (ဃ) ပြည်တွင်းပြည်ပမှ နည်းပညာအထောက်အကူပြုပညာရှင်များ
- (င) တစ်ဆိုမှုများကို ကျော်လွှားနိုင်မည့် ယန္တရားများ ဖန်တီးခြင်း
- (စ) အများပြည်သူမှ သိရှိလေ့လာနိုင်မည့် အခင်းအကျင်းဖန်တီးခြင်း

ပုဒ်မ (၇၃) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ

တိုင်းပြုပြည်ပြုညီလာခံတွင် အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းမည့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းခြင်းဆိုင်ရာအောက်ပါကိစ္စရပ်များကို ဆောင်ရွက်မည်။

- (က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ အမည်နာမသတ်မှတ်ခြင်းဆိုင်ရာကိစ္စရပ်များ (ပြည်ထောင်/ ပြည်နယ်/ ပြည်/ တိုင်း ... စသည်တို့ဖြင့် သတ်မှတ်ခြင်း)၊
- (ခ) ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းခြင်းပုံစံများ သတ်မှတ်ခြင်းဆိုင်ရာကိစ္စရပ်များ (ပြည်နယ်ဖြင့် ဖွဲ့စည်းခြင်း (သို့မဟုတ်) ပြည်နယ်ခွဲများ စုပေါင်း၍ ပြည်နယ်ကြီး Federated State ထူထောင်ခြင်းစသည်...)

မှတ်ချက်။

ဗမာပြည်နယ်ဖွဲ့စည်းရေး အပါအဝင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များကို ဖက်ဒရယ်ယူနစ်တခုစီ (သို့မဟုတ်) ပြည်နယ်ခွဲများ စုပေါင်းသည့်ပြည်နယ် (Federated State) (သို့မဟုတ်) လက်ရှိပြည်နယ်နှင့် တိုင်းဒေသများကို အခြေခံ၍ ဖက်ဒရယ်ယူနစ်များ/ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းရေးကိစ္စရပ်များကို တိုင်းပြုပြည်ပြု ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ရန်။

- (ဂ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များ၊
- (ဃ) ပြည်နယ် နယ်နိမိတ်များ ပြောင်းလဲသတ်မှတ်ခြင်းဆိုင်ရာကိစ္စရပ်များ၊
- (င) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များ ဖွဲ့စည်းရာတွင် သော်လည်းကောင်း၊ ပြည်နယ် နယ်နိမိတ်များ ပြောင်းလဲသတ်မှတ်ရာတွင်သော်လည်းကောင်း၊ သက်ဆိုင်ရာပြည်နယ်၏ နောက်ခံသမိုင်းနှင့် ပြည်ထောင်စု စုစည်းညီညွတ်ရေးကို အခြေခံရမည်။

ပုဒ်မ (၇၄)

ဆုံးဖြတ်ချက်ချခြင်း

တိုင်းပြုပြည်ပြုညီလာခံတွင် ဆုံးဖြတ်ချက်ချမှတ်သည့်ပုံစံကို အောက်ပါအတိုင်း သတ်မှတ်ရမည်။

- (က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ အမည်နာမသတ်မှတ်ခြင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ ဖွဲ့စည်းခြင်းပုံစံများ၊ ပြည်နယ်သစ်များ ဖွဲ့စည်းခြင်း၊ ပြည်နယ်နယ်နိမိတ်များ ပြောင်းလဲသတ်မှတ်ခြင်းနှင့်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက ဖက်ဒရယ်အထက်လွှတ်တော်သို့ စေလွှတ်မည့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ခြင်းစသည့် ပြည်နယ်ရေးရာနှင့် တိုက်ရိုက်ပတ်သက်သည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်းအပါအဝင် ပြည်ထောင်စုအရေးကိစ္စများနှင့် တိုက်ရိုက်ပတ်သက်သည့် နိုင်ငံရေးအရ အရေးကြီးသောကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် ညီလာခံကိုယ်စားလှယ်၏ သုံးပုံနှစ်ပုံ (၆၅%) ထောက်ခံမဲဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်သည်။

- (ခ) အထက်ပါအပိုဒ် (က) နှင့် စပ်ဆိုင်ခြင်းမရှိသော နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ညီလာခံကိုယ်စားလှယ် ထက်ဝက်ကျော် (၅၁%) ထောက်ခံမဲဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်သည်။

ပုဒ်မ (၇၅)

ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်

- (က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ နိုင်ငံရေးမျှော်မှန်းချက်များ၊ စံ တန်ဖိုးများ၊ လမ်းညွှန်အခြေခံမူများနှင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံ မူဝါဒများကို သဘောတူညီမှုရယူခြင်း [ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) တွင် ပါရှိသော အခြေခံမူများကို ကြားကာလ (တော်လှန်ရေးကာလ) တွင် ပါဝင်နိုင်ခြင်း မရှိသေးသော အစုအဖွဲ့ များနှင့် ဆက်လက်ညှိနှိုင်း၍ သဘောတူညီမှုရယူခြင်း]
- (ခ) တိုင်းပြုပြည်ပြုညီလာခံကျင်းပခြင်းအခင်းအကျင်းများ၊ ယန္တရားများ နှင့် လုပ်ငန်းစဉ်များကို သဘောတူညီခြင်း (Agreeing on institutions and procedure for making constitution)
- (ဂ) တိုင်းရင်းသားလူထုတရပ်လုံးနှင့် နီးနှောတိုင်ပင်ခြင်း (Preparing consultation by providing civic education on process, constitutional history and constitutional options)
- (ဃ) ပညာရှင်များ၊ နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းသူများနှင့် တိုင်ပင်ခြင်း
- (င) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို စတင်ရေးဆွဲခြင်း၊ ထိုသို့ရေးဆွဲ နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း
- (စ) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို တိုင်းရင်းသားလူထုတရပ်လုံး နှင့် နီးနှောတိုင်ပင် ဆွေးနွေးခြင်း
- (ဆ) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အချောသတ်ခြင်း
- (ဇ) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အချောသတ်၍ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမှုကြမ်းအဖြစ် တိုင်း ပြုပြည်ပြုညီလာခံတွင် လက်ခံအတည်ပြုခြင်း
- (ဈ) တိုင်းပြုပြည်ပြုညီလာခံက လက်ခံအတည်ပြုထားသော ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုမှုကြမ်းကို ထိုအတည် ပြုမှုကြမ်းတွင် အဆိုပြုထားသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် အလိုက် ဆန္ဒခံယူပွဲများ ကျင်းပ၍ အတည်ပြုပြဋ္ဌာန်းခြင်း (Ratifi- cation)။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အလိုက်

ဆန္ဒခံယူပွဲ ကျင်းပရာတွင် အသွင်ကူးပြောင်းရေးကာလတွင် တည်ရှိသည့် ပြည်နယ်ဖက်ဒရယ်ယူနစ် အရေအတွက်ကို အခြေခံရမည်။

(ည) အသွင်ကူးပြောင်းရေးကာလတွင် တည်ရှိသော ပြည်နယ်/ ဖက်ဒရယ် ယူနစ်များကို အခြေခံ၍ ဆန္ဒခံယူပွဲ များ ကျင်းပရာတွင် အတည်ပြုမှုကြမ်းတွင် အဆိုပြုထားသော ပြည်နယ်အရေအတွက်၏ (၇၅%) ရာခိုင်နှုန်း ထောက်ခံမဲရရှိပါက ထိုဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသည် အတည်ပြုကျင့်သုံးနိုင် ဖြီဟု မှတ်ယူစေရမည်။ ထောက်ခံမဲပေးခြင်း မရှိသေးသည့်ပြည်နယ်များတွင် ဆန္ဒခံယူပွဲများ ပြန်လည် ကျင်းပပေးရမည်။

(ဋ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်ကိုအခြေခံသော ဆန္ဒခံယူပွဲတွင် ပြည်နယ်အရေအတွက် (၇၅%) ကျော်သောထောက်ခံမဲ မရရှိပါက တိုင်းပြုပြည်ပြုညီလာခံ၏ အတည်ပြုမှုကြမ်းအဖြစ် သတ်မှတ်ခြင်း ပျက်ပြယ်သည်ဟု မှတ်ယူစေရမည်။ ထိုကဲ့သို့ ပျက်ပယ်သွားသော အတည်ပြုမှုကြမ်းကို ပြင်ဆင်မွမ်းမံ၍သော်လည်းကောင်း၊ အသစ်ရေးဆွဲခြင်းဖြင့်သော်လည်းကောင်း၊ တိုင်းပြုပြည်ပြုညီလာခံက မူကြမ်းသစ်ကို ရေးဆွဲ၍ (၆) လအတွင်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်ကို အခြေခံသည့် ဆန္ဒခံယူပွဲများ ပြန်လည် ကျင်းပရမည်။

(ဌ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကိုအခြေခံ၍ ကျင်းပသောဆန္ဒခံယူပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ပါက ထိုအတည်ပြုပြဋ္ဌာန်းထားသော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၏ ပြဋ္ဌာန်းချက်နှင့်အညီ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရ၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအသစ်ကိုကျင်းပရမည်။ ထိုကဲ့သို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်သော ရွေးကောက်ပွဲကော်မရှင်ကို ပုဒ်မ (၂၂) ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းရမည်။

(ဍ) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နှင့်အညီ ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရရှိ ထားသည့် ပြည်ထောင်စုအစိုးရအသစ်ထံသို့ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရက တရားဝင်အာဏာလွှဲပြောင်းပေးရပါမည်။ ထိုကဲ့သို့ အာဏာလွှဲပြောင်းပေးသည့်အချိန်တွင် အသွင်ကူးပြောင်းရေးကာလပြည်ထောင်စုအစိုးရကို ဖျက်သိမ်းကြောင်းနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ သက်တမ်းကုန်ဆုံးကြောင်း ကြေညာရမည်။

ပုဒ်မ (၇၆)

တိုင်းပြုပြည်ပြုညီလာခံ၏သက်တမ်း

- (က) တိုင်းပြုပြည်ပြုညီလာခံ၏ သက်တမ်းသည် (၄) နှစ်ဖြစ်သည်။ ထို (၄) နှစ်အနက် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းလုပ်ငန်းကို (၃) နှစ်အတွင်း အပြီးအပြတ်ဆောင်ရွက်၍၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်ကိုအခြေခံသော ဆန္ဒခံယူပွဲကျင်းပခြင်းနှင့် ရွေးကောက်ပွဲအသစ် ကျင်းပခြင်းလုပ်ငန်းများနှင့် အာဏာလွှဲပြောင်းရေးတို့ကို (၁) နှစ်အတွင်း အပြီးအစီးကျင်းပဆောင်ရွက်ရမည်။
- (ခ) အကယ်၍ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို အခြေခံ၍ ကျင်းပသောဆန္ဒခံယူပွဲတွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအတွက် (၆) လ၊ ရွေးကောက်ပွဲကျင်းပခြင်းနှင့် အာဏာလွှဲပြောင်းခြင်းအတွက် (၆) လ၊ စုစုပေါင်း (၁၂) လ သက်တမ်းတိုးချဲ့နိုင်သည်။

အခန်း (၅)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန်

(Form of the Pyidaungsu)

ပုဒ်မ (၇၇)

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ

ဖက်ဒရယ်ပြည်ထောင်စုကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော လူမျိုးကိုအခြေခံသည့်ပြည်နယ် များနှင့် ပထဝီကိုအခြေခံသည့်ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော အောက်ပါ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။

- (၁)
- (၂)
- (၃)

မှတ်ချက်။

အသွင်ကူးပြောင်းရေးကာလအတွင်း ပြည်နယ်သစ်များ ဖွဲ့စည်းသင့်-မသင့်ဆို သောအချက်နှင့် ပြည်နယ် နယ် နိမိတ်များ ပြောင်းလဲသတ်မှတ် သင့်-မသင့်ဆို သောအချက်များကို နိုင်ငံရေးအရသဘောတူညီချက်ရယူပြီးမှသာ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်အရေအတွက် မည်ရွေ့မည်မျှဖြင့် ဖွဲ့စည်းမည်ကို သတ်မှတ်၍ ဤပုဒ်မတွင် ရေးသားထည့်သွင်းပြဋ္ဌာန်းမည်။

ပုဒ်မ (၇၈)

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ

- (က) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အသီးသီးသည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိ သည်။ (FDC - ၁၂)
- (ခ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ဒေသန္တရအုပ်ချုပ်ရေးအဆင့် ဆင့်သတ်မှတ်မှု၊ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေသတ်မှတ်မှုနှင့် ဒေသန္တရအစိုးရဖွဲ့စည်းမှု အပါအဝင် ဒေသန္တရအစိုးရဆိုင်ရာကိစ္စရပ် များကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် လိုအပ်သလို ထည့်သွင်းပြဋ္ဌာန်းရမည်။ (12 EROs - ၂၀)
- (ဂ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ မြေနှင့်သဘာဝသယံ ဇာတဆိုင်ရာ အောက်ဖော်ပြပါ ကိစ္စရပ်များကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းရမည်။

- (၁) မြေပိုင်ဆိုင်ခွင့်၊ အသုံးပြုပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ အခွန်ကောက်ခံပိုင်ခွင့်၊ အကျိုးခံစားပိုင်ခွင့်။ (12 EROs - 18)
- (၂) တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုပိုင်ခွင့်။ (12 EROs - 18)
- (၃) သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ အခွန်ကောက်ခံခွင့်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပိုင်ခွင့်။ (12 EROs - 18)
- (ဃ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ်၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။ (Cf: 12 EROs - 10)
- (င) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း၏နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စသည့်ကဏ္ဍအသီးသီးနှင့်သက်ဆိုင်သော အခွင့်အရေးများကို ကာကွယ်ထိန်း သိမ်းမြှင့်တင်ပေးရမည်။ (FDC - ၁၄)
- (စ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုတို့အား ထိခိုက်ပျက်ယွင်းစေနိုင်သော ပြည်တွင်းရွှေ့ပြောင်းအခြေချမှု မဖြစ်ပေါ်စေရန် စနစ်တကျ စီမံကွပ်ကဲရမည်။ (12 EROs - ၁၃)
- (ဆ) ပြည်နယ်များ၏ ရုံးသုံးဘာသာစကားကို ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာပြည်နယ်က သင့်လျော်သလို သတ်မှတ်နိုင်သည်။ (FDC - ၁၅)

ပုဒ်မ (၇၉) ပြည်နယ်သစ်များ ဖွဲ့စည်းပိုင်ခွင့်

- (က) ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်သစ်များ ဖွဲ့စည်းပိုင်ခွင့် ရှိစေရမည်။
- (ခ) ပြည်နယ်သစ်များဖွဲ့စည်းခြင်းဆိုင်ရာစံသတ်မှတ်ချက်များနှင့်လုပ်ထုံးလုပ်နည်းများကို တိုင်းပြုပြည်ပြုညီလာခံတွင် ဆွေးနွေးသဘောတူညီချက်ရယူပြီး အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရမည်။

မှတ်ချက်။ အသွင်ကူးပြောင်းရေးကာလအတွင်း ပြည်နယ်သစ်များ ဖွဲ့စည်းသင့်-မသင့်ဆိုသောအချက်နှင့် ပြည်နယ် နယ် နိမိတ်များ ပြောင်းလဲသတ်မှတ် သင့်-မသင့်ဆို

သောအချက်များကို နိုင်ငံရေးအရ သဘောတူညီချက် ရယူပြီးမှသာ ဤပုဒ်မ ထည့်သွင်း- မထည့်သွင်း ဆုံးဖြတ်မည်။

ပုဒ်မ (၈၀) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ယူနစ်များ

(က) ကြားကာလ (တော်လှန်ရေးကာလ) တွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၂)၊ အခန်း (၇)၊ ပုဒ်မ (၄၈) အရ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအဖြစ် သတ်မှတ်ခြင်းခံရသော ပြည်နယ် (၇) ခု နှင့် တိုင်းဒေသကြီး (၇) ခုတို့အပြင် လက်ရှိတော်လှန်ရေးလိုအပ်ချက် အရ အသွင်ကူးပြောင်းရေးကာလတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့် အဝရှိသော အသွင်ကူးပြောင်းရေးကာလ “ဖက်ဒရယ်ယူနစ်” အသစ် များကို ဖွဲ့စည်းပိုင်ခွင့်ရှိရမည်။

(ခ) ထိုအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ယူနစ်များကိစ္စကို တိုင်းပြု ပြည်ပြုညီလာခံတွင် ထပ်မံညှိနှိုင်း ဆွေးနွေး၍ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအဖြစ် ဖွဲ့စည်းထူထောင်ခွင့်ရှိစေရမည်။

- (ဂ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ယူနစ်အသစ်များမှာ-
 - (၁)
 - (၂)
 - (၃)

မှတ်ချက်။ အသွင်ကူးပြောင်းရေးကာလ “ဖက်ဒရယ်ယူနစ်” အသစ်များ ဖွဲ့စည်းရန် သင့်- မသင့်ကို နိုင်ငံရေးအရ ဆွေးနွေးတိုင်ပင်၍ သဘောတူညီချက်ရယူပြီးမှသာ ဤ ပုဒ်မကို ထည့်သွင်းပြဋ္ဌာန်းရမည်။

ပုဒ်မ (၈၁) တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးကို ကာကွယ်ခြင်း

(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် သက်ဆိုင်ရာပြည် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများနှင့် အမျိုးသားနယ်မြေများကို ဖွဲ့စည်းနိုင်သည်။

(ခ) တိုင်းရင်းသားလူနည်းစုများ၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာစံနှုန်းများနှင့်အညီ လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်မြှင့်တင် ခွင့် ရှိသည်။

- (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့်အမျိုးသားနယ်မြေများကို လူမျိုးကိုအခြေခံ၍ ဖွဲ့စည်းခွင့်ရှိစေရမည်။
- (ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် အမျိုးသားနယ်မြေများ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ရေးဆွဲပြဋ္ဌာန်းရမည်။

ပုဒ်မ (၈၂)

ဖက်ဒရယ်ပြည်ထောင်စုနယ်မြေ သတ်မှတ်ခြင်း

ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများမှာ အောက်ပါအတိုင်းဖြစ်သည်။

- (၁) ဖက်ဒရယ်ပြည်ထောင်စုမြို့တော်
- (၂)

ပုဒ်မ (၈၃)

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ကျင့်သုံးပိုင်ခွင့်မရှိသောအာဏာများ။

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် နိုင်ငံခြားတိုင်းတပါးနှင့် စစ်ရေးမဟာမိတ်ပြုခြင်း၊ စစ်ဖက်ဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း၊ မိမိပြည်နယ်အတွင်း သီးခြားသုံးစွဲရန် ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ခြင်းအာဏာတို့ကို ကျင့်သုံးခွင့်မရစေရ။

အခန်း (၆)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုရေး

ပုဒ်မ (၈၄) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်း

- (က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို ဖက်ဒရယ်အထက်လွှတ်တော်နှင့် ဖက်ဒရယ်အောက်လွှတ်တော်တို့ ဖြင့် ဖွဲ့စည်းသည်။
- (ခ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုလွှတ်တော်၏ ဖက်ဒရယ် လွှတ်တော်နှင့် ဖက်ဒရယ်အောက် လွှတ်တော်တို့တွင် ၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရွေး ကောက်တင်မြှောက်ခြင်းခံခဲ့ကြရသည့် လွှတ်တော်ကိုယ်စားလှယ် များ (De Jure Mandate) နှင့် နွေဦး တော်လှန်ရေးတွင် ပါဝင်ကြ သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်ကိုယ်စားလှယ်များ (De Facto Man- date) တို့ ပါဝင်၍ ပုဒ်မ (၈၅) နှင့် ပုဒ်မ (၉၅) ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဖွဲ့စည်းရမည်။
- (ဂ) ၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခဲ့ သော်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းရပ်တည်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များ၏ လူထုကိုယ်စားပြုမှုကို ဤအသွင်ကူးပြောင်း ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်း သောနေ့တွင် တရားဝင်ကုန်ဆုံးစေရမည်။ ထိုကိုယ်စားလှယ် လစ်လပ်နေရာများ ကို အစားထိုးရွေးချယ် ခန့်အပ်ခြင်းများအားအသွင်ကူးပြောင်းရေး ကာလအတွင်း မပြုလုပ်ရ။

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်

ပုဒ်မ (၈၅) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော် ဖွဲ့စည်းခြင်း

- (က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်ကို ၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ

တွင် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ကြသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၁၆၈) ဦးနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ကြသော တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်း များအပါအဝင် De Fecto Mandate ဖြင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များကို ကိုယ်စားပြုမည့် ကိုယ်စား လှယ် (၈၄) ဦး (၅၀ %) ဖြင့် ဖွဲ့စည်းရမည်။

မှတ်ချက်။ De Fecto Mandate ဖြင့် ပါဝင်ကြမည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်ကိုယ်စား လှယ်များကိစ္စကို အသေးစိတ် ထပ်မံဆွေးနွေးမည်။

ပုဒ်မ (၈၆) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော် သဘာပတိ တင်မြှောက်ခြင်း

- (က) အသွင်ကူးပြောင်းရေးကာလ ပထမအကြိမ် ဖက်ဒရယ်အထက် လွှတ်တော်အစည်းအဝေးကို ကျင်းပသည့်အခါ ဖက်ဒရယ်အထက် လွှတ်တော်ကိုယ်စားလှယ်တဦးအား သဘာပတိအဖြစ် တင်မြှောက် ရမည်။
- (ခ) သဘာပတိသည် ဖက်ဒရယ်အထက်လွှတ်တော် ရှေ့မှောက်တွင် ကတိ သစ္စာ ပြုရမည်။
- (ဂ) သဘာပတိသည် ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပြီးသည် အထိ ဖက်ဒရယ်အထက်လွှတ်တော် အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရမည်။

ပုဒ်မ (၈၇) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း

- (က) ဖက်ဒရယ်အထက်လွှတ်တော် ကိုယ်စားလှယ်များသည် ဖက်ဒရယ် အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့ကို ဖက်ဒရယ်အထက်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက် ရမည်။
- (ခ) ဖက်ဒရယ်အထက်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်နယ်တခုတည်းမှ ကိုယ်စားလှယ်များ မဖြစ်စေရ။ အကယ်၍ ဥက္ကဋ္ဌသည် De Jure Mandate နှင့် အရွေးချယ်ခံရသူဖြစ်ပါက၊ ဒုတိယဥက္ကဋ္ဌသည် De Facto Mandate ကို အခြေခံ၍ အရွေးချယ်ခံရသူဖြစ်ရမည်။
- (ဂ) ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌနေရာ လစ်လပ်လျှင် အနီးကပ်ဆုံးကျင်းပသော ဖက်ဒရယ်အထက်လွှတ်တော် အစည်း အဝေးတွင် အစားထိုးရွေးချယ်တင်မြှောက်ရမည်။

- (ဃ) ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌသည်ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နိုင်စွမ်း မရှိသည့်အခါ ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ကို ယာယီထမ်းဆောင်ရမည်။
- (င) ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရန်နည်းလမ်းများကို ဖက်ဒရယ် အထက်လွှတ်တော်မှ ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။

ပုဒ်မ (၈၈)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်နှင့် အခွင့်အာဏာ

- (က) ဖက်ဒရယ်အထက်လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်။
- (ခ) ဖက်ဒရယ်အထက်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း ပြည်ထောင်စု သမ္မတက အကြောင်းကြားလျှင် ပြည်ထောင်စုသမ္မတအား ဖိတ်ကြားရမည်။
- (ဂ) ဖက်ဒရယ်အထက်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်နေဆဲအကြောင်းအရာတရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များကို ဖက်ဒရယ်အထက်လွှတ်တော် အစည်းအဝေးသို့တက်ရောက် ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်။
- (ဃ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌသည် ဖက်ဒရယ်အထက်လွှတ်တော် အစည်းအဝေးများနှင့် ဖက်ဒရယ်အထက်လွှတ်တော်ကိုယ်စားလှယ်များ၏ စည်းကမ်းလိုက်နာမှုကို ထိန်းသိမ်း ကြီးကြပ်ခွင့် အာဏာရှိစေရမည်။
- (င) ဖက်ဒရယ်အထက်လွှတ်တော်၏ ဥပစာအတွင်း အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုပိုင်ခွင့် မရှိစေရ။
- (စ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရမည်။

ပုဒ်မ (၈၉) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော် ပုံမှန်အစည်းအဝေး

- (က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပါရှိသည့် လမ်းပြမြေပုံအဆင့် (၈) အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီး၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေး ကာလ စတင်ပြီးနောက် ရက်ပေါင်း (၃၀) အတွင်း ပထမအကြိမ် ဖက်ဒရယ် အထက်လွှတ်တော် အစည်းအဝေးကို ဖက်ဒရယ် ပြည်ထောင်စုသမ္မတက ခေါ်ယူကျင်းပပေးရမည်။
- (ခ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်၏ ပုံမှန် အစည်းအဝေးကို အနည်းဆုံး တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပရမည်။
- (ဂ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော် ပုံမှန် အစည်းအဝေးကို ဖက်ဒရယ်အထက် လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူပေး ရမည်။
- (ဃ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော် ပုံမှန် အစည်းအဝေးကို ကျင်းပရန်အတွက် အနည်းဆုံး ရက်ပေါင်း (၁၅) ရက် ကြိုတင်၍ ကြေညာရမည်။

ပုဒ်မ (၉၀) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော် အထူးအစည်း အဝေး (သို့တည်းမဟုတ်) အရေးပေါ် အစည်းအဝေး

- (က) အနည်းဆုံး ပြည်နယ်နှစ်ခုမှ ဖက်ဒရယ်အထက်လွှတ်တော် ကိုယ်စား လှယ်အားလုံးကသော်လည်းကောင်း၊ ဖက်ဒရယ်အထက်လွှတ်တော် ၏ ကိုယ်စားလှယ် လေးပုံတပုံကသော်လည်းကောင်း တောင်းဆို လာ ပါက ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌသည် အထူးအစည်းအဝေး (သို့တည်းမဟုတ်) အရေးပေါ်အစည်းအဝေးများကို ခေါ်ယူကျင်းပပေး ရမည်။
- (ခ) ပြည်ထောင်စုသမ္မတက တင်ပြတောင်းဆိုလာလျှင် ဖက်ဒရယ်အထက် လွှတ်တော်ဥက္ကဋ္ဌသည် ဖက်ဒရယ်အထက်လွှတ်တော် အထူးအစည်း အဝေး (သို့တည်းမဟုတ်) အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပ နိုင်သည်။
- (ဂ) ဖက်ဒရယ်အထက်လွှတ်တော် အထူးအစည်းအဝေး (သို့တည်းမဟုတ်) အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရန်အတွက် အနည်းဆုံး (၁၅) ရက် ကြိုတင်အကြောင်းကြားရမည်။

ပုဒ်မ (၉၁)

အစည်းအဝေး အထမြောက်ခြင်းနှင့် မဲပေးခြင်း

- (က) ဖက်ဒရယ်အထက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက် ကျော်တက်ရောက်လျှင် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် အထက်လွှတ်တော်အစည်းအဝေးကို ကျင်းပနိုင်သည်။
- (ခ) သို့ရာတွင် မဲခွဲဆုံးဖြတ်ရန်အတွက်ဖြစ်ပါက အသွင်ကူးပြောင်းရေး ကာလ ဖက်ဒရယ်အထက်လွှတ်တော်၏ ကိုယ်စားလှယ်ဦးရေ သုံးပုံ နှစ်ပုံ တက်ရောက်မှသာ အစည်းအဝေး အထမြောက်စေရမည်။ ဖက် ဒရယ် အထက်လွှတ်တော် ကိုယ်စားလှယ်သုံးပုံနှစ်ပုံ တက်ရောက် သော အစည်းအဝေးတွင် အများစုဆန္ဒမဲကို ရယူ၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။ သို့ရာတွင် မဲအရေအတွက် တူညီနေသောအခါ ဖက် ဒရယ် အထက်လွှတ်တော်ဥက္ကဋ္ဌသည် အဆုံးအဖြတ်မဲကို ပေးနိုင်ခွင့် ရှိ၍ အနိုင်မဲကို ပေးရမည်။

ပုဒ်မ (၉၂)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်၏ ရေးရာကော်မတီ များ ဖွဲ့စည်းခြင်း

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်တွင် လိုအပ်သော ရေးရာကော်မတီများကို ဖက်ဒရယ် အထက်လွှတ်တော်၏ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းနိုင်ခွင့်ရှိသည်။

ပုဒ်မ (၉၃)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်သည် ဖက်ဒရယ် အထက်လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဋ္ဌာန်းရမည်။

ပုဒ်မ (၉၄)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်၏ သက်တမ်း

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်၏ သက်တမ်းသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၃) တွင် ပါရှိသည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်း ပြီး၊ ဖက် ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ အခန်း (၉) ပုဒ်မ (၅၅) နှင့် (၅၆) တို့ကို စတင် အကောင်အထည်ဖော်သည့်အချိန်မှစ၍ ဖက်ဒရယ် ဒီမိုကရေစီ

ပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၃) တွင် ပါရှိသည့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၂) ကို အကောင်အထည်ဖော် ကျင့်သုံးသည်အထိ ဖြစ်သည်။

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်

ပုဒ်မ (၉၅) **အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော် ဖွဲ့စည်းခြင်း**
အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်အောက်လွှတ်တော်ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခြင်းခံရခဲ့ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃၀) ဦး နှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် De Facto Mandate ဖြင့် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များကို ကိုယ်စားပြုသည့်ကိုယ်စားလှယ် (၁၁၀) ဦး (၂၅%) တို့ဖြင့် ဖွဲ့စည်း ရမည်။

မှတ်ချက်။ De Facto Mandate ဖြင့် ပါဝင်ကြမည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားလှယ်ကိစ္စအတွက် အသေးစိတ် ထပ်မံ ဆွေးနွေးမည်။

ပုဒ်မ (၉၆) **အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော် သဘာပတိ တင်မြှောက်ခြင်း**

- (က) ဖက်ဒရယ်အောက်လွှတ်တော် ပထမအကြိမ် လွှတ်တော်အစည်း အဝေးကျင်းပသည့်အခါ ဖက်ဒရယ်အောက်လွှတ်တော်ကိုယ်စားလှယ် တဦးအား သဘာပတိအဖြစ် တင်မြှောက်ရမည်။
- (ခ) သဘာပတိသည် ဖက်ဒရယ်အောက်လွှတ်တော်၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုရမည်။
- (ဂ) သဘာပတိသည် ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပြီးသည်အထိ ဖက်ဒရယ်အောက် လွှတ်တော်အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရမည်။

ပုဒ်မ (၉၇) **အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း**

- (က) ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ဖက်ဒရယ်အောက်လွှတ်တော်ကိုယ်စား လှယ်များထဲမှ ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ရမည်။

- (ခ) ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌနေရာ လစ်လပ်လျှင် အနီးကပ်ဆုံးကျင်းပသော ဖက်ဒရယ်အောက် လွှတ်တော်အစည်းအဝေးတွင် အစားထိုးရွေးချယ်တင်မြှောက်ရမည်။
- (ဂ) ဖက်ဒရယ်အောက်လွှတ်တော် ဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အခါ ဒုတိယ ဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ကို ယာယီထမ်းဆောင်ရမည်။
- (ဃ) ဖက်ဒရယ် အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ် တင်မြှောက်ရန် နည်းလမ်းများကို ဖက်ဒရယ်အောက်လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

ပုဒ်မ (၉၈)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်း တာဝန်နှင့် အခွင့်အာဏာ

- (က) ဖက်ဒရယ်အောက်လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲ ရမည်။
- (ခ) ဖက်ဒရယ်အောက်လွှတ်တော်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြား လိုကြောင်း ပြည်ထောင်စုသမ္မတ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးချုပ် က အကြောင်းကြားလျှင် ပြည်ထောင်စုသမ္မတ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးချုပ်အား ဖိတ်ကြားရမည်။
- (ဂ) ဖက်ဒရယ်အောက်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက် နေဆဲ အကြောင်းအရာတရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တရပ်ရပ်ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များကို လွှတ်တော်အစည်း အဝေးသို့ တက်ရောက်ရင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်။
- (ဃ) ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌသည် ဖက်ဒရယ်အောက်လွှတ်တော် အစည်းအဝေးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စည်းကမ်း လိုက်နာမှုကို ထိန်းသိမ်းကြီးကြပ်ခွင့်အာဏာ ရှိစေရမည်။
- (င) ဖက်ဒရယ်အောက်လွှတ်တော်၏ ဥပစာအတွင်း ဖက်ဒရယ်အောက် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုပိုင်ခွင့် မရှိစေရ။
- (စ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်း ကောင်း၊ ဥပဒေ တရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထား သည့်အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရမည်။

ပုဒ်မ (၉၉) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော် ပုံမှန်အစည်းအဝေး

- (က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပါရှိသည့် လမ်းပြမြေပုံအဆင့် (၈) အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီး၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေး ကာလ စတင်ပြီးနောက် ရက်ပေါင်း (၃၀) အတွင်း ပထမအကြိမ် ဖက် ဒရယ်အောက်လွှတ်တော် အစည်း အဝေးကို ဖက်ဒရယ်ပြည်ထောင်စု သမ္မတက ခေါ်ယူကျင်းပပေးရမည်။
- (ခ) ဖက်ဒရယ်အောက်လွှတ်တော် ပုံမှန်အစည်းအဝေးကို အနည်းဆုံး တနှစ်လျှင် (၂) ကြိမ် ကျင်းပရမည်။
- (ဂ) ဖက်ဒရယ်အောက်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဖက်ဒရယ် အောက်လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူပေးရမည်။
- (ဃ) ဖက်ဒရယ်အောက်လွှတ်တော် ပုံမှန်အစည်းအဝေးကို ကျင်းပရန် အတွက် အနည်းဆုံးရက်ပေါင်း (၁၅) ရက် ကြိုတင်၍ ကြေညာရမည်။

ပုဒ်မ (၁၀၀) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော် အစည်းအဝေး အထမြောက်ခြင်း၊ မဲပေးခြင်း

ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ (၃၀) ရာခိုင်နှုန်းကျော် တက် ရောက်လျှင် ဖက်ဒရယ်အောက် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်သည်။ သို့ရာတွင် မဲခွဲဆုံးဖြတ်ရန်အတွက်ဖြစ်ပါက ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ထက်ဝက်ကျော် တက်ရောက်မှသာ အစည်းအဝေး အထမြောက်စေရမည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တက်ရောက်သူများ၏ အများစုဆန္ဒမဲကို ရယူရမည်။ သို့ရာတွင် မဲအရေအတွက် တူညီနေသောအခါ ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌသည် အဆုံးအဖြတ်မဲကို ပေးနိုင်ခွင့်ရှိ၍ အနိုင်မဲကို ပေးရမည်။

ပုဒ်မ (၁၀၁) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်၏ ရေးရာကော်မတီ များ ဖွဲ့စည်းခြင်း

ဖက်ဒရယ်အောက်လွှတ်တော်တွင် လိုအပ်သော ရေးရာကော်မတီများကို ဖက်ဒရယ်အောက်လွှတ်တော်၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်ခွင့်ရှိသည်။

ပုဒ်မ (၁၀၂) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

ဖက်ဒရယ်အောက်လွှတ်တော်သည် ဖက်ဒရယ်အောက်လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဋ္ဌာန်းရမည်။

ပုဒ်မ (၁၀၃) အသွင်ကူးပြောင်းရေးကာလ ပြည်သူ့လွှတ်တော်သက်တမ်း

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်၏ သက်တမ်းသည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်၏ သက်တမ်းအတိုင်း ဖြစ်စေရမည်။

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုခြင်း

ပုဒ်မ (၁၀၄) ဥပဒေကြမ်းများတင်သွင်းခြင်း

- (က) ဥပဒေကြမ်းများကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရကသော်လည်းကောင်း၊ လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ်များကသော်လည်းကောင်း တင်သွင်းရမည်။
- (ခ) ငွေဥပဒေကြမ်းများကို ဖက်ဒရယ်အောက်လွှတ်တော်၌သာ စတင်၍ တင်သွင်းရမည်။
- (ဂ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအရေးနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများကို ဖက်ဒရယ်အထက်လွှတ်တော်၌သာ စတင်၍ တင်သွင်းရမည်။

ပုဒ်မ (၁၀၅) ဥပဒေကြမ်းများ ဥပဒေဖြစ်ခြင်း

- (က) ဖက်ဒရယ်ပြည်ထောင်စု ရ/သုံးခန့်မှန်းခြေငွေဥပဒေကြမ်းမှအပ ဖက်ဒရယ်အောက်လွှတ်တော်၌ စတင်တင်သွင်းသော ဥပဒေကြမ်းအားလုံးသည် အဆိုပါလွှတ်တော်တွင် ထက်ဝက်ကျော် ဆန္ဒမဲရရှိပြီးနောက် ဖက်ဒရယ်အထက်လွှတ်တော်သို့ ဆက်လက်တင်သွင်းသောအခါ ဖက်ဒရယ်အထက်လွှတ်တော် ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ဆန္ဒမဲရရှိမှသာလျှင် ထိုဥပဒေကြမ်းသည် ဥပဒေဖြစ်စေရမည်။
- (ခ) ဖက်ဒရယ်အထက်လွှတ်တော်တွင်စတင်တင်သွင်းသော ဥပဒေကြမ်းသည် အဆိုပါလွှတ်တော်တွင် ထက်ဝက်ကျော် ဆန္ဒမဲရရှိပြီးနောက်

ဖက်ဒရယ်အောက်လွှတ်တော်သို့ ဆက်လက်တင်သွင်းသောအခါ ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စားလှယ်ထက်ဝက်ကျော်၏ ဆန္ဒ မဲရရှိမှုသာလျှင် ထိုဥပဒေကြမ်းသည် ဥပဒေဖြစ်စေရမည်။

ပုဒ်မ (၁၀၆)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု နှစ်စဉ် ရ/သုံးခန့်မှန်းခြေ ငွေဥပဒေကြမ်း အတည်ပြုခြင်း

(က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု နှစ်စဉ် ရ/သုံး ခန့်မှန်းခြေငွေဥပဒေကြမ်းကို အသွင်ကူးပြောင်းရေးကာလဖက်ဒရယ် အောက်လွှတ်တော်တွင် စတင်တင်သွင်းရမည်။ ထိုဥပဒေကြမ်းကို အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်တွင် သာမန်အများစုဆန္ဒမဲဖြင့် အတည်ပြုပြီးပါက အသွင်ကူးပြောင်းရေး ကာလ ဖက်ဒရယ်အထက်လွှတ်တော်သို့ ပေးပို့ရမည်။ အသွင်ကူး ပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်မှ (၁၄) ရက်အတွင်း သာမန်အများစုဆန္ဒမဲဖြင့် အတည်ပြုလျှင် ဥပဒေဖြစ်စေရမည်။

(ခ) ဖက်ဒရယ်အောက်လွှတ်တော်က အတည်ပြုပြီးသော ငွေဥပဒေကြမ်း ကို ဖက်ဒရယ်အထက်လွှတ်တော်က (၁၄) ရက်အတွင်း အတည်မပြု နိုင်လျှင်သော်လည်းကောင်း၊ ပယ်ချလျှင်သော်လည်းကောင်း၊ ဖက် ဒရယ်အောက်လွှတ်တော်သို့ ပြန်ပို့ရမည်။ ဖက်ဒရယ်အထက် လွှတ်တော်တွင် သာမန်ထက်ဝက်မဲဖြင့် ထပ်မံအတည်ပြုပါက ငွေ ဥပဒေကြမ်းသည် ဥပဒေဖြစ်စေရမည်။

ပုဒ်မ (၁၀၇)

အသွင်ကူးပြောင်းရေးကာလ သာမန်အသုံးစရိတ် သုံးစွဲခြင်း

ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ အသွင်ကူးပြောင်းရေးကာလ နှစ်စဉ် ရ/သုံး ခန့်မှန်းခြေငွေဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်ကအတည်မပြုနိုင်သေးလျှင် ပြည်ထောင်စုလွှတ်တော် က နောက်ဆုံးအတည်ပြုခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ ရ/ သုံး ခန့် မှန်းခြေငွေစာရင်းပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်းမှ သုံးစွဲ နိုင်သည်။

ပုဒ်မ (၁၀၈)

ပူးတွဲညှိနှိုင်းရေးကော်မတီ

(က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်တ ရပ်ရပ်က အတည်ပြုပြီးသော ဥပဒေ ကြမ်းတခုလုံးကိုဖြစ်စေ၊ တစိတ်

တပိုင်းကိုဖြစ်စေ အခြားလွှတ်တော်မှ အတည်ပြုနိုင်ခြင်းမရှိလျှင် ပူးတွဲ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း၍ ထိုဥပဒေကြမ်းကို ညှိနှိုင်းမှုပြုရန် လွှတ်တော်တရပ်ရပ်ကဖြစ်စေ၊ ဖက်ဒရယ် ပြည်ထောင်စုအစိုးရကဖြစ်စေ တောင်းဆိုနိုင်သည်။

- (ခ) ပူးတွဲညှိနှိုင်းရေးကော်မတီကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်နှစ်ရပ်မှ တူညီသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
- (ဂ) ပူးတွဲညှိနှိုင်းရေးကော်မတီသည် သက်ဆိုင်ရာလုပ်ငန်းကို ရက်ပေါင်း (၂၁) ရက်အတွင်း အပြီးအစီး ဆောင်ရွက်ရမည်။ ပူးတွဲညှိနှိုင်းရေးကော်မတီအား သက်ဆိုင်ရာလုပ်ငန်း ဆောင်ရွက်ပြီးသည်နှင့် ဖျက်သိမ်းပြီး ဖြစ်စေရမည်။
- (ဃ) ပူးတွဲညှိနှိုင်းရေးကော်မတီတွင် ညှိနှိုင်းသော်လည်း သဘောတူညီမှုမရရှိပါက အဆိုပါဥပဒေကြမ်းသည် ဥပဒေဖြစ်ရန် အခွင့်အလမ်းမရှိသော ဥပဒေကြမ်းဖြစ်စေရမည်။
- (င) ပူးတွဲညှိနှိုင်းရေးကော်မတီတွင် သဘောတူညီမှုမရရှိသော်လည်း ပြင်ဆင်မှုရှိလျှင်သော်လည်းကောင်း၊ ပြောင်းလဲမှုရှိလျှင်သော်လည်းကောင်း၊ ထိုဥပဒေကြမ်းအား စတင်တင်သွင်းသော လွှတ်တော်သို့ ပြန်လည်ပေးပို့ရမည်။ ယင်းလွှတ်တော်က အတည်ပြုပြီးနောက် အခြားလွှတ်တော်သို့ ပေးပို့ရာ၌ ထိုလွှတ်တော်က ဆက်လက်အတည်ပြုလျှင် ဥပဒေဖြစ်စေရမည်။
- (စ) အထက်ပုဒ်မခွဲ (င) အရ ပေးပို့သော်လည်း ပုဒ်မ (၁၀၄) ပြဋ္ဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းအတိုင်း အတည် မပြုနိုင်သော ဥပဒေကြမ်းသည် ဥပဒေဖြစ်ရန် အခွင့်အလမ်းမရှိသော ဥပဒေကြမ်းဖြစ်စေရမည်။

ပုဒ်မ (၁၀၉)

ထုတ်ပြန်ကြေညာခြင်း၊ အာဏာတည်ခြင်း

ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသောဥပဒေကြမ်းတိုင်းကို ဖက်ဒရယ်ပြည်ထောင်စုသမ္မတက (၇) ရက်အတွင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာရမည်။ (၇) ရက်ကျော်လွန်လျှင် သမ္မတက လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း ဥပဒေအဖြစ် အာဏာတည်စေရမည်။

ပုဒ်မ (၁၁၀)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပိုင်ခွင့် မရှိသောကဏ္ဍ
အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း

ရေးဆွဲပြဋ္ဌာန်းရန် တိုင်းပြုပြည်ပြုညီလာခံကြီးတွင် ဆွေးနွေးလက်စဖြစ်သော ကိစ္စရပ် များကို ဥပဒေပြဋ္ဌာန်းပိုင်ခွင့် မရှိစေရ။

ပုဒ်မ (၁၁၁) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ပူးတွဲ အစည်းအဝေး (Joint Session)

အောက်ဖော်ပြပါ အခြေအနေများတွင် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် အထက်လွှတ်တော်နှင့် ဖက်ဒရယ် အောက်လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ပါဝင်တက်ရောက်သည့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ပူးတွဲ အစည်းအဝေး (Joint Session) ကို ခေါ်ယူကျင်းပနိုင်သည်။

- (က) ပြည်ထောင်စုသမ္မတ (သို့တည်းမဟုတ်) ပြည်ထောင်စုဝန်ကြီးချုပ်က ဖက်ဒရယ်ပြည်ထောင်စု၏ အခြေ အနေအရပ်ရပ်ဆိုင်ရာ မိန့်ခွန်းပြောကြားခြင်း
- (ခ) နိုင်ငံတကာ ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း
- (ဂ) အသွင်ကူးပြောင်းရေးကာ ပြည်ထောင်စုလွှတ်တော်မှ ဆောင်ရွက်သည့် အခမ်းအနား၊ ပွဲလမ်းသဘင်များ
- (ဃ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ပူးတွဲအစည်းအဝေး (Joint Session) တွင် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌတို့က ပူးတွဲ၍ သဘာပတိအဖြစ် ဆောင်ရွက်ကြရမည်။ အကယ်၍ လွှတ်တော်တရပ်ရပ်၏ ဥက္ကဋ္ဌအစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိပါက၊ သက်ဆိုင်ရာလွှတ်တော် ဒုတိယဥက္ကဋ္ဌက အစားထိုး၍ သဘာပတိအဖြစ် ပူးတွဲဆောင်ရွက်နိုင်သည်။

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ အထွေထွေပြဋ္ဌာန်းချက်များ

ပုဒ်မ (၁၁၂) ကင်းလွတ်ခွင့်အခွင့်အရေး

- (က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေးတရပ်ရပ်တွင် မဲပေးခြင်း၊ ပြောဆိုဆွေးနွေးခြင်း၊ ရေးသားဖြန့်ဝေခြင်းစသည်တို့နှင့်စပ်လျဉ်း၍ မည်သည့်လွှတ်တော်ကိုယ်စားလှယ်ကိုမျှ စစ်ဆေးမေးမြန်းခြင်း၊ အရေးယူခြင်း၊ တရားစွဲဆိုခြင်း မပြုရ။

(ခ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်ကာလအတွင်း မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကိုမျှ ပြစ်မှုကျူးလွန်နေစဉ်တွင် ဖမ်းဆီးအရေးယူခြင်း မှလွဲ၍ သက်ဆိုင်ရာ လွှတ်တော်အသီးသီးရှိ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ ပြစ်မှုတစ်စုံတစ်ရာအတွက် ဖမ်းဆီးခြင်း၊ အရေးယူ အပြစ်ပေးခြင်း မရှိစေရ။

ပုဒ်မ (၁၁၃) ထောက်ပံ့ကြေး

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် သင့်တင့်လျောက်ပတ်သည့် ငွေကြေးနှင့်ခံစားခွင့်ကို သက်ဆိုင်ရာ လွှတ်တော် အသီးသီးမှ ဥပဒေဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးသည့်အတိုင်း ခံစားပိုင်ခွင့်ရှိစေရမည်။ ထောက်ပံ့ကြေး တိုးမြှင့်ကြောင်း ဆုံးဖြတ်ချက်သည် နောင်လာမည့် လွှတ်တော်သက်တမ်းအသစ်၌သာ စတင်၍ အကျိုးသက်ရောက်စေရမည်။

အခန်း (၇)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေး

ပုဒ်မ (၁၁၄) ပြည်ထောင်စုသမ္မတ

ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ ဦးဆောင် ဖြစ်သည်။

ပုဒ်မ (၁၁၅) ပြည်ထောင်စုသမ္မတ၏ အရည်အချင်း

(က) ပြည်ထောင်စုသမ္မတ (သို့မဟုတ်) ဒုတိယသမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံမည့်သူသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်။

(၁) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမည်။

(၂) သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းသောနေ့တွင် အသက် (၃၅) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(၃) နိုင်ငံနှစ်ခု (သို့မဟုတ်) နိုင်ငံနှစ်ခုထက် ပိုသော နိုင်ငံသား မဖြစ်စေရ။

(၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသားဖြစ်ရမည်။

ခြွင်းချက်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) “နိုင်ငံသားဖြစ်ခြင်း” နှင့် ဆက်စပ်သောပုဒ်မ (၁၆၉)၊ (၁၇၀)၊ (၁၇၁) နှင့် (၁၇၉) တို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိပါလျက်နှင့် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးဆုံးရှုံး သူများ ဤပုဒ်မပါပြဋ္ဌာန်းချက်ကြောင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် အသွင် ကူးပြောင်းရေးကာလတွင် ကော်မရှင်ဖွဲ့၍ ပုဒ်မ (၆၂) ပါပြဋ္ဌာန်းချက်နှင့် အညီ အထူးစီမံဆောင်ရွက်ရမည်။

(၅) ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း (၁၀) နှစ်ထက် မနည်း ဆက်တိုက်နေထိုင်ခဲ့သူ ဖြစ်ရမည်။

(၆) နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်အတွင်းနေရပ်စွန့်ခွာရ ခြင်းကြောင့်သော်လည်းကောင်း၊ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများတွင် ပါဝင်ခြင်းကြောင့်သော်လည်း ကောင်း၊ ရှစ်လေးလုံးအရေးတော်ပုံနှင့် နေ့ဦးတော်လှန်ရေး ကာလအတွင်း လုံခြုံရေးနှင့်အသက်ဘေးအန္တရာယ်ကြောင့်

နိုင်ငံ၏ပြင်ပတွင် ခိုလှုံနေထိုင်ရခြင်းကြောင့်သော်လည်းကောင်း၊ နိုင်ငံသားဖြစ်ခြင်း မရရှိခဲ့သူများနှင့် နိုင်ငံသားဖြစ်ခြင်းအား မတရားရုတ်သိမ်းခံရသူများကို အထက်ပါအပိုဒ်ခွဲ (၄) နှင့် (၅) ပါ ပြဋ္ဌာန်းချက်များကြောင့် ကန့်သတ်ခြင်း မရှိစေရ။

(ခ) ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတသည် ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်အစိုးရတရပ်ရပ်၏ အဖွဲ့ဝင်သော်လည်းကောင်း၊ လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း မဖြစ်စေရ။ လွှတ်တော်ကိုယ်စားလှယ် တဦးဦး (သို့မဟုတ်) အစိုးရအဖွဲ့ဝင် တဦးဦးသည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပါက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် (သို့မဟုတ်) အစိုးရအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်စေရမည်။

ပုဒ်မ (၁၁၆)

ရွေးချယ်ပုံစနစ်

အသွင်ကူးပြောင်းရေးကာလအတွင်း ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတ တာဝန်များကို ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များအား ၂၀၂၀၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များထဲမှသော်လည်းကောင်း၊ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသွေးစည်းညီညွတ်ရေးကို ဦးတည်၍ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးထဲတွင် ပါဝင်နေကြသူများထဲမှသော်လည်းကောင်း ဖက်ဒရယ်အထက်လွှတ်တော်မှ ရွေးချယ်ခန့်ထားရမည်။

ပုဒ်မ (၁၁၇)

သက်တမ်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတ၏ သက်တမ်းသည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့် အတူ ဖြစ်စေရမည်။

ပုဒ်မ (၁၁၈)

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

(က) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုတပ်မတော်အပါအဝင် ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်သေနာပတိ ချုပ်တာဝန်ကို ထမ်းဆောင်ရမည်။ သို့ရာတွင် ဤအခွင့်အာဏာကို

ပြည်ထောင်စု၏ အရေးပေါ်အခြေအနေကာလ၌သာ အပြည်အဝကျင့် သုံးနိုင်ခွင့်ရှိသည်။

- (ခ) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ သဘော တူညီချက်ကို ရယူပြီး ပြည်ပနိုင်ငံ တခုခုကို စစ်ကြေညာခြင်း၊ စစ် ရပ်စဲခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။
- (ဂ) အထက်ပါ အပိုဒ် (ခ) ပါ ဆောင်ရွက်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတသည် အနီးကပ်ဆုံး ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူရမည်။ ထိုကဲ့သို့ အတည်ပြုချက် ရယူပြီးပြီးချင်း ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ တိုင်းပြည်သို့ ထုတ်ပြန်ကြေညာရမည်။
- (ဃ) ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်အောက်လွှတ်တော်က ဝန်ကြီး ချုပ် အဖြစ် အမည်စာရင်းတင်သွင်းသောပုဂ္ဂိုလ်အား ပြည်ထောင်စုအစိုးရ အဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် ခန့်ထားရမည်။
- (င) ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်အထက်လွှတ်တော်၏ အတည် ပြုချက်ရရှိပြီးသူများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများနှင့် တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်အဖြစ် ခန့် ထားရမည်။
- (စ) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုဝန်ကြီးချုပ်က အမည် စာရင်းတင်သွင်းသောပုဂ္ဂိုလ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ခန့်ထားရမည်။
- (ဆ) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုဝန်ကြီးချုပ်က အမည် စာရင်းတင်သွင်းသော ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ကို ခန့်ထားရမည်။
- (ဇ) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသောပုဂ္ဂိုလ်များကို ပြည်ထောင်စုကော်မရှင် အသီးသီးတို့၏ အဖွဲ့ဝင်များအဖြစ် ခန့်ထားရမည်။
- (ဈ) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုဝန်ကြီးချုပ်၏ အကြံပေးချက် အရ ပြည်ထောင်စုအစိုးရဝန်ကြီးတဦးဦး၏ ရာထူးမှ နုတ်ထွက်စာကို လက်ခံရမည်။ သို့တည်းမဟုတ် ရာထူးမှ ရပ်စဲရမည်။
- (ည) ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော (သို့တည်းမဟုတ်) အတည်ပြုပြီးဖြစ်သည်ဟု မှတ်ယူရမည့် ဥပဒေကြမ်းအား ပြည်ထောင်စုဥပဒေအဖြစ် ပြည်ထောင်စုသမ္မတက လက်မှတ်ရေးထိုး ပြီး ထုတ်ပြန် ကြေညာပေးရမည်။

- (၄) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပြည်သူ့လူထုနှင့် သက်ဆိုင်သည့် အရေးကြီးသောကိစ္စရပ်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အမှာလွှာဖြင့်သော်လည်းကောင်း၊ မိန့်ခွန်းဖြင့်သော်လည်းကောင်း ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားနိုင်သည်။
- (၅) ပြည်ထောင်စုသမ္မတသည် အခါအားလျော်စွာ ပြည်ထောင်စုတဝှန်းလုံးသို့ မိန့်ခွန်းမြွက်ကြားနိုင်သည်။
- (၆) ပြည်ထောင်စုသမ္မတသည် ဤအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းချက်များမှလွဲ၍ အခြားကိစ္စများတွင် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေရ။
- (၇) ပြည်ထောင်စုသမ္မတသည် အရေးအပေါ်အခြေအနေကြေညာခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ထုတ်ပြန်ကြေညာပေးရမည်။
- (၈) ပြည်ထောင်စုသမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်ရှိသည်။

ပုဒ်မ (၁၁၉)

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စု ဒုတိယသမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

- (က) ပြည်ထောင်စုဒုတိယသမ္မတသည် ပြည်ထောင်စုသမ္မတမှပေးအပ်သောတာဝန်များကို ထမ်းဆောင်ရမည်။
- (ခ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတက တာဝန်များကို ဆက် လက်ထမ်းဆောင်နိုင်စွမ်းမရှိတော့လျှင်ဖြစ်စေ၊ ရာထူးမှ ဖယ်ရှားခံရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စု ဒုတိယသမ္မတသည် ပြည်ထောင်စုသမ္မတ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ခွင့်ရှိစေရမည်။

ပုဒ်မ (၁၂၀)

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတ၏ ခံစားပိုင်ခွင့်များ

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတတို့သည် သီးသန့်သတ်မှတ်ထားသည့် အဆောင်အယောင်နှင့် နေအိမ်တို့ကို ရရှိစေရမည်။ ထို့အပြင် ဥပဒေဖြင့်သတ်မှတ်ထားသော လစာနှင့်စရိတ်များကိုခံစားခွင့်ရှိစေရမည်။

ပုဒ်မ (၁၂၁)

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတကို အရေးယူခြင်း

အောက်ဖော်ပြပါ အကြောင်းအရာ တခုခုအတွက် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတကို စွပ်စွဲမှု ပြုလုပ်နိုင်သည်။

- (က) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတသည် -
 - (၁) ဖက်ဒရယ်ပြည်ထောင်စု၏ကျေးဇူးသစ္စာကိုဖောက်ဖျက်ခြင်း
 - (၂) ဤအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း
 - (၃) အကျင့်သိက္ခာ လွန်ကဲစွာ ပျက်ပြားခြင်း
- (ခ) အထက်ပါ အပိုဒ် (က) အရ သမ္မတအပေါ် စွပ်စွဲချက်အား ပြည်ထောင်စု၏ လွှတ်တော်တရပ်ရပ်တွင် တင်သွင်းနိုင်သည်။ လွှတ်တော်တရပ်ရပ်၏ကိုယ်စားလှယ်အနည်းဆုံး ထက်ဝက်ကျော်၏ အတည်ပြု ထောက်ခံချက် ရရှိမှသာလျှင် စွပ်စွဲချက်ကို ဆက်လက် စုံစမ်းစစ်ဆေးနိုင်သည်။
- (ဂ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စု၏လွှတ်တော်တရပ်ရပ်မှ အတည်ပြုပြီးသော ထိုစွပ်စွဲချက်ကို အခြားလွှတ်တော်တရပ်က စုံစမ်း စစ်ဆေးရမည်။
- (ဃ) သက်ဆိုင်ရာလွှတ်တော်တရပ်က စုံစမ်းစစ်ဆေးပြီးနောက် အသွင်ကူး ပြောင်းရေးကာလ ပြည်ထောင်စုသမ္မတအား ရာထူးတွင် ဆက်လက် ၍ တာဝန်ထမ်းဆောင်ရန်မသင့်သော ပြစ်မှုဖြစ်သည်ဟူ၍ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံနှစ်ပုံက အတည်ပြုခဲ့ သော် ထိုအဆိုကို အခြားလွှတ်တော်တရပ်သို့ ဆက်လက်တင်သွင်း၍ အတည်ပြုချက် ရယူစေရမည်။
- (င) အထက်ပါ အပိုဒ် (ဃ) အရ တင်သွင်းလာသည့်အဆိုကို သက်ဆိုင်ရာ လွှတ်တော်မှ လက်ခံရရှိပြီးနောက် ထိုလွှတ်တော်၏ ကိုယ်စားလှယ် စုစုပေါင်း၏သုံးပုံနှစ်ပုံက ထပ်မံအတည်ပြုပါက ပြည်ထောင်စုသမ္မတ အား တာဝန်မှ ရပ်စဲစေရမည်။
- (စ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသောအခါတွင် ပြည်ထောင်စုသမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်း ကောင်း ခုခံချေပခွင့် ရှိရမည်။
- (ဆ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုဒုတိယသမ္မတနှင့် လည်း သက်ဆိုင်စေရမည်။

ပုဒ်မ (၁၂၂) အစားထိုးရွေးချယ်တင်မြှောက်ခြင်း

ပြည်ထောင်စုသမ္မတ ကွယ်လွန်လျှင်ဖြစ်စေ၊ ၎င်းတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိတော့လျှင်ဖြစ်စေ၊ ပုဒ်မ (၁၂၁) အရ ရာထူးမှ ဖယ်ရှားခံရလျှင် ဖြစ်စေ၊ လစ်လပ်သွားသောနေရာအတွက် အောက်ပါအတိုင်း အစားထိုး ရွေးချယ်တင်မြှောက်ရမည်။

- (က) ပြည်ထောင်စုသမ္မတ၏ မူလသက်တမ်း ကုန်ဆုံးသည်အထိ ဒုတိယသမ္မတသည် ပြည်ထောင်စုသမ္မတ တာဝန်ကို ဆက်လက်ထမ်းဆောင်ရမည်။ ဒုတိယသမ္မတအနေဖြင့် ဤကဲ့သို့ သမ္မတတာဝန်ကို အစားထိုးထမ်းဆောင်ခြင်းသည် ပုဒ်မ (၁၁၅) အပိုဒ် (ခ) ပါပြဋ္ဌာန်းချက်နှင့် အကြိုးမဝင်စေရ။
- (ခ) လစ်လပ်သွားသော ဒုတိယသမ္မတနေရာတွင် ဖက်ဒရယ်အထက်လွှတ်တော် ဥက္ကဋ္ဌသည် ဒုတိယသမ္မတ အဖြစ် တာဝန်ယူရမည်။
- (ဂ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတ၏ ပုံမှန်သက်တမ်းကာလအတွင်း သမ္မတ နေရာလစ်လပ်မှု ထပ်မံဖြစ်ပွားပါက သမ္မတအသစ် ရွေးချယ်ခြင်းကို ပုဒ်မ (၁၁၆) ပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ရမည်။

ပုဒ်မ (၁၂၃) ကင်းလွတ်ခွင့်

သမ္မတနှင့် ဒုတိယသမ္မတ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတ၏ တာဝန်အရ ပြုလုပ်မှုတခုခု (သို့မဟုတ်) ပျက်ကွက်မှုတခုခုအပေါ် ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ မည်သူတဦးတယောက်ကမျှ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတအပေါ် တရားစွဲဆိုခြင်း မပြုရ။

ပုဒ်မ (၁၂၄) တားမြစ်ခြင်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတတို့သည် လစာပေးသော အခြားလုပ်ငန်းတခုခုတွင်သော်လည်းကောင်း၊ အမြတ်အစွန်းကို အခြေခံသည့် လုပ်ငန်းတခုခု၏ စီမံခန့်ခွဲရေးအဖွဲ့တွင်သော်လည်းကောင်း ပါဝင်လုပ်ကိုင်ခြင်း မပြုရ။

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရအဖွဲ့

- ပုဒ်မ (၁၂၅) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း
- (က) ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သောဝန်ကြီးအဖွဲ့ဖြင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။
 - (ခ) အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
 - (၁) ပြည်ထောင်စုဝန်ကြီးချုပ်
 - (၂) ပြည်ထောင်စုဒုတိယဝန်ကြီးချုပ်
 - (၃) ပြည်ထောင်စုဝန်ကြီးများ
 - (ဂ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရအဖွဲ့ကို အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသော အစုအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် အမျိုးသားညီညွတ်ရေးအသွင်ကိုဆောင်၍ ဖွဲ့စည်းရမည်။

- မှတ်ချက်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးအင်အားစုများ ပါဝင်ပုံပါဝင်နည်းနှင့် အချိုးအစားများကို ဆက်လက်ဆွေးနွေးရန်။
- (ဃ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မ (၈၄) ပါ ပြဋ္ဌာန်းချက်နှင့်အညီ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်တကွ နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသော အစုအဖွဲ့များဖြင့်ဖွဲ့စည်းထားသည့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်အောက်လွှတ်တော်အား အဖွဲ့လိုက် စုပေါင်းတာဝန်ခံရမည်။
 - (င) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဝန်ကြီးချုပ်သည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်အားလုံးကို တာဝန်ခံရမည်။

ပုဒ်မ (၁၂၆) သက်တမ်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရအဖွဲ့၏ သက်တမ်းသည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။

ပုဒ်မ (၁၂၇)

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဝန်ကြီးချုပ်

- (က) ဖက်ဒရယ်အောက်လွှတ်တော်သည် ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ပြည်ထောင်စု ဝန်ကြီးချုပ်ကို ရွေးချယ်ရမည်။
- (ခ) ပြည်ထောင်စုဝန်ကြီးချုပ်သည် ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်ထောက်ခံမဲရရှိသူဖြစ်ရမည်။
- (ဂ) မည်သူမျှ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ထက်ဝက်ကျော်မဲဖြင့် ရွေးချယ်ခြင်းမခံရလျှင် သာမန်မဲအရေ အတွက် အများဆုံးရရှိသူကို (၁၄) ရက်အတွင်း ရွေးချယ်ရမည်။

ပုဒ်မ (၁၂၈)

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဝန်ကြီးချုပ်၏ အရည်အချင်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံမည့်သူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။

- (က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမည်။
- (ခ) ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းသောနေ့တွင် အသက် (၃၀) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- (ဂ) နိုင်ငံနှစ်ခု (သို့မဟုတ်) နိုင်ငံနှစ်ခုထက်ပိုသော နိုင်ငံသား မဖြစ်စေရ။
- (ဃ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသားဖြစ်ရမည်။
- (င) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း (၁၀) နှစ်ထက်မနည်း ဆက်တိုက်နေထိုင်ခဲ့သူဖြစ်ရမည်။
- (စ) နှစ်ပေါင်း (၇၀) ကျော်ပြည်တွင်းစစ်အတွင်း နေရပ်စွန့်ခွာခြင်းကြောင့် သော်လည်းကောင်း၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများတွင် ပါဝင်ခြင်းကြောင့် သော်လည်းကောင်း၊ ရှစ်လေးလုံးအရေးတော်ပုံနှင့် နွေဦးတော်လှန်ရေးကာလအတွင်း လုံခြုံရေးနှင့် အသက်ဘေးအန္တရာယ်ကြောင့် နိုင်ငံ၏ပြင်ပတွင် ခိုလှုံနေထိုင်ခြင်းကြောင့် သော်လည်းကောင်း နိုင်ငံသားဖြစ်ခြင်းမရရှိခဲ့သူများနှင့် နိုင်ငံသားဖြစ်ခြင်းအား မတရား ရုတ်သိမ်းခံရသူများကို အထက်ပါ အပိုဒ်ခွဲ (ဃ) နှင့် (င) ပါ ပြဋ္ဌာန်းချက်များကြောင့် ကန့်သတ်ခြင်း မရှိစေရ။

ပုဒ်မ (၁၂၉) ပြည်ထောင်စုဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ

- (က) ပြည်ထောင်စုဝန်ကြီးချုပ်သည် ဖက်ဒရယ်အောက်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။
- (ခ) ပြည်ထောင်စုဝန်ကြီးချုပ်သည် ဥပဒေနှင့်အညီ ဝန်ထမ်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
- (ဂ) ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို ဆောင်ရွက်ရမည်။
- (ဃ) ပြည်ထောင်စုဝန်ကြီးချုပ်သည် ဥပဒေနှင့်အညီ အမိန့်ထုတ်ပြန်ခြင်း၊ စာချုပ်စာတမ်းချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
- (င) ပြည်ထောင်စုဝန်ကြီးချုပ်သည် မိမိ၏တာဝန်ဝတ္တရားများကို ဝန်ကြီးဌာနဆိုင်ရာအလိုက် ခွဲဝေအပ်နှင်းနိုင်သည်။
- (စ) ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော် ပူးတွဲအခမ်းအနားတွင်ဖြစ်စေ၊ နိုင်ငံတဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခြင်း၊ သဝဏ်လွှာပေးပို့ခြင်း ဆောင်ရွက်နိုင်သည်။

ပုဒ်မ (၁၃၀) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စု ဒုတိယဝန်ကြီးချုပ်

- (က) ပြည်ထောင်စုဒုတိယဝန်ကြီးချုပ်သည် ပြည်ထောင်စုဝန်ကြီးချုပ်က ပေးအပ်သောတာဝန်များကို ထမ်းဆောင်ရမည်။
- (ခ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဝန်ကြီးချုပ်က ၎င်း၏ တာဝန်များကို ထမ်းဆောင်ရန် မစွမ်းဆောင်နိုင်ပါက အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုဝန်ကြီးချုပ်ကိုယ်စား ဒုတိယဝန်ကြီးချုပ်က တာဝန်ယူဆောင်ရွက်ခွင့်ရှိသည်။

ပုဒ်မ (၁၃၁) အစားထိုးရွေးချယ်ခန့်အပ်ခြင်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဝန်ကြီးချုပ်ရာထူး လစ်လပ်ခဲ့လျှင် ဤအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၂၇) နှင့်အညီ ပြန်လည်အစားထိုး ရွေးချယ်ခန့်အပ်ခြင်း ပြုရမည်။

ပုဒ်မ (၁၃၂)

အယုံအကြည်မရှိ အဆို

- (က) ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းတာဝန်ယူပြီးနောက် ရက်ပေါင်း (၁၀၀) အတွင်း အစိုးရတဖွဲ့လုံး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးချင်း အပေါ် အယုံအကြည်မရှိအဆို တင်သွင်းပိုင်ခွင့် မရှိစေရ။
- (ခ) အယုံအကြည်မရှိ အဆိုကို ဖက်ဒရယ်အောက်လွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်အတည်ပြုလျှင် အစိုးရ တဖွဲ့လုံး သို့မဟုတ် အယုံအကြည်မရှိအဆို တင်သွင်းခြင်းခံရသူ အစိုးရအဖွဲ့ဝင်သည် တာဝန်မှ နုတ်ထွက်ပေးရမည်။
- (ဂ) ဝန်ကြီးချုပ် သို့မဟုတ် အစိုးရတဖွဲ့လုံး နုတ်ထွက်ရပါက ဤအသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၂၇) နှင့်အညီ ရွေးချယ်ခံရသူအား ပြည်ထောင်စုသမ္မတက ပြည်ထောင်စုဝန်ကြီး ချုပ်အဖြစ် ခန့်အပ်ရမည်။
- (ဃ) ပြည်ထောင်စုဝန်ကြီးချုပ်အသစ်ကို ခန့်အပ်ခြင်းမပြုနိုင်မီကာလ အတွင်းတွင် ပြည်ထောင်စုသမ္မတက တောင်းဆိုလျှင် တာဝန်မှနုတ် ထွက်ရမည့်ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်ထောင်စုဝန်ကြီးချုပ် ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်သည်။

ပုဒ်မ (၁၃၃)

နုတ်ထွက်ခြင်း

- (က) ပြည်ထောင်စုဝန်ကြီးချုပ်သည် မည်သည့်အခါ၌မဆို မိမိ၏နုတ်ထွက် လွှာကို ပြည်ထောင်စုသမ္မတထံသို့ ပေးအပ်ခြင်းဖြင့် ရာထူးမှ နုတ် ထွက်နိုင်သည်။
- (ခ) ပြည်ထောင်စုသမ္မတထံသို့တင်သွင်းစေရန် မိမိ၏နုတ်ထွက်လွှာကို ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခြင်းဖြင့် မည်သည့်အစိုးရအဖွဲ့ဝင် ဝန်ကြီး မဆို ရာထူးမှ နုတ်ထွက်နိုင်သည်။

ပုဒ်မ (၁၃၄)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု အစိုးရအဖွဲ့၏တာဝန်

- (က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့ သည် အသွင်ကူးပြောင်းရေးကာလအတွင်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ နှစ်စဉ်ရ/ သုံး ခန့်မှန်းခြေ ငွေစာရင်းကို ပြုစု၍ ဖက်ဒရယ်အောက်လွှတ်တော်သို့ တင်ပြရမည်။
- (ခ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား ပြည်ပနိုင်ငံတခုခုမှ ထိပါး တိုက်ခိုက်လာလျှင် သို့မဟုတ် ထိပါးတိုက်ခိုက်ခံရရန်အခြေအနေရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုကို ကာကွယ်စောင့်

ရှောက်ရန် သမ္မတ၏ ခွင့်ပြုချက်ဖြင့် အရေးယူဆောင်ရွက်နိုင်သည်။ ထိုကဲ့သို့ဆောင်ရွက်ချက်များကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် (၂) ရပ်လုံး ကျင်းပနေဆဲကာလ မဟုတ်လျှင်၊ အနီးကပ်ဆုံး ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော် (၂) ရပ်လုံးသို့ တင်ပြရမည်။

- (ဂ) နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွင် ပြည်ထောင်စု တပ်မတော်မှ ပါဝင်တာဝန်ယူမည့်ကိစ္စရပ်များ၊ ပြည်ထောင်စုတပ်မ တော်၏ စစ်ရေးစွမ်းရည်များ မြင့်မားလာစေရေးအတွက် နိုင်ငံတကာ တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရေးကိစ္စရပ်များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သည် သမ္မတနှင့် ညှိနှိုင်းပြီး အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များ (သို့တည်းမဟုတ်) နှစ်နိုင်ငံ အကြား ချုပ်ဆိုထားသည့် စာချုပ်များအရ ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
- (ဃ) ပြည်ထောင်စုအစိုးရကသဘောတူလက်မှတ်ရေးထိုးသော နိုင်ငံတကာ ဆိုင်ရာ သဘောတူညီချက်တိုင်းကို အသိအမှတ်ပြု မှတ်တမ်းတင်ရန် အတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။

ပုဒ်မ (၁၃၅) ကြားကာလ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ မူဝါဒများကို ဆက် လက်အကောင်အထည်ဖော်ခြင်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုအစိုးရအဖွဲ့သည် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ချမှတ်ထားသော မူဝါဒများနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ အခန်း (၄) တွင် ဖော်ပြထား သည့် ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များထဲမှ အသွင်ကူးပြောင်းရေးကာလတွင် လျော်ကန်သင့်မြတ်သော နိုင်ငံရေး၊ နိုင်ငံခြား ရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများကို ဆက်လက်ကျင့်သုံး အကောင်အထည်ဖော်ခွင့်ရှိသည်။

ပုဒ်မ (၁၃၆) ဝန်ကြီးဌာနများ

ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ပါဝန်ကြီးဌာနများ အပါအဝင် (၃၀) ထက် မပိုသော ဝန်ကြီးဌာနများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

- (၁) နိုင်ငံခြားရေးဝန်ကြီးဌာန
- (၂) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
- (၃) ကာကွယ်ရေးဝန်ကြီးဌာန

- (၄) ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
- (၅) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
- (၆) လူသားချင်း စာနာထောက်ထားခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာန
- (၇) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
- (၈) ပညာရေးဝန်ကြီးဌာန
- (၉) ကျန်းမာရေးဝန်ကြီးဌာန
- (၁၀) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- (၁၁) လူ့အခွင့်ရေးရာဝန်ကြီးဌာန
- (၁၂) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
- (၁၃) အလုပ်သမားဝန်ကြီးဌာန
- (၁၄) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
- (၁၅) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
- (၁၆) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- (၁၇) တရားရေးဝန်ကြီးဌာန

ပုဒ်မ (၁၃၇)

အခြားတာဝန်ထမ်းဆောင်ခွင့်မရှိခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့သည် ၎င်းတို့တာဝန်ယူဆောင်ရွက်သည့် တာဝန်များမှတစ်ပါး -

- (က) လစာပေးသော အခြားလုပ်ငန်းဌာနများ၌ တာဝန်ယူခြင်းသော်လည်းကောင်း၊
- (ခ) အမြတ်အစွန်းကို အခြေခံသည့် လုပ်ငန်းတခုခု၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ်သော်လည်းကောင်း ပါဝင် လုပ်ကိုင်ခြင်း မပြုရ။

အခန်း (၈)

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေး

ပုဒ်မ (၁၃၈) ပြည်ထောင်စုတရားစီရင်ပိုင်ခွင့်အာဏာ
ပြည်ထောင်စုတရားစီရင်မှုအာဏာသည် ပြည်ထောင်စုတရားရုံးများတွင် တည်ရှိရမည်။ ပြည်ထောင်စုတရားစီရင်ရေးအာဏာကိုဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်၏ဥပဒေနှင့်အညီ အဆင့်ဆင့် တည်ထောင်ထားသော ပြည်ထောင်စု တရားရုံးများတွင် ကျင့်သုံးပိုင်ခွင့်ရှိပြီး လွတ်လပ်၍ တရားမျှတသော တရား စီရင်ရေးစနစ် ဖြစ်စေရမည်။

ပုဒ်မ (၁၃၉) ပြည်ထောင်စုနှင့် ပြည်နယ်တရားစီရင်ရေး
ပြည်ထောင်စုတရားစီရင်ရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ တရား စီရင်ရေးကို သီးခြားစီဖွဲ့စည်းထူထောင်ရမည်။

ပုဒ်မ (၁၄၀) ပြည်နယ်တရားစီရင်ရေး
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ တရားစီရင်ရေးကို သက်ဆိုင်ရာပြည်နယ် များ၏ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအသီးသီးတွင် ရေးဆွဲပြဋ္ဌာန်းရမည်။

ပုဒ်မ (၁၄၁) လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်
တရားသူကြီးများသည် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရှိပြီး တရားဥပဒေကို သာ တာဝန်ခံရမည်။

ပုဒ်မ (၁၄၂) ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများ ဖွဲ့စည်းခြင်း
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သော အငြင်းပွားမှုများကို ဖြေ ရှင်း ဆောင်ရွက်ရန်အတွက် လွတ်လပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးကို ဖွဲ့စည်းထူထောင်ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု တရားစီရင်ရေးအာဏာကို ကျင့်သုံးရန် အတွက် ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ၎င်း၏

လက်အောက်ခံ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများကို ဖွဲ့စည်းထား ရှိရမည်။

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး

ပုဒ်မ (၁၄၃) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး

(က) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး (၉) ဦးအပါအဝင် ဖက်ဒရယ် အထက်လွှတ်တော်မှ ရွေးချယ်ခန့်အပ်သော ပုဂ္ဂိုလ်နှစ်ဦး တို့ဖြင့် ဖွဲ့စည်းရမည်။

(သို့မဟုတ်)

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးမှ တဦးကျစီ ပါဝင်သော တရားသူကြီးများဖြင့် ဖွဲ့စည်းရမည်။

(ခ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး တရားသူကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စုသမ္မတမှ ဖက် ဒရယ်အထက်လွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူပြီး ခန့် အပ်ရမည်။

(ဂ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးအဖြစ် မည်သည့်လွှတ်တော်၏ ကိုယ်စားလှယ်ကိုမျှ အမည်စာရင်း တင်သွင်းခြင်း မပြုရ။

(ဃ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးများအနက်မှ တဦးကို တရားသူကြီးဥက္ကဋ္ဌအဖြစ် မိမိတို့ အချင်းချင်းထံမှ ရွေးချယ်ပြီး ပြည်ထောင်စုသမ္မတက ခန့်အပ်ရမည်။

(င) တရားသူကြီးများအား ရွေးချယ်ခန့်အပ်ရာတွင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်ခွဲခြားမှု မရှိစေရ။

ပုဒ်မ (၁၄၄) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး တရားသူကြီးများ၏ အရည်အချင်း

(က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသားဖြစ်ရမည်။

- (ခ) အနည်းဆုံး အသက် (၄၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- (ဂ) ဥပဒေရေးရာလုပ်ငန်းများတွင် အနည်းဆုံး (၁၀) နှစ် အတွေ့အကြုံရှိ ပြီးသူ ဖြစ်ရမည်။

ပုဒ်မ (၁၄၅) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး တရားသူကြီးများ၏ သက်တမ်းကာလ

- (က) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးများ၏ သက်တမ်းသည် ဤအသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သက်တမ်းနှင့်အညီဖြစ်သည်။
- (ခ) အောက်ပါအခြေအနေများတွင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးများ၏ သက်တမ်း ကုန်ဆုံးရမည်။
 - (၁) တရားသူကြီးကိုယ်တိုင်က ဖက်ဒရယ်ပြည်ထောင်စုသမ္မတ ထံသို့ နုတ်ထွက်လွှာ တင်သွင်းလျှင်ဖြစ်စေ၊
 - (၂) မိမိ၏တာဝန်ကိုထမ်းဆောင်ရန် မစွမ်းဆောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလျှင်ဖြစ်စေ၊
 - (၃) အသက် (၇၅) နှစ် ပြည့်မြောက်လျှင်ဖြစ်စေ၊ သက်တမ်း ကာလ ကုန်ဆုံးစေရမည်။

ပုဒ်မ (၁၄၆) ရုံးထိုင်ရာနေရာ

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ မြို့တော်တွင် ရုံးထိုင်ရမည်။

ပုဒ်မ (၁၄၇) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ စီရင် ပိုင်ခွင့်အာဏာ

- (က) ပြည်နယ်အချင်းချင်းကြားနှင့် ပြည်ထောင်စုနှင့် ပြည်နယ်အကြားတွင် ဖြစ်ပွားသော အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ခြင်း
- (ခ) အသွင်ကူးပြောင်းရေးကာလအတွင်း ပြဋ္ဌာန်းသည့် ပြည်ထောင်စုနှင့် ပြည်နယ်များ၏ ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ခြင်း

- (ဂ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း
- (ဃ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့် လုပ်ပိုင်ခွင့်နှင့်တာဝန်များ

ပုဒ်မ (၁၄၈)

ခံစားခွင့်လစာ

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတရားသူကြီးများသည် အသွင်ကူးပြောင်းရေး ကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပြဋ္ဌာန်းပေးသော လစာကို ရယူခံစားပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၁၄၉)

အခြားတာဝန်ထမ်းဆောင်ခွင့်မရှိခြင်း

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးများသည် ၎င်းတို့တာဝန်ယူ ဆောင်ရွက်သည့် တရားစီရင်ရေးတာဝန်မှ တပါး -

- (က) လစာပေးသော အခြားလုပ်ငန်းဌာနများ၌ တာဝန်ယူခြင်းသော်လည်းကောင်း၊
- (ခ) အမြတ်အစွန်းကိုအခြေခံသည့် လုပ်ငန်းတခုခု၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊
- (ဂ) လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ် (သို့မဟုတ်) အစိုးရအဖွဲ့တခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း မဖြစ်စေရ။

ပုဒ်မ (၁၅၀)

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးများကို စွပ်စွဲပြစ်တင်ခြင်း

- (က) အောက်ဖော်ပြပါ အခြေအနေများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးများကို စွပ်စွဲ ပြစ်တင်နိုင်သည်။
 - (၁) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်ကို ချိုးဖောက်ခြင်း
 - (၂) အကျင့်သိက္ခာ ပျက်ပြားခြင်း
 - (၃) သတ်မှတ်ပြဋ္ဌာန်းထားသောအရည်အချင်းနှင့် တာဝန်များ မကျေပွန်ခြင်း

- (ခ) အထက်ပုဒ်မခွဲ (က) ပါ အခြေအနေတရပ်ရပ်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးတဦးဦးကို စွပ်စွဲပြစ်တင်လိုကြောင်း ပြည်ထောင်စုအဆင့် လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်ကတင်ပြလာပါက အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်နှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်မှ တူညီသော ကိုယ်စားလှယ်အရေအတွက် ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အသွင်ကူးပြောင်းရေးကာလလွှတ်တော်နှစ်ရပ် ညှိနှိုင်း၍ ဖွဲ့စည်းရမည်။
- (ဂ) ယင်းကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အထက်လွှတ်တော်နှင့်အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်အောက်လွှတ်တော်သို့ အသီးသီးတင်သွင်း၍ အဆုံးအဖြတ် ရယူရမည်။
- (ဃ) အသွင်ကူးပြောင်းရေးကာလ လွှတ်တော် (၂) ရပ်စလုံးတွင် သီးခြားစီ မဲခွဲ၍ လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်ထက်ဝက်ကျော်စီမှ တရားစွဲဆိုခြင်း မှန်ကန်သည်ဟု ဆုံးဖြတ်မှသာ စွပ်စွဲပြစ်တင်ခြင်း ခံရသည့် တရားသူကြီးကို တာဝန်မှရပ်စဲကြောင်း ပြည်ထောင်စုသမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်ရမည်။

ပုဒ်မ (၁၅၁) ကင်းလွတ်ခွင့်

ဖက်ဒရယ်တရားသူကြီးများသည် တင်ကူးကြိရယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်းမှလွဲ၍ ၎င်းတို့၏ တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အရေးယူ တရားစွဲဆိုခြင်း မခံထိုက်စေရ။

အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်

ပုဒ်မ (၁၅၂) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဖွဲ့စည်းခြင်း

- (က) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တရားသူကြီး (၉) ဦးဖြင့် ဖွဲ့စည်းရမည်။
- (ခ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စုသမ္မတမှ ဖက်ဒရယ်အထက်လွှတ်တော်သို့တင်သွင်းအတည်ပြုချက်ရယူပြီး ခန့်အပ်ရမည်။

- (ဂ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် မည်သည့်လွှတ်တော်၏ ကိုယ်စားလှယ်ကိုမျှ အမည်စာရင်းတင်သွင်းခြင်း မပြုရ။
- (ဃ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအနက်မှ တဦးကို တရားသူကြီးချုပ်အဖြစ် မိမိတို့ အချင်းချင်းထဲမှ ရွေးချယ်ပြီး၊ ဖက်ဒရယ်ပြည်ထောင်စုသမ္မတက ခန့်အပ်ရမည်။

ပုဒ်မ (၁၅၃)

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် -

- (က) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဖြစ်ရမည်။
- (ခ) အနည်းဆုံး အသက် (၄၅) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- (ဂ) ဥပဒေရေးရာလုပ်ငန်းများတွင် အနည်းဆုံး (၁၀) နှစ် အတွေ့အကြုံရှိပြီးသူ ဖြစ်ရမည်။

ပုဒ်မ (၁၅၄)

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ သက်တမ်းကာလ

- (က) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏သက်တမ်းသည် ဤအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သက်တမ်းအတိုင်းဖြစ်သည်။
- (ခ) အောက်ပါအခြေအနေများတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ သက်တမ်းကုန်ဆုံးရမည်။
 - (၁) တရားသူကြီးကိုယ်တိုင်က ပြည်ထောင်စုသမ္မတထံသို့ နုတ်ထွက်လွှာတင်သွင်းလျှင်ဖြစ်စေ၊
 - (၂) မိမိ၏တာဝန်ကို ထမ်းဆောင်ရန် မစွမ်းဆောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလျှင်ဖြစ်စေ၊
 - (၃) အသက် (၇၅) နှစ်ပြည့်မြောက်လျှင်ဖြစ်စေ၊ သက်တမ်းကာလ ကုန်ဆုံးစေရမည်။

ပုဒ်မ (၁၅၅) ရုံးထိုင်ရာနေရာ

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၏မြို့တော်တွင် ရုံးထိုင်ရမည်။ အသွင်ကူးပြောင်းရေးကာလ တရားလွှတ်တော်ချုပ်ကို ပြည်နယ်များရှိ ပြည်ထောင်စုတရားရုံးများတွင် ရုံးထိုင်ခွင့်ရှိစေရမည့်အပြင် လိုအပ်ပါက အခြားနေရာများတွင်လည်း ရုံးထိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၁၅၆) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့် အာဏာ

(က) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများသည် ပုဒ်မ (၁၄၇) ပါ ပြဋ္ဌာန်းချက်များ ကို မထိခိုက်စေဘဲ အောက်ပါကိစ္စရပ်များတွင် စီရင်ပိုင်ခွင့်အာဏာ ရှိစေရမည်။

(၁) ပြည်နယ်တစ်ခု၏ပြည်နယ်သားများနှင့် အခြားပြည်နယ်တစ်ခု၏ပြည်နယ်သားများအကြားတွင်ဖြစ်ပွားသော အငြင်းပွားမှုများနှင့် မှုခင်းများ

(၂) ပြည်နယ်တရားရုံးချုပ်တစ်ခုမှ အခြားပြည်နယ်တရားရုံးချုပ်တစ်ခုသို့ လွှဲပြောင်းစစ်ဆေးရန် အမှုများ

(၃) ပြည်နယ်တရားရုံးတစ်ခုနှင့် အခြားပြည်နယ်တရားရုံးတစ်ခုအကြား စီရင်ပိုင်ခွင့်နှင့်ပတ်သက်သည့် အငြင်းပွားမှုများ

(၄) နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ (သို့မဟုတ်) ပြည်နယ်အစိုးရ (သို့မဟုတ်) ဖက်ဒရယ် ပြည်ထောင်စုတို့ အကြားချုပ်ဆိုသော စာချုပ်စာတမ်းများကိုအကြောင်းပြု၍ ပေါ်ပေါက်သော အငြင်း ပွားမှုများ

(၅) လူခွဲဖြစ်ခြင်းနှင့် ဒေဝါလီခံခြင်းဆိုင်ရာမှုခင်းများ

(ခ) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါ စာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်ရှိသည်။

(၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်

(၂) အာဏာပေးစာချွန်တော်အမိန့်

(၃) တားမြစ်စေစာချွန်တော်အမိန့်

(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်

(၅) အမှုခေါ်စာချွန်တော်အမိန့်

(ဂ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသည့် ဥပဒေများက ပေးအပ်သည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များ

ပုဒ်မ (၁၅၇) ခံစားခွင့်လစာ

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများသည် အသွင်ကူးပြောင်းရေး ကာလ ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပြဋ္ဌာန်းပေးသော လစာကို ရယူခံစားပိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၁၅၈) အခြားတာဝန်ထမ်းဆောင်ခွင့်မရှိခြင်း

အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် ၎င်းတို့တာဝန်ယူဆောင်ရွက်သည့် တရားစီရင်ရေးတာဝန်မှတစ်ပါး -

- (က) လစာပေးသော အခြားလုပ်ငန်းဌာနများ၌ တာဝန်ယူခြင်းသော်လည်းကောင်း၊
- (ခ) အမြတ်အစွန်းကိုအခြေခံသည့် လုပ်ငန်းတခုခု၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊
- (ဂ) လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ် (သို့မဟုတ်) အစိုးရအဖွဲ့ တခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း မဖြစ်စေရ။

ပုဒ်မ (၁၅၉) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများကို စွပ်စွဲပြစ်တင်ခြင်း

(က) အောက်ဖော်ပြပါအခြေအနေများတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများကို စွပ်စွဲပြစ် တင်နိုင်သည်။

- (၁) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်ကို ချိုးဖောက်ခြင်း
- (၂) အကျင့်သိက္ခာပျက်ပြားခြင်း
- (၃) သတ်မှတ်ပြဋ္ဌာန်းထားသော အရည်အချင်းနှင့် တာဝန်များ မကျေပွန်ခြင်း

(ခ) အထက်ပုဒ်မခွဲ (က) ပါ အခြေအနေတရပ်ရပ်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တဦးဦးကို စွပ်စွဲပြစ်တင်လိုကြောင်း လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်က တင်ပြလာပါက အသွင်ကူးပြောင်းရေးကာလ

ဖက်ဒရယ်အထက်လွှတ်တော်နှင့် အသွင်ကူးပြောင်းရေးကာလ ဖက် ဒရယ်အောက်လွှတ်တော်မှ တူညီသောကိုယ်စားလှယ်အရေအတွက် ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အသွင်ကူးပြောင်းရေး ကာလ လွှတ်တော်နှစ်ရပ် ညှိနှိုင်း၍ ဖွဲ့စည်းရမည်။

- (ဂ) ယင်းကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို အသွင်ကူးပြောင်း ရေးကာလ ဖက်ဒရယ်အထက် လွှတ်တော်နှင့် အသွင်ကူးပြောင်းရေး ကာလ ဖက်ဒရယ်အောက်လွှတ်တော်သို့ အသီးသီးတင်သွင်း၍ အဆုံး အဖြတ် ရယူရမည်။
- (ဃ) အသွင်ကူးပြောင်းရေးကာလ လွှတ်တော် (၂) ရပ်စလုံးတွင် သီးခြားစီ မဲခွဲ၍ လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ် ထက်ဝက်ကျော်စီမှ စွပ်စွဲဖြစ်တင်ခြင်း မှန်ကန်သည်ဟု ဆုံးဖြတ်မှသာ စွပ်စွဲဖြစ်တင်ခံရ သည့် တရားသူကြီးကို တာဝန်မှ ရပ်စဲကြောင်း ပြည်ထောင်စုသမ္မတ မှ လက်မှတ်ရေးထိုးထုတ်ပြန်ရမည်။

ပုဒ်မ (၁၆၀)

ကင်းလွတ်ခွင့်

ဖက်ဒရယ်တရားသူကြီးများသည် တင်ကူးကြိရယ်ချက်ဖြင့် ဥပဒေချိုးဖောက် ခြင်းမှလွဲ၍ ၎င်းတို့၏တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက် ပြီး အရေးယူတရားစွဲဆိုခြင်း မခံထိုက်စေရ။

အခန်း (၉)

ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြား
အာဏာခွဲဝေခြင်းနှင့် အရင်းအမြစ်များ ခွဲဝေခြင်း

ပုဒ်မ (၁၆၁)

ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေခြင်း

- (က) ဖက်ဒရယ်စနစ်၏အခြေခံမူဖြစ်သော စုပေါင်းအုပ်ချုပ်ခြင်း (Shared-rule) အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-rule) အရ ဖွဲ့စည်းထားသော ပြည်နယ်များအကြားတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာခွဲဝေကျင့်သုံးခွင့် ရှိစေရမည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြားတွင် အာဏာများကို ခွဲဝေကျင့်သုံးခြင်း ‘မူ’ အရ ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာ၊ ထပ်တူပြုအာဏာများနှင့် ကြွင်းကျန် အာဏာများကို သတ်မှတ်ပြဋ္ဌာန်းရမည်။
- (ဂ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး၏ ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးရန် လိုအပ်သော အခွင့်အာဏာများကို ပြည်ထောင်စုသို့ အပ်နှင်းသည်။
- (ဃ) ဖက်ဒရယ်ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာများတွင် ထည့်သွင်းဖော်ပြထား ခြင်း မရှိသည့် ကြွင်းကျန်နေသည့်အာဏာများသည် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် တည်ရှိသည်။ (FDC - ၆)

ပုဒ်မ (၁၆၂)

ပြည်ထောင်စုအာဏာ

- (၁) ဖက်ဒရယ် ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်ထောင်စု လုံခြုံရေးဆိုင်ရာအဖွဲ့များ
- (၂) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်
- (၃) ဖက်ဒရယ်ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့
- (၄) ပြည်ထောင်စုလုံခြုံရေးကောင်စီ
- (၅) ပြည်ထောင်စုရဲတပ်ဖွဲ့
- (၆) လက်နက်နှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း

- (၇) နိုင်ငံသားများ စစ်မှုထမ်းခြင်း
- (၈) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်ပြည်ထောင်ဆိုင်ရာ စာချုပ် စာတမ်းများ သဘောတူညီချက်များ
- (၉) ကုလသမဂ္ဂနှင့် သံတမန်ဆိုင်ရာကိစ္စရပ်များ
- (၁၀) နိုင်ငံကူးလက်မှတ်နှင့် လူဝင်မှုကြီးကြပ်ရေး
- (၁၁) ငွေစက္ကူထုတ်လုပ်ဖြန့်ချိရေး
- (၁၂) ပြည်ထောင်စုဘဏ်
- (၁၃) ပြည်ထောင်စုစာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေး
- (၁၄) အလေးချိန်နှင့် ခြင်္သေ့တိုင်းတာခြင်း
- (၁၅) ကူးယူဖြန့်ချိခွင့်၊ နည်းပညာမူပိုင်ခွင့်၊ ဒီဇိုင်းနှင့်တံဆိပ်အမှတ်အသား ဆိုင်ရာ
- (၁၆) အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ
- (၁၇) နိုင်ငံသားဆိုင်ရာနှင့် နိုင်ငံခြားသားများ နိုင်ငံသားဖြစ်ခြင်း
- (၁၈) ပြည်ထောင်စုနယ်မြေသတ်မှတ်ခြင်း
- (၁၉) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
- (၂၀) ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲစနစ်

ပုဒ်မ (၁၆၃) ပြည်နယ်အာဏာ

- (၁) ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းခြင်း
- (၂) ဒေသန္တရအစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် အမျိုးသား နယ်မြေများ ဖွဲ့စည်းခြင်း
- (၃) မြေနှင့် သဘာဝသယံဇာတ
- (၄) ပြည်နယ်အခွန်နှင့် အခွန်ဘဏ္ဍာဆိုင်ရာကိစ္စရပ်များ
- (၅) ပြည်နယ်ကုန်သွယ်ရေး
- (၆) ပြည်နယ်လမ်းပန်းဆက်သွယ်ရေး
- (၇) နေအိမ်၊ ဥပစာ၊ မြေယာ၊ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း
- (၈) ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ (Cultural Self-Determination)
- (၉) ပညာရေး
- (၁၀) ပြည်နယ် စက်မှုလက်မှုနှင့် နည်းပညာ

- (၁၁) ကျန်းမာရေး
- (၁၂) ပြည်နယ်လူမှုဖူလုံရေး
- (၁၃) စိုက်ပျိုးရေး
- (၁၄) မွေးမြူရေး
- (၁၅) ပြည်နယ်သားဆိုင်ရာကိစ္စရပ်များ
- (၁၆) ပြည်နယ်ဝန်ထမ်းများနှင့် သင်ကြားလေ့ကျင့်ရေး
- (၁၇) ပြည်နယ်ရွေးကောက်ပွဲကော်မရှင်
- (၁၈) ပြည်နယ်ရွေးကောက်ပွဲစနစ်
- (၁၉) ပြည်နယ်တရားရေး (Customary law) ကိုအခြေခံသော တရားစီရင်ရေး)

ပုဒ်မ (၁၆၄)

ထပ်တူပြုအာဏာ

- (၁) ပြည်ထောင်စု အဝေးပြေးကားလမ်းများ၊ ရထားလမ်းများ၊ ရေကြောင်းလမ်းများ၊ ကမ်းရိုးတန်းနှင့် ပင်လယ်ရေကြောင်းသွားလာရေးများနှင့် လေကြောင်းလုပ်ငန်းများ
- (၂) ဖက်ဒရယ်ပြည်ထောင်စုအတွင်း ရောင်းဝယ်ခွန်၊ စီးပွားရေးလုပ်ငန်းခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်၊ ဆိပ်ကမ်းခွန်အပါအဝင် အကောက်အခွန်ဆိုင်ရာကိစ္စရပ်များ
- (၃) နယ်စပ်ကုန်သွယ်ရေးနှင့် သွင်းကုန်ထုတ်ကုန် အခွန်ကောက်ခံခြင်း၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် ပြည်ထောင်စုအတွင်း ကုန်သွယ်ရေး
- (၄) နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းဆိုင်ရာများ
- (၅) နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာကိစ္စရပ်များ
- (၆) ဘဏ်နှင့် အာမခံလုပ်ငန်းများ
- (၇) အခွန်ဘဏ္ဍာခွဲဝေခြင်း
- (၈) အခြေခံအဆောက်အအုံများ
- (၉) ပြည်သူ့ကြေးမြီ
- (၁၀) ဝန်ထမ်းလစာ၊ ချီးမြှင့်ငွေနှင့် ထောက်ပံ့ငွေဆိုင်ရာကိစ္စရပ်များ
- (၁၁) နိုင်ငံရေးတာဝန်ထမ်းဆောင်သူပုဂ္ဂိုလ်များ၏ ငွေကြေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု

- (၁၂) အလုပ်ချိန်၊ အနိမ့်ဆုံးလုပ်ခ၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်း သတ်မှတ်ချက်များ
- (၁၃) အမျိုးသမီးများအတွက် လုပ်ငန်းခွင်ဆိုင်ရာ အထူးအစီအမံများ
- (၁၄) အလုပ်သမားနှင့် တောင်သူလယ်သမားဆိုင်ရာ ကိစ္စရပ်များ
- (၁၅) ကလေးသူငယ်များ၊ အမျိုးသမီးများ၊ ခြားနားစွမ်းသူများနှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး
- (၁၆) ကလေးများအခွင့်အရေးဆိုင်ရာကိစ္စရပ်များ
- (၁၇) အခြေခံပညာကို အခမဲ့သင်ကြားခွင့်
- (၁၈) ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းပညာရေးဆိုင်ရာကိစ္စရပ်များ
- (၁၉) ပြည်ထောင်စုဆိုင်ရာ ကျန်းမာရေးကိစ္စရပ်များ
- (၂၀) မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ
- (၂၁) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
- (၂၂) လူဦးရေသန်းခေါင်စာရင်းကောက်ခံခြင်း
- (၂၃) ဖွားသေစာရင်း မှတ်ပုံတင်ခြင်း
- (၂၄) ရာဇဝတ်မှုဥပဒေနှင့် တရားမကျင့်ထုံးဥပဒေဆိုင်ရာ ကိစ္စရပ်များ
- (၂၅) ဒုက္ခသည်ရေးရာနှင့် နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာကိစ္စရပ်များ
- (၂၆) လူထုဆန္ဒဖော်ထုတ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများ
- (၂၇) အသင်းအဖွဲ့များနှင့် သမဂ္ဂများဖွဲ့စည်းခြင်း
- (၂၈) ဓလေ့ထုံးတမ်း ကွဲပြားခြားနားသူများအကြား လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနှင့် အမွေဆက်ခံခြင်း
- (၂၉) လူနည်းစုအခွင့်အရေးများကာကွယ်ခြင်း
- (၃၀) ဝန်ထမ်းလေ့ကျင့်ရေး
- (၃၁) ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာနှင့် ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာကိစ္စရပ်များ
- (၃၂) နိုင်ငံရေးပါတီများဆိုင်ရာကိစ္စရပ်များ
- (၃၃) အရေးပေါ်အခြေအနေဆိုင်ရာကိစ္စရပ်များ
- (၃၄) ပြည်နယ်သစ်များ ဖွဲ့စည်းခြင်းနှင့် ပြည်နယ်နိမိတ်သတ်မှတ်ခြင်း
- (၃၅) ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ်များ သတ်မှတ်ခြင်း

ပုဒ်မ (၁၆၅) ထပ်တူဥပဒေပြုအညွှန်းများနှင့်ပတ်သက်လျှင် ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုတဝန်းလုံးကိုလွှမ်းခြုံမည့် မူဘောင်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရမည်။ ပြည်နယ်များမှ အသေးစိတ်ဥပဒေများ ပြဋ္ဌာန်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမည်။

ပုဒ်မ (၁၆၆) ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ဆိုင်ရာ အခြေခံမူဝါဒများ

- (က) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသော ပြည်နယ်၏ လုပ်ပိုင်ခွင့်ကဏ္ဍများ ကို ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်နယ်များသည် လုံလောက်သောဘဏ္ဍာရေးအရင်းအမြစ်များနှင့် အသုံးစရိတ်များကို စီမံခန့်ခွဲပိုင်ခွင့် ရှိရမည်။
- (ခ) ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲနိုင်သည့် ဘဏ္ဍာရေးအရင်းအမြစ်များ၊ ပြည်နယ်မှစီမံခန့်ခွဲနိုင်သည့်ဘဏ္ဍာရေးအရင်းအမြစ်များ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အကြားအညီအမျှခွဲဝေရမည့် ဘဏ္ဍာရေးအရင်းအမြစ်များကို သတ်မှတ်ပြဋ္ဌာန်းရမည်။ ၎င်းတို့ကိုသတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ဘဏ္ဍာရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
- (ဂ) ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲရမည့် ဘဏ္ဍာရေးအရင်းအမြစ်များကို စီမံခန့်ခွဲမည့် သီးခြားယန္တရားကို ဖွဲ့စည်းထူထောင်ရမည်။
- (ဃ) ပြည်နယ်အစိုးရသည် ပြည်နယ်အစိုးရက စီမံခန့်ခွဲရမည့် ဘဏ္ဍာရေးအရင်းအမြစ်များကိုစီမံခန့်ခွဲမည့် သီးခြားယန္တရားကိုဖွဲ့စည်းထူထောင်ရမည်။
- (င) ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အကြား အညီအမျှခွဲဝေရမည့် ဘဏ္ဍာရေး အရင်းအမြစ်များကို ဘဏ္ဍာ ရေးဆိုင်ရာ ပူးတွဲကော်မတီက စီမံခန့်ခွဲရမည်။
- (စ) ဘဏ္ဍာရေးဆိုင်ရာပူးတွဲကော်မတီသည် အခွန်နှုန်းထား သတ်မှတ်ခြင်းနှင့် ခွဲဝေခြင်းကို (၅) နှစ်လျှင် တကြိမ် ပြန်လည်သုံးသပ်ရမည်။
- (ဆ) ပြည်ထောင်စုအစိုးရမှ ပြည်နယ်များသို့ ဘဏ္ဍာငွေလွှဲပြောင်းခြင်းကို ပြည်ထောင်စုအစိုးရမှ စီမံဆောင် ရွက်ရမည်။
- (ဇ) ပြည်ထောင်စုအစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ဘဏ္ဍာငွေကို အသုံးပြု၍ ပြည်နယ်များအကြား သာတူညီမျှရေးအစီအစဉ်ကို ဖော်ဆောင်ရန်

အတွက် သီးခြားလွတ်လပ်သည့် ကော်မရှင်တရပ်ကို ပြည်ထောင်စု အစိုးရမှ ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

- (ဈ) ပြည်နယ်တခုနှင့် တခုအကြား ဘဏ္ဍာငွေလွှဲပြောင်းခြင်းကို သက်ဆိုင်ရာပြည်နယ်များမှ ညှိနှိုင်းဆောင်ရွက်ရမည်။
- (ည) ပြည်နယ်တခုနှင့်တခုအကြား အခွန်နှုန်းထား သတ်မှတ်ချက်များ ကွာဟမှုကျဉ်းမြောင်းရေးအတွက် ပြည်နယ်အသီးသီးမှ တာဝန်ခံဆောင်ရွက်ရမည်။
- (ဋ) ပြည်နယ်အစိုးရသည် အခြေခံအဆောက်အအုံအသုံးစရိတ်များအတွက် ပြည်ထောင်စုအစိုးရနှင့် ဘွန်းစာချုပ်ဈေးကွက်များမှ ချေးငွေများ ရယူပိုင်ခွင့်ရှိသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့အစည်းများနှင့် နိုင်ငံခြားအစိုးရများထံမှ ချေးငွေရယူပိုင်ခွင့် မရှိစေရ။
- (ဌ) ဒေသန္တရအစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ဘဏ္ဍာရေးအရင်းအမြစ်များကို ပြည်နယ်၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော အရင်းအမြစ်များထံမှ ခွဲဝေ၍ သက်ဆိုင်ရာပြည်နယ်မှ သတ်မှတ်ပြဋ္ဌာန်းရမည်။
- (ဍ) ပြည်ထောင်စုအစိုးရ၏ အသုံးစရိတ်များကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်မှ ဥပဒေပြုပြဋ္ဌာန်းရမည်။
- (ဎ) ပြည်နယ်နှင့် ဒေသန္တရအစိုးရများ၏ အသုံးစရိတ်များကို ပြည်နယ် လွှတ်တော်မှ ဥပဒေပြုပြဋ္ဌာန်းရမည်။
- (ဏ) သဘာဝသယံဇာတ ရောင်းချခြင်းမှ ရရှိသည့် အကျိုးအမြတ်များကို ခွဲဝေရန်အတွက် သဘာဝ သယံဇာတ ဆိုင်ရာ ပူးတွဲကော်မတီတရပ်ကို ပြည်ထောင်စုအစိုးရနှင့်သက်ဆိုင်ရာပြည်နယ်များမှဖွဲ့စည်းရမည်။
- (တ) သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ဒေသနေပြည်သူ လူထု၏ သဘောထားကိုရယူခြင်း၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုကို စောင့်ကြည့်ခြင်း၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုကြောင်း နစ်နာသူများကို လျော်ကြေးပေးခြင်းနှင့် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုကြောင်း ပျက်စီးယိုယွင်းမှုများကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုပေးမည့် သီးခြားလွတ်လပ်သော သဘာဝ သယံဇာတဆိုင်ရာကော်မရှင်တရပ်ကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာပြည်နယ်များမှ ညှိနှိုင်းဖွဲ့စည်းရမည်။

အခန်း (၁၀)

နိုင်ငံသားဖြစ်ခြင်း

ပုဒ်မ (၁၆၇)

နိုင်ငံသားအခွင့်အရေး

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး၌ နိုင်ငံသားတဦး ရသင့်ရထိုက်သောအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များကို တူညီစွာ ခံစားရရှိစေရမည်။

ပုဒ်မ (၁၆၈)

နိုင်ငံသားဖြစ်ခြင်းဆိုင်ရာဥပဒေ

နိုင်ငံသားဖြစ်ခြင်းဆိုင်ရာဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းရမည်။

ပုဒ်မ (၁၆၉)

နိုင်ငံသား အလိုအလျောက်ဖြစ်ခြင်း

- (က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုခု၏ ပြည်နယ်သားတဦးသည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားဖြစ်သည်။
- (ခ) နိုင်ငံသားမိဘနှစ်ဦးမှ မွေးဖွားလာသူတိုင်းသည် အလိုအလျောက် နိုင်ငံသားဖြစ်သည်။
- (ဂ) နိုင်ငံသားမိဘ တဦးဦးမှ ဖက်ဒရယ်ပြည်ထောင်စုနယ်နိမိတ်အတွင်း၌ မွေးဖွားလာသူတိုင်းသည် အလိုအလျောက် နိုင်ငံသားဖြစ်သည်။
- (ဃ) နိုင်ငံသားမိဘနှစ်ဦးမှ ဖက်ဒရယ်ပြည်ထောင်စုနယ်နိမိတ်ပြင်ပ၌ မွေးဖွားလာသောကလေးများသည် အလိုအလျောက် နိုင်ငံသားဖြစ်သည်။
- (င) ဤအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသည့်အချိန်တွင် နိုင်ငံသားဖြစ်ပြီးသူများသည် အလိုအလျောက် နိုင်ငံသားဖြစ်သည်။

ခြွင်းချက်။

ဤပုဒ်မ (၁၆၉) ပုဒ်မခွဲ (ဃ) အရ နိုင်ငံသားဖြစ်ပြီးသူများဟုဆိုရာတွင် တရားမဝင်သော နည်းလမ်းတခုခုကို အသုံးပြု၍ နိုင်ငံသားဖြစ်ထားသူများ အကျုံးမဝင်စေရ။

ပုဒ်မ (၁၇၀) ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်

- (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်မပြုမီအချိန်တွင် မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခံရသူများသည် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလာလျှင် နိုင်ငံသားဖြစ်ခွင့် ပြန်လည်ရရှိစေရမည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စု နယ်နိမိတ်ပြင်ပ၌ နိုင်ငံသားမိဘ တဦးဦးမှ မွေးဖွားလာသောကလေးသည် နိုင်ငံသားအဖြစ်လျှောက်ထားပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၁၇၁) နိုင်ငံခြားသားများ နိုင်ငံသားဖြစ်ခွင့်

- (က) ၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့မတိုင်မီကပင် မြန်မာနိုင်ငံအတွင်း၌ မွေးဖွား၍ အစဉ်တစိုက်နေထိုင်ခဲ့သော နိုင်ငံခြားသားများသည်သော် လည်းကောင်း၊ လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍မြန်မာနိုင်ငံအတွင်း မွေးဖွား၍ အစဉ်တစိုက်နေထိုင်ကြသော နိုင်ငံခြားသားများသည်သော် လည်းကောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေနှင့် အခြားမတရားသောဥပဒေ များကြောင့် နိုင်ငံသားဖြစ်ခွင့်အခွင့်အရေးရှိပါလျက် နိုင်ငံသားဖြစ် ခွင့် မရရှိခင် ပြည်တွင်းစစ်နှင့် အခြားနိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများ ကြောင့် စစ်ရှောင်စခန်းများနှင့် နိုင်ငံခြားတိုင်းပြည်သို့ ခိုလှုံနေသူများ သည် ပုဒ်မ (၆၂) ပါပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသား ပြန်လည် စိစစ်ခြင်း ခံယူ၍သော်လည်းကောင်း၊ ပုဒ်မ (၁၆၈) ပါ ပြဋ္ဌာန်းချက်နှင့် အညီအသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် က ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိစေရမည်။
- (ခ) နိုင်ငံခြားသားများ နိုင်ငံသားဖြစ်ခြင်းနှင့်ပတ်သက်၍ အသွင်ကူးပြောင်း ရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြု ပြဋ္ဌာန်း ပေးရမည်။

ပုဒ်မ (၁၇၂) တပြိုင်နက် နိုင်ငံသားဖြစ်ခွင့်

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် အခြားနိုင်ငံတခု၏ နိုင်ငံသား အဖြစ် ခံယူခွင့်ရှိသည်။ ထိုသို့ ခံယူခြင်းကြောင့် မူလဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဖြစ်မှုကို အလိုအလျောက်ဆုံးရှုံးခြင်း မရှိစေရ။ တပြိုင်နက်တည်း နိုင်ငံသားဖြစ်ခွင့်ရှိသည်။

မှတ်ချက်။ အသွင်ကူးပြောင်းရေးကာလတွင် ဆောင်ရွက်ရန် မဖြစ်နိုင်သေးပါ။

ပုဒ်မ (၁၇၃) နိုင်ငံသားအဖြစ် မဲပေးပိုင်ခွင့်

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် မိမိနေရင်းပြည်နယ်မှ အခြားပြည်နယ်တခုသို့သော်လည်းကောင်း၊ အခြားနိုင်ငံတခုသို့သော်လည်းကောင်း ယာယီပြောင်းရွှေ့နေထိုင်သော်လည်း ဖက်ဒရယ်ပြည်ထောင်စုတခုလုံးနှင့် သက်ဆိုင်သော ဆန္ဒခံယူပွဲ၊ ရွေးချယ်တင်မြှောက်ပွဲများတွင် မဲပေးပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၁၇၄) ပြည်နယ်သားဖြစ်ခြင်း

(က) ၁၉၄၈၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေးရရှိချိန်ကတည်းက ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုခု၏နယ်နိမိတ်အတွင်း မျိုးရိုးစဉ်ဆက်နေထိုင်လာခဲ့ကြသော ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးများသည် ထိုပြည်နယ်၏ ပြည်နယ်သား အလိုအလျောက်ဖြစ်ခွင့်ရှိသည်။

(ခ) ပုဒ်မ (၁၆၉) ပြဋ္ဌာန်းချက်နှင့်အညီ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့် ရှိသူတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းသည့်အချိန်တွင် နေထိုင်ရာပြည်နယ်၏ ပြည်နယ်သားအလိုအလျောက်ဖြစ်ခွင့်ရှိသည်။

(ဂ) ပုဒ်မ (၁၇၀)၊ (၁၇၁) နှင့် (၁၇၂) တို့၏ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းသည့်အချိန် တွင် နေထိုင်ရာပြည်နယ်၏ ပြည်နယ်သားလျှောက်ထားပိုင်ခွင့်ရှိသည်။

(ဃ) ပြည်ထောင်စုတာဝန်များကို ထမ်းဆောင်ခြင်းကြောင့်သော်လည်းကောင်း၊ အခြားစီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တခုမှ အခြား ပြည်နယ်တခုသို့ ပြောင်းရွှေ့နေထိုင်သူများသည် ယင်းပြောင်းရွှေ့နေထိုင်ရာဒေသ၌ ပြည်နယ်သားအဖြစ် ခံယူရန် လျှောက်ထားပိုင်ခွင့်ရှိသည်။

(င) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုခု၏ ပြည်နယ်သား (ဌာနေ တိုင်းရင်းသား) ဖြစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခြား ပြည်နယ်တခုခုတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက်၊ မိမိ၏ ဇာတိ ပြည်နယ်သားအဖြစ် ပြန်လည်ခံယူလိုသူများသည် ပြည်နယ်သားအဖြစ် ခံယူရန် လျှောက်ထားပိုင်ခွင့် ရှိသည်။

မှတ်ချက်။ အသွင်ကူးပြောင်းရေးကာလတွင် ဤပုဒ်မ ထည့်သွင်းပြဋ္ဌာန်းရန် လို-မလို ဆက်လက်ဆွေးနွေးရန်။

ပုဒ်မ (၁၇၅) ပြည်နယ်သားဖြစ်ခြင်းဆိုင်ရာဥပဒေ
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ပြည်နယ်လွှတ်တော်တို့သည် သက်ဆိုင်ရာ ပြည်နယ်သားဖြစ်ခြင်း ဥပဒေများ ကို ပြည်ထောင်စုလွှတ်တော်နှင့် ညှိနှိုင်းတိုင်ပင်၍ ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်ရှိသည်။

မှတ်ချက်။ အသွင်ကူးပြောင်းရေးကာလတွင် ဆောင်ရွက်ရန် မဖြစ်နိုင်သေးပါ။

ပုဒ်မ (၁၇၆) ပြည်နယ်သားအခွင့်အရေး
နိုင်ငံသားတဦးသည် မိမိနေရင်းဒေသပြည်နယ်မှ အခြားပြည်နယ်တခုအတွင်းသို့ ပြောင်းရွှေ့နေထိုင်သောကိစ္စတွင် ပြောင်းရွှေ့နေထိုင်ရာ ပြည်နယ်၏ဥပဒေနှင့်အညီသာလျှင် အဆိုပါပြည်နယ်၏ ပြည်နယ်သားဖြစ်ခွင့်နှင့် မဲပေးပိုင်ခွင့်၊ အရွေးချယ်ခံပိုင်ခွင့်ကို ရရှိစေရမည်။

ပုဒ်မ (၁၇၇) ပြည်နယ်သားအဖြစ် မဲပေးခွင့်၊ အရွေးချယ်ခံပိုင်ခွင့်
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် သက်ဆိုင်ရာ ပြည်နယ်တခုခုတွင်သာ မဲပေးခွင့်၊ အရွေးချယ်ခံပိုင် ခွင့်ကိုကျင့်သုံးပိုင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးကို ပြည်နယ်တခုထက်ပို၍ ကျင့်သုံးပိုင်ခွင့် မရှိစေရ။

ပုဒ်မ (၁၇၈) အဝေးရောက်နိုင်ငံသားများ
ဖက်ဒရယ်ပြည်ထောင်စု၏ပြင်ပ အခြားနိုင်ငံများသို့ ရောက်ရှိနေထိုင်လျက်ရှိသော နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဆိုင်ရာကိစ္စရပ်များအတွက် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဋ္ဌာန်းရမည်။

ပုဒ်မ (၁၇၉) နိုင်ငံသားအဖြစ် ပြန်လည်လက်ခံခြင်း
(က) တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်ခေတ်များတွင် မတရားသောဥပဒေများကြောင့် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးဆုံးရှုံးသူများ နိုင်ငံသားဖြစ်ခွင့် ပြန်လည်ရရှိနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကော်မရှင်ကို ဖွဲ့စည်း၍ အသွင်ကူးပြောင်းရေးကာလအတွင်း စတင်ဆောင်ရွက်နိုင်ရေးအတွက် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ပုဒ်မ (၆၁) နှင့် (၆၂) ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

- (ခ) ပြည်တွင်းစစ်နှင့် အခြားသော နိုင်ငံရေးအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားဖြစ်ခွင့် လက်လွှတ်ဆုံးရှုံးသူများကို နိုင်ငံသားပြန်လည်ရရှိခွင့်ရရှိနိုင်ရေးအတွက် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအစီအစဉ်နှင့်တွဲဖက်၍ နိုင်ငံသားပြန်လည်စိစစ်ရေးကော်မရှင်ကို ဖွဲ့စည်း၍ အသွင်ကူးပြောင်းရေးကာလအတွင်း စတင်ဆောင်ရွက်နိုင်ရေးအတွက် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ပုဒ်မ (၆၁) နှင့် (၆၂) ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၁၁)

ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေး

ပုဒ်မ (၁၈၀) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအခြေခံမူများ

(က) ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သူအားလုံး၏ လူသားလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရမည်။

(ခ) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူ ပုဒ်မ (၁၅- က) ပါ ပြဋ္ဌာန်းချက်နှင့် အညီ ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် မည်သည့်အခြေအနေ၊ မည်သည့်အချိန်အခါမဆို အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိစေရမည်။

(ဂ) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူ ပုဒ်မ (၁၅- ခ) ပါ ပြဋ္ဌာန်းချက်နှင့် အညီ လူသားလုံခြုံရေးကို အခြေခံသောမူဝါဒများ ချမှတ်ကျင့်သုံးနိုင်ရေးအတွက် အောက်ပါလူသားလုံခြုံရေးကဏ္ဍ (၇) ရပ်ကို အကောင်အထည်ဖော်ကျင့်သုံးရမည်။

- (၁) အစားအသောက်လုံခြုံမှု (Food Security)
- (၂) ကျန်းမာရေးလုံခြုံမှု (Health Security)
- (၃) စီးပွားရေးလုံခြုံမှု (Economic Security)
- (၄) နိုင်ငံရေးလုံခြုံမှု (Political Security)
- (၅) ပုဂ္ဂိုလ်ရေးလုံခြုံမှု (Personal Security)
- (၆) ရပ်ရွာအသိုင်းအဝိုင်းလုံခြုံမှု (Community Security)
- (၇) သဘာဝပတ်ဝန်းကျင်လုံခြုံမှု (Environmental Security)

(ဃ) ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမည်။

(င) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအတွက် လိုအပ်သောဥပဒေနှင့် နည်းဥပဒေများကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးရမည်။

- (စ) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က စိစစ်အတည်ပြုပေးရမည်။
- (ဆ) ဖက်ဒရယ်ပြည်ထောင်စု၏ “ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ” ကို ဖွဲ့စည်းရမည်။ ယင်းကောင်စီတွင် ပြည်နယ်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီများမှ အနည်းဆုံး တဦးစီအပါအဝင် ကောင်စီဝင် စုစုပေါင်း (၅၀) ရာခိုင်နှုန်းမကျော်သော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ပါဝင်၍ ဖွဲ့စည်းစေရမည်။
- (ဇ) ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မည်သည့်နိုင်ငံရေးပါတီ၏ ပါတီဝင်မျှ မဖြစ်စေရ။ မည်သည့်နိုင်ငံရေးပါတီ (သို့မဟုတ်) လူပုဂ္ဂိုလ်တို့၏ ဩဇာခံ မဖြစ်စေရ။
- (ဈ) ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းတာဝန်ပေးအပ်မှုတွင် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး၏ အချိုးကျ ကိုယ်စားပြုမှု ရှိစေရမည်။
- (ည) ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအတွင်းလူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်နှင့် လိင်စိတ်ခံယူမှုတို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိစေရ။
- (ဋ) ဖက်ဒရယ်ပြည်ထောင်စု၏ ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ပြည်နယ်ရဲ တပ်ဖွဲ့များကို သီးခြားစီဖွဲ့စည်းပေးရမည်။ (FDC-)
- (ဌ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ပြည်နယ်ရဲတပ်ဖွဲ့များကို ပုဒ်မ (၁၈၅) နှင့် (၁၈၆) တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းရမည်။

ပုဒ်မ (၁၈၁) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်းများ

- (က) ပြည်ပကျူးကျော်မှုကို ကာကွယ်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စုတပ်မတော်တရပ်ကို ဖွဲ့စည်းရမည်။
- (ခ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့စည်းခွင့်ရှိသည်။

- (ဂ) နယ်စပ်လုံခြုံရေးတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့၊ အကောက်အခွန်ဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့၏ လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပေးရမည်။
- (ဃ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သော ဖက်ဒရယ်ပြည်ထောင်စုလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအဖွဲ့များကို ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။

ပုဒ်မ (၁၈၂) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်

- (က) ဖက်ဒရယ်ပြည်ထောင်စုအား ပြည်ပရန်မှ ကာကွယ်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တရပ်ကို ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ အခြေခံမူများနှင့်အညီ ဖွဲ့စည်းထူထောင်ရမည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ဖြင့် လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းထားရှိရမည်။
- (ဂ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်စေရမည်။
- (ဃ) ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှချမှတ်ထားသော ပြည်ထောင်စုတပ်မတော်၏ ကာကွယ်ရေးဆိုင်ရာ အခြေခံမူဝါဒများကို တာဝန်ခံဆောင်ရွက်ရမည်။
- (င) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏နေ့စဉ်လုပ်ငန်းဆိုင်ရာကိစ္စများသည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ရှိစေရမည်။
- (စ) ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးအဖြစ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူ မည်သူ့ကိုမျှ ခန့်အပ်ခြင်း မရှိစေရ။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးသည် အရပ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ဖြစ်စေရမည်။
- (ဆ) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ခွဲဝေသတ်မှတ်ထားသည့် ပြည်ထောင်စုဘဏ္ဍာငွေဖြင့် သာသုံးစွဲလည်ပတ်ရမည်။ တပ်မတော်အကျိုးစီးပွားအတွက်သီးသန့်စီးပွားရေးလုပ်ငန်းလုပ်ဆောင်ခြင်းမရှိစေရ။

- (ဇ) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် ဘဏ္ဍာရေးတာဝန်ခံမှုရှိပြီး တပ်ဖွဲ့ဝင်များ၏ အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရမည်။
- (ဈ) အုပ်ချုပ်ခြင်း၊ ကွပ်ကဲခြင်း၊ တရားရေးသုံးသပ်ချက်များ ပြုလုပ်ခြင်း တို့မှအပ တပ်မတော်၏ လုပ်ငန်းဆောင်တာများတွင် နိုင်ငံရေးအရ တာဝန်ရှိသူများက ဥပဒေနှင့်အညီ မဟုတ်သော ဝင်ရောက်စွက်ဖက် ခြင်း မရှိစေရ။
- (ည) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ် တို့အတွက် သီးခြားစစ်တက္ကသိုလ်များ ဖွဲ့စည်းတည်ထောင်ရမည်။ ယင်းတက္ကသိုလ်များတွင် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ် များမှ အချိုးကျ တက်ရောက်သင်ကြားခွင့် ရှိစေရမည်။
- (ဋ) စစ်ပညာသင်တန်းအဆင့်ဆင့်တွင် စစ်ဘက်ဆိုင်ရာ ဘာသာရပ်များ အပြင် ဒီမိုကရေစီအခြေခံကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာသဘော တရားများ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအပါ အဝင် အရပ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ အခြေခံသဘောတရားများကို ပါ ထည့်သွင်းသင်ကြား ပို့ချရမည်။
- (ဌ) နိုင်ငံသားများ စစ်မှုထမ်းရေးဆိုင်ရာဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၁၈၃)

ဖက်ဒရယ်ပြည်ထောင်စု ရဲတပ်ဖွဲ့

- (က) ဖက်ဒရယ် ပြည်ထောင်စုနှင့် သက်ဆိုင်သော အမျိုးသားလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့ကို ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့များ ဆိုင်ရာ အခြေခံမူများနှင့်အညီ ဖွဲ့စည်းထူထောင်ရမည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့ကို ပြည်ထောင်စုအစိုးရ၏ ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိရမည်။
- (ဂ) ပြည်ထောင်စုအဆင့်လွှတ်တော်များတွင် ပြည်ထောင်စုဆိုင်ရာပြည် တွင်းလုံခြုံရေးကော်မတီ (Domestic Security Affairs) ထားရှိ ပြီး ပြည်ထောင်စုရဲတပ်ဖွဲ့ရေးရာကိစ္စရပ်များကို ကွပ်ကဲရမည်။
- (ဃ) ပြည်ထောင်စုရဲတပ်ဖွဲ့မှ လုပ်ပိုင်ခွင့်များ ကျော်လွန်ဆောင်ရွက်ခြင်း မရှိစေရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တရားရေးဆိုင်ရာ ကွပ်ကဲမှု (Judicial Oversight) ရှိရမည်။

- (င) ပြည်ထောင်စုရဲတပ်ဖွဲ့၏ အသုံးစရိတ်ကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်မှ စိစစ်အတည်ပြုပေး ရမည်။
- (စ) ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပတ်သက်သည့်ဥပဒေများကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၁၈၄) ပြည်ထောင်စုရဲတပ်ဖွဲ့၏ တာဝန်များ

- (က) ပြည်ထောင်စုအဆင့် သတ်မှတ်ကိုင်တွယ်ရမည့် မှုခင်းကြိုတင်ကာ ကွယ်တားဆီးခြင်း၊ မှုခင်းစုံစမ်းစစ် ဆေးခြင်း၊ ပြစ်မှုကျူးလွန်သူများ အား ဖော်ထုတ်အရေးယူခြင်း၊ တရားစွဲဆိုခြင်း
- (ခ) အပြည်ပြည်ဆိုင်ရာ လေဆိပ်များလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ ဆိပ် ကမ်းများ လုံခြုံရေးများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း
- (ဂ) သံတမန်ရေးရာ လုံခြုံရေး
- (ဃ) ပြည်ထောင်စုအဆင့် အဆောက်အဦးများနှင့် ပြည်ထောင်စုအဆင့် အကြီးအကဲများ၏နေအိမ်များကို လုံခြုံရေးတာဝန်ယူဆောင်ရွက်ရေး
- (င) အမြန်လမ်းများ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း
- (စ) Cyber မှုခင်းများအား တားဆီးနှိမ်နင်းရေး
- (ဆ) နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအား ကိုင်တွယ်ဖြေရှင်းရေး
- (ဇ) ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သက်ဆိုင်ရာဌာနများသို့ သတင်းပို့ခြင်း
- (ဈ) ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- (ဍ) အကြမ်းဖက်တိုက်ခိုက်မှုများမှကာကွယ်ရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်း စဉ်များတွင် အခြားသောအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
- (ဎ) ပြည်ထောင်စုဥပဒေအရ ပေးအပ်သောတာဝန်များ

ပုဒ်မ (၁၈၅) ပြည်နယ်ရဲတပ်ဖွဲ့

- (က) ပြည်နယ်ရဲတပ်ဖွဲ့များကို ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ အခြေခံမူများနှင့်အညီ ဖွဲ့စည်းထူထောင် ရမည်။
- (ခ) ပြည်နယ်ရဲတပ်ဖွဲ့များကို သက်ဆိုင်ရာပြည်နယ်လူဦးရေ၏ (၀.၂) ရာခိုင်နှုန်းထက်မပိုသော အင်အားဖြင့် ဖွဲ့စည်းခွင့်ရှိစေရမည်။

- (ဂ) ပြည်နယ်ရဲတပ်ဖွဲ့ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရလက်အောက်တွင် ထားရှိရမည်။
- (ဃ) ပြည်နယ်ရဲတပ်ဖွဲ့၏ အင်အားသတ်မှတ်ချက်အား ထူးခြားသော အခြေအနေအရ တိုးချဲ့သတ်မှတ်ရန် လိုအပ်ပါက ပြည်နယ်တစ်ခုခုသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက် တောင်းခံနိုင်ခွင့် ရှိစေရမည်။
- (င) ပြည်နယ်ရဲတပ်ဖွဲ့၏ အသုံးစရိတ်ကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်မှ စိစစ်အတည်ပြုပေးရမည်။
- (စ) ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပတ်သက်သည့်ဥပဒေများကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၁၈၆) ပြည်နယ်ရဲတပ်ဖွဲ့၏ တာဝန်များ

- (က) ပြည်နယ်အဆင့် သတ်မှတ်ကိုင်တွယ်ရမည့် မှုခင်း ကြိုတင်ကာကွယ်တားဆီးခြင်း၊ မှုခင်းစုံစမ်းခြင်း၊ ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်း၊ တရားစွဲဆိုခြင်း
- (ခ) ယာဉ်စည်းကမ်းထိန်းသိမ်းရေး
- (ဂ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
- (ဃ) အဓိကရုဏ်း နှိမ်နင်းရေး
- (င) သစ်တောနှင့် သယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး
- (စ) ပြည်တွင်းခရီးသွား လုံခြုံရေး (ကားဂိတ်၊ ရထားဆိပ်၊ သင်္ဘောဆိပ်၊ လေဆိပ်)
- (ဇ) ပြည်တွင်းခရီးသွားလုံခြုံရေး
- (ဈ) အမြန်လမ်းများ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
- (ည) ပြည်နယ်အကြီးအကဲများ၏ လုံခြုံရေး
- (ဋ) အရေးကြီးသောပုဂ္ဂိုလ်များ၏ လုံခြုံရေး
- (ဌ) စည်ပင်ရဲ
- (ဍ) ကမ္ဘာလှည့်ခရီးသွား ရဲလုပ်ငန်း
- (ဎ) လူကုန်ကူးမှု တိုက်ဖျက်ရေး
- (ဏ) ငွေကြေးခဝါချမှု တိုက်ဖျက်ရေး
- (တ) ပြည်နယ်ဥပဒေများမှ ပေးအပ်သောတာဝန်များ

ပုဒ်မ (၁၈၇)

ပြည်နယ်လုံခြုံရေးတပ်ဖွဲ့

- (က) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များကို ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ အခြေခံမူများနှင့်အညီ ဖွဲ့စည်းထူထောင်ရမည်။
- (ခ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များကို သက်ဆိုင်ရာပြည်နယ် လူဦးရေ၏ (၀.၂) ရာခိုင်နှုန်းထက် မပိုသောအင်အားဖြင့် ဖွဲ့စည်းခွင့်ရှိစေရမည်။
- (ဂ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ကို သက်ဆိုင်ရာပြည်နယ်အစိုးရ လက်အောက်တွင် ထားရှိရမည်။
- (ဃ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့၏ အင်အားသတ်မှတ်ချက်အား ထူးခြားသော အခြေအနေအရ တိုးချဲ့သတ်မှတ်ရန် လိုအပ်ပါက ပြည်နယ်တစ်ခုသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံနိုင်ခွင့်ရှိစေရမည်။
- (င) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့သည် ဖက်ဒရယ်ပြည်ထောင်စုမှ တာဝန်ပေးအပ်ချိန်တွင် ပြည်ထောင်စု တပ်မတော်နှင့် တွဲဖက်ဆောင်ရွက်ရသော ကာကွယ်ရေးအင်အားစုတရပ်ဖြစ်သည်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ အခြေခံမူများကို လိုက်နာရမည်။
- (စ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့သည် ဖက်ဒရယ်ပြည်ထောင်စုတာဝန်နှင့် ပြည်နယ် တာဝန်နှစ်ရပ်ကို ထမ်းဆောင်ရမည်။
- (ဆ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့သည် ဖက်ဒရယ်ပြည်ထောင်စုတာဝန်များကို ထမ်းဆောင်သည့်ကာလအတွင်း ကျန်ကျသည့်အသုံးစရိတ်များကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရမှ ကျခံပေးရမည်။ ပြည်နယ်များတွင် တာဝန်ပေးအပ်မှုဆိုင်ရာ အသုံးစရိတ်များကို ပြည်နယ်အစိုးရမှ ကျခံရမည်။
- (ဇ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဆိုင်ရာဥပဒေများကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းပေးရမည်။

မှတ်ချက်။

အသွင်ကူးပြောင်းရေးကာလတွင် ဤပုဒ်မကို ထည့်သွင်းပြဋ္ဌာန်းရန် လိုမလို ဆက်လက်ဆွေးနွေးရန်။

ပုဒ်မ (၁၈၈)

ပြည်နယ်လုံခြုံရေးတပ်ဖွဲ့၏ တာဝန်များ

- (က) ပြည်ပရန် ကျူးကျော်မှုများကို ကာကွယ်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုမှ ပေးအပ်သော တာဝန်များအား ထမ်းဆောင်ရမည်။

- (ခ) ပြည်နယ်အတွင်း အရေးပေါ်အခြေအနေနှင့် လိုအပ်ချက်အရ ပြည်နယ် အစိုးရမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရမည်။
- (ဂ) အထက်ပါတာဝန်များကို ထမ်းဆောင်ရာတွင် အမြဲတမ်းအသင့်အနေ အထားဖြစ်စေရန် စဉ်ဆက်မပြတ်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ရမည်။
- (ဃ) အခြားပြည်နယ်များ၏ လိုအပ်ချက်အရ ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ အရေးပေါ်အခြေအနေ ကြေညာလျှင် သက်ဆိုင်ရာပြည်နယ် အစိုးရမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရမည်။ ထိုသို့ ထမ်းဆောင်ရာတွင် ရောက်ရှိရာပြည်နယ်၏ ပြည်နယ်အစိုးရကွပ်ကဲမှု အောက်တွင် ထမ်းဆောင်ရမည်။
- (င) အရေးပေါ်ကာလတွင် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တို့ကို တာဝန်ပေးအပ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာကိစ္စရပ်များကို ပုဒ်မ (၁၉၆) နှင့် ပုဒ်မ (၁၉၇) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

ပုဒ်မ (၁၈၉) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များ ပူးတွဲကော်မတီ

- (က) ပြည်နယ်အသီးသီးရှိ လုံခြုံရေးတပ်ဖွဲ့များအား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအား အကြံပေးဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များ ပူးတွဲကော်မတီတရပ် ကို ထားရှိရမည်။
- (ခ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များ ပူးတွဲကော်မတီ၏ အကြီးအကဲသည် ပြည်ထောင်စု စစ်ဦးစီးချုပ်များပူးတွဲ ကော်မတီအဖွဲ့တွင် ပါဝင်ရမည်။

ပုဒ်မ (၁၉၀) ဖက်ဒရယ်ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ (FCDCC)

- (က) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်း ရမည်။
- (ခ) ဖက်ဒရယ်ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ကို အရပ်သားအစိုးရ အုပ်ချုပ်ရေးလက်အောက်တွင် ထားရှိရမည်။
- (ဂ) ဖက်ဒရယ်ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းထူထောင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၁၉၁) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ

- (က) အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
 - (၁) ပြည်ထောင်စုသမ္မတ
 - (၂) ပြည်ထောင်စုဒုတိယသမ္မတ
 - (၃) ပြည်ထောင်စုဝန်ကြီးချုပ်
 - (၄) ဖက်ဒရယ်အထက်လွှတ်တော်ဥက္ကဋ္ဌ
 - (၅) ဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဋ္ဌ
 - (၆) နိုင်ငံခြားရေးဝန်ကြီး
 - (၇) ကာကွယ်ရေးဝန်ကြီး
 - (၈) ပြည်ထဲရေးဝန်ကြီး
 - (၉) ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး
 - (၁၀) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
- (ခ) ပြည်နယ်/ ဖက်ဒရယ်ယူနစ် “လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဝင်” များမှ ပုဒ်မ (၁၈၀-ဆ) အရ စေလွှတ်သော ကိုယ်စားလှယ်များ၊
- (ဂ) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေကို အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းရမည်။

ပုဒ်မ (၁၉၂) အသွင်ကူးပြောင်းရေးကာလ အရေးပေါ်အခြေအနေ

- (က) ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေအောက်တွင် ဖက်ဒရယ် ပြည်ထောင်စုသမ္မတသည် -
 - (၁) စစ်သေနာပတိချုပ်၏ အခွင့်အာဏာကိုအသုံးပြုပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အပါအဝင် ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များကို ကြီးကြပ်ကွပ်ကဲရမည်။
 - (၂) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ မည်သည့်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ကိုမဆို ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုအစိုးရသည်

သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့်ညှိနှိုင်းပြီးဆင့်ခေါ်ခွင့်၊ စုစည်းခွင့်၊ တာဝန်ပေးအပ်ခွင့်၊ ရုပ်သိမ်းခွင့်ရှိစေရမည်။

- (ခ) ပြည်ထောင်စုလုံခြုံရေးနှင့် အရေးပေါ်အခြေအနေတွင်သော်လည်းကောင်း၊ သဘာဝကပ်ဘေးအန္တရာယ်များနှင့် ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်သော်လည်းကောင်း လုံခြုံရေးတပ်ဖွဲ့များအား အသုံးပြုမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့က ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ရမည်။ (FDC - ၅၈)

ပုဒ်မ (၁၉၃)

အသွင်ကူးပြောင်းရေးကာလ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဖွဲ့စည်းခြင်း

လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲခြင်းကို ပြည်ထောင်စုအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် အသွင်ကူးပြောင်းရေးကာလတွင် စတင်၍ လုံခြုံရေးဆိုင်ရာ ပြုပြင်ရေးကော်မရှင်တရပ်ကို ပုဒ်မ (၆၃) နှင့်အညီ ဖွဲ့စည်းရမည်။

အခန်း (၁၂)

အရေးပေါ်အခြေအနေဆိုင်ရာ ပြဋ္ဌာန်းချက်များ

ပုဒ်မ (၁၉၄)

အရေးပေါ်အခြေအနေ

အောက်ပါအခြေအနေ တရပ်ရပ်တွင် ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ် အခြေအနေကို ကြေညာပိုင်ခွင့်ရှိသည်။

- (က) ဖက်ဒရယ်ပြည်ထောင်စု နယ်နိမိတ်ကို ပြည်ပလက်နက်ကိုင်တပ်များ က တိုက်ခိုက်ခြင်း (သို့တည်းမဟုတ်) တိုက်ခိုက်မည်ဟု ခိုင်လုံသော အကြောင်း ရှိခြင်း။
- (ခ) ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားပြီး အများပြည်သူ၏ လုံခြုံမှုနှင့် အေးချမ်းသာယာမှုကို သိသာထင်ရှားစွာ ခြိမ်းခြောက်၊ ထိပါး၊ ပျက်ပြားသည့် အခြေအနေ ပေါ်ပေါက်ခြင်း။
- (ဂ) သဘာဝဘေးအန္တရာယ်ကြောင့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်မှုများ၊ သေဆုံးမှုများ ဖြစ်ပေါ်ခြင်း (သို့တည်းမဟုတ်) ဖြစ်ပေါ် လာရန် ခိုင်လုံသော အကြောင်းရှိခြင်း။

ပုဒ်မ (၁၉၅)

အရေးပေါ်အခြေအနေ ကြေညာခြင်း

- (က) ဖက်ဒရယ်ပြည်ထောင်စုအစိုးရမှ အထက်ပုဒ်မ (၁၉၄) ပုဒ်မခွဲ (ခ) (ဂ) တို့အတွက် အရေးပေါ်အခြေအနေ ကြေညာပေးရန် တောင်းဆိုလာ လျှင် ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ် ပြည်ထောင်စု တဝန်းလုံးအတွက်ဖြစ်စေ၊ ဒေသတခုအတွက်ဖြစ်စေ အရေးပေါ် အခြေအနေ ကြေညာပေးရမည်။
- (ခ) အရေးပေါ်အခြေအနေကြေညာခြင်းသည် ပုဒ်မ (၁၉၄) ပုဒ်မခွဲ (က) ပါကိစ္စရပ်အတွက်ဖြစ်ပါက ဖက်ဒရယ် ပြည်ထောင်စုသမ္မတသည် အနီးကပ်ဆုံးဖက်ဒရယ် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်း အဝေးကို ခေါ်ယူ၍ တင်ပြ အတည်ပြုချက်ရယူရမည်။ လွှတ်တော် (၂) ရပ်က အရေးပေါ်အခြေအနေ ကြေညာခြင်း ကို အတည်မပြုပါက အရေးပေါ်အခြေအနေ ကြေညာခြင်းသည် ပျက်ပြယ်စေရမည်။

ပုဒ်မ (၁၉၆)

တည်ရှိသည့်သက်တမ်းကာလ

- (က) အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တည်ရှိရမည့်သက်တမ်း ကာလကိုအရေးပေါ်အခြေအနေကြေညာရန် လိုအပ်သည့် အကြောင်း ရင်းပေါ် မူတည်၍ အောက်ပါတိုင်းသတ်မှတ်နိုင်သည်။

- (၁) ပုဒ်မ (၁၉၄) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ အရေးပေါ်အခြေအနေကို ကြေညာခြင်းဖြစ်လျှင် သက်တမ်းကာလကို (၆) လအထိ သတ်မှတ်နိုင်သည်။
 - (၂) ပုဒ်မ (၁၉၄) ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ အရေးပေါ်အခြေအနေကို ကြေညာခြင်းဖြစ်လျှင် သက်တမ်းကာလကို (၃) လအထိ သတ်မှတ်နိုင်သည်။
 - (၃) ပုဒ်မ (၁၉၄) ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ အရေးပေါ်အခြေအနေကို ကြေညာခြင်းဖြစ်လျှင် သက်တမ်းကာလကို (၁) လအထိ သတ်မှတ်နိုင်သည်။
- (ခ) အရေးပေါ်အခြေအနေသက်တမ်းကာလကို ထပ်မံသက်တမ်းတိုးမြှင့်ရန် လိုအပ်ပါက ပုဒ်မ (၁၉၆) ပုဒ်မခွဲ (က) (၁) ပါ သတ်မှတ်ထားသည့်ကာလထက် မကျော်လွန်သောတိုးမြှင့်မှုတိုင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူအတည်ပြုချက်ဖြင့်သာ တိုးမြှင့်နိုင်သည်။ အကယ်၍ လွှတ်တော်နှစ်ရပ်၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြုချက်မရရှိလျှင် မည်သည့်သက်တမ်းတိုးခြင်းကိုမျှ တရားဝင်မဖြစ်စေရ။

ပုဒ်မ (၁၉၇) လုပ်ပိုင်ခွင့်နှင့်တာဝန်

- (က) ပုဒ်မ (၁၉၄) ပုဒ်မခွဲ (က) ပါ ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေအောက်တွင် ဖက်ဒရယ် ပြည်ထောင်စုသမ္မတသည် -
 - (၁) စစ်သေနာပတိချုပ်၏ အခွင့်အာဏာကိုအသုံးပြုပြီး ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များကို ကြီးကြပ်ကွပ်ကဲရမည်။
 - (၂) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ မည်သည့်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ကိုမဆို ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့နှင့်ညှိနှိုင်းပြီးဆင့်ခေါ်ခွင့်၊ စုစည်းခွင့်၊ တာဝန်ပေးအပ်ခွင့်၊ ရုပ်သိမ်းခွင့် ရှိစေရမည်။
- (ခ) ပုဒ်မ (၁၉၄) ပုဒ်မခွဲ (ခ) ပါ ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေအောက်တွင် ဖက်ဒရယ်ပြည်ထောင်စုအစိုးရသည် ပြည်နယ်လုံခြုံရေးတပ်များကို စုစည်းအသုံးချခြင်း၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကို ပြုပိုင်ခွင့်ရှိစေရမည်။

- (ဂ) ပုဒ်မ (၁၉၄) ပုဒ်မခွဲ (ဂ) ပါ ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေအောက်တွင် ဖက်ဒရယ် ပြည်ထောင်စုအစိုးရသည် -
 - (၁) ပြည်နယ်လုံခြုံရေးတပ်များကို စုစည်းအသုံးပြုခြင်း၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကို ပြုပိုင်ခွင့်ရှိစေရမည်။
 - (၂) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များနှင့် လုံလောက်ခြင်းမရှိမှသာ လျှင်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကိုအကန့်အသတ်ဖြင့် အသုံးပြုစေရမည်။
- (ဃ) အရေးပေါ်အခြေအနေကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်ချက်မှန်သမျှကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

ပုဒ်မ (၁၉၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ စိစစ်ခြင်း

ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအပ်နှင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် -

- (က) အရေးပေါ်အခြေအနေတရပ်ကြေညာခြင်း
- (ခ) အရေးပေါ်အခြေအနေ၏ သက်တမ်းကာလတိုးမြှင့်ခြင်း
- (ဂ) အရေးပေါ်အခြေအနေတရပ် ကြေညာခြင်းကြောင့် ပြဋ္ဌာန်းထားသော ဥပဒေ (သို့တည်းမဟုတ်) အခြားလုပ်ဆောင်မှုတရပ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိ မရှိကို စိစစ် ဆုံးဖြတ်နိုင်သည်။

ပုဒ်မ (၁၉၉) အရေးပေါ်အခြေအနေကာလအတွင်း တရားစီရင်ရေး

မည်သို့သော အရေးပေါ်အခြေအနေအောက်တွင်မဆို တရားစီရင်ရေးအာဏာသည် တရားရုံးများတွင်သာ တည်ရှိရမည်။ တည်ဆဲဥပဒေနှင့်အညီ ခန့်အပ်ထားသော တရားသူကြီးများကသာ တရားစီရင်ရမည်။

ပုဒ်မ (၂၀၀) ရုပ်သိမ်းပိုင်ခွင့်မရှိသော အခြေခံအခွင့်အရေးများ

ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေတရပ် ကြေညာခြင်း၏ အကျိုးဆက်ကြောင့် ပြဋ္ဌာန်းသောဥပဒေ (သို့တည်းမဟုတ်) မည်သည့်

လုပ်ဆောင်မှုကမ္ဘာ့ အခန်း (၂) ပုဒ်မ (၂၄)၊ (၂၅) နှင့် (၂၆) ပါ အခွင့်အရေးများ အပါအဝင် နိုင်ငံသားတဦး၏ လူ့ဂုဏ်သိက္ခာနှင့် အသက်ရှင်ရပ်တည်ပိုင်ခွင့်တို့ကို မထိခိုက်စေရ။

ပုဒ်မ (၂၀၁)

အရေးပေါ်ကာလအတွင်း ဥပဒေပြုဋ္ဌာန်းချက်

အရေးပေါ်အခြေအနေကြေညာခြင်း၏နောက်ဆက်တွဲကြောင့် လူပုဂ္ဂိုလ်နှင့် ပတ်သက်၍ဖြစ်စေ၊ ပစ္စည်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ဖြစ်စေ၊ ပုဒ်မ (၂၆) ပါ ရုပ်သိမ်းပိုင်ခွင့်မရှိသောအခြေခံအခွင့်အရေးများမှလွဲ၍ မည်သည့်အခွင့်အရေးနှင့် ကန့်သတ်ချက်များအတွက်မဆို လိုအပ်သောဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြု ဖြဋ္ဌာန်းပေးရမည်။

ပုဒ်မ (၂၀၂)

အရေးပေါ်အခြေအနေပြီးဆုံးခြင်း

- (က) သတ်မှတ်ထားသည့် အရေးပေါ်အခြေအနေသက်တမ်းကာလ အလိုအလျောက်ကုန်ဆုံးလျှင်ဖြစ်စေ၊ သမ္မတမှ ရုပ်သိမ်းလျှင်ဖြစ်စေ၊ လွှတ်တော်တရပ်ရပ်မှ အတည်မပြုလျှင်ဖြစ်စေ အရေးပေါ်အခြေအနေ သက်တမ်းကာလ ပြီးဆုံးစေရမည်။
- (ခ) အရေးပေါ်သက်တမ်းကာလပြီးဆုံးကြောင်းကို တရားဝင်နိုင်ငံတော် ပြန်တမ်းဖြင့်ထုတ်ပြန်ကြေညာရမည်။

ပုဒ်မ (၂၀၉)

ကျမ်းသစ္စာကျိန်ဆိုခြင်း

ဖက်ဒရယ်ပြည်ထောင်စု၏ -

- (က) သမ္မတ
- (ခ) ဒုတိယသမ္မတ
- (ဂ) ဝန်ကြီးချုပ်
- (ဃ) ဒုတိယဝန်ကြီးချုပ်
- (င) အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
- (စ) ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ
- (ဆ) ဖက်ဒရယ်ပြည်ထောင်စု ရှေ့နေချုပ်
- (ဇ) ဖက်ဒရယ်ပြည်ထောင်စု စာရင်းစစ်ချုပ်

တို့သည် မိမိတို့အား ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်း အတည်ပြုပြီး သည်နှင့်တပြိုင်နက် သတ်မှတ်ပြဋ္ဌာန်းထားသော ကျမ်းကျိန်လွှာအတိုင်း သက်ဆိုင်ရာနေရာဌာနများတွင် မဆိုင်းမတွ ကျမ်းသစ္စာ ကျိန်ဆိုရမည်။

အခန်း (၁၄)

အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ (FCDCC)

- ပုဒ်မ (၂၁၀) တည်ဆဲဥပဒေများ
- (က) တည်ဆဲဥပဒေ၊ နည်းဥပဒေများသည် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။
 - (ခ) တည်ဆဲစည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ဖက်ဒရယ်ပြည် ထောင်စုအစိုးရက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်း ပုံ အခြေခံဥပဒေနှင့်မဆန့်ကျင်သမျှ အတည်ဖြစ်သည်။

ပုဒ်မ (၂၁၁) တည်ဆဲတရားရုံးများ

အဆင့်ဆင့်သော တရားရုံးများသည် ဤအသွင်ကူးပြောင်းရေးကာလ ပြည် ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရေးစနစ်တရပ် ဖွဲ့စည်းပေါ်ပေါက် သည်အထိ တရားစီရင်ပိုင်ခွင့်အာဏာများကိုဆက်လက်ကျင့်သုံးခွင့်ရှိစေရမည်။

ပုဒ်မ (၂၁၂) ဝန်ထမ်းများ

ဤအသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အတည် မပြုမီက ကြားကာလအမျိုးသား ညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော အစိုးရအမှုထမ်းအားလုံးသည် မူလရာထူး တာဝန်များအတိုင်း ဆက်လက်အမှုထမ်းဆောင်စေရမည်။

မှတ်ချက်။ CDM policy နှင့် ချိတ်ဆက်၍ ပြန်လည်ညှိနှိုင်း ဖြည့်စွက်ရန်။ ပြည်နယ်ခန့် ဝန်ထမ်း၊ ပြည်ထောင်စုအစိုးရခန့် ဝန်ထမ်းကိစ္စ ဖြည့်စွက်ရန်။

ပုဒ်မ (၂၁၃) နိုင်ငံတကာနှင့်ချုပ်ဆိုထားသော စာချုပ်စာတမ်းများ

- (က) နိုင်ငံတကာဥပဒေများနှင့်အညီ သဘောတူချုပ်ဆိုထားသော နိုင်ငံ တကာသဘောတူညီချက်များ၊ စာချုပ်စာတမ်းများမှအပ ဤဖက် ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်မပြုမီက မြန်မာ နိုင်ငံအစိုးရ ပါဝင်ချုပ်ဆိုခဲ့သော စာချုပ်များနှင့်စပ်လျဉ်း၍ ဖက်ဒရယ်

ပြည်ထောင်စုအစိုးရမှ ပြန်လည်သုံးသပ် ပြီး ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်။

(ခ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုသော စာချုပ်စာတမ်းများသာလျှင် ဆက်လက် အတည်ဖြစ်စေရမည်။

ပုဒ်မ (၂၁၄)

လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း

အသွင်ကူးပြောင်းရေးကာလအတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် ယာယီလူဦးရေသန်းခေါင် စာရင်း ကောက်ယူရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး ဆောင်ရွက်စေရမည်။

အခန်း (၁၅)

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း (FCDC)

ပုဒ်မ (၂၁၅) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းဖြင့် အတည်ဖြစ်စေရမည်။

- (က) ပြည်ထောင်စုအဆင့် ဖက်ဒရယ်အထက်လွှတ်တော် (သို့မဟုတ်) ဖက်ဒရယ်အောက်လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ အနည်းဆုံးသုံးပုံတပုံ ထောက်ခံမှုဖြင့် အမျိုးသားလွှတ်တော် (သို့မဟုတ်) ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း ပြင်ဆင်ချက်ဥပဒေမူကြမ်းကို စတင်အဆိုပြုတင်သွင်းနိုင်သည်။
- (ခ) ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုအဆင့် ဖက်ဒရယ်အထက်လွှတ်တော် (သို့မဟုတ်) ဖက်ဒရယ် အောက်လွှတ်တော်သို့ အကြောင်းကြား အသိပေးရမည်။
- (ဂ) ပြင်ဆင်ရန်အဆိုပြုချက်ကို လက်ခံရရှိပြီးနောက် ၎င်းတို့၏ သဘောထားများကို (၃၀) ရက်အတွင်း ပြန်လည်ပေးပို့ရမည်။
- (ဃ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ လွှတ်တော်တရပ်စီတွင် ကိုယ်စားလှယ်ဦးရေ အနည်းဆုံးသုံးပုံ နှစ်ပုံ၏ ထောက်ခံမှုရရှိလျှင် ဥပဒေကြမ်းသည် အတည်ဖြစ်စေရမည်။
- (င) အထက်ပါ အပိုဒ်ခွဲ (ဃ) အရ အတည်ပြုပြီးသော ဥပဒေကြမ်းကို ပုဒ်မ (၁၀၅) အတိုင်း ဆက်လက် ဆောင်ရွက်ရမည်။

**Presentation by the National Unity Government (NUG)
to the National Unity Consultative Council (NUCC)
on the preparation of the Transitional Constitution.**

1. According to Article (83) of the Term of Reference (ToR) of the National Unity Consultative Council, the National Unity Government has the right to participate in the drafting of the transitional constitution. In accordance with that provision, (2) NUG representatives have been allowed to participate in the "Transitional Constitution Drafting Working Group" (TCWG) established by the NUCC.
2. In order to assist the (2) representatives who are participating in the TCWG on behalf of the NUG and also to ensure that the activities of those (2) representatives are accountable to representing the entire NUG government, the "Transitional Constitution Preparation Team" (TCPT) was established on 2 July in 2022 and it was then upgraded and assigned as "Transitional Constitution Preparation Committee" (TCPC) on 24 December 2022.
3. The purpose of forming the TCPC is to make the necessary preparations for the participation of the (2) representatives in TCWG to draft the transitional constitution on behalf of the NUG and then to present and discuss the "preparatory draft" to the TCWG.
4. However, the TCWG encountered a stalemate and activities were halted. While the TCWG was halted, the TCPC continued with its regular operations. Therefore, the necessary preparations were made by TCPC on a weekly basis, and the full preparatory draft was submitted to the NUG on 4 April 2023, and was officially recorded.
5. The TCPC preparatory draft recorded in the NUG cabinet was again presented at the "Ministerial Meeting" from 7 April to 26 June 2023, with the participation of all NUG ministers and deputy ministers, and weekly discussions were held. Based on the results of the discussion at the ministerial meeting, changes were made again, and recorded for a second time at the NUG cabinet meeting held on 27 June 2023.
6. In preparing for the drafting of a transitional constitution, the NUG's TCPC used the Federal Democratic Charter Part (1) and the "Constitution of the Federal Republic of the Union of Burma (Second Draft)" by Federal Constitution Drafting and Coordinating Committee (FC-

DCC) as a backbone and relevant papers, drafts and proposals (Eg. (22) Basic principles of PPS'I, (24) Basic principles of 12 EROs... etc.) have been quoted as completely as possible.

7. The NUG's TCPC preparation draft solely focuses on the necessary preparations from the technical and legal point of view, leaving articles blank that should be included in the transitional constitution only after obtaining political agreement. Although proposals are mentioned in certain places, it is not a definitive decision and notes such as ``to continue to discuss" are included for clarity.
8. The basic political problem of three military coups and over 75 years of ongoing armed conflicts in the country can be described as a 'Constitutional Crisis'. Therefore, constitution-making, which addresses this root cause of the country's longstanding problem for over 75 years, is not an easy task. It is not something that can be done by only one nationality, one region or one group. It is a matter that requires collaborative effort and participation from all nationalities, all regions, all ethnicities and all levels. To be able to collaborate given such a large historical responsibility of the country, the NUG conducted the necessary preparations to help the drafting of a transitional constitution and submitted it to the TCWG of the NUCC.
9. However, as the TCWG of NUCC has been in a deadlock to date, it was decided at the NUG Cabinet Meeting held on 22 August 2023 to directly submit the (preparatory draft) prepared by the NUG-TCPC to the regular monthly meeting of the NUG and the NUCC. In accordance with that decision, it has been decided to present the draft to the NUG-NUCC monthly meeting held on 25 August 2023.
10. In accordance with the decision of the National Unity Government (NUG) cabinet meeting, it was decided to formally record the NUG-TCPC's Transitional Federal Union Constitution (preparatory draft) which was submitted to the NUG-NUCC regular monthly meeting on 25 August 2023. In accordance with that decision, this complete Transitional Federal Constitution (preparatory draft) is officially submitted to the NUCC meeting on 8 September 2023 for further action as necessary.

8 September 2023

**Transitional Federal Union Constitution
(Preparatory Draft)
8 September 2023**

**prepared by Transitional Constitution Preparation Committee
(TCPC), National Unity Government**

Contents

Chapter (1) Basic Principles of the Federal Union

Chapter (2) Bill of Rights, Guarantees and Duties

Chapter (3) Transitional Period Arrangements

Chapter (4) Constituent Assembly

Chapter (5) Form of the Pyidaungsu during the Transitional Period

Chapter (6) Transitional Federal Union Legislation

Chapter (7) Transitional Federal Union Executive

Chapter (8) Transitional Federal Union Judiciary

Chapter (9) Division of Power and Resources Sharing between the Federal Union and the member states of the Federal Union

Chapter (10) Citizenship

Chapter (11) Defense and Security of the Federal Union

Chapter (12) State of Emergency

Chapter (13) General Provisions

Chapter (14) Transitional Provisions

Chapter (15) Amendment of the Transitional Constitution

Note: : After the NUG submitted to the NUCC on 8 October, 2023, the following points have been further amended.

- (a) In the table of contents, the previous chapter (11) is replaced as chapter (9) as mentioned above.
- (b) Some amendments have been made in chapter (3).
- (c) Some Articles in Chapter (11) have been added.

Chapter (1)

Basic Principles of the Federal Union

Article (1) Republic of the Federal Democracy Union

The Federal Union is an independent and sovereign country established jointly by various ethnic groups based on the Panglong agreement, which was signed on February 12th 1947. It shall be called the "Republic of the Federal Union of Burma" (FCDCC Article (1)).

Proposal - It shall be called as the "Republic of Federal Democratic Pyidaungsu" (Proposal of KNU, GSC and GSCN at JCC Federal)

Article (2) Federal Union Values

[FDC part (1), chapter (5), section (1)]

The Federal Democracy Union practices a federal democratic system that combines federalism and democracy. The following are believed and accepted as common values to implement fully the federal democratic system:

- (a) Fundamental Human Rights
- (b) Democratic Principles and Rights
- (c) Ethnic Minority Rights
- (d) Equality and Self-Determination
- (e) Collective Leadership among member states of the Federal Union
- (f) Pluralism, Mutual Respect and Mutual Recognition
- (g) Unity in Diversity
- (h) Gender Equality
- (i) Non-Discrimination (race, religion, language, literature,

culture, gender, differently abled, sexual orientation)

- (j) Secular State

Article (3) Formation of the Federal Union

- (a) The Federal Union is constituted by the member states of the Union, which retain the full rights of self-determination and are vested with equal political powers in accordance with this Constitution. [FCDCC Article (2)]
- (b) In order to guarantee the right to self-determination of ethnic peoples, the historically existing ethnic-based States shall have the right to continue to be established in the name of ethnic groups. [12 EROs and PPST – Basic principle 7]
- (c) Regions with mixed ethnic groups have the right to establish States based on geography. [Cf FDC – 2]
- (d) The constituting States of the Union retain rights to draft and ratify respective State Constitutions in accordance with this Constitution. [FDC Part 1, 3 (c)]
- (e) There shall be rights to form autonomous regions and national areas to protect rights of ethnic minorities within member states of the Union in accordance with the relevant State Constitution. [PPST Basic principle (7)]
- (f) There shall be a right to form newly constituted States based on ethnicity or geography. [Basic principle of 12 EROs]

Note: During the transition period, the issues of forming new States and changing State borders are to be decided politically. Based on this decision, article 3 (f) shall be amended.

Article (4) The Sovereignty of the Union

- (a) The sovereign power of the Union is derived from the member states of the Federal Union and the people in these States and is in force in the entire country. [FDC Part 1, Section (3), Article (4)]

Note: The member states of the Union and the people of those states are the original owners of sovereignty. [original text]

- (b) The three pillars of the sovereignty of the Federal Democratic Union—legislative, executive and judiciary powers — are exercised separately (separation of powers) and provide checks-and-balances to each other. [FDC Part 1, Section (3), Article (5)]
- (c) The sovereignty of the Federal Democratic Union is divided (division of powers) between the Union and the constituting States. [FDC Part 1, Section (3), Article (6)]

Article (5) Exercising Sovereignty of the Federal Union

- (a) The sovereignty of the Federal Union shall be exercised by members of parliament elected by the citizens with a secret ballot system through regular free and fair general elections at the union level in accordance with the provisions of this constitutional law and it shall be exercised by the members of State parliaments elected by the people of the State at the State level in line with the state constitution, which is developed in accordance with the provisions of this constitution. [FCDCC Article (4)]
- (b) The sovereignty of the Federal Union shall be divided and exercised by the Union Parliament, the Union Government, the Union Supreme Court and Courts at the union level, which are established in accordance with this constitution, and it shall be divided and exer-

cised by the State Parliament, the State government, the State courts at State level, which are established in line with the State constitution, which is developed in accordance with the provisions of this constitution. [FDC, Article (6)]

Article (6) Division of Powers between the Federal Union and States [FDC, Part 1, Chapter (4), Article (6)]

- (a) Powers shall be shared in accordance with this constitution between the Federal Union and the States.
- (b) The union powers, concurrent powers, state powers shall be determined according to the principle of the division of powers between the Federal Union and the states and the residual powers shall be vested in the constituting States.
- (c) The powers that cannot be exercised by individual states shall be conferred to the union.

Article (7) Territory of the Union

The territory comprising of land, water, and air masses of the Federal Union, shall be as it stands on the day this constitution is adopted and promulgated. [FCDCC – Article (8)]

Article (8) Supreme Law

This Transitional Constitution of the Federal Union is the supreme law of the union during the transition period. [FCDCC – Article (10)]

Article (9) Head of the Federal Union [FDC – Article (5)]

- (a) The President of the Federal Union shall be the Head of State.
- (b) The Union Prime Minister shall be the head of the Federal Union government.

Article (10) Heads of the States [FDC – Article (64)]

The heads of the States rank above the Union ministers in the structure of the Federal Union.

Article (11) Legislation of the Federal Union [FDC – Article (7)]

- (a) The legislative power of the Federal Union is vested in the Union Parliament.
- (b) The Union Parliament shall be comprised of Pyithu Hluttaw (Lower House) and Amyotha Hluttaw (Upper House). The two houses have equal power in legislation.
- (c) The Amyotha Hluttaw shall be constituted with equal number of representatives nominated by respective states.
- (d) The Pyithu Hluttaw shall be constituted with representatives elected by people based either on populations or on townships.
- (e) When the Federal Union Parliament enacts legislation, the upper house and the lower house shall discuss bills separately and vote separately. The bill shall become a law only if both houses of parliament agree. If either house of parliament rejects the bill, it shall not become a law. With respect to the rejected bill, it can proceed in accordance with article (105).

Article (12) Executive of the Federal Union [FDC – Article (8)]

The executive of the Federal Union shall be a parliamentary system led by the Prime Minister with the Union President as the head of state.

Article (13) The Judiciary of the Federal Union [FDC – Article (9)]

The federal judicial system is an independent and fair judicial system that upholds the rule of law. Cases shall uphold the right to legal defense, the right to appeal and shall be judged freely before the public except in case of legal restrictions.

- Article (14) The Constitutional Court [FDC – Article (10)]
- “An independent Constitutional Court” shall be formed to settle constitutional disputes between the Federal Union and the States or among the States. (FDC – 10)
- Article (15) The Security and Defense of the Federal Union [FDC – Article (55) to (60)]
- (a) The basic principle of the security and defense of the Federal Union is a system of “civilian supremacy”, which places all the security and defense forces of the Federal Union under the rule of a democratically elected civilian government.
 - (b) The policies on the security and defense of the Federal Union shall be based on human security.
 - (c) The military, which is a public servant, shall not be involved in politics.
- Article (16) The Secular Union [FDC – Article (17)]
- (a) The Federal Union shall practice secularism. (FCDCC Article – 7, A)
 - (b) No religion shall be instituted as the state religion. (FCDCC Article – 7, B)
 - (c) The executive power and revenue of the Union shall not be used for religion.
 - (d) There shall be religious freedom.
- Article (17) Fiscal Federalism [FDC – Article (18) and (19)]
- (a) The list of tax powers divided between the Union level government and State level governments is to be precisely and systematically specified by law. The taxation mechanism of the union and those of States are to be established separately. (FDC – 18)

- (b) Fiscal power shall be divided between the Federal Union and the member states of the union. (12 EROs – 17)
- (c) The Fiscal Management and Sharing Laws between the union and States are to be stipulated.
- (d) A policy of equitable fiscal distribution shall be adopted to practice equitable development of the constituting States. (FDC – 19)

Article (18) Land and Natural Resources [FDC – Article (20) to (23)]

- (a) Respective States have the right to draft and enact laws on the land and natural resources management. (Cf: FDC – 20)
- (b) The original owner of all of land and natural resources within each State is the people of that State. The State shall have the right to manage the exploration, extraction, trading, preservation, and protection of the natural resources within the State. (Cf: FDC – 21)
- (c) The respective States in the Federal Union shall retain the right to manage and benefit the revenue earned from natural resources. (Cf: FDC – 22)
- (d) The extraction and production of natural resources shall require obtaining the consent of the people of the respective local communities and, in addition, shall deliver direct benefit to the development of the area. Separate taxes shall be collected, and a fund program shall be developed and enacted to remedy the negative impacts to the communities and natural environment and the damages to the ecosystem due to the extraction of natural resources.

Article (19) Administration and Public Services [FDC – Article (6) and (62)]

- (a) Civil servants for the union and those for States shall

be appointed separately. Civil servants for the union shall be appointed by the Union Government. Civil servants for States shall be appointed by State Government. (Cf: FDC – 61)

- (b) The policy on the recruitment and training for the administration and public services shall be precisely stipulated. The government of the Federal Union shall stipulate the basic standard of the curriculum of the civil service training academies and the member states of the union shall have the right to add and revise the curriculum as necessary in accordance with the relevant State. (Cf: FDC – 61)
- (c) The respective States shall have right to open the civil service and administration academies for those who are to serve at States. (Cf: FDC – 62)

Article (20) Inter-Governmental Relations [FDC – Article (63)]

- (a) A coordination system that is free from influence among each other shall be implemented between the Union and States and among States. (12 EROs – 24)
- (b) A joint committee of the heads of the States can be formed in order to jointly solve disputes or controversies should such issues arise between the Federal Union and the States and among States. The joint ministerial committees can be formed to cooperate on different sectors. The joint fiscal committee can be formed in order to manage revenue sharing. The tenure of the committees shall be determined by each issue.

Article (21) Political System

- (a) The political system of the Federal Union is the multi-party democracy system. (FCDCC Article 9, A)
- (b) Political parties may be formed freely in accordance

with democratic principles and practices. (FCDC Article 9, B)

- (c) The Federal Union Parliament shall enact political party laws for political parties formed and registered at the union level.
- (d) For political parties formed and registered at the State level, State Parliaments of respective member states shall enact political party laws.

Article (22) Economic System

The market economy system will be applied in the Federal Union. [EAO-12, PPST – Basic principle]

Article (23) Election Commissions

A Union Election Commission and State Election Commissions shall be established separately. [FDC – Article (16-b)]

Chapter (2)

Bill of Rights, Guarantees and Duties

Article (24) Fundamental Rights

- (a) Everyone residing in the union shall fully enjoy fundamental human rights. (FDC-24)
- (b) Every citizen of the union shall enjoy Fundamental Rights of Citizens and Individual Rights. (FDC-26)
- (c) Every ethnic nationality shall fully enjoy not only Individual Rights but also collective rights and Cultural Self-Determination. (FDC-25 and 26)

- (d) Ethnic nationalities' traditional customs and languages shall be protected, preserved and promoted freely in accord with international human rights standards. National characteristics and cultural rights which are inherent rights of ethnic nationalities shall not be compromised under any situation. (FDC-45)
- (e) Every citizen of the Union shall fully enjoy fundamental individual rights regardless of race, religion, gender, disability, and sexual orientation. (FDC-27)

Article (25) Individual Rights (FCDCC 11, 12)

- (a) Every person living in the Federal Union:
 - (1) Shall have the right to life.
 - (2) Shall have the right to work, occupation and enjoy the benefits deserved for their work force.
 - (3) Shall be equal before the law irrespective of differences with regard to ethnicity, native birthplace, religion, skin color, social status, age, gender and sexual orientation.
 - (4) Shall have freedom of thought and belief.
 - (5) Shall have the right to be legally recognized as a human being and shall have the right to acquire respect and protection for his/her human dignity.
- (b) No person living in the Federal Union:
 - (1) Shall be enslaved.
 - (2) Shall be subjected to forced labor.
 - (3) Shall be subjected to torture, sexual mistreatment, or cruel, inhuman, and degrading treatment.

Article (26) Irrevocable Rights (FCDCC-12)

The rights contained in the above Article (24) and article (25) shall not be revoked under any circumstances.

Article (27) Fundamental Rights (FCDCC-13)

Every person living in the Federal Union shall have:

- (a) The right to freely express, publish and have access to and disseminate information.
- (b) The right to freedom of religion and perform religious rites and traditions.
- (c) The right to freely assemble and demonstrate peacefully.
- (d) The right to equality before the law and access to legal recourse.
- (e) No person shall unlawfully occupy the property of any citizen or lawful resident of the Federation.

Article (28) Privacy Rights (FCDCC-14)

Every person living in the Federal Union shall be secure from:

- (a) Illegal search of person and premises, and seizure of his or her property.
- (b) Violation of the freedom of communication such as letters, phone, e-mail, fax, telegraph and other communication.
- (c) Injury to his or her dignity and reputation.

Article (29) Gender Equality (FCDCC-16)

Gender equality shall be guaranteed in the political, economic, social and cultural fields, and in the family.

Article (30) Right to Citizenship (FCDCC-17)

Anyone living in the Federal Union has the right to apply for citizenship in accordance with the legislation of the Federal Union.

Note: The right to reapply for citizenship shall be exercised in accordance with the provisions of Articles (62), (169), (170), (171), and (179) of this Constitution for those who have lost citizenship due to the civil war that has persisted for more than 75 years between ethnic resistance organizations who have been fighting for democracy, national equality, self-determination and the government; due to other political, military, ethnic, and religious conflicts; due to the 1982 Citizenship Law; and other unjust laws and regulations.

Article (31) Rights of the person arrested and detained (FCDCC-18)

- (a) No one living in the Federal Union shall be subject to detention or imprisonment upon suspicion without valid grounds justifying the assumption that an offence has been committed and without an arrest warrant issued by a judge.
- (b) All those arrested or detained shall be treated with respect for human dignity.
- (c) No one shall be detained without a warrant for more than 24 hours. Continued detention of more than 24 hours shall be allowed subject to existing legislation only after sufficient grounds have been reported to the respective court and a detention order from a judge has been obtained.

Article (32) Criminal Charges (FCDCC-19)

- (a) Every person charged with a criminal offense shall have the right:
 - (1) To be informed without delay of the charge and alleged specific offense.
 - (2) To be tried within a reasonable time.

- (3) Not to be compelled to be a witness to the offence.
 - (4) To defense to the fullest extent in accordance with the law.
 - (5) To hire legal counsel to defend them on their behalf. If they are unable to hire, in serious cases, the federal government (or) the relevant state government shall make arrangements according to the case.
 - (6) To be tried in a language which he or she understands or, failing this, to have the proceeding interpreted to him or her.
- (b) Judicial proceedings shall be open to the public. Exceptions may be made for cases involving children.

Article (33). Trial and Penalty (FCDCC-20)

- (a) No person shall be tried for an offense except under the laws existing at the time of the offense.
- (b) No penalty degrading to the human dignity of the individual shall be imposed.
- (c) A person acquitted of an offense shall not be retried for the same offense.
- (d) No person shall be punished for the same act more than once.
- (e) No person shall be punished for an action that was not a violation of a law at the time it was committed.

Civil and Political Rights

Article (34) Freedom of Movement (FCDCC-21)

- (a) Every citizen of the Federal Union shall have the right to travel freely anywhere in the Federal Union.

- (b) The right to move from one member state to another state shall be in accordance with Article (148).

Article (35) Freedom to Travel Abroad and Reenter (FCDCC-22)

Every citizen of the Federal Union shall have the right to leave and return to the Federal Union.

Article (36) Right to Marry (FCDCC-23)

- (a) Every adult who has reached the age of (18) shall have the right to marry in accordance with his or her free will, without discrimination based on race, religion, class or sexual orientation.
- (b) Marriage shall not automatically affect the person's right to choose the religion or nationality. The matter shall be in accordance with the person's own free will.
- (c) The age of the adult shall be 18 years.

Note: The age of adulthood shall be determined by the Federal Union Parliament.

Article (37) Political Rights (FCDCC-24)

Every citizen at the age of majority shall have the right:

- (a) To participate in the conduct of political affairs, directly or through freely elected representatives.
- (b) To vote and the right to run in regularly held general elections and in occasionally held elections, that are free and fair.

Article (38) The Right to form Associations (FCDCC-25)

- (a) Every citizen of the Federal Union shall have the right freely to form, join, and participate in organizations, associations, and unions in accordance with the Federal law.

- (b) No one shall be forced to participate in or leave any association.

Economic, Social and Cultural Rights

Article (39) Economic Rights

- (a) Every citizen shall have the right to own, transfer and dispose of property legally acquired, and the right to inherit in accordance with the law. (FDC- 28, FCDCC- 26-A)
- (b) These rights shall only be revoked or restricted for the benefit of the public at large, in accordance with the law. And the person whose properties were revoked shall have the right to ask to be awarded proper and adequate compensation for a lump sum. (Cf: FDC- 29, FCDCC- 26-B)
- (c) Every citizen of the Union is entitled to choose work and has the right to work regardless of their birthplace, religion, class, gender, differently abled, color, race or age. (FDC-30, FCDCC- 27)
- (d) Every citizen of the Union is entitled to conduct economic activities freely for their livelihoods and to establish economic institutions freely. (FDC-31, FCDCC- 28-A)
- (e) In practicing the above mentioned right as per paragraph d, the economic policies and plans of the Union, state security, public interest and health shall not be compromised. (FDC-32, FCDCC- 28-B)
- (f) Union level projects shall be implemented in accordance with the agreement of the relevant subnational government and the public and shall not threaten the social security of women and children.
- (g) Every citizen of the Union is entitled to freedom of innovation and to intellectual property rights in accordance with the laws. (FDC-33, FCDCC- 29)

- (h) A particular social group shall inherently be entitled to preserve, utilize, manage, and transfer the ancestral natural heritage, cultural heritage and customary technical heritage. (FDC-34, FCDCC- 30)
- (i) The migration and movement of a citizen from the home state to another State for the purpose of settlement or economic activities shall be subject to the respective States' laws and regulations. (FDC-35, FCDCC- 31)
- (j) The union powers, the state powers and concurrent powers on foreign investment shall be stipulated. The residual powers shall remain with the States. (FDC-36)

Article (40) Education Rights

- (a) Every Citizen of the Federal Union shall:
 - (1) Have the right to freely pursue an education.
 - (2) Have the right to freely choose his or her desired subject, vocational course and higher education.
 - (3) Have the right to special education for differently abled persons.
- (b) Everyone who resides in the Federal Union shall have the right to have a mandatory free basic education. (FDC-37, FCDCC- 32)
- (c) Ethnic nationalities' mother tongue-based education shall be implemented in accordance with the self-determination of the federal unit. Federal democratic education shall be practiced. (FDC- 38)
- (d) The rights to establish private schools, universities, and science and vocational schools in accord with the laws shall be guaranteed. (FDC- 39, FCDCC- 33)
- (e) The education system shall be a system that promotes human rights, democracy and equality.

Article (41) Rights to Health (FCDCC- 34)

- (a) Every citizen has the right to receive basic health services and protection free of charge.
- (b) The Federal Union Government shall provide health, accident, and life insurance and an adequate social welfare scheme.
- (c) Every citizen has the right to health care in relation to his/her reproduction matters.
- (d) The Assembly of the Federal Union shall enact laws relating to reproduction matters contained in Article 41 (c).

Article (42) Press Rights

The independence of the press and its right to access and disseminate information shall be protected. (FDC – 42)

Article (43) Cultural Rights

- (a) All ethnicities including indigenous peoples living in the Federal Union shall have the right to exercise cultural self-determination.
- (b) All people living in the Federal Democratic Union shall be entitled to speak, learn and promote their own languages and literature freely. (FDC-44)
- (c) Every citizen of the Federal Union shall, unless it contradicts human rights, have the right to freely develop and promote the culture, customs and tradition of his/ her own nationality in accordance with this Constitution. (FCDCC- 35)

Article (44) Special Rights Measures

- (a) Ethnicities shall have equitable socioeconomic and cultural rights. They shall be entitled to the progressive actions and affirmative actions as well. (FDC- 46)

- (b) Discrimination, directly or indirectly, against race, faith, gender, physical or mental disability, sexual orientation, skin color and any other type of discrimination are completely prohibited. In addition, the right to be protected from discrimination shall be promoted, protected and respected. (FDC- 47)
- (c) In order to realize gender equality, a quota system of at least 30 percent of women shall be practiced at all levels of legislations of the Federal Union and in setting out policies for the implementation of equality. (FC-DCC – 37, FDC – 48)

Article (45) Child Rights (FDC- 49, FCDCC- 38)

- (a) Every child shall be entitled to protection and care in his/her status as a minor. Every child shall enjoy the support and care of the governments from different levels within the Federal Union and the society as a whole.
- (b) Children shall not be separated from their family without the consent of parents or guardians. It is the natural rights of parents to nurture and mentor their children. A child rights law which is enacted by the Federal Union Parliament in accordance with the Child Rights Convention of the United Nations, shall be followed. In case of the parents' absence of their duties or the children's lack of refuge for various reasons, the separation of children from their family shall be undertaken in accordance with the laws.
- (c) Children shall be protected from economic, social and sexual exploitation. They shall be protected from employment which will damage their morality, health, life, physical development and right to education.
- (d) The Federal Union Parliament is to enact the child

rights law in line with the Child Rights Convention of the United Nations.

Article (46) Labour Rights (FDC- 50, FCDCC- 39)

- (a) Everyone, to be able to make a living in human dignity, has:
 - 1. The right to proper working conditions
 - 2. The right to social security and social protection
 - 3. The right to fair working hours
 - 4. The right to holidays and leaves
 - 5. The right to basic salary based on the work force.
 - 6. The right to freely form and associate with unions (ILO Convention 87) and to make collective negotiation and demands (ILO Convention 98)
- (b) The Federal Union Parliament and the State Parliaments shall enact the labour rights law in respective sectors.

Article (47) Farmers' Rights (FDC- 51, FCDCC- 40)

- (a) Every farmer shall be entitled to:
 - (1) Grow, sell and produce crops freely;
 - (2) Pay taxes in money; and
 - (3) Form farmers' unions freely.
- (b) Farmers' rights relating to respective sectors are to be enacted by State Parliaments and the Federal Union Parliament

Article (48) Realization of Equality (FDC- 52, FCDCC- 41)

The affirmative action policies enacted by the Federal Union Parliament in order to provide protection and support to the ethnic nationalities and groups who have been suffering from the deprivation of rights and underdevelopment in all aspects, the group of citizens with low capacities, or the groups marginalized due to some customary practices shall not be restrained by the provision of equality for every citizen.

Article (49) Protecting Rights of Minorities residing within States

In order for minority within a minority residing within states to be able to collaborate and participate in political decision making, opportunities for political participation in different levels of political sector shall be created. In addition, policies of affirmative action are to be stipulated in all sectors. (FDC – 53)

Article (50) Environmental Rights (FDC- 54, FCDCC- 42)

- (a) Every citizen of the Federal Union shall be free from suffering resulting from environmental damage and is entitled to a natural and healthy environment.
- (b) The Federal Union and respective State Governments shall recognize the rights of indigenous people to protect and preserve the natural environment and their rights to control and limit the excessive extraction of natural resources that will damage the natural environment.

Article (51) Protection by Human Rights Commission (FCDCC- 43)

Any person whose human rights are violated shall have the right to protection by the Human Rights Commission and other respective commissions.

- Article (52) Obtaining Protection under the Constitution (FCDCC- 44)
- (a) When necessary, every person shall have the right to apply to the Supreme Court for receiving protection of the Constitution by submitting writ.
 - (b) This right shall not be suspended under any circumstances.

- Article (53) Protection by the Federal Union (FCDCC- 45)
- Every citizen shall have the right to claim protection from the Federal Union within the Federal Union or outside it.

- Article (54) International Covenants (FCDCC- 46)
- The courts shall have the right to directly refer to or apply international standards and international covenants ratified by the Federal Union Parliament.

- Article (55) Duties (FCDCC- 47)
- Every citizen of the Federal Union shall bear the duties:
- (a) To protect the Federal Union; and
 - (b) To respect, maintain and protect the Constitution of the Federal Union.

Chapter (3)

Transitional Period Arrangements

- Article (56) Promulgation of the Transitional Constitution of the Federal Union
- (a) In order to eliminate all dictatorships including the military dictatorship and to build a Federal Democrat-

ic Union, with the combination of De Jure Mandate, which is the result of the general elections held on 8 November 2020 and De Facto Mandate of spring revolution and ethnic resistance organizations, this transitional constitution is enacted by “People's Assembly” in accordance with the step (8) of political roadmap in chapter (3) of part (1) of “Federal Democracy Charter”.

- (b) The Pyidaungsu Hluttaw shall, within (7) days, stipulate that the transitional constitution ratified by the People's Assembly is in force throughout the Union. In the case of such a stipulation, the information and articles approved by the People's Assembly shall not be amended, supplemented, or canceled.

Note: Whether the needs to adopt again by the Pyidaungsu Hluttaw is still discussing.

- (c) From the time this transitional constitution comes into force, all the effects of the 2008 Constitution, which has been abolished by the announcement of Committee Representing Pyidaungsu Hluttaw (CRPH) on 31 March 2021, shall be deemed to have ended in the entire Union.
- (d) From the time this transitional constitution comes into force, part (2), "Interim Constitutional Arrangements" of the "Federal Democracy Charter" enacted by the People's Assembly held in (27-29) January, 2022, shall be deemed to have expired.

Article (57) Implementation of the Transitional Federal Union Constitution

- (a) To end the military dictatorship, to end more than 75 years of civil war and to build a genuine Federal Democratic Union, the basic principles of the Federal Union (Chapter – 1), bill of rights, guarantees and duties

(Chapter – 2) which have been enacted in accordance with the provisions of part (1) of the Federal Democracy Charter, shall always be exercised during the transitional period and under the permanent constitution as they were exercised during the interim period (revolution period).

- (b) The three branches of sovereignty; legislative power, executive power and judicial power, are exercised in accordance with this Transitional Constitution and the Transitional Federal Union Parliament shall be established with the combination of De Jure Mandate, which is the result of the general elections held on 8 November 2020 and De Facto Mandate of spring revolution and ethnic resistance organizations according to the provisions in Chapter (6), the Transitional Federal Union government shall be established according to the provisions of Chapter (7), and the transitional Federal Union courts shall be established according to the provisions of chapter (8).
- (c) The Transitional Union Parliament, established in accordance with this Transitional Constitution, shall remain accountable for the activities of the Interim (Revolutionary Period) Pyidaungsu Hluttaw, the Transitional Federal Union Government (Transitional National Unity Government) shall remain accountable for the activities of the Interim (Revolutionary Period) National Unity Government, and various levels of Transitional Federal Courts shall continue to be accountable for the activities of various levels of the Interim (Revolutionary Period) Federal Courts.
- (d) Union member states/federal units that fully guarantee democracy, equality and self-determination rights shall be formed in accordance with this Transitional Constitution. There shall be rights to draft and enact re-

spective State Transitional Constitutions through the exercise of the right to self-determination held by states/federal units.

- (e) The State/Federal Units that have rights to draft and enact the Transitional Constitutions in accordance with this Transitional Constitution, shall establish Legislative, Government and Courts of the States/Federal Units by implementing the Transitional Constitutions. The state/federal units shall be guaranteed the right to exercise the powers that the state/federal units have the right to exercise according to the principle of 'sharing of powers' between the union and the state/federal unit, which should be exercised under the federal system.

Article (58) Constituent Assembly

In order for the ethnicities who live in the union, all regions and all classes to be able to participate in the new constitution that will be applied permanently in the Federal Union, the “Constituent Assembly” shall be convened in accordance with the provisions of Chapter (4).

Article (59) Commission to assist drafting State Federal Units Constitution

- (a) A Union-level Commission to assist in drafting the States/Federal Units permanent Constitutions shall be formed to support the Constitution drafting processes of the member states/Federal Units of the Union.
- (b) The Commission shall assist in holding elections in the respective States/Federal Units in accordance with the States/Federal Units permanent Constitutions which will be drafted and exercised during the transition period.

- (c) In the States/Federal Units Constitutions, political and cultural self-determination rights of respective states shall be guaranteed.

Article (60) Independent Transitional Commissions

The following commissions shall be formed to assist the establishment of the necessary mechanisms for the Transitional Union Government in the preservation of the prevalence of law and order, social security of the people and building future Federalism, or to assist the drafting process of the Federal Union Constitution at the Constituent Assembly:

- (a) Anti-Corruption Commission
- (b) Anti-Discrimination and Human Rights Commission
- (c) Right to Information Commission
- (d) Gender Equality and Gender-based Violence Commission
- (e) Other necessary commissions

Article (61) Transitional Commission for Refugee and Internal Displaced Persons Resettlement

Committees and Commissions at the Union level or at the State level shall be formed, as necessary, to assist with the systematic resettlement and social welfare of refugees and internally displaced persons because of more than 70 years of civil war, or the military's brutal rampage during the Spring Revolution. If the resettlement process has not finished during the transition period, a new government, which will be formed through an election under a new Federal Union Constitution which will be developed/drafted and adopted, shall continue the process.

Article (62) Reverification and Acceptance of Citizenship in the transition period

The right to re-apply for citizenship shall be specially processed by a commission during the transition period for those who have lost citizenship due to the civil war that has persisted for more than 75 years between ethnic resistance organizations who have been fighting for democracy, national equality, self-determination and the government; due to other political, military, ethnic, and religious conflicts; due to the 1982 Citizenship Law; and other unjust laws and regulations.

Article (63) Transitional Security Sector Reform

- (a) As described in Chapter (1) Basic Principles and Chapter (10) Defense and Security Provisions of this Constitution, civilian control of all the Federal Union Security forces policy shall be exercised firmly.
- (b) The structure of the army (“Tatmataw”) and all the enacted laws to establish the military dictatorship shall be abolished and announced by the Federal Union Parliament in the transition period, and the Union Army (“Tatmataw”) reform process shall start in the transition period. These shall be included in the new federal union constitution which will be drafted in and adopted by the People’s Assembly.
- (c) Security sector reform including the future of Ethnic Revolution Organizations and People Defense Forces which emerged in the Spring Revolution as well as the transformation of the military dictators shall begin in the transition period. If the process has not finished during transition period, a new government, which will be formed through an election under a new Federal Union Constitution which will be developed/drafted and adopted, shall continue the process.

Article (64) Transitional Justice [JCC- T] wait state] to write

Note: Temporary waiting as it is an ongoing discussion in JCC-TC.

Article (65) Transitional Re-building

Committees and Commissions at the Union level or at the States/Federal Units level shall be formed to assist systematic implementation of re-building of the destroyed country because of more than 70 years of civil war, or the military's brutal rampage since the attempted coup on February 1, 2021.

Article (66) International Assistance in the transition period

Committees, Commissions and mechanisms shall be established, as necessary, to assist the Transitional Union Government, to get enough technical and financial assistances, from international organizations, international governments and international financial institutions including the United Nations, which are essential for humanitarian assistance programme in transition period, for resettlement and relief programme for refugees and internal displaced persons, for the whole process of rebuilding the country.

Article (67) Term

The term of the transitional constitution is from the time this constitution comes into force and applies until the time a new federal union government is formed which will be elected through the election under a new Federal Union Constitution which will be drafted and adopted in the Constituent Assembly.

Chapter (4)

Constituent Assembly

Article (68) Objective

- (a) The objective of organizing the Constituent Assembly is to draft and enact a permanent federal union constitution during the transition period.
- (b) The Constituent Assembly shall be convened according to the political road map phase (10) under chapter (3) of “Federal Democracy Charter” (Part 1), which was approved by the People’s Assembly held on 27 – 29 January 2022.

Article (69) Mandate to convene the Constituent Assembly

- (a) By exercising the mandate that was legally given to the elected representatives by the citizens in the election held on 8 November 2020 (De Jure Mandate)
- (b) By exercising the mandate deriving from the right to defense by Spring Revolution and Armed Resistance Organizations against the illegal coup’ d’état and from practically exercising political power during interim and transitional period (De Facto Mandate)
- (c) There shall be right to draft and adopt a constitution by combining De Jure Mandate and De Facto Mandate.

Article (70) Representatives of the Constituent Assembly

The representatives of the following groups have the right to participate in the Constituent Assembly to draft and enact the federal union constitution during transition period.

- (a) The elected representatives from the 2020 election.

- (b) State/Federal Unit Council members
- (c) Ethnic Resistance Organizations
- (d) Civil Society Organizations that are involved in the Spring Revolution
- (e) Political parties

Article (71) Representatives participation proportion of the Constituent Assembly

- (a) Elected representatives (30%)
- (b) State/Federal Unit Council members (30%)
- (c) Ethnic Resistance Organization (13%)
- (d) Civil Society Organizations (13%)
- (e) Political Parties (13%)

Article (72) Forming the Constituent Assembly supporting mechanisms

In order to convene the Constituent Assembly successfully within the specified period, the following supporting mechanism shall be formed.

- (a) Necessary committees by sector
- (b) Administrative working committees
- (c) Technical support team and secretaries
- (d) Local and international technical experts
- (e) Creating dispute resolution mechanisms
- (f) Creating a space for the public to be informed

Article (73) Matters related to forming the member states of the Federal Union

The following matters on the provisions of forming the mem-

ber states of the Union that will be added in the permanent Federal Union constitution will be made in the Constituent Assembly.

- (a) Matters related to naming the member states of the Federal Union (Pyidaung/State/Pyi/Region etc)
- (b) Matters related to forms of forming the member states of the Federal Union (Forming with State (or) establishing Federate State by combing sub-states)

Note: To discuss and decide in the Constituent Assembly on the matters related to formation of each federal unit of States/Federal Units (or) Federated State by combining sub-states (or) Federal Units/Union member states based on existing States and Regions including formation of Bamar State.

- (c) Matters related to forming new member states of the Federal Union
- (d) Matters related to changing States boundaries
- (e) It shall be based on the relevant state's background history and national unity either in the formation of new member states of the federal union or in changing the boundaries of the state.

Article (74) Decision Making

In order to be able to make decisions systematically, the following decision-making format shall be defined.

- (a) In deciding matters directly related to state affairs such as naming the members State of the Federal Union, forms of the forming the member states of the Union, forming new States, changing state boundaries and determining the number of representatives to be sent by the member states to the Federal Upper Chamber and important political matters directly related to the union affairs including forming the union army, can be

decided by the a majority of two-third (65%) of the representatives of the assembly.

- (b) Matters related to technical issues, which are unrelated to above clause (A), can be decided by a majority of more than half (51%) of the representatives of the assembly.

Article (75) Steps in the process of drafting and adopting the Federal Constitution

- (a) Agreeing on Union Vision and Values, The Guiding Principles for Building the Federal Democracy Union [discussing and agreeing on the principles of Federal Democracy Charter Part 1 with actors who were not able to be involved during the interim (revolution) period].
- (b) Agreeing on institutions and procedures for making a constitution.
- (c) Preparing for a consultation with the people by providing civic education on the process, constitutional history and constitutional options.
- (d) Consultation with scholars and technical experts.
- (e) Start writing a constitution (draft) and forming necessary working committees to be able to write such a draft.
- (f) Public consultation on the constitution (draft).
- (g) Finalizing the constitution (draft).
- (h) Approving the finalized constitution (draft) as a confirmed draft in the Constituent Assembly.
- (i) Ratification of the draft constitution that was approved by the Constituent Assembly through referendum by each union member state. When holding referendums

by the member states of the federal union, they shall be based on the number of states/federal units existing during the transition period.

- (j) When holding referendums based on the member states existing during the transitional period, if 75% of the number of the proposed States in the draft vote in favor, the federal constitution shall be deemed to have been ratified. Referendums must be held again in States that have not yet voted in favor.
- (k) When holding referendums based on the member states of the Union, if 75% of the number of the states , vote against it, the designation of “approved draft” by the Constituent Assembly shall be considered null and void. The Constituent Assembly shall either amend the approved draft that was considered null and void or draft a new constitution and hold the referendums based on the member states of the Union shall be held again within (6) months.
- (l) If the federal union constitution can be adopted in a referendum held based on the member states of the union, new elections shall be held under the leadership of the Transitional Federal Government in accordance with the provisions of the new federal constitution. The necessary election commission for conducting such an election shall be established in accordance with the provisions of Article (22).
- (m) The Transitional Union Government shall formally transfer power to the new Union Government that won the election held in accordance with the new federal union constitution. At the time of transferring power, the transitional union government and the transitional federal constitution shall be declared to have ended.

Article (76) Term of the Constituent Assembly

- (a) The term of the Constituent Assembly is (4) years. Out of those (4) years, the drafting of the Federal Union constitution shall be completed within (3) years and holding referendums based on member states, holding new elections and transferring power shall be completed within one (1) year.
- (b) If it is not approved in the referendum held based on the member states of the union, (6) months for the amendment of the draft constitution, (6) months for the holding of elections and the transferring power, a total of (12) months can be extended.

Chapter (5)

Form of the Pyidaungsu during the Transitional Period

Article (77) Member States of the Federal Union

The Federal Union is formed with the following member states which have the full rights to democracy, equality and self-determination, which have been formed based on ethnicity and geography.

- (1)
- (2)
- (3)

Note: Only after obtaining political agreement on whether new states should be formed and whether state boundaries should be changed, the number of member states of the union will be determined and added under this article.

Article (78) State Constitution of the Members States of the Federal Union

- (a) The constituting States of the union shall retain rights

- to draft and ratify their own constitutions. (FDC – 12)
- (b) The State Constitutions shall specify local governance as necessary, including the identification of status/ levels of local government and that of territories for local government of member states. (12 EROs – 20)
 - (c) The State’s Constitution shall provide the following as necessary regarding land and natural resources within member the States of the union.
 - (1) Right to own, use and manage lands, right to collect taxes and to benefit. (12 EROs – 18)
 - (2) Right to recognition of customary land ownership of ethnic nationalities (12 EROs – 18)
 - (3) Right to own and manage natural resources, right to collect taxes and right to preserve and protect the environment. (12 EROs – 18)
 - (d) Member States of the union shall have right to draft and adopt the election law of the respective state. (Cf: 12 EROs – 18)
 - (e) The political, social, economic, cultural and customary rights of every ethnic nationality within the States shall be preserved and promoted. (FDC – 14)
 - (f) A systematic management is required to prevent internal immigration that may impact on the damage of the politics, social, economic and culture of indigenous peoples residing in constituting States of the union. (12 EROs – 13)
 - (g) The official language of each state can be adopted by each respective state as appropriate. (FDC – 15)

Article (79) Rights to form New States

- (a) New States shall have the right to be formed in the Federal Union.

- (b) Standards and procedures to form new States shall be discussed and agreed in the Constituent Assembly and shall be added and adopted in the permanent constitution.

Noted: Only after obtaining political agreement on whether new states should be formed and state boundaries should be changed, the decision will be made on whether this article should be included or not.

Article (80) Transitional Federal Units

- (a) In addition, to the (7) States and (7) Regions that are defined as States/Federal Units in accordance with Part (2), Chapter (7), Article (48) of the Federal Democracy Charter in interim (revolution) period, new transitional ‘Federal Units’, which retain the full rights of self-determination, shall have the right to be formed in transitional period as per the needs of current revolution.
- (b) The matters regarding those transitional federal units will be discussed again in the Constituent Assembly and shall have the right to be established as States/Federal Units.
- (c) New Transitional Federal Units are;
 - (1)
 - (2)
 - (3)

Noted: This article shall be included only after obtaining political agreement on whether new transitional “Federal Units” should be formed.

Article (81) Protecting the rights of ethnic minorities

- (a) In order to protect the rights of ethnic minorities within the Federal Union member states (minority

within minority), autonomous regions and national territories shall be established in accordance with the relevant state constitution.

- (b) Ethnic minorities' traditional customs and languages shall be protected, preserved and promoted freely in accordance with international human rights standards.
- (c) Autonomous regions and national territories shall be formed based on ethnicities.
- (d) Procedures for the formation of autonomous regions and national territories must be enacted in the relevant state constitutions.

Article (82) Federal Territorial

The federal territorials are as follows;

- (1) Federal Union Capital
- (2)

Article (83) Powers that the member states of the Federal Union are not entitled to exercise

The member states of the federal union shall not be allowed to exercise the powers on the military alliances with foreign nations, signing the military treaties, issuing notes and coins to use within the State.

Chapter (6)

Transitional Federal Union Legislation

Article (84) Forming the Transitional Federal Union Parliament

- (a) The Transitional Federal Union Parliament shall be composed of the Federal Upper Chamber and Feder-

al Lower Chamber.

- (b) The Federal Parliament (sic) and the Federal Lower Chamber of the Transitional Union Parliament shall be formed with the members of parliaments who were elected in the general elections held on 8 November 2020 (De Jure Mandate) and the representatives of States/federal units including ethnic resistance organizations who are involving in the spring revolution (De Facto Mandate) in accordance with the provision of Article (85) and Article (95).
- (c) The representation of the representatives who were elected by the people in the Pyithu Hluttaw, Amyotha Hluttaw, State and Region Hluttaws respectively but cooperated together with the military coup' d'état has been officially terminated on the day of enactment of this constitution. The substitution for those representative vacancies shall not be made during the transitional period.

Transitional Federal Upper Chamber

Article (85) Forming Transitional Federal Upper Chamber

- (a) The Transitional Federal Upper Chamber shall be formed with (168) representatives of the Amyotha Hluttaw who were elected in the general elections held on 8 November 2020 election and (84) representatives (50%) of state/federal units including ethnic resistance organizations who are involved in the spring revolution with a De Facto mandate.

Note: To discuss more detail on the matter of representatives of state/federal units with De Facto Mandate

Article (86) Chairperson of the Transitional Federal Upper Chamber

- (a) When the first session of the Federal Upper Chamber

is held during the transition period, a representative of the Federal Upper Chamber shall be appointed as the chairperson.

- (b) The chairperson shall swear an oath before the Federal Upper Chamber.
- (c) The chairperson shall supervise the Federal Upper Chamber until the Speaker and Deputy Speaker have been elected.

Article (87) Electing Speaker and Deputy Speaker of the Federal Upper Chamber

- (a) The representatives of the Federal Upper Chamber shall elect the Speaker and Deputy Speaker of the Federal Upper Chamber among the representatives.
- (b) The Speaker and Deputy Speaker shall not be from the same state. If the Speaker is from de Jure Mandate, deputy speaker shall be from de facto Mandate.
- (c) If the Speaker or Deputy Speaker is vacant, a replacement shall be elected at the nearest Federal Upper Chamber session.
- (d) When the Speaker of the Federal Upper Chamber is unable to perform the duties of the Speaker, the Deputy Speaker shall temporarily perform the duties of the Speaker.
- (e) The Federal Upper Chamber shall prescribe bylaws and rules of procedure for electing the Speaker and Deputy Speaker of the Federal Upper Chamber.

Article (88) Functions and authority of the Speaker of the Transitional Federal Upper Chamber

- (a) The Speaker of the Transitional Upper Chamber shall supervise the Federal Upper Chamber sessions.

- (b) The Speaker of the Transitional Upper Chamber shall invite the President, if he/she is intimated of the President's desire to address the Federal Upper Chamber.
- (c) The Speaker of the Transitional Upper Chamber shall have the right to invite organizations representing any of the Union level organizations formed under the Constitution to attend the Federal Upper Chamber session and give clarifications on matters relating to ongoing discussions and implementation, if necessary.
- (d) The Speaker of the Transitional Upper Chamber shall have the power to supervise the meetings of the Federal Upper Chamber and the discipline of the representatives of the Federal Upper Chamber.
- (e) No person shall enter and search the premises of the Federal Upper Chamber and no right to arrest without the permission of the Speaker of the Transitional Federal Upper Chamber.
- (f) The Speaker of the Transitional Upper Chamber shall perform other duties and powers prescribed by the Transitional Constitution or any law.

Article (89) Regular Session of the Transitional Federal Upper Chamber

- (a) The Transitional Constitution shall be written and adopted in accordance with step (8) of the roadmap of the Federal Democracy Charter and the Union President shall convene the first session of the Federal Upper Chamber within thirty days after the starting of the transitional period in line with the constitution.
- (b) A regular session of the Transitional Federal Upper Chamber shall be convened at least twice a year.
- (c) The Speaker of the Federal Upper Chamber shall

convene the regular session of the Transitional Federal Upper Chamber.

- (d) For the convening of a regular session of the Transitional Federal Upper Chamber, a public notice shall be issued fifteen days, in advance.

Article (90) Special or Emergency Sessions of Transitional Federal Upper Chamber

- (a) The Speaker of the Federal Upper Chamber shall convene a special or emergency session of the Upper Chamber if all representatives from at least two States of the Upper Chamber or one quarter of all of the representatives of the Federal Upper Chamber request.
- (b) The Speaker of the Federal Upper Chamber shall convene a special or emergency session of the Upper Chamber if the Union President requests.
- (c) For convening a special or emergency session of the Federal Upper Chamber, a public notice shall be issued fifteen days, in advance.

Article (91) Quorum for Meetings and Voting

- (a) Attendance of more than half the members of the Federal Upper Chamber shall form the quorum for a meeting.
- (b) Only attendance of two thirds of members of the Federal Upper Chamber shall form a quorum for voting purposes. In the meeting attended by two thirds of members of the Federal Upper Chamber, decision shall be made by a majority vote. If there is a tie in the vote, the Speaker of the Federal Upper Chamber shall cast the deciding vote.

Article (92) Committees of the Transitional Federal Upper Chamber
Necessary committees of the Transitional Federal Upper Chamber shall be composed of representatives of the Federal Upper Chamber.

Article (93) By laws and Procedures of the Transitional Federal Upper Chamber
The Transitional Federal Upper Chamber shall prescribe bylaws and rules of procedure for its duties and activities.

Article (94) Term of the Transitional Federal Upper Chamber
The term of the Transitional Federal Upper Chamber shall begin from the time to start implementing article (55) and (56) of Chapter (9) of the Federal Democracy Charter (Part 2) after the Transitional Constitution, which is stated under chapter (3) of the Federal Democracy Charter (Part 1), has been promulgated, and shall end when the step (12) of the political roadmap, which is stated under chapter (3) of the Federal Democracy Charter (Part 1), has been implemented successfully.

Transitional Federal Lower Chamber

Article (95) Forming Transitional Federal Lower Chamber
The Transitional Federal Lower Chamber shall be formed with (330) representatives of the Pyithu Hluttaw who were elected in the general elections held on 8 November 2020 election and (110) representatives (25%) of state/federal units including ethnic resistance organizations who are involved in the spring revolution with De Facto mandate.

Note: To discuss more detail on the matter of representatives of state/federal units with De Facto mandate

- Article (96) Chairperson of the Transitional Federal Lower Chamber
- (a) When the first session of the Federal Lower Chamber is held during the transition period, a representative of the Federal Lower Chamber shall be appointed as the chairperson.
 - (b) The chairperson shall swear an oath before the Federal Lower Chamber.
 - (c) The chairperson shall supervise the Federal Lower Chamber until the Speaker and Deputy Speaker have been elected.
- Article (97) Electing the Speaker and Deputy Speaker of the Federal Lower Chamber
- (a) The representatives of the Federal Lower Chamber shall elect the Speaker and Deputy Speaker of the Federal Lower Chamber among the representatives.
 - (b) If the Speaker or Deputy Speaker is vacant, a replacement shall be elected at the nearest Federal Lower Chamber session.
 - (c) When the Speaker of the Federal Lower Chamber is unable to perform the duties of the Speaker, the Deputy Speaker shall temporarily perform the duties of the Speaker.
 - (d) The Federal Lower Chamber shall prescribe bylaws and rules of procedure for electing the Speaker and Deputy Speaker of the Federal Lower Chamber.
- Article (98) Functions and authority of the Speaker of the Transitional Federal Lower Chamber
- (a) The Speaker of the Transitional Lower Chamber shall supervise the Federal Lower Chamber sessions.

- (b) The Speaker of the Transitional Lower Chamber shall invite the President or Prime Minister, if he/she is intimated of the President's or Prime Minister's desire to address the Federal Lower Chamber.
- (c) The Speaker of the Transitional Lower Chamber shall have the right to invite organizations representing any of the Union level organizations formed under the Constitution to attend the Federal Lower Chamber session and give clarifications on matters relating to ongoing discussions and implementation, if necessary;
- (d) The Speaker of the Transitional Lower Chamber shall have the power to supervise the meetings of the Federal Lower Chamber and the discipline of the representatives of the Federal Lower Chamber.
- (e) No person shall enter and search the premises of the Federal Lower Chamber and no right to arrest without the permission of the Speaker of the Transitional Federal Lower Chamber.
- (f) The Speaker of the Transitional Lower Chamber shall perform other duties and powers prescribed by the Transitional Constitution or any law.

Article (99) Regular Session of the Transitional Federal Lower Chamber

- (a) The Transitional Constitution shall be written and adopted in accordance with step (8) of the roadmap of the Federal Democracy Charter and the Union President shall convene the first session of the Federal Lower Chamber within thirty days after the starting of the transition period in line with the constitution.
- (b) A regular session of the Transitional Federal Lower House shall be convened at least twice a year.
- (c) The Speaker of the Federal Lower Chamber shall

convene the regular session of the Transitional Federal Lower Chamber.

- (d) For the convening of a regular session of the Transitional Federal Lower Chamber, a public notice shall be issued fifteen days, in advance.

Article (100) Quorum for Meetings of Transitional Federal Lower Chamber
Attendance of more than (30%) the Federal Lower Chamber shall form the quorum for a meeting. Only attendance of more than 50% of members of the Federal Chamber shall form a quorum for voting purposes. The decision shall be made by a majority vote. If there is a tie in the vote, the Speaker of the Federal Lower Chamber shall cast the deciding vote.

Article (101) Committees of the Transitional Federal Lower Chamber
Necessary committees of the Transitional Federal Lower Chamber shall be composed of representatives of the Federal Lower Chamber.

Article (102) By laws and Procedures of the Transitional Federal Lower Chamber
The Transitional Federal Lower Chamber shall prescribe bylaws and rules of procedure for its duties and activities.

Article (103) Term of the Transitional Federal Lower Chamber
The term of the Transitional Federal Lower Chamber shall be the same as the Transitional Federal Upper Chamber.

Transitional Federal Legislation

Article (104) Introduction of Bills

- (a) The Federal Union Government or any representative of either Chamber may introduce bills.
- (b) Money bills shall be introduced only in the Federal Lower Chamber.
- (c) Bills of matters related to member states of the union shall be introduced only in the Federal Upper Chamber.

Article (105) Adoption of Bills

- (a) Except for the Federal Budget bill, all the bills introduced in the Federal Lower Chamber, on receiving more than half of the votes, shall be sent to the Federal Upper Chamber. Such a bill shall become law only if it receives more than half of the votes of the Federal Upper Chamber.
- (b) A bill introduced in the Federal Upper Chamber, on receiving more than half of the votes, shall be sent to the Federal Lower Chamber. Such a bill shall become law only if it receives more than half of the votes in the Federal Lower Chamber.

Article (106) Adoption of the Transitional Federal Budget Bill

- (a) The Transitional Federal Budget Bill shall be introduced by the Federal Lower Chamber. If the bill receives a simple majority vote in the Federal Lower Chamber, it shall be sent to the Federal Upper Chamber. If the Federal Upper Chamber adopt the bill within (14) days, by a simple majority vote, it shall become law.
- (b) If the Transitional Federal Budget Bill that has been approved by the Federal Lower House cannot be ap-

proved or rejected by the Federal Upper House within (14) days, it shall be sent back to the Federal Lower House. The Budget Bill shall become law if it is re-approved by a simple majority vote in the Federal Upper House.

Article (107) Transitional Current Spending

If the Federal Union Parliament has not yet adopted the annual budget bill of the Federal Union Government by the end of the current fiscal year, the Government may appropriate funds to make payment as per limit of current expenditure approved by Union Parliament as latest.

Article (108) Joint Committee

- (a) If an entire bill or part of the bill passed by one transitional federal Chamber cannot be passed by the other transitional federal Chamber, either one of the Chambers or the Federal Union Government may request for the formation of a Joint Committee in order to negotiate on the bill.
- (b) The Joint Committee shall consist of an equal number of members from each Chamber.
- (c) The Joint Committee shall complete its duties within (21) days. The Joint Committee shall dissolve automatically upon completion of its tasks.
- (d) When the Joint Committee fails to reach agreement on a bill, the bill shall become a Dead Bill.
- (e) Even if an agreement is reached within the joint coordination committee, the bill must be returned to the parliament where it was initiated, if amendments or changes are made to the bill. Following the approval by the parliament, it must then be sent to and approved by the other parliament and only then it shall become a law.

- (f) If a bill is circulated in accordance with Paragraph (e) of this Article but fails to pass in either Chamber in accordance with the rules and procedure set out in Article 104, then the bill shall become a Dead Bill.

Article (109) Promulgation of Laws

Every bill passed by the Federal Union Parliament must be signed and promulgated by the Federal Union President within (7) days. Notwithstanding if the President fails to sign and promulgate it within (7) days after the date of presentation, on the day after the completion of that period, the Bill shall become a law.

Article (110) Matters that the Transitional Federal Union Parliament does not have the right to enact a law on

The Transitional Federal Union Parliament does not have a right to enact a law on the matters related to the future federal democratic constitution that will be discussed in the Constituent Assembly.

Article (111) Transitional Federal Union Parliament Joint Session

The Joint Session in which all the representatives of the Transitional Federal Upper Chamber and the Transitional Lower Chamber attend, shall be convened in the following circumstances.

- (a) Delivering speech by the Union President (or) the Prime Minister regarding the matters of the Federal Union
- (b) Delivering speech from the international leaders
- (c) Events organized by the Transitional Union Parliament
- (d) In the Joint Session of the Transitional Federal Union Parliament, the speakers of the Transitional Federal

Upper Chamber and Lower Chamber shall serve as chairperson jointly. If the speaker of a Chamber is unable to attend, the Deputy Speaker of the relevant Chamber shall serve as chairperson on behalf.

General Provisions related to

the Transitional Federal Union Parliament

Article (112) Exemptions and Privileges

- (a) No representative of the Transitional Federal Union Parliament shall be questioned, punished or brought to trial for any vote cast, speech or discussion made, or distribution of written materials.
- (b) During a session of Transitional Federal Union Parliament, no representative shall be arrested, except during the commission of the offense itself, charged or punished for any offense, without approval of the Speaker of the Chamber respectively.

Article (113) Allowance

The Transitional Federal Union Parliament shall provide by law for its representatives to receive appropriate allowance. Any decision to raise the allowance shall take effect only in the new term of the parliament.

Chapter (7)

Transitional Federal Executive

Article (114) Union President

The Union President is the head of the Federal Democratic Union.

Article (115) Qualification of the Union President

- (a) The President or the Vice President who are to be nominated and elected shall have qualifications as follows.
 - (1) Shall be a person whose parents are citizens of the federal democracy union.
 - (2) Must have turned 35 when submitting the nomination for the position of president.
 - (3) Shall not be a citizen of two countries or more than two countries.
 - (4) Shall be a citizen of the federal democracy union

Proviso: : A commission shall be formed during the transition period and shall carry out special arrangements in accordance with the provisions of Article (62) to ensure that those entitled to citizenship under Sections (169), (170), (171), and (179) of Chapter (8), 'Citizenship,' but who are unable to exercise this right, do not lose their entitlement due to this provision.

- (5) shall be a person who has resided continuously in the Union for at least 10 years
 - (6) Those who were not allowed to be a citizen or whose citizenship were revoked unjustly due to internal displacement during the civil war for more than 70 years, involving in ethnic resistance organizations, residing in refuge abroad because of the life safety concerns during the 88 uprising and the Spring Revolution shall not face limitation as in the paragraph (4 and (5) above.
- (b) The President and the Vice-President shall not be either members of Union or State Government or representative of any parliament. If a member of parliament

or a government member is being elected as the president, they shall have to be resigned.

Article (116) The selection

The Federal Upper Chamber shall select the Union President and Vice President from among the elected representatives of the 2020 election held on 8 November 2020 and those involved in ethnic resistance organizations and the Spring Revolution aiming at the unity in transition.

Article (117) Term

The term of the President during the transition is same as that of the Federal Union Parliament.

Article (118) Duties and Powers

- (a) The Union President shall serve as the Commander-in-Chief of security and defense forces of the union, including the union armed forces. This power shall, however, only be exercised at the time of a state of emergency of the union.
- (b) The Union President in consultation with and with approval of the Union Government, shall have the power to declare war against a foreign country or cessation of war.
- (c) In execution of the powers provided in Paragraph (b) above, the Union President shall obtain endorsement of the Federal Union Parliament. Once the approval gained, the Federal Union Parliament shall announce to the whole country.
- (d) The Union President shall appoint the person, whose name has been submitted by the Federal Lower Chamber, as the Union Prime Minister.
- (e) The Union President shall appoint the person approved

- by the Upper Chamber of the Union Parliament as Justices and Chief Justice of the Union Supreme Court.
- (f) The Union President shall appoint the persons, whose names have been submitted by the Union Prime Minister, as Ministers of the Federal Government.
 - (g) The Union President shall appoint the persons nominated by the Union Prime Minister as Union Attorney General and Auditor General.
 - (h) The Union president shall appoint the persons whose names have been submitted by the Union Prime Minister as members of the respective union commissions.
 - (i) On recommendation of the Prime Minister, the Union President shall accept the resignation of a Union Minister or suspend him/her from his/her duties.
 - (j) The Union President shall sign and promulgate all bills approved or deemed to have been approved as federal laws by the Federal Parliament.
 - (k) The Union President may intimate the Federal Union Parliament a matter concerning the Federal Union or the people, or issues of importance by correspondence or speech.
 - (l) The Union President may deliver an address to the people of the Federal Union, from time to time.
 - (m) In consultation with the Union Government, the Union President may perform duties and responsibilities entrusted to him/her concerning matters apart from the ones, which are expressly provided for in this Transitional Constitution. However, it shall not be in contradiction to the transitional Constitution.
 - (n) The Union President shall declare the State of Emergency or the end of it.
 - (o) The Union President shall have the power to grant amnesty.

Article (119) Duties and Powers of the transitional Vice President

- (a) The transitional Union Vice President shall perform his or her duties assigned by the Union President.
- (b) If the Union President in transition, on his/her own accord, becomes unable to continue to perform his/her duties or is removed from office or dies before the expiration of his/her term of office, the transitional Federal Vice president shall have the right to succeed his/her mandate and duties.

Article (120) Entitlement of the transitional Union President and Vice President

The Union President and Vice President shall be provided with insignia of office and a residence. They shall also be entitled to a salary and allowances prescribed by law.

Article (121) Impeachment of the Transitional Union President

The Transitional Union President may be impeached for any of the following reasons.

- (a) If the Union President in transition:
 - (1) High treason against the Federal Union
 - (2) Violates this Transitional Constitution.
 - (3) Commits gross misconduct.
- (b) A motion to impeach the President, in accordance with Paragraph (a) above, may be introduced in either of the two Chambers. The impeachment inquiry may proceed, only when more than half of the members of one Chamber endorse the motion.
- (c) The motion to impeach the President, approved by either of the chambers, shall be investigated by another chamber.

- (d) If two-thirds of the members of the respective Chamber determine that there are sufficient grounds for the removal of the transitional Union President from office, their finding shall be presented to and approved by another Chamber.
- (e) After the respective Chamber receives the findings, submitted in accordance with Paragraph (d), if two-thirds of the members of the Chamber further approves, the Union President shall be removed from office.
- (f) Throughout the impeachment process, the Union President shall have the right to defend himself/herself, in person, or through a representative.
- (g) The provisions contained in this Article shall also apply to the Vice President.

Article (122) Replacement

If the Union President dies during his/her term of office or becomes unable to continue to perform his/her duties or is removed from office according to Article (121) of this Constitution, the vacancy shall be filled as follows:

- (a) The Vice President shall perform duties of the Union President until the expiration of the regular term of office of the Federal President. Replacement of the President position by the Vice President shall not apply to the provision of Article 115, paragraph (b).
- (b) As the office of the Vice President will then become vacant, the speaker of the Federal Upper Chamber shall take up duties as the Vice President.
- (c) If further vacancy occurs during the regular term of the President, new elections shall take place according to the provisions of Article (116) of this Constitution.

Article (123) Immunities

No one shall initiate civil or criminal suit against the transitional Union President and Vice President during their term of office for acts undertaken or not undertaken within the scope of their presidential duties.

Article (124) Prohibition

The Transitional President and the Vice-Presidents shall not hold any other office of emolument or belong to management of an enterprise on profit.

The Transitional Union Executive

Article (125) Forming the Transitional Union Government

- (a) The transitional Federal Union government shall be formed with cabinets led by the Union Prime Minister.
- (b) The transitional government shall be formed with following persons:
 - (1) Union Prime Minister
 - (2) Union Deputy Prime Minister
 - (3) Union Ministers
- (c) The Transitional Union Government shall be established in the form of national unity along with the transitional Federal Union Parliament, ethnic resistance organizations and representatives from entities that are involved in the Spring Revolution.

Note: To continue to discuss the participation methods and proportions of Ethnic Resistance Organizations and Spring Revolutionary Forces.

- (d) The Transitional Union Government as a whole shall be accountable to the transitional Federal Lower Cham-

ber, which is composed of groups participating in the Spring Revolution together with Ethnic Resistance Organizations in accordance with the Article (84).

- (e) The transitional Union Prime Minister shall be accountable for all the actions carried by the transitional Federal Union government.

Article (126) Term of office

The term of office of the transitional Federal Government shall be the same as the term of office of the transitional lower Chamber.

Article (127) The transitional Union Prime Minister

- (a) The Federal Lower Chamber shall select the Union Prime Minister from among representatives of the Federal Lower Chamber.
- (b) The Union Prime Minister shall be the person receiving the absolute majority vote of the Federal Lower Chamber.
- (c) If no candidate secures the absolute majority vote within fourteen-day period, the candidate who has secured the most votes shall be selected as the Union Prime Minister.

Article (128) Qualifications of the transitional Union Prime Minister

A candidate selected for the position of the transitional Prime Minister of the Federal Union shall:

- (a) Have been born of parents both of whom are citizens of the Federal Union;
- (b) Have attained the age of 30 years, on the date on which he/she is nominated as a candidate for the position of the Union Prime Minister.

- (c) Shall not be a citizen of two or more than two countries.
- (d) Be a citizen of a federal democratic union.
- (e) Have resided continuously in the Federal Union for over 10 years;
- (f) Those who were not allowed to be a citizen or whose citizenship were revoked unjustly due to internal displacement during the civil war for more than 70 years, involving in ethnic resistance organizations, residing in refuge abroad because of the life safety concerns during the 88 uprising and the Spring Revolution shall not face limitation as in the paragraph (d) and (e) above.

Article (129) Powers and duties of the Union Prime Minister

- (a) The Union Prime Minister, with the agreement of the Federal Lower Chamber, may identify union ministries as necessary.
- (b) The Union Prime Minister, in accordance with laws, may appoint or remove heads of civilian servants from the office.
- (c) The Union Prime Minister shall perform all the actions and matters related to the Union Government.
- (d) The Union Prime Minister, in accordance with laws, may announce orders and signing contracts/treaties.
- (e) The Union Prime Minister shall assign his or her duties and responsibilities to respective ministries.
- (f) The Union Prime Minister may deliver an address or send missive on the issues of Union Government's policies and different conditions occasionally at joint meetings of the Union Parliament or to the whole country.

Article (130) The Transitional Union Deputy Prime Minister

- (a) The Union Deputy Prime Minister shall perform duties assigned by the federal prime minister.
- (b) The Union Deputy Prime Minister, by permission of Federal Prime Minister, shall have the right to perform duties of the Union Prime Minister, when the Union Prime Minister is incapable of performing his/her duties.

Article (131) Replacement

If the position of the Federal Prime Minister becomes vacant, a new Prime Minister must be replaced and appointed in accordance with article 127 of this transitional constitution.

Article (132). Motion of No Confidence

- (a) A motion of no confidence against the Federal Government or an individual Minister shall not be made during (100) days after formation of the Government.
- (b) If the absolute majority of the members of the lower Chamber endorse a motion of no confidence against the Government or an individual Minister, then the Government or the individual Minister shall resign from office.
- (c) If the Prime Minister or the entire Government has to resign, the Union President shall appoint a new Federal Prime Minister, in accordance with Article (127) of this Constitution.
- (d) During the time before being able to appoint the new Prime Minister, if requested by the Federal President, the Union Prime Minister who is to resign may continue to perform his or her duties.

Article (133) Resignation

- (a) The Prime Minister, at any time, may resign by submitting his/her resignation letter to the Federal President.
- (b) A Minister of the Government may resign by handing over his/her resignation letter to the Prime Minister, for submission to the Union President.

Article (134) Duties of the transitional government

- (a) During the transition, the transitional Federal Government shall prepare the annual Federal Budget and submit it to the Federal Lower Chamber.
- (b) In a situation where the Federal Union is being attacked by another country or if it is under threat of an attack, the Union Government may take measures for the defense of the Union, with the approval of the President. If the two Federal Union chambers are not in session, the measures taken shall be submitted to the nearest Federal Union Chambers.
- (c) In consultation with the Union President, the Union Government may undertake measures on matters of participation of the federal armed forces, in international peacekeeping efforts and in joint military exercises for raising the capacity of them, in accordance with international or bilateral agreements.
- (d) All international agreements signed by the Union Government shall be submitted to the Federal Union Parliament to recognize and document.

Article (135) Continuation of the Implementation of the policies of the interim National Unity Consultative Council

Among roles and responsibilities of NUG specified in FDC part2, chapter 4, relevant policies on politics, foreign affairs,

economics, social, security and defense for the transition period, and policies stipulated by the NUCC and to be implemented by NUG may continue to be practised and implemented.

Article (136) Ministries

The Federal Government may form, as necessary, not more than 30 ministries, including the ministries mentioned below.

- (1) Ministry of Foreign Affairs
- (2) Ministry of Home Affairs and Immigration
- (3) Ministry of Defense
- (4) Ministry of Federal Union Affairs
- (5) Ministry of Planning, Finance and Investment
- (6) Ministry of Humanitarian Affairs and Disaster Management
- (7) Ministry of International Cooperation
- (8) Ministry of Education
- (9) Ministry of Health
- (10) Ministry of Natural Resources and Environmental Conservation
- (11) Ministry of Human Rights
- (12) Ministry of Women, Youth and Children Affairs
- (13) Ministry of Labour
- (14) Ministry of Communications, Information and Technology
- (15) Ministry of Electricity and Energy
- (16) Ministry of Commerce
- (17) Ministry of Justice

Article (137) Prohibition of Secondary Occupation

Members of the Federal Government, the Federal Attorney General and the Federal Auditor General shall not:

- (a) Hold other salaried office; or
- (b) Belong to management of an enterprise carried on profit.

Chapter (8)

Transitional Federal Union Judiciary

Article (138) Judicial Power of the Federal Union

The judicial power of the Union shall be vested in the courts. Union courts established at different levels in accordance with laws prescribed by the Federal Union Parliament shall have the right to exercise the federal judicial power, and the judiciary system shall be free and fair.

Article (139) Judiciary of the Union and States

The judiciary of the union and that of member states of the union shall be established separately.

Article (140) Judiciary of States

Judiciary of States shall be provided in transitional constitutions of respective member states of the Federal Union.

Article (141) Independence of Judiciary

Judges shall adjudicate independently and are accountable only to the laws.

Article (142) Institutions of Federal Courts

- (a) The independent Constitutional Court shall be established to resolve constitutional disputes.
- (b) The Federal Union Supreme Court and its subordinate federal courts shall be established for the exercise of the federal judicial powers.

The Transitional Constitutional Court

Article (143) The Transitional Constitutional Court

- (a) The Constitutional Court shall be formed with two persons appointed by the Federal Upper Chamber including nine justices of the Federal Union Supreme Court.

(Or)

The Constitutional Court shall be formed with judges: one each from the member states of the union.

- (b) The nomination of judges of the Transitional Constitutional Court shall be submitted by the president to the Federal Upper Chamber for the approval and then be appointed by the president.
- (c) Representatives from any parliaments shall not be nominated as judges of the Transitional Constitutional Court.
- (d) The chairperson of the Constitutional Court shall be chosen among judges of the Transitional Constitutional Court by themselves and be appointed by the president.
- (e) There shall be no discrimination on the ground of ethnicity, religion, color, or gender in appointment of the judges.

Article (144) Qualifications of Judges of the Transitional Constitutional Court

- (a) Shall be citizens of the Federal Union.
- (b) Shall have attained the age of at least (45) years.
- (c) Shall have at least ten years of experience in legal profession.

Article (145) Term of Judges of the Transitional Constitutional Court

- (a) The term of judges of the Transitional Constitutional Court is the same as that of this transitional constitution.
- (b) The term of a Judge of the Constitutional Court shall expire under the following conditions:
 - (1) At their own request to the Federal President.
 - (2) When being permanently incapable to perform his/her duties.
 - (3) Upon attaining the age of (75) years.

Article (146) Location

The office of the Transitional Constitutional Court shall be located in the Capital of Federal Union.

Article (147) Judicial Power of the Transitional Constitutional Court

- (a) Resolving the transitional constitutional disputes between the Union and States, and between States
- (b) Constitutional review of States' laws and union laws promulgated during the transition.
- (c) Constitutional interpretation of provisions of the transitional constitution

- (d) Powers and duties provided in laws that are promulgated by the transitional Federal Union Parliament.

Article (148) Remuneration

Judges of the Transitional Constitutional Court shall receive remuneration in an amount to be determined by the Federal Union Parliament.

Article (149) Prohibition to Have other Occupation

Apart from their judicial work, the judges of the Transitional Constitutional Court shall not:

- (a) Hold any other salaried office or occupation.
- (b) Hold a management position in an enterprise run on profit.
- (c) Be members of any legislative body or of a government.

Article (150) Impeachment of Judges of the Constitutional Court

- (a) Judges of the Constitutional Court may be impeached for any of the following reasons:
 - (1) breach of any provision of the transitional Constitution
 - (2) misconduct
 - (3) disqualifications of the qualifications and duties assigned by law
- (b) If 25% of the total members of either of federal chambers propose to impeach a judge of the Constitutional Court due to one of the conditions above described in paragraph (a), an investigation commission which includes an equal number of representatives of Federal Upper Chamber and the Federal Lower Chamber shall be formed by the two Chambers in coordination.

- (c) Findings of the commission shall be presented to and approved by the transitional Federal Lower Chamber and Federal Upper Chamber respectively.
- (d) Both of the Chambers shall cast votes separately and only when more than half of the members of the respective federal Chambers determine that the charge is valid, the president shall announce the impeachment of the judge from the office.

Article (151) Immunity

Federal Judges shall be immune from criminal or civil suits for performing undertaken within the scope of their judicial duties except for intentional infringement of the law.

The Transitional Federal Union Supreme Court

Article (152) Formation of the Transitional Union Supreme Court

- (a) The Union Supreme Court shall be formed with nine Justices.
- (b) The nomination the Transitional Union Supreme Court shall be submitted by the president to the Federal Upper Chamber for the approval and then be appointed by the president.
- (c) Representatives from any parliaments shall not be nominated as judges of the Transitional Union Supreme Court.
- (d) The Chief Justice shall be chosen among judges of the Transitional Union Supreme Court by themselves and be appointed by the president.

Article (153) Qualifications of Judges of the Transitional Union Supreme Court

The judges of the Transitional Union Supreme Court

- a) Shall be citizens of the Federal Union.
- b) Shall have attained the age of at least (45) years.
- c) Shall have at least ten years of experience in legal profession.

Article (154) Term of Judges of the Transitional Union Supreme Court

- (a) The term of judges of the transitional Union Supreme Court is the same as that of this transitional constitution.
- (b) The term of a Judge of the Constitutional Court shall expire:
 - (1) At their own request to the Federal President,
 - (2) When being permanently incapable to perform his/her duties,
 - (3) Upon attaining the age of (75) years.

Article (155) Location

The office of the Union Supreme Court during the transition shall be located in the Capital of Federal Democratic Union. The Transitional Supreme Court shall have the right to sit in Federal Courts in the States and, when necessary, elsewhere in the Federal Union.

Article (156) Jurisdiction of the Transitional Union Supreme Court

- (a) Without prejudice to provisions of Article (147), the Transitional Federal Union Courts shall have jurisdiction over the following matters:
 - (1) Disputes and crimes between citizens of one State and those of another State

- (2) A petition to transfer a case from one State's court to another State's court
 - (3) Jurisdiction disputes between Member State courts
 - (4) Disputes arising out of contracts between foreign companies and domestic companies, a State Government or the Federal Union
 - (5) Bankruptcy and insolvency.
- (b) The Transitional Union Supreme Court shall have the power to issue:
- (1) Writ of Habeas Corpus
 - (2) Writ of Mandamus
 - (3) Writ of Prohibition
 - (4) Writ of Quo Warranto
 - (5) Writ of Certiorari
- (c) Powers and duties as provided by laws which are promulgated by the transitional Federal Union Parliament.

Article (157) Remuneration

The judges of the Transitional Union Supreme Court shall receive remuneration in an amount to be determined by the Transitional Union Parliament.

Article (158) Prohibition to have other Occupation

Apart from their judicial work, the judges of the Union Supreme Court shall not:

- (a) Hold any other salaried office or occupation,
- (b) Hold a management position in an enterprise run on profit,
- (c) Be members of any legislative body or of a government.

Article (159) Impeachment of Judges of the Union Supreme Court

- (a) Judges of the Union Supreme Court may be impeached for any of the following reasons:
 - (1) breach of any provision of the transitional Constitution
 - (2) misconduct
 - (3) disqualifications of the qualifications and duties assigned by law
- (b) If 25% of the total members of either of federal chambers propose to impeach a judge of the Union Supreme Court due to one of the conditions above described in paragraph (a), an investigation commission which includes an equal number of representatives of Federal Upper Chamber and the Federal Lower Chamber shall be formed by the two Chambers in coordination.
- (c) Findings of the commission shall be presented to and approved by the transitional Federal Lower Chamber and Federal Upper Chamber respectively.
- (d) Both of the Chambers shall cast votes separately and only when more than half of the members of the respective federal Chambers determine that the charge is veracious, the president shall announce the impeachment of the judge from the office.

Article (160) Immunity

Federal Judges shall be immune from criminal or civil suits for performing undertaken within the scope of their judicial duties except for intentional infringement of the law.

Chapter (9)

**Division of Power and Resources Sharing between the Federal Union and
the member states of the Federal Union**

- Article (161) Division of Powers between the Federal Union and States
- (a) Powers shall be shared in accordance with this constitution between the union formed under Shared-rule and the States formed under Self-rule.
 - (b) The union powers, state powers, and the residuals powers shall be determined according to the 'principle' of the division of powers between the Federal Union and the member states of the Federal Union.
 - (c) The powers that are necessary to exercise for the common interest of all the member states of the Federal Union shall be conferred to the union.
 - (d) The residual powers, not specified as union powers, state powers or concurrent powers, shall be vested in the constituting States. (FDC – 6)

- Article (162) Union powers
- (1) Federal Union armed forces and union security forces
 - (2) Federal Union army
 - (3) Federal Union intelligence service
 - (4) Union security council
 - (5) Union police force
 - (6) Producing, selling, importing and exporting of weaponry, ammunition and explosives
 - (7) Military service of civilians
 - (8) International, regional multilateral and bilateral treaties and agreements with other countries

- (9) United Nations (UN) and diplomatic affairs
- (10) Passports and immigration
- (11) Issue and distribution of currency notes
- (12) Union bank
- (13) Union post service and telecommunications
- (14) Standardizing weights and measures
- (15) Copyright, intellectual property rights, patents and trademarks
- (16) Higher science and technical researches
- (17) Citizenship and naturalization
- (18) Determining union territory
- (19) Union election commission
- (20) Union electoral system

Article (163) State powers

- (1) Forming State police and State security forces
- (2) Forming local government, autonomous regions and national areas
- (3) Land and natural resources
- (4) State tax and tax revenue matters
- (5) State trade
- (6) State transportation
- (7) Transfer of housing, wealth, property and land
- (8) Cultural self-determination
- (9) Education
- (10) State industry and technology
- (11) Health

- (12) State social welfare
- (13) Agriculture
- (14) Farming/Husbandry
- (15) State citizenship matters
- (16) State civil servants and training
- (17) State election commission
- (18) State electoral system
- (19) State justice (justice based on customary law)

Article (164) Concurrent powers

- (1) Union highways, railways, waterways; coastal and maritime transport and aviation
- (2) Matters concerning tax including sale tax, business tax, income tax, excise tax and port tax
- (3) Border trade and tax collection of imports exports, international trade and trade within the union
- (4) Liaison with international monetary institutions
- (5) Matters concerning foreign investment
- (6) Banking and insurance
- (7) Tax revenue sharing
- (8) Infrastructure
- (9) Public debt
- (10) Matters related to employee salary, awards and grants
- (11) Money and property of those serving for the country's politics
- (12) Standard of working hours, wages, holidays and leaves, and safety working conditions
- (13) Special arrangements in the workplace for women

- (14) Matters concerning workers and farmers
- (15) Welfare of children, women, disabled persons and elderly people;
- (16) Matters concerning child rights
- (17) Right to a free basic education
- (18) Matters concerning private schools, universities and vocational education
- (19) Matters concerning union health
- (20) Narcotic and harmful drugs
- (21) Environmental protection
- (22) Census
- (23) Birth and death registration
- (24) Criminal laws and civil procedure codes
- (25) Matters concerning refugees and political asylum
- (26) Rules and regulations related to freedom of assembly
- (27) Establishment of organizations and unions
- (28) Marriage, divorce and inheritance laws for people with dissimilar traditions and customs
- (29) Minorities rights protection
- (30) Civil servant training
- (31) Matters concerning radio, television, media and publishing
- (32) Matters concerning political parties
- (33) Matters concerning state of emergency
- (34) Forming new States and defining State territory
- (35) Electoral system and defining constituencies

Article (165) Regarding concurrent powers, the Union Parliament shall pass framework legislation that will cover the entire union. The States shall adopt detailed laws and shall implement.

Article (166) Basic policies of the federal financial system

- (a) States shall have adequate financial resources and the right to manage expenditures in order to effectively serve the areas of State mandate conferred by the Federal Union Constitution.
- (b) Financial resources that can be managed by the Union Government, financial resources that can be managed by the States, and financial resources to be divided equally between the Union Government and the States shall be determined. To be able to determine them, a Joint Financial Committee that includes the representatives from the Union Government and State Governments shall be formed.
- (c) The Union Government shall establish a separate mechanism to manage the financial resources to be managed by the Union Government.
- (d) The State Government shall establish a separate mechanism to manage the financial resources to be managed by the State Government.
- (e) The financial resources to be shared equally between the Union Government and the States shall be managed by the Joint Financial Committee.
- (f) The Joint Committee on Finance shall review the determination and allocation of taxes once every five (5) years.
- (g) Transfer of funds from the Union Government to the States shall be managed by the Union Government.
- (h) An independent commission shall be established by

the Union Government to develop an equity program between the States using the funds that the Union Government has the right to manage.

- (i) The transfer of funds between States shall be coordinated by the respective States.
- (j) Each State shall be responsible for narrowing the gap in tax rates between States.
- (k) The State Government has the right to obtain loans from the Union Government and bond markets for infrastructure expenditures. It shall not have the right to obtain loans from International Financial Institutions and foreign governments.
- (l) Financial resources that the local government has the right to manage shall be allocated from the financial resources that the State Government has right to manage and determined by the relevant State.
- (m) The expenditure of the Union Government shall be legislated by the Federal Union Parliament.
- (n) The expenditures of the State and local governments shall be legislated by the State Parliament.
- (o) A joint committee on natural resources shall be formed by the Union Government and the respective States to share the benefits obtained from the sale of natural resources.
- (p) An independent commission on natural resources shall be established in coordination with the Union Government and the relevant States to obtain the opinion of the local people in the exploitation and use of natural resources, to monitor the exploitation and use of natural resources, to compensate to those who have suffered due to the exploitation of natural resources, and to advice for the systematic implementation of the degradation of natural resources.

Chapter (10)

Citizenship

Article (167) Citizen Rights

A citizen shall enjoy the same rights and immunities as a citizen in all member states of the Federal Union.

Article (168) Citizenship law

The Federal Union Parliament shall enact the laws concerning the citizenship.

Article (169) Automatic Citizenship

- (a) A citizen of any Member State of the Federal Union shall be a citizen of the Federal Union.
- (b) Every person, both of whose parents are citizens of the Federal Union shall be a citizen of the Federal Union.
- (c) Every person born in the Federal Union one of whose parents is a citizen of Federal Union shall be a citizen of the Federal Union.
- (d) Children born outside the federal territory to two citizen parents shall be citizens.
- (e) Every person who is a citizen at the time of adoption of this Constitution shall be a citizen of the Federal Union.

Proviso: Article 169 (e), however, does not include those who gained citizenship other than legal means prescribed by law.

Article (170) Citizenship by law

- (a) Every person whose citizenship was revoked before adoption of this Constitution shall be given citizenship, if he or she applies for it.

- (b) Any person born abroad of parents one of whom is a citizen of the Federal Union shall have the right to apply for citizenship.

Article (171) Naturalization of Aliens

- (a) Aliens born in Myanmar before January 4, 1948 and who have continuously resided in the country, as well as those who have lived in the country since independence and continuously resided in the country, and those who possess the right to citizenship under the 1982 Citizenship Law but are sheltered in displacement camps or other countries due to civil war or other political and military conflicts, shall have the right to undergo citizenship re-verification in accordance with the provisions of Article (62) and shall be entitled to citizenship according to the laws and procedures enacted by the Federal Parliament in accordance with the provisions of Article (168).
- (b) The Federal Union Parliament shall enact a law concerning the naturalization of aliens.

Article (172) Dual Citizenship

Any citizen of the Federal Union may become a citizen of another country. The adoption of citizenship in another country shall not automatically cause the revocation of his/her citizenship of the Federal Union. Every citizen shall be allowed to retain dual citizenship.

Note: It is not yet possible to act during the transition period.

Article (173) Right to Vote as a Citizen

A citizen of the Federal Union who has migrated from one Member State and resided in another Member State or another country may vote in referendum and all elections concerning the entire Federal Union.

Article (174) State Citizenship

- (a) Those who have continuously lived within the borders of a member state of the Union since independence on January 4, 1948, for generations have the right to automatically become citizens of that state.
- (b) Every person entitled to automatic citizenship in accordance with the provisions of Article (169) shall automatically be a citizen of the State in which the person resides at the time of the enactment of this Constitution.
- (c) Every person entitled to citizenship in accordance with the provisions of Article (170), (171) and (172) shall have the right to apply for citizenship of the State in which he resides at the time of the enactment of this Constitution.
- (d) Either due to carrying out union duties or other business or various social and political reasons, those who move from a member state of the union to another state have the right to apply for citizenship in the state they moved to.
- (e) Although citizens (indigenous) of a particular member state who have been living in another state for many years due to various reasons but wish to apply to be the citizen of their original member state have right to apply for citizenship of the state.

Note: To continue to discuss whether there is a need to enact this article during the transition period.

Article (175) State Citizenship Law

Legislatures of Member States of the Federal Union shall enact laws concerning Member State citizenship.

Note: It is not yet possible to act during the transition period.

Article (176) Rights of State Citizens of Member States

In the case of a citizen moving from an original Member State to another, shall be entitled to become a citizen of the new Member State of residence, to vote and stand in elections for public office, to the extent that the law of the new Member State allows.

Article (177) State Citizen's Rights to Vote and Stand in Election

A citizen has the right to vote or stand for public office in elections only in his or her own respective State. That right shall not be exercised in more than one State.

Article (178) Citizens Abroad

The Federal Union Parliament shall enact legislation in accordance with this Constitution for matters relating to the rights, obligations and duties of citizens who have travelled to and are living in other countries outside the Federal Union.

Article (179) Restoration of Citizenship

- (a) In order to restore citizenship for those who lost their citizenship rights due to unjust laws during one-party dictatorship and military dictatorship, the Transitional Federal Union Parliament shall enact laws and implement them during the transition period in accordance with the Article (61) and Article (62).
- (b) In order to restore citizenship of those who lost citizenship due to civil war and political reasons, a citizenship verification commission shall be established together with resettlement programmes for refugees and internally displaced persons, and the Federal Union Parliament shall enact laws and implement in accordance with the Article (60) and (61) to be able to commence during the transition period.

Chapter (11)

Defense and Security of the Federal Union

Article (180) Basic Principles for Defense and Security of the Federal Union

- (a) All armed forces for the security and defense of the Federal Union shall safeguard the security of the Federal Union and the human security of all people of the Federal Union.
- (b) In accordance with the Article (15-a) basic principles for Defense and Security of the Federal Union, all forces for the Federal Union's security and defense are under the administration of the civilian government under any circumstances at any times.
- (c) In accordance with the Article (15-b) basic principles for Defense and Security of the Federal Union, in order to implement human security-based basic principles, the following (7) sectors of human security shall be implemented.
 - (1) Food Security
 - (2) Health Security
 - (3) Economic Security
 - (4) Political Security
 - (5) Personal Security
 - (6) Community Security
 - (7) Environmental Security
- (d) All armed forces for the security and defense of the Federal Union shall abide by the constitution.
- (e) The Federal Union Parliament shall enact necessary legislation on federal security and defense policies, procedures and regulations.

- (f) The Federal Union Parliament shall review and approve the budget of the security and defense of the Federal Union.
- (g) A National Security and Defense Council of the Federal Union shall be formed. The council shall be composed of federal level-persons not exceeding 50 percent of the total number of council members, including at least one from each of the State security and defense councils.
- (h) The security and defense armed forces of the Federal Union shall not be members of any political party. They shall not be influenced by any political party (or) person.
- (i) There shall be proportional representation of all member states of the Federal Union in the formation and assignment of armed forces for the security and defense of the Federal Union.
- (j) There shall be no discrimination based on ethnicity, religion, skin color, gender or sexual orientation in the armed forces of the Federal Security and Defense of the Federal Union.
- (k) The Union Police Force and the State Police Force shall be formed separately. FDC -)
- (l) The State Police Force of the member State of the Federal Union shall be formed in accordance with the provisions of Article (185) and (186).

Article (181) Defense and Security Forces of the Federal Union

- (a) For the purpose of defending from external aggression, a Union Army of all inclusive ethnic groups shall be established.
- (b) The constituting States of the Union retain rights to establish State Security Forces.
- (c) The Federal Union Parliament shall enact laws con-

cerning keeping and bearing arms in the Border Guard, the Coast Guard, the Intelligence Agency, the Revenue Department and the Immigration Department.

- (d) The Federal Union Parliament shall enact laws concerning the establishment of the Federal Union Armed Forces and the formation of the National Security Institutions for the Union Defense and Security affairs.

Article (182) Federal Union Army

- (a) For the purpose of defending the Federal Union from external aggression, a Federal Union Army shall be established in accordance with the basic principles of the Federal Union Defense and Security Forces.
- (b) The Federal Union Army shall be composed of the Infantry, Navy, and Air Force depending on necessity.
- (c) The Federal Union President shall be Commander in Chief of the Federal Union Army.
- (d) The Federal Union Prime Minister shall be accountable in implementing the basic defense policies of the Union Army, laid down by the Federal Union Parliament.
- (e) Matters relating to daily work of the Federal Union Army shall be under the supervision of the Defense Ministry.
- (f) No person, who is in active service of the Federal Union Army, shall be appointed as the Federal Union Defense Minister. The Federal Union Defense minister shall be a civilian.
- (g) The expenditure of the Federal Union Army shall be allocated in the Union budget by the Federal Union Parliament. No private business in the interest of the Army is allowed.

- (h) The Federal Union Army shall be accountable for the budget and shall take serious action against any corruption of its members.
- (i) Political stakeholders shall not interfere, except in accordance with the law, in the duties of the Army except for reviewing administration, command and judiciary.
- (j) Separate military academies shall be established for the Infantry, Navy, and Air Force of the Federal Union Army. The member states of the Union shall have the right to attend these academies proportionally.
- (k) Every level of military training shall include common democratic practices and human rights concepts, the Federal Union Constitution and basic concepts of civic/public administration in addition to military subjects.
- (l) The Federal Union Parliament shall enact a military service law for citizens.

Article (183) Federal Union Police

- (a) The Federal Union Police Force shall be established, in accordance with the basic principles of Federal Union Defense and Security Forces, in order to maintain and protect national security and rule of law of the Federal Union.
- (b) The Federal Union Police Force shall be maintained under the Ministry of Home Affairs of the Union Government.
- (c) There shall be a domestic security affairs committee in Parliaments at the federal level to oversee the affairs of the federal police force.
- (d) There shall be judicial oversight by the Supreme Court of the Union to ensure that the Union Police does not exceed its mandate.

- (e) The expenditure of the Federal Union Police shall be scrutinized and allocated by the Federal Union Parliament.
- (f) The Federal Union Parliament shall enact laws concerning the Federal Union Police.

Article (184) Duties of the Federal Union Police

- (a) Crime prevention, investigation, identifying and prosecuting perpetrators that shall be handled by the Union level.
- (b) Maintaining the security of international airports and international harbors in accordance with the specifications.
- (c) Diplomatic security
- (d) Maintaining security of the Union buildings and housing of the Union level senior officials
- (e) Highways traffic safety cooperation
- (f) Cybercrimes prevention and suppression
- (g) Addressing transnational crimes
- (h) Reporting unusual issues to the relevant departments in timely manner
- (i) Cooperation with the State Polices
- (j) Cooperation with other organizations to prevent and to combat violence attacks
- (k) Duties assigned by the Union laws

Article (185) State Police

- (a) The State Police shall be established in accordance with the basic principles of the Federal Union Defense and Security Force.

- (b) The State Police shall have the right to comprise no more than 0.2 percent of the respective State population.
- (c) The State Police shall be maintained under the respective State Government.
- (d) If there is a need to increase the number of members of State Police under special circumstances, that State has the right to request the Federal Union Parliament.
- (e) The expenditure of the State Police shall be scrutinized and allocated by the respective State Parliament.
- (f) The respective State Parliament shall enact laws concerning the State Police.

Article (186) Duties of the State Police

- (a) Crime prevention, investigation, identifying and prosecuting perpetrators that shall be handled by the state level
- (b) Traffic enforcement.
- (c) Drugs prevention and combating
- (d) Riot control
- (e) Forest and natural resources conservation
- (f) Domestic travel safety (bus stations, train stations, harbors, airports)
- (g) Domestic travel safety
- (h) Highways traffic safety cooperation
- (i) Maintaining security of the State level senior officials
- (j) Maintaining security of the important persons
- (k) Communal/municipal police
- (l) International tourism police

- (m) To combat human trafficking
- (n) To combat money laundering
- (o) Duties assigned by the State laws

Article (187) State Security Force

- (a) The States Security Forces shall be established in accordance with the basic principles of the Federal Union Defense and Security Forces.
- (b) The States Security Forces shall have the right to comprise no more than 0.2 percent of the respective State population.
- (c) The States Security Forces shall be maintained under the respective State Government.
- (d) If there is a need to increase the number of members of State Security Forces under special circumstance, that State has the right to request the Federal Union Parliament.
- (e) As a State Security Force has to cooperate with infantry when assigned by the Federal Union, the State Security Force shall obey basic principles of the Federal Union Army.
- (f) The State Security Force has two duties, of the Federal Union duty and of the State duty.
- (g) The necessary resources of the State Security Force shall be covered by the Federal Union Government. The expenditures, on the assigned duties in the State, shall be covered by the State Government.
- (h) The respective State Parliament shall enact laws concerning the State Security Force.

Note: To continue to discuss whether there is a need to enact this article during the transition period.

Article (188) Duties of State Security Force

- (a) It shall carry out the duties assigned by the federal union to protect against foreign aggression.
- (b) It shall carry out the duties assigned by the state government according to the emergency situation and the needs in the state.
- (c) Continuous training and preparations shall be made to be always ready to carry out the above duties.
- (d) According to the needs of other states, if the federal government declares a state of emergency, it shall carry out the duties assigned by the relevant state government. In doing so, it shall serve under the command of the state government of the state they are assigned to.
- (e) Matters related to the assignment and supervision of state security forces during an emergency shall be conducted in accordance with the Articles (196) and (197).

Article (189) Joint Committee of the State Security Forces

- (a) There shall be a Joint Committee of the State Security Forces to cooperate and coordinate between the respective State Security Forces and to give recommendation to the Federal Union.
- (b) Head of the Joint Committee of the State Security Forces shall participate in the Joint Committee of the Union Commanders-in-Chief.

Article (190) Federal Union Intelligence Force (FCDCC)

- (a) For the security of the Federal Union, the Federal Intelligence Force shall be established.
- (b) The Federal Intelligence Force shall be maintained under civil administration.

- (c) The Federal Assembly shall enact law providing for establishment of the Federal Intelligence Force.

Article (191) Transitional Union Security and Defense Council

- (d) The Transitional Union Security and Defense Council shall be formed with the following persons:
 - (2) Union President
 - (3) Union Vice-President
 - (4) Union Prime Minister
 - (5) Speaker of the Federal Upper Chamber
 - (6) Speaker of the Federal Lower Chamber
 - (7) Minister of Foreign Affairs
 - (8) Minister of Defense
 - (9) Minister of Home Affairs
 - (10) Minister of Federal Union Affairs
 - (11) Minister of Planning and Finance
- (e) Representatives sent by State/Federal Units “Security and Defense Council” according to Article (180 – g)
- (f) The law on the Transitional Security and Defense Council of the Federal Union shall be enacted by the Transitional Federal Union Parliament.

Article (192) State of Emergency in the transition period

- (a) Under the State of Emergency, the Federal President may:
 - (1) Exercise the powers of Commander in Chief and command the Defense and Security Forces including the Federal Union Army.
 - (2) Have the right, for the security of the Federal

Union, to summon, mobilize and give assignments to or withdraw them from any of the defense or security forces.

- (b) The government of the Federal Union and the governments of respective States shall decide in coordination to effectively use the security forces in times of the emergencies of the Federal Union's security and natural disasters and rescue operations. (FDC- 58)

Article (193) Formation of Security Sector Reform Commission in the transition period

A Security Sector Reform Commission shall be formed in accordance with article (63) starting from transition period to undertake nationwide reform in security sector.

Chapter (12)

State of Emergency

Article (194) State of Emergency

A state of emergency may be proclaimed under any one of the following circumstances:

- (a) When there is external armed aggression against the federal territory or sufficient reason to believe that there is a threat of such aggression;
- (b) When there is deterioration of peace, law and order, and emergence of a state evidently threatening, effecting or disturbing public security and harmony;
- (c) When there is natural disaster resulting in widespread destruction, injury or death, or there is enough reason to believe that there is an impending threat of the same.

Article (195) Proclamation of State of Emergency

- (a) The Federal Union President shall declare a State of Emergency for the entire Union or part of the Union upon request by the Federal Union Government in relation to situations stipulated under Article 194 (b) and (c).
- (b) If the proclamation of the State of Emergency relates to Article 194 (a), the Federal Union President shall submit the matter to the nearest meeting of the Federal Union Parliament and obtain its approval. If the (2) Chambers do not approve the declaration of State of Emergency, it shall become void.

Article (196) Duration of a State of Emergency

- (a) Taking into consideration what has given rise to the need for the declaration of the State of Emergency, the duration for the State of Emergency can be set as follows.
 - (1) If a State of Emergency is declared under the provision stipulated in Article 194 (a), the duration of the emergency can be up to six months.
 - (2) If in accordance with the provision under Article 194 (b), a State of Emergency is declared, the duration can be up to three months.
 - (3) If a State of Emergency is declared under the provision stipulated in Article 194 (c), the duration can be up to one month.
- (b) If there is a need for further extension of the state of emergency, any extension that does not exceed the duration provided for in 196 (a)(1), can be made only with the approval of the Union Parliament. No extension shall be valid if it does not receive the approval of the majority in the (2) Chambers.

Article (197) Powers and Duties

- (a) When the Federal Union President proclaims a State of Emergency under Article 194 (a), he/she shall:
 - (1) Exercise the powers of Commander-in-Chief and command the defense and armed forces;
 - (2) Have the right, for the security of the Union, to summon, mobilize and give assignments to or withdraw them from any of the defense or security forces, in consultation with the Federal Union and State Governments.
- (b) When the Federal Union President proclaims a State of Emergency under Article 194 (b), the Federal Government shall have the power to mobilize the State Security Forces and issue directives in consultation with the State Governments.
- (c) When the Federal Union President proclaims a State of Emergency under Article 194 (c), the Federal Government shall:
 - (1) Have the power to mobilize the State Security Forces and issue directives in consultation with the State Governments.
 - (2) Have power to deploy the Federal Union Armed Forces, with limit, only when the State Security Forces are not adequate to respond to the emergency.
- (d) Report all the activities of the Federal Union Government, during the State of Emergency period, to the Federal Union Parliament.

Article (198) Judicial Review

The Constitutional Court vested with powers in accordance with this Constitution may examine and decide constitutionality of:

- (a) Proclamation of a State of Emergency;
- (b) Extension of duration of a State of Emergency;
- (c) Any law or other action under a State of Emergency.

Article (199) Judiciary during a State of Emergency

During the period of any kind of state of emergency, the judicial power shall remain in the courts. Only the judges appointed under the existing laws shall exercise the judicial power.

Article (200) Irrevocable Rights

As a consequence of declaration of a State of Emergency, no law enacted or any action shall encroach upon the human dignity or right to life of any citizen, including the rights contained in Articles (23), (24) and (25), Chapter 2.

Article (201) Law Enacted during a State of Emergency

Following the declaration of a State of Emergency, the Federal Union Parliament shall enact laws as necessary, other than the fundamental Irrevocable Rights contained in Article (26), to limit actions of individuals or the right to property ownership.

Article (202) Termination of a State of Emergency

- (a) A State of Emergency shall be terminated when its stipulated duration expires; or when the Federal President chooses to end the duration; or if a Chamber does not approve it.
- (b) Termination of a State of Emergency shall be declared officially and publication of it in the Government Gazette.

Chapter (13)

General Provisions

- Article (203) The flag of the Federal Union
The flag of the Federal Union of Burma shall be
- Article (204) The seal of the Federal Union
The seal of the Federal Union shall be . . .
- Article (205) The seal of the federal office
The seal of the federal office shall be . . .
- Article (206) The National Anthem of the Federal Union
The National Anthem of the Federal Union shall be...
- Article (207) The Capital of the Federal Union
The Capital of the Federal Union shall be (). The seat of the Federal Government shall be Federal Territory. The Federal Union Parliament shall enact law with provisions in detail for the Federal Capital.
- Article (208) Official Languages
- (a) Burmese and English languages shall be the official languages of the Federal Union.
 - (b) In the various Member States, in addition to the official languages of the Federal Union, the national languages of the respective States may be designated as the official language.

Article (209) Oath Taking

Upon appointment and confirmation, the following officials of the Federal Union shall take oath of office, immediately, in accordance with a designated form at their respective departments.

- (a) President
- (b) Vice President
- (c) Prime Minister
- (d) Deputy Prime Minister
- (e) Government Ministers
- (f) Justices of the Federal Union Supreme Court
- (g) Federal Attorney General
- (h) Federal Auditor General

Chapter (14)

Transitional Provisions (FCDCC)

Article (210) Existing Laws

- (a) Until and unless they are repealed or amended by the Federal Union Parliament, existing laws, by-laws, as long as they do not contradict this Constitution, shall remain in force.
- (b) Until and unless they are repealed or amended by the Federal Government, existing laws, rules and regulations, by-laws, decrees and notifications, directives and procedures, as long as they do not contradict this Constitution, shall remain in force.

Article (211) Existing Courts

The different levels of courts shall continue to exercise judicial powers, until the time when a judicial system shall have been established, in accordance with this transitional Constitution.

Article (212) Civil Servant

All those who have been serving in the National Unity Government services before this Transitional Constitution has been adopted, shall continue to serve in their original positions.

Note: To discuss and add as per CDM policy. To add the matter related to the civil servant appointed by States and the Union.

Article (213) International Covenants and Treaties

- (a) Except international covenants and treaties signed in line with international law, the Federal Union Government shall review all the covenants and treaties signed before adoption of this Federal Constitution and submit to the Federal Union Parliament.
- (b) Only the covenants and treaties that the Federal Union Parliament reapproves shall be valid.

Article (214) Census Enumeration

A Provisional Census Commission shall be formed, for enumeration of census at the earliest date possible.

Chapter (15)

Amendment of the Transitional Constitution (FCDCC)

Article (215) Amendment of the Constitution

Adoption of the amendment bill may be effected through the following procedures:

- (a) A bill to amend the Constitution may be introduced in

either the Union level Federal Upper Chamber or the Federal Lower Chamber, with the support of at least one third of the members of the Upper Chamber or the Lower Chamber.

- (b) The amendment bill shall be conveyed to the Union level Federal Upper Chamber or the Federal Lower Chamber.
- (c) They shall send their comments within (30) days, after receipt of the amendment bill.
- (d) The amendment bill shall be approved if approval by at least two thirds of the members in each Chamber of the Federal Union Parliament.
- (e) For the bill that has been approved in accordance with above clause (D) shall be proceed in accordance with article (105).